

THE PĀḲI ALPHABET IN MYANMAR AND ROMAN CHARACTERS

VOWELS

အ a အာ ā ဣ i ဣ ī ဥ u ဥိ ū ဧ e ဩ o

CONSONANTS WITH VOWEL "A"

က ka	ခ kha	ဂ ga	ဃ gha	င ṇa
စ ca	ဆ cha	ဇ ja	ဈ jha	ည ṇa
ဋ ṭa	ဌ ṭha	ဍ ḍa	ဎ ḍha	ဏ ṇa
တ ta	ထ tha	ဒ da	ဓ dha	န na
ပ pa	ဖ pha	ဗ ba	ဘ bha	မ ma
ယ ya	ရ ra	လ la	ဝ va	သ sa
			ဟ ha	ဌ ḷa ṁ

VOWELS IN COMBINATION

က ka	ကာ kā	ကိ ki	ကီ kī	ကု ku	ကူ kū	ကေ ke	ကော ko
ခ kha	ခါ khā	ခိ khi	ခီ khī	ခု khu	ကူ khū	ခေ khe	ခေါ kho

CONJUNCT-CONSONANTS

က kka	ခ ṇca	ဒ dva	ဋ mba
ကွ kkha	ည ṇcha	ဈ dhya	ဋ mbha
ကျ kya	ဇ ṇja	ဈ dhva	ဋ mma
ကြိ kri	ဈ ṇjha	ဋ nta	ဈ mya
ကွ kla	ဋ ṭta	ဋ ntva	ဋ mha
ကွ kva	ဌ ṭtha	ဋ ntha	ယယ yya
ဈ khya	ဋ ḍa	ဋ nda	ယ yha
ဇ khva	ဋ ḍha	ဋ ndra	လှ lla
ဂ gga	ဋ ṇta	ဋ ndha	လှ lya
ဃ ggha	ဋ ṇtha	ဋ nna	လှ lha
ဂျ gya	ဋ ṇḍa	ဈ nya	ဂ vha
ဂြ gra	ဋ ṇṇa	န nha	ဋ sta
ကိ ṇka	ဋ ṇha	ပ ppa	ကြိ stra
ခိ ṇkha	ဋ tta	ပ ppha	သ sna
ဂိ ṇga	ဋ ttha	ဈ pya	သယ sya
ဃိ ṇgha	ဋ tva	လှ pla	သ ssa
ဇ cca	ကျ tya	ဋ bba	သ sma
ဋ ccha	ကြ tra	ဋ bbha	သ sva
ဇ jja	ဒ dda	ဈ bya	ဟ hma
ဋ jjha	ဒ ddha	ဋ bra	ဟ hva
ည ṇṇa	ဈ dya	ဋ mpa	ဋ ḷha
ည ṇha	ဋ dra	ဋ mpha	

-ā = ā; ° = i; ° = ī; -u = u; -ū = ū; e = e; e-o = o


၁	၂	၃	၄	၅	၆	၇	၈	၉	၀
1	2	3	4	5	6	7	8	9	0

ဆဋ္ဌသင်္ဂီတိ ပိဋကံ

အဘိဓမ္မာပိဋက

ဓာတုကထာ ပုဂ္ဂလပညတ္တိပါဠိ

ဆဋ္ဌသင်္ဂီတိယံ ထေရော၊ သင်္ဂီတိကာရကာ ယထာ။
သင်္ဂီတိသု တထေဝါယံ၊ ကောမ္ဘူတာယ သမုဒ္ဒိတာ။



မရမ္မရဇေ ဗုဒ္ဓသာသနသမိတိယာ
မုဒ္ဒိကာယန္တာလယေ မုဒ္ဒိပိတာ။

အဘိဓမ္မာပိဋက

ဓာတုကထာပါဠိ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဥဒ္ဒေသ

၁-နယမာဓိကာ

၁။ သင်္ဂဟော အသင်္ဂဟော။ သင်္ဂဟိတေန အသင်္ဂဟိတံ။ အသင်္ဂဟိတေန သင်္ဂဟိတံ။ သင်္ဂဟိတေန သင်္ဂဟိတံ။ အသင်္ဂဟိတေန အသင်္ဂဟိတံ။ သမ္ပယောဂေါ ဝိပဿောဂေါ။ သမ္ပယုတ္တေန ဝိပယုတ္တံ။ ဝိပယုတ္တေန သမ္ပယုတ္တံ။ သမ္ပယုတ္တေန သမ္ပယုတ္တံ။ ဝိပယုတ္တေန ဝိပယုတ္တံ။ သင်္ဂဟိတေန သမ္ပယုတ္တံ ဝိပယုတ္တံ။ သမ္ပယုတ္တေန သင်္ဂဟိတံ အသင်္ဂဟိတံ။ အသင်္ဂဟိတေန သမ္ပယုတ္တံ ဝိပယုတ္တံ။ ဝိပယုတ္တေန သင်္ဂဟိတံ အသင်္ဂဟိတံ။

၂-အဗ္ဘန္တရမာဓိကာ

၂။ ပဉ္စက္ခန္ဓာ။ ဒွါဒသာယတနာနိ။ အဋ္ဌာရသ ဓာတုယော။ စတ္တာရိ သစ္စာနိ။ ဗာဝိသတိန္ဒြိယာနိ။ ပဋိစ္စသမုပ္ပါဒေါ။ စတ္တာရော သတိပဋ္ဌာနာ။ စတ္တာရော သမ္ပပ္ပဓာနာ။ စတ္တာရော ဣဒ္ဓိပါဒေါ။ စတ္တာရိ ဈာနာနိ။ စတဿော အပ္ပမညာယော။ ပဋိန္ဒြိယာနိ။ ပဉ္စ ဗလာနိ။ သတ္တ ဗောဇ္ဈင်္ဂါ။ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ ဖဿော ဝေဒနာ သညာ စေတနာ စိတ္တံ အဓိမောက္ခော မနသိကာရော။

J

အဘိဓမ္မပိဋက ဓာတုကထာပါဠိ

၃-နယမုခမာတိကာ

၃။ တိဟိ သင်္ဂဟော။ တိဟိ အသင်္ဂဟော။ စတူဟိ သမ္ပယောဂေါ။ စတူဟိ
ဝိပ္ပယောဂေါ။

၄-လက္ခဏမာတိကာ

၄။ သဘာဂေါ။ ဝိသဘာဂေါ။

၅-ဗာဟိရမာတိကာ

၅။ သဗ္ဗာပိ ဓမ္မသင်္ဂဏီ ဓာတုကထာယ မာတိကာတိ။

၁-ပဌမနိဿယ

၁-သင်္ဂဟာသင်္ဂဟပဒနိဇ္ဇေသ

၁-ခန္ဓ

၆။ ရူပက္ခန္ဓော ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတော၊ ရူပက္ခန္ဓော ဧကေန ခန္ဓေန ဧကာဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ သင်္ဂဟိတော။ ကတိဟိ အသင်္ဂဟိတော၊ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ အသင်္ဂဟိတော။ (၁)

၇။ ဝေဒနာက္ခန္ဓော ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတော၊ ဝေဒနာက္ခန္ဓော ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတော။ ကတိဟိ အသင်္ဂဟိတော၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတော။ (၂)

၈။ သညာက္ခန္ဓော ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတော၊ သညာက္ခန္ဓော ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတော။ ကတိဟိ အသင်္ဂဟိတော၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတော။ (၃)

၉။ သင်္ခါရက္ခန္ဓော ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတော၊ သင်္ခါရက္ခန္ဓော ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတော။ ကတိဟိ အသင်္ဂဟိတော၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတော။ (၄)

၁၀။ ဝိညာဏက္ခန္ဓော ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတော၊ ဝိညာဏက္ခန္ဓော ဧကေန ခန္ဓေန ဧကေနာယတနေန သတ္တဟိ ဓာတူဟိ သင်္ဂဟိတော။ ကတိဟိ အသင်္ဂဟိတော၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ အသင်္ဂဟိတော။ (၅)

(ဧကမူလကံ။)

၁၁။ ရူပက္ခန္ဓော စ ဝေဒနာက္ခန္ဓော စ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတော၊ ရူပက္ခန္ဓော စ ဝေဒနာက္ခန္ဓော စ ဒွိဟိ ခန္ဓေဟိ

ဧကောဒသဟာယတနေဟိ ဧကောဒသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ တိဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ။ (၁)

၁၂။ ရူပက္ခန္ဓော စ သညာက္ခန္ဓော စ။ပ။ ဒွိဟိ ခန္ဓေဟိ ဧကောဒသဟာ-
ယတနေဟိ ဧကောဒသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ တိဟိ
ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ။ (၂)

၁၃။ ရူပက္ခန္ဓော စ သင်္ခါရက္ခန္ဓော စ။ပ။ ဒွိဟိ ခန္ဓေဟိ ဧကောဒသဟာ-
ယတနေဟိ ဧကောဒသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ တိဟိ
ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ။ (၃)

၁၄။ ရူပက္ခန္ဓော စ ဝိညာဏက္ခန္ဓော စ။ပ။ ဒွိဟိ ခန္ဓေဟိ ဒွါဒသဟာ-
ယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ တိဟိ
ခန္ဓေဟိ န ဧကဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။ (၄)

(ဒုကမူလကံ။)

၁၅။ ရူပက္ခန္ဓော စ ဝေဒနာက္ခန္ဓော စ သညာက္ခန္ဓော စ ကတိဟိ ခန္ဓေဟိ
ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတာ၊ ရူပက္ခန္ဓော စ ဝေဒနာက္ခန္ဓော
စ သညာက္ခန္ဓော စ တိဟိ ခန္ဓေဟိ ဧကောဒသဟာယတနေဟိ ဧကောဒသဟိ
ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဒွိဟိ ခန္ဓေဟိ ဧကေနာယတနေန
သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ။ (၁)

၁၆။ ရူပက္ခန္ဓော စ ဝေဒနာက္ခန္ဓော စ သင်္ခါရက္ခန္ဓော စ။ပ။ တိဟိ ခန္ဓေဟိ
ဧကောဒသဟာယတနေဟိ ဧကောဒသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ
အသင်္ဂဟိတာ၊ ဒွိဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ
အသင်္ဂဟိတာ။ (၂)

၁၇။ ရူပက္ခန္ဓော စ ဝေဒနာက္ခန္ဓော စ ဝိညာဏက္ခန္ဓော စ။ပ။ တိဟိ ခန္ဓေဟိ
ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ
အသင်္ဂဟိတာ၊ ဒွိဟိ ခန္ဓေဟိ န ဧကဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ
အသင်္ဂဟိတာ။ (၃)

(တိကမူလကံ။)

၁၈။ ရူပက္ခန္ဓော စ ဝေဒနာက္ခန္ဓော စ သညာက္ခန္ဓော စ သင်္ခါရက္ခန္ဓော စ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတာ။ ရူပက္ခန္ဓော စ ဝေဒနာက္ခန္ဓော စ သညာက္ခန္ဓော စ သင်္ခါရက္ခန္ဓော စ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဧကေနာယတနေန သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၉။ ရူပက္ခန္ဓော စ ဝေဒနာက္ခန္ဓော စ သညာက္ခန္ဓော စ ဝိညာဏက္ခန္ဓော စ။ပ။ စတူဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

(စတုက္ကမူလကံ။)

၂၀။ ရူပက္ခန္ဓော စ ဝေဒနာက္ခန္ဓော စ သညာက္ခန္ဓော စ သင်္ခါရက္ခန္ဓော စ ဝိညာဏက္ခန္ဓော စ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတာ၊ ရူပက္ခန္ဓော စ ဝေဒနာက္ခန္ဓော စ သညာက္ခန္ဓော စ သင်္ခါရက္ခန္ဓော စ ဝိညာဏက္ခန္ဓော စ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၂၁။ ပဉ္စက္ခန္ဓာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတာ၊ ပဉ္စက္ခန္ဓာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

(ပဉ္စကံ။)

၂-အာယတန

၂၂။ စက္ခာယတနံ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတံ၊ စက္ခာယတနံ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတံ။ ကတိဟိ အသင်္ဂဟိတံ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတံ။

၂၃။ သောတာယတနံ။ ဃာနာယတနံ။ ဇိဝါယတနံ။ ကာယာယတနံ။ ရူပါယတနံ။ သဒ္ဓါယတနံ။ ဂန္ဓာယတနံ။ ရသာယတနံ။ ဖောဋ္ဌဗ္ဗာယတနံ။ ပ။
ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတံ။ ကတိဟိ
အသင်္ဂဟိတံ။ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ
အသင်္ဂဟိတံ။

၂၄။ မနာယတနံ ဧကေန ခန္ဓေန ဧကေနာယတနေန သတ္တဟိ ဓာတူဟိ
သင်္ဂဟိတံ။ ကတိဟိ အသင်္ဂဟိတံ။ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ
ဧကာဒသဟိ ဓာတူဟိ အသင်္ဂဟိတံ။

၂၅။ ဓမ္မာယတနံ အသင်္ခိတံ ခန္ဓတော ဌပေတွာ စတူဟိ ခန္ဓေဟိ
ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတံ။ ကတိဟိ အသင်္ဂဟိတံ။
ဧကေန ခန္ဓေန ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတံ။

(ဧကမူလကံ။)

၂၆။ စက္ခာယတနဉ္စ သောတာယတနဉ္စ ဧကေန ခန္ဓေန ဒွိဟာယတနေဟိ
ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ။ စတူဟိ ခန္ဓေဟိ ဒသဟာ-
ယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၇။ စက္ခာယတနဉ္စ ဃာနာယတနဉ္စ။ စက္ခာယတနဉ္စ ဇိဝါယတနဉ္စ။
စက္ခာယတနဉ္စ ကာယာယတနဉ္စ။ စက္ခာယတနဉ္စ ရူပါယတနဉ္စ။ စက္ခာယတနဉ္စ
သဒ္ဓါယတနဉ္စ။ စက္ခာယတနဉ္စ ဂန္ဓာယတနဉ္စ။ စက္ခာယတနဉ္စ ရသာယတနဉ္စ။
စက္ခာယတနဉ္စ ဖောဋ္ဌဗ္ဗာယတနဉ္စ ဧကေန ခန္ဓေန ဒွိဟာယတနေဟိ ဒွိဟိ
ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ။ စတူဟိ ခန္ဓေဟိ ဒသဟာ-
ယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၈။ စက္ခာယတနဉ္စ မနာယတနဉ္စ ဒွိဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ
အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ။ တိဟိ ခန္ဓေဟိ
ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၉။ စက္ခာယတနဉ္စ ဓမ္မာယတနဉ္စ အသင်္ခိတံ ခန္ဓတော ဌပေတွာ စတူဟိ
ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ။
ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

(ဒုကမူလကံ။)

၃၀။ ဒွါဒသာယတနာနိ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတာ၊ ဒွါဒသာယတနာနိ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

(ဒွါဒသကံ။)

၃-ဓာတု

၃၁။ စက္ခုဓာတု ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတာ၊ စက္ခုဓာတု ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကာဒသာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၃၂။ သောတဓာတု။ ဃာနဓာတု။ ဇိဝှိဓာတု။ ကာယဓာတု။ ရူပဓာတု။ သဒ္ဓဓာတု။ ဂန္ဓဓာတု။ ရသဓာတု။ ဖောဋ္ဌဗ္ဗဓာတု။ စက္ခုဝိညာဏဓာတု။ သောတ-ဝိညာဏဓာတု။ ဃာနဝိညာဏဓာတု။ ဇိဝှိဝိညာဏဓာတု။ ကာယဝိညာဏ-ဓာတု။ မနောဓာတု။ မနောဝိညာဏဓာတု ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကာဒသာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၃၃။ ဓမ္မဓာတု အသင်္ခတံ ခန္ဓတော ဌပေတွာ စတူဟိ ခန္ဓေဟိ ဧကေနာ-ယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဧကာဒသာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

(ဧကမူလကံ။)

၃၄။ စက္ခုဓာတု စ သောတဓာတု စ ဧကေန ခန္ဓေန ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဒသာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၃၅။ စက္ခုဓာတု စ ဃာနဓာတု စ။ စက္ခုဓာတု စ ဇိဝှိဓာတု စ။ စက္ခုဓာတု စ ကာယဓာတု စ။ စက္ခုဓာတု စ ရူပဓာတု စ။ စက္ခုဓာတု စ သဒ္ဓဓာတု စ။

စက္ခုဓာတု စ ဂန္ဓဓာတု စ။ စက္ခုဓာတု စ ရသဓာတု စ။ စက္ခုဓာတု စ ဖောဋ္ဌဗ္ဗဓာတု စ ဧကေန ခန္ဓေန ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၃၆။ စက္ခုဓာတု စ စက္ခုဝိညာဏဓာတု စ ဒွိဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ တိဟိ ခန္ဓေဟိ ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၃၇။ စက္ခုဓာတု စ သောတဝိညာဏဓာတု စ။ စက္ခုဓာတု စ ဃာနဝိညာဏဓာတု စ။ စက္ခုဓာတု စ ဇီဝါဝိညာဏဓာတု စ။ စက္ခုဓာတု စ ကာယဝိညာဏဓာတု စ။ စက္ခုဓာတု စ မနောဓာတု စ။ စက္ခုဓာတု စ မနောဝိညာဏဓာတု စ ဒွိဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ တိဟိ ခန္ဓေဟိ ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၃၈။ စက္ခုဓာတု စ ဓမ္မဓာတု စ အသင်္ခတံ ခန္ဓတော ဌပေတွာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

(ဒုကမူလကံ။)

၃၉။ အဋ္ဌာရသ ဓာတုယော ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတာ၊ အဋ္ဌာရသ ဓာတုယော အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

(အဋ္ဌာရသကံ။)

၄-သစ္စ

၄၀။ ဒုက္ခသစ္စံ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတံ၊ ဒုက္ခသစ္စံ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတံ။ ကတိဟိ အသင်္ဂဟိတံ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတံ။

၄၁။ သမုဒယသစ္စံ။ မဂ္ဂသစ္စံ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတံ။ ကတိဟိ အသင်္ဂဟိတံ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာ-
ယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတံ။

၄၂။ နိရောဓသစ္စံ န ကေဟိစိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတံ။ ကတိဟိ အသင်္ဂဟိတံ၊ ပဉ္စဟိ ခန္ဓေဟိ ဧကာဒသဟာ-
ယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတံ။

(ဧကမူလကံ။)

၄၃။ ဒုက္ခသစ္စန္ဓ သမုဒယသစ္စန္ဓ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတံ။ ကတိဟိ အသင်္ဂဟိတံ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတံ။

၄၄။ ဒုက္ခသစ္စန္ဓ မဂ္ဂသစ္စန္ဓ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာ-
ရသဟိ ဓာတူဟိ သင်္ဂဟိတံ။ ကတိဟိ အသင်္ဂဟိတံ၊ န ကေဟိစိ ခန္ဓေဟိ န
ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတံ။

၄၅။ ဒုက္ခသစ္စန္ဓ နိရောဓသစ္စန္ဓ အသင်္ခိတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ
ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတံ။ ကတိဟိ
အသင်္ဂဟိတံ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ
ဓာတူဟိ အသင်္ဂဟိတံ။

(ဒုကမူလကံ။)

၄၆။ ဒုက္ခသစ္စန္ဓ သမုဒယသစ္စန္ဓ မဂ္ဂသစ္စန္ဓ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာ-
ယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတံ။ ကတိဟိ အသင်္ဂဟိတံ၊
န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ
အသင်္ဂဟိတံ။

၄၇။ ဒုက္ခသစ္စန္ဓ သမုဒယသစ္စန္ဓ နိရောဓသစ္စန္ဓ အသင်္ခိတံ ခန္ဓတော ဌပေတွာ
ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတံ။
ကတိဟိ အသင်္ဂဟိတံ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န
ကာဟိစိ ဓာတူဟိ အသင်္ဂဟိတံ။

(တိကမူလကံ။)

၄၈။ ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာ နိရောဓသစ္စာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၄၉။ စတ္တာရိ သစ္စာနိ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတာနိ၊ စတ္တာရိ သစ္စာနိ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာနိ။ ကတိဟိ အသင်္ဂဟိတာနိ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာနိ။

(စတုတ္ထံ။)

၅-ဣန္ဒြိယ

၅၀။ စက္ခုန္ဒြိယံ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတံ၊ စက္ခုန္ဒြိယံ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတံ။ ကတိဟိ အသင်္ဂဟိတံ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတံ။

၅၁။ သောတိန္ဒြိယံ၊ ဃာနိန္ဒြိယံ၊ ဇိဝိန္ဒြိယံ၊ ကာယိန္ဒြိယံ၊ ဣတ္ထိန္ဒြိယံ၊ ပုရိသိန္ဒြိယံ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတံ။ ကတိဟိ အသင်္ဂဟိတံ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတံ။

၅၂။ မနိန္ဒြိယံ ဧကေန ခန္ဓေန ဧကေနာယတနေန သတ္တဟိ ဓာတူဟိ သင်္ဂဟိတံ။ ကတိဟိ အသင်္ဂဟိတံ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ အသင်္ဂဟိတံ။

၅၃။ ဇီဝိတိန္ဒြိယံ ဒွိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတံ။ ကတိဟိ အသင်္ဂဟိတံ၊ တိဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတံ။

၅၄။ သုခိန္ဒြိယံ။ ဒုက္ခိန္ဒြိယံ။ သောမနသိန္ဒြိယံ။ ဒေါမနသိန္ဒြိယံ။ ဥပေက္ခိန္ဒြိယံ။ သဒ္ဓိန္ဒြိယံ။ ဝီရိယိန္ဒြိယံ။ သတိန္ဒြိယံ။ သမာဓိန္ဒြိယံ။ ပညိန္ဒြိယံ။ အနညာတညဿာမိတိန္ဒြိယံ။ အညိန္ဒြိယံ။ အညာတာဝိန္ဒြိယံ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတံ။ ကတိဟိ အသင်္ဂဟိတံ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတံ။

(ဧကမူလကံ။)

၅၅။ စက္ခုန္ဒြိယဉ္စ သောတိန္ဒြိယဉ္စ ဧကေန ခန္ဓေန ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတော။ ကတိဟိ အသင်္ဂဟိတော၊ စတူဟိ ခန္ဓေဟိ ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတော။

၅၆။ စက္ခုန္ဒြိယဉ္စ ဃာနိန္ဒြိယဉ္စ။ စက္ခုန္ဒြိယဉ္စ ဇိဝိန္ဒြိယဉ္စ။ စက္ခုန္ဒြိယဉ္စ ကာယိန္ဒြိယဉ္စ။ စက္ခုန္ဒြိယဉ္စ ဣတ္ထိန္ဒြိယဉ္စ။ စက္ခုန္ဒြိယဉ္စ ပုရိသိန္ဒြိယဉ္စ ဧကေန ခန္ဓေန ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတော။ ကတိဟိ အသင်္ဂဟိတော၊ စတူဟိ ခန္ဓေဟိ ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတော။

၅၇။ စက္ခုန္ဒြိယဉ္စ မနိန္ဒြိယဉ္စ ဒွိဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတော။ ကတိဟိ အသင်္ဂဟိတော၊ တိဟိ ခန္ဓေဟိ ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတော။

၅၈။ စက္ခုန္ဒြိယဉ္စ ဇီဝိတိန္ဒြိယဉ္စ ဒွိဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတော။ ကတိဟိ အသင်္ဂဟိတော၊ တိဟိ ခန္ဓေဟိ ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတော။

၅၉။ စက္ခုန္ဒြိယဉ္စ သုခိန္ဒြိယဉ္စ။ စက္ခုန္ဒြိယဉ္စ ဒုက္ခိန္ဒြိယဉ္စ။ စက္ခုန္ဒြိယဉ္စ သောမနသိန္ဒြိယဉ္စ။ စက္ခုန္ဒြိယဉ္စ ဒေါမနသိန္ဒြိယဉ္စ။ စက္ခုန္ဒြိယဉ္စ ဥပေက္ခိန္ဒြိယဉ္စ။ စက္ခုန္ဒြိယဉ္စ သဒ္ဓိန္ဒြိယဉ္စ။ စက္ခုန္ဒြိယဉ္စ ဝီရိယိန္ဒြိယဉ္စ။ စက္ခုန္ဒြိယဉ္စ သတိန္ဒြိယဉ္စ။ စက္ခုန္ဒြိယဉ္စ သမာဓိန္ဒြိယဉ္စ။ စက္ခုန္ဒြိယဉ္စ ပညိန္ဒြိယဉ္စ။ စက္ခုန္ဒြိယဉ္စ အနညာတညဿာမိတိန္ဒြိယဉ္စ။ စက္ခုန္ဒြိယဉ္စ အညိန္ဒြိယဉ္စ။ စက္ခုန္ဒြိယဉ္စ အညာတာဝိန္ဒြိယဉ္စ ဒွိဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတော။ ကတိဟိ အသင်္ဂဟိတော၊ တိဟိ ခန္ဓေဟိ ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတော။

(ဒုကမူလကံ။)

၆၀။ ဗာဝိသတိန္ဒြိယာနိ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတာနိ၊ ဗာဝိသတိန္ဒြိယာနိ စတူဟိ ခန္ဓေဟိ သတ္တဟာယတနေဟိ တေရသဟိ ဓာတူဟိ သင်္ဂဟိတာနိ။ ကတိဟိ အသင်္ဂဟိတာနိ၊ ဧကေန ခန္ဓေန ပဉ္စဟာယတနေဟိ ပဉ္စဟိ ဓာတူဟိ အသင်္ဂဟိတာနိ။

၆-ပဋိစ္စသမုပ္ပါဒါဒိ

၆၁။ အဝိဇ္ဇာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၆၂။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၆၃။ သင်္ခါရပစ္စယာ ဝိညာဏံ ဧကေန ခန္ဓေန ဧကေနာယတနေန သတ္တဟိ ဓာတူဟိ သင်္ဂဟိတံ။ ကတိဟိ အသင်္ဂဟိတံ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ အသင်္ဂဟိတံ။

၆၄။ ဝိညာဏပစ္စယာ နာမရူပံ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ သင်္ဂဟိတံ။ ကတိဟိ အသင်္ဂဟိတံ၊ ဧကေန ခန္ဓေန ဧကေနာယတနေန သတ္တဟိ ဓာတူဟိ အသင်္ဂဟိတံ။

၆၅။ နာမရူပပစ္စယာ သဠာယတနံ ဒွိဟိ ခန္ဓေဟိ ဆဟာယတနေဟိ ဒွါဒသဟိ ဓာတူဟိ သင်္ဂဟိတံ။ ကတိဟိ အသင်္ဂဟိတံ၊ တိဟိ ခန္ဓေဟိ ဆဟာယတနေဟိ ဆဟိ ဓာတူဟိ အသင်္ဂဟိတံ။

၆၆။ သဠာယတနပစ္စယာ ဖဿော။ ဖဿပစ္စယာ ဝေဒနာ။ ဝေဒနာပစ္စယာ တဏှာ။ တဏှာပစ္စယာ ဥပါဒါနံ။ ကမ္မဘဝေါ^၁ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတော။ ကတိဟိ အသင်္ဂဟိတော၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတော။

၆၇။ ဥပပတ္တိဘဝေါ။ ကာမဘဝေါ။ သညာဘဝေါ။ ပဉ္စဝေါကာရဘဝေါ ပဉ္စဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ သင်္ဂဟိ-
တော။ ကတိဟိ အသင်္ဂဟိတော၊ န ကေဟိစိ ခန္ဓေဟိ ဧကေနာယတနေန
ဧကာယ ဓာတုယာ အသင်္ဂဟိတော။

၆၈။ ရူပဘဝေါ ပဉ္စဟိ ခန္ဓေဟိ ပဉ္စဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ
သင်္ဂဟိတော။ ကတိဟိ အသင်္ဂဟိတော၊ န ကေဟိစိ ခန္ဓေဟိ သတ္တဟာ-
ယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတော။

၆၉။ အရူပဘဝေါ။ နေဝသညာနာသညာဘဝေါ။ စတုဝေါကာရဘဝေါ
စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတော။ ကတိဟိ
အသင်္ဂဟိတော၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ
အသင်္ဂဟိတော။

၇၀။ အသညာဘဝေါ။ ဧကဝေါကာရဘဝေါ ဧကေန ခန္ဓေန ဒွိဟာ-
ယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတော။ ကတိဟိ အသင်္ဂဟိတော၊ စတူဟိ
ခန္ဓေဟိ ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတော။

၇၁။ ဇာတိ ဒွိဟိ ခန္ဓေဟိ။ ဇရာ ဒွိဟိ ခန္ဓေဟိ။ မရဏံ ဒွိဟိ ခန္ဓေဟိ
ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတံ။ ကတိဟိ အသင်္ဂဟိတံ၊
တိဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတံ။

၇၂။ သောကော။ ပရိဒေဝေါ။ ဒုက္ခံ။ ဒေါမနသံ။ ဥပါယာသော။ သတိ-
ပဋ္ဌာနံ။ သမ္ပပ္ပဓာနံ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ
သင်္ဂဟိတံ။ ကတိဟိ အသင်္ဂဟိတံ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ
သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတံ။

၇၃။ ဣဒ္ဓိပါဒေါ ဒွိဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိ-
တော။ ကတိဟိ အသင်္ဂဟိတော၊ တိဟိ ခန္ဓေဟိ ဒသဟာယတနေဟိ
သောဠသဟိ ဓာတူဟိ အသင်္ဂဟိတော။

၇၄။ ဈာနံ ဒွိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ
သင်္ဂဟိတံ။ ကတိဟိ အသင်္ဂဟိတံ၊ တိဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ
သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတံ။

၇၅။ အပ္ပမညာ။ ပဉ္စိန္ဒြိယာနိ။ ပဉ္စ ဗလာနိ။ သတ္တ ဗောဇ္ဈင်္ဂါ။ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ ဖဿော။ ဝေဒနာ။ သညာ။ စေတနာ။ အဓိမောက္ခော။ မနသိကာရော ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတော။ ကတိဟိ အသင်္ဂဟိတော၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတော။

၇၆။ စိတ္တံ ဧကေန ခန္ဓေန ဧကေနာယတနေန သတ္တဟိ ဓာတူဟိ သင်္ဂဟိတံ။ ကတိဟိ အသင်္ဂဟိတံ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ အသင်္ဂဟိတံ။

၇-တိက

၇၇။ ကုသလာ ဓမ္မာ။ အကုသလာ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတာ၊ ကုသလာ ဓမ္မာ။ အကုသလာ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၇၈။ အဗျာကတာ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၇၉။ သုခါယ ဝေဒနာယ သမ္ပယုတ္တာ ဓမ္မာ။ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တာ ဓမ္မာ တိဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ တိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဒွိဟိ ခန္ဓေဟိ ဒသဟာယတနေဟိ ပန္နရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၈၀။ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ ဓမ္မာ တိဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ သတ္တဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဒွိဟိ ခန္ဓေဟိ ဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၈၁။ ဝိပါကာ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၈၂။ ဝိပါကဓမ္မဓမ္မာ။ သံကိလိဋ္ဌသံကိလေသိကာ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၈၃။ နေဝဝိပါကနဝိပါကဓမ္မဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ တေရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ ပဉ္စဟိ ဓာတူဟိ အသင်္ဂဟိတာ။

၈၄။ ဥပါဒိန္နုပါဒါနိယာ ဓမ္မာ ပဉ္စဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ အသင်္ဂဟိတာ။

၈၅။ အနုပါဒိန္နုပါဒါနိယာ ဓမ္မာ ပဉ္စဟိ ခန္ဓေဟိ သတ္တဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ ပဉ္စဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၈၆။ အနုပါဒိန္နုအနုပါဒါနိယာ ဓမ္မာ။ အသံကိလိဋ္ဌအသံကိလေသိကာ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၈၇။ အသံကိလိဋ္ဌသံကိလေသိကာ ဓမ္မာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၈၈။ သဝိတက္ကသဝိစာရာ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ တိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ပန္နရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၈၉။ အဝိတက္ကဝိစာရမတ္တာ ဓမ္မာ။ ပီတိသဟဂတာ ဓမ္မာ စတူဟိ ခန္ဓေဟိ
ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊
ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၉၀။ အဝိတက္ကအဝိစာရာ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ
ခန္ဓေဟိ ဒွါဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ သင်္ဂဟိတာ။
ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ
ဧကာယ ဓာတုယာ အသင်္ဂဟိတာ။

၉၁။ သုခသဟဂတာ ဓမ္မာ တိဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ တိဟိ
ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဒွိဟိ ခန္ဓေဟိ ဒသဟာ-
ယတနေဟိ ပန္နရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၉၂။ ဥပေက္ခာသဟဂတာ ဓမ္မာ တိဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ သတ္တဟိ
ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဒွိဟိ ခန္ဓေဟိ ဒသဟာ-
ယတနေဟိ ဧကာဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၉၃။ ဒဿနေန ပဟာတဗ္ဗာ ဓမ္မာ။ ဘာဝနာယ ပဟာတဗ္ဗာ ဓမ္မာ။
ဒဿနေန ပဟာတဗ္ဗဟေတုကာ ဓမ္မာ။ ဘာဝနာယ ပဟာတဗ္ဗဟေတုကာ ဓမ္မာ။
အာစယဂါမိနော ဓမ္မာ။ အပစယဂါမိနော ဓမ္မာ။ သေက္ခာ ဓမ္မာ။ အသေက္ခာ
ဓမ္မာ။ မဟဂ္ဂတာ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ
သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ
သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၉၄။ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗာ ဓမ္မာ။ နေဝ ဒဿနေန
န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ ဓမ္မာ။ နေဝါစယဂါမိနာပစယဂါမိနော
ဓမ္မာ။ နေဝသေက္ခနာသေက္ခာ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ
ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ
အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ
ဓာတူဟိ အသင်္ဂဟိတာ။

၉၅။ ပရိတ္တာ ဓမ္မာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ
ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ
အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၉၆။ အပ္ပမာဏာ ဓမ္မာ။ ပဏီတာ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၉၇။ ပရိတ္တာရမ္မဏာ^၁ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၉၈။ မဟဂ္ဂတာရမ္မဏာ ဓမ္မာ။ အပ္ပမာဏာရမ္မဏာ ဓမ္မာ။ ဟီနာ ဓမ္မာ။ မိစ္ဆတ္တနိယတာ ဓမ္မာ။ သမ္မတ္တနိယတာ ဓမ္မာ။ မဂ္ဂါရမ္မဏာ ဓမ္မာ။ မဂ္ဂဟေတုကာ ဓမ္မာ။ မဂ္ဂါဓိပတိနော ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၉၉။ မဇ္ဈိမာ ဓမ္မာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၁၀၀။ အနိယတာ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၁၀၁။ ဥပ္ပန္နာ ဓမ္မာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၁၀၂။ အနုပ္ပန္နာ ဓမ္မာ ပဉ္စဟိ ခန္ဓေဟိ သတ္တဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ ပဉ္စဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁-ပရိတ္တာရမ္မဏာ (?)

၁၀၃။ ဥပ္ပါဒိနော ဓမ္မာ ပဉ္စဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ဧကဟိစိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ အသင်္ဂဟိတာ။

၁၀၄။ အတိတာ ဓမ္မာ။ အနာဂတာ ဓမ္မာ။ ပစ္စုပ္ပန္နာ ဓမ္မာ။ အဇ္ဈတ္တာ ဓမ္မာ။ အဇ္ဈတ္တဗဟိဒ္ဓါ ဓမ္မာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ဧကဟိစိ ခန္ဓေဟိ န ဧကဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၁၀၅။ ဗဟိဒ္ဓါ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ဧကဟိစိ ခန္ဓေဟိ န ဧကဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၁၀၆။ အတိတာရမ္ပဏာ ဓမ္မာ။ အနာဂတာရမ္ပဏာ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၀၇။ ပစ္စုပ္ပန္နာရမ္ပဏာ ဓမ္မာ။ အဇ္ဈတ္တာရမ္ပဏာ ဓမ္မာ။ ဗဟိဒ္ဓါရမ္ပဏာ ဓမ္မာ။ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏာ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၀၈။ သင်္ခိဒဿနသပ္ပဋိဃာ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၀၉။ အင်္ခိဒဿနသပ္ပဋိဃာ ဓမ္မာ ဧကေန ခန္ဓေန နဝဟာယတနေဟိ နဝဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ တိဟာယတနေဟိ နဝဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၁၀။ အင်္ခိဒဿနသပ္ပဋိဃာ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ဧကဟိစိ ခန္ဓေဟိ ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၈-ဒုက

၁၁၁။ ဟေတူ ဓမ္မာ။ ဟေတူ စေဝ သဟေတုကာ စ ဓမ္မာ။ ဟေတူ စေဝ ဟေတုသမ္ပယုတ္တာ စ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၁၂။ န ဟေတူ ဓမ္မာ။ အဟေတုကာ ဓမ္မာ။ ဟေတုဝိပ္ပယုတ္တာ ဓမ္မာ။ န ဟေတု အဟေတုကာ^၁ ဓမ္မာ အသင်္ဂဟိတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၁၁၃။ သဟေတုကာ ဓမ္မာ။ ဟေတုသမ္ပယုတ္တာ ဓမ္မာ။ သဟေတုကာ စေဝ န စ ဟေတူ ဓမ္မာ။ ဟေတုသမ္ပယုတ္တာ စေဝ န စ ဟေတူ ဓမ္မာ။ န ဟေတု သဟေတုကာ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၁၄။ သပ္ပစ္စယာ ဓမ္မာ။ သင်္ခတာ ဓမ္မာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၁၁၅။ အပ္ပစ္စယာ ဓမ္မာ။ အသင်္ခတာ ဓမ္မာ န ကေဟိစိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ပဉ္စဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၁၆။ သင်္ခိဒဿနာ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁-န ဟေတု အဟေတုကာ (သျှ၊က) အဘိ ၂-ဒုကပဉ္စာပုစ္ဆကေဝိ။

၁၁၇။ အနိဒဿနာ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ
ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ
အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ
အသင်္ဂဟိတာ။

၁၁၈။ သပ္ပဋိဃာ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ
ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဒွိဟာ-
ယတနေဟိ အဋ္ဌဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၁၉။ အပ္ပဋိဃာ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ
ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န
ကေဟိစိ ခန္ဓေဟိ ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၂၀။ ရူပိနော ဓမ္မာ ဧကေန ခန္ဓေန ဧကာဒသဟာယတနေဟိ ဧကာ-
ဒသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ
ဧကေနာယတနေန သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၂၁။ အရူပိနော ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ စတူဟိ ခန္ဓေဟိ
ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊
ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၂၂။ လောကီယာ ဓမ္မာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာ-
ရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ
န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၁၂၃။ လောကုတ္တရာ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ စတူဟိ ခန္ဓေဟိ
ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊
ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၂၄။ ကေနစိ ဝိညေယျာ ဓမ္မာ။ ကေနစိ န ဝိညေယျာ ဓမ္မာ အသင်္ခတံ
ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ
ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ
အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၁၂၅။ အာသဝါ ဓမ္မာ။ အာသဝါ စေဝ သာသဝါ စ ဓမ္မာ။ အာသဝါ စေဝ အာသဝသမ္ပယုတ္တာ စ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၂၆။ နော အာသဝါ ဓမ္မာ။ အာသဝဝိပ္ပယုတ္တာ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ဧကဟိစိ ခန္ဓေဟိ န ဧကဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၁၂၇။ သာသဝါ ဓမ္မာ။ သာသဝါ စေဝ နော စ အာသဝါ ဓမ္မာ။ အာသဝဝိပ္ပယုတ္တာ သာသဝါ ဓမ္မာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ဧကဟိစိ ခန္ဓေဟိ န ဧကဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၁၂၈။ အနာသဝါ ဓမ္မာ။ အာသဝဝိပ္ပယုတ္တာ အနာသဝါ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၂၉။ အာသဝသမ္ပယုတ္တာ ဓမ္မာ။ အာသဝသမ္ပယုတ္တာ စေဝ နော စ အာသဝါ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၃၀။ သံယောဇနာ ဓမ္မာ။ ဂန္ထာ ဓမ္မာ။ ဩဃာ ဓမ္မာ။ ယောဂါ ဓမ္မာ။ နိဝရဏာ ဓမ္မာ။ ပရာမာသာ ဓမ္မာ။ ပရာမာသာ စေဝ ပရာမဋ္ဌာ စ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၃၁။ နော ပရာမာသာ ဓမ္မာ။ ပရာမာသဝိပ္ပယုတ္တာ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ

သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၁၃၂။ ပရာမဋ္ဌာ ဓမ္မာ။ ပရာမဋ္ဌာ စေဝ နော စ ပရာမာသာ ဓမ္မာ။ ပရာမာသဝိပ္ပယုတ္တာ ပရာမဋ္ဌာ ဓမ္မာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၁၃၃။ အပရာမဋ္ဌာ ဓမ္မာ။ ပရာမာသဝိပ္ပယုတ္တာ အပရာမဋ္ဌာ ဓမ္မာ အသင်္ဂဟိတံ ခန္ဓတော ဌပေတွာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၃၄။ ပရာမာသသမ္ပယုတ္တာ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၃၅။ သာရမ္ပဏာ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၃၆။ အနာရမ္ပဏာ ဓမ္မာ အသင်္ဂဟိတံ ခန္ဓတော ဌပေတွာ ဧကေန ခန္ဓေန ဧကဒသဟာယတနေဟိ ဧကဒသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၃၇။ စိတ္တာ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန သတ္တဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကဒသဟာယတနေဟိ ဧကဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၃၈။ နော စိတ္တာ ဓမ္မာ အသင်္ဂဟိတံ ခန္ဓတော ဌပေတွာ စတူဟိ ခန္ဓေဟိ ဧကဒသဟာယတနေဟိ ဧကဒသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဧကေနာယတနေန သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၃၉။ စေတသိကာ ဓမ္မာ။ စိတ္တသမ္ပယုတ္တာ ဓမ္မာ။ စိတ္တသံသဋ္ဌာ ဓမ္မာ
တိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ
အသင်္ဂဟိတာ၊ ဒွိဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ
အသင်္ဂဟိတာ။

၁၄၀။ အစေတသိကာ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ဒွိဟိ ခန္ဓေဟိ
ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂ-
ဟိတာ၊ တိဟိ ခန္ဓေဟိ န ဂေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ
အသင်္ဂဟိတာ။

၁၄၁။ စိတ္တဝိပ္ပယုတ္တာ ဓမ္မာ။ စိတ္တဝိသံသဋ္ဌာ ဓမ္မာ အသင်္ခတံ ခန္ဓတော
ဌပေတွာ ဧကေန ခန္ဓေန ဧကာဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ
သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန
သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၄၂။ စိတ္တသမုဋ္ဌာနာ ဓမ္မာ စတူဟိ ခန္ဓေဟိ ဆဟာယတနေဟိ ဆဟိ
ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဆဟာ-
ယတနေဟိ ဒွါဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၄၃။ နော စိတ္တသမုဋ္ဌာနာ ဓမ္မာ။ နော စိတ္တသဟဘူနော ဓမ္မာ။ နော
စိတ္တာနုပရိဝတ္တိနော ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ဒွိဟိ ခန္ဓေဟိ
ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂ-
ဟိတာ၊ တိဟိ ခန္ဓေဟိ န ဂေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ
အသင်္ဂဟိတာ။

၁၄၄။ စိတ္တသဟဘူနော ဓမ္မာ။ စိတ္တာနုပရိဝတ္တိနော ဓမ္မာ စတူဟိ ခန္ဓေဟိ
ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊
ဧကေန ခန္ဓေန ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၄၅။ စိတ္တသံသဋ္ဌသမုဋ္ဌာနာ ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူနော ဓမ္မာ။
စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိနော ဓမ္မာ တိဟိ ခန္ဓေဟိ ဧကေနာယတနေန
ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဒွိဟိ ခန္ဓေဟိ
ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၄၆။ နော စိတ္တသံသဋ္ဌသမုဋ္ဌာနာ ဓမ္မာ။ နော စိတ္တသံသဋ္ဌသမုဋ္ဌာန-
သဟဘုနော ဓမ္မာ။ နော စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိနော ဓမ္မာ အသင်္ခတံ
ခန္ဓတော ဌပေတွာ ဒွိဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ
ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ တိဟိ ခန္ဓေဟိ န ကေဟိစိ
အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၁၄၇။ အဇ္ဈတ္တိကာ ဓမ္မာ ဒွိဟိ ခန္ဓေဟိ ဆဟာယတနေဟိ ဒွါဒသဟိ
ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ တိဟိ ခန္ဓေဟိ ဆဟာယတနေဟိ
ဆဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၄၈။ ဗာဟိရာ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ စတူဟိ ခန္ဓေဟိ
ဆဟာယတနေဟိ ဆဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊
ဧကေန ခန္ဓေန ဆဟာယတနေဟိ ဒွါဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၄၉။ ဥပါဒါ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ
သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ
ဓာတူဟိ အသင်္ဂဟိတာ။

၁၅၀။ နော ဥပါဒါ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ
တိဟာယတနေဟိ နဝဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊
န ကေဟိစိ ခန္ဓေဟိ နဝဟာယတနေဟိ နဝဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၅၁။ ဥပါဒိန္နာ ဓမ္မာ ပဉ္စဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တ-
ရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ
ဧကေနာယတနေန ဧကာယ ဓာတုယာ အသင်္ဂဟိတာ။

၁၅၂။ အနုပါဒိန္နာ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ
သတ္တဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊
န ကေဟိစိ ခန္ဓေဟိ ပဉ္စဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၅၃။ ဥပါဒါနာ ဓမ္မာ။ ကိလေသာ ဓမ္မာ။ ကိလေသာ စေဝ သံကိလေ-
သိကာ စ ဓမ္မာ။ ကိလေသာ စေဝ သံကိလိဋ္ဌာ စ ဓမ္မာ။ ကိလေသာ စေဝ
ကိလေသသမ္ပယုတ္တာ စ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ

ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကောဒသ-
ဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၅၄။ နော ကိလေသာ ဓမ္မာ။ အသင်္ကလိဋ္ဌာ ဓမ္မာ။ ကိလေသဝိပ္ပယုတ္တာ
ဓမ္မာ အသင်္ခိတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ
အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ
ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၁၅၅။ သင်္ကလေသိကာ ဓမ္မာ။ သင်္ကလေသိကာ စေဝ နော စ ကိလေသာ
ဓမ္မာ။ ကိလေသဝိပ္ပယုတ္တာ သင်္ကလေသိကာ ဓမ္မာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာ-
ယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊
န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ
အသင်္ဂဟိတာ။

၁၅၆။ အသင်္ကလေသိကာ ဓမ္မာ။ ကိလေသဝိပ္ပယုတ္တာ အသင်္ကလေသိကာ
ဓမ္မာ အသင်္ခိတံ ခန္ဓတော ဌပေတွာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ
ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာ-
ယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၅၇။ သင်္ကလိဋ္ဌာ ဓမ္မာ။ ကိလေသသမ္ပယုတ္တာ ဓမ္မာ။ သင်္ကလိဋ္ဌာ စေဝ
နော စ ကိလေသာ ဓမ္မာ။ ကိလေသသမ္ပယုတ္တာ စေဝ နော စ ကိလေသာ ဓမ္မာ
စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ
အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ
အသင်္ဂဟိတာ။

၁၅၈။ ဒဿနေန ပဟာတဗ္ဗာ ဓမ္မာ။ ဘာဝနာယ ပဟာတဗ္ဗာ ဓမ္မာ။
ဒဿနေန ပဟာတဗ္ဗဟေတုကာ ဓမ္မာ။ ဘာဝနာယ ပဟာတဗ္ဗဟေတုကာ ဓမ္မာ
စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ
အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ
အသင်္ဂဟိတာ။

၁၅၉။ န ဒဿနေန ပဟာတဗ္ဗာ ဓမ္မာ။ န ဘာဝနာယ ပဟာတဗ္ဗာ ဓမ္မာ။ န
ဒဿနေန ပဟာတဗ္ဗဟေတုကာ ဓမ္မာ။ န ဘာဝနာယ ပဟာတဗ္ဗဟေတုကာ
ဓမ္မာ အသင်္ခိတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ

အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၁၆၀။ သဝိတက္ကာ ဓမ္မာ။ သဝိစာရာ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ တိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ပန္နရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၆၁။ အဝိတက္ကာ ဓမ္မာ။ အဝိစာရာ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ ဧကာယ ဓာတုယာ အသင်္ဂဟိတာ။

၁၆၂။ သပ္ပိတိကာ ဓမ္မာ။ ပိတိသဟဂတာ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၆၃။ အပ္ပိတိကာ ဓမ္မာ။ န ပိတိသဟဂတာ ဓမ္မာ။ န သုခသဟဂတာ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၁၆၄။ သုခသဟဂတာ ဓမ္မာ တိဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ တိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဒွိဟိ ခန္ဓေဟိ ဒသဟာယတနေဟိ ပန္နရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၆၅။ ဥပေက္ခာသဟဂတာ ဓမ္မာ တိဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ သတ္တဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဒွိဟိ ခန္ဓေဟိ ဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၆၆။ န ဥပေက္ခာသဟဂတာ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ တေရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ ပဉ္စဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၆၇။ ကာမာဝစရာ ဓမ္မာ။ ပရိယာပန္နာ ဓမ္မာ။ သဉ္ဇတ္တရာ ဓမ္မာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၁၆၈။ န ကာမာဝစရာ ဓမ္မာ။ အပရိယာပန္နာ ဓမ္မာ။ အနုတ္တရာ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၆၉။ ရူပါဝစရာ ဓမ္မာ။ အရူပါဝစရာ ဓမ္မာ။ နိယျာနိကာ ဓမ္မာ။ နိယတာ ဓမ္မာ။ သရဏာ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာ-ယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၇၀။ န ရူပါဝစရာ ဓမ္မာ။ န အရူပါဝစရာ ဓမ္မာ။ အနိယျာနိကာ ဓမ္မာ။ အနိယတာ ဓမ္မာ။ အရဏာ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတာ၊ အရဏာ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

သင်္ဂဟာသင်္ဂဟပဒနိဒ္ဒေသော ပဌမော။

၂-ဒုတိယနယ

၂-သင်္ဂဟိတေနာသင်္ဂဟိတပဒနိဇ္ဇေသ

၁၇၁။ စက္ခာယတနေန ယေ ဓမ္မာ။ပ။ ဖောဋ္ဌဗ္ဗာယတနေန ယေ ဓမ္မာ။ စက္ခုဓာတုယာ ယေ ဓမ္မာ။ပ။ ဖောဋ္ဌဗ္ဗဓာတုယာ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန သင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ အသင်္ဂဟိတာ၊ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၇၂။ စက္ခုဝိညာဏဓာတုယာ ယေ ဓမ္မာ။ သောတဝိညာဏဓာတုယာ ယေ ဓမ္မာ။ ဃာနဝိညာဏဓာတုယာ ယေ ဓမ္မာ။ ဇိဝှိဝိညာဏဓာတုယာ ယေ ဓမ္မာ။ ကာယဝိညာဏဓာတုယာ ယေ ဓမ္မာ။ မနောဓာတုယာ ယေ ဓမ္မာ။ မနောဝိညာဏဓာတုယာ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန သင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ။ပ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ ဒွါဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၇၃။ စက္ခုန္တိယေန ယေ ဓမ္မာ။ သောတိန္တိယေန ယေ ဓမ္မာ။ ဃာနိန္တိယေန ယေ ဓမ္မာ။ ဇိဝှိန္တိယေန ယေ ဓမ္မာ။ ကာယိန္တိယေန ယေ ဓမ္မာ။ ဣတ္ထိန္တိယေန ယေ ဓမ္မာ။ ပုရိသိန္တိယေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန သင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ။ပ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၇၄။ အသညာဘဝေန ယေ ဓမ္မာ။ ဧကဝေါကာရဘဝေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန သင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ။ပ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ တိဟာယတနေဟိ နဝဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၇၅။ ပရိဒေဝေန ယေ ဓမ္မာ။ သနိဒဿနသပ္ပဋိဇ္ဈဟိ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန သင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ။ပ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၇၆။ အနိဒဿနသပ္ပဋိဇေဟိ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန သင်္ဂဟိတာ
အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ။ပ။ တေ
ဓမ္မာ စတူဟိ ခန္ဓေဟိ ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၇၇။ သနိဒဿနေဟိ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန သင်္ဂဟိတာ
အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ။ပ။ တေ
ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၇၈။ သပ္ပဋိဇေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဥပါဒါဓမ္မေဟိ ယေ ဓမ္မာ
ခန္ဓသင်္ဂဟေန သင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန
အသင်္ဂဟိတာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ
ဓာတူဟိ အသင်္ဂဟိတာ၊ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ
သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

ဒသာယတနာ သတ္တရသ ဓာတုယော၊
သတ္တိန္ဒြိယာ အသညာဘဝေါ ဧကဝေါကာရဘဝေါ။
ပရိဒေဝေါ သနိဒဿနသပ္ပဋိဇံ၊
အနိဒဿနံ ပုနဒေဝံ သပ္ပဋိဇံ ဥပါဒါတိ။

သင်္ဂဟိတေန အသင်္ဂဟိတပဒနိဒ္ဒေသော ဒုတိယော။

၃-တတိယနယ

၃-အသင်္ဂဟိတေနသင်္ဂဟိတပဒနိဇ္ဇေသ

၁၇၉။ ဝေဒနာက္ခန္ဓေန ယေ ဓမ္မာ။ သညာက္ခန္ဓေန ယေ ဓမ္မာ။ သင်္ခါရက္ခန္ဓေန ယေ ဓမ္မာ။ သမုဒယသစ္စေန ယေ ဓမ္မာ။ မဂ္ဂသစ္စေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန သင်္ဂဟိတာ ဓာတုသင်္ဂဟေန သင်္ဂဟိတာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတာ။ တေ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ တိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။

၁၈၀။ နိရောဓသစ္စေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတန- သင်္ဂဟေန သင်္ဂဟိတာ ဓာတုသင်္ဂဟေန သင်္ဂဟိတာ။ပ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။

၁၈၁။ ဇီဝိတိန္ဒြိယေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတန- သင်္ဂဟေန သင်္ဂဟိတာ ဓာတုသင်္ဂဟေန သင်္ဂဟိတာ။ပ။ တေ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ဒွိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။

၁၈၂။ ဣတ္ထိန္ဒြိယေန ယေ ဓမ္မာ။ ပုရိသိန္ဒြိယေန ယေ ဓမ္မာ။ သုခိန္ဒြိယေန ယေ ဓမ္မာ။ ဒုက္ခိန္ဒြိယေန ယေ ဓမ္မာ။ သောမနသိန္ဒြိယေန ယေ ဓမ္မာ။ ဒေါမနသိန္ဒြိယေန ယေ ဓမ္မာ။ ဥပေက္ခိန္ဒြိယေန ယေ ဓမ္မာ။ သဒ္ဓိန္ဒြိယေန ယေ ဓမ္မာ။ ဝီရိယိန္ဒြိယေန ယေ ဓမ္မာ။ သတိန္ဒြိယေန ယေ ဓမ္မာ။ သမာဓိန္ဒြိယေန ယေ ဓမ္မာ။ ပညိန္ဒြိယေန ယေ ဓမ္မာ။ အနညာတညဿာမိတိန္ဒြိယေန ယေ ဓမ္မာ။ အညိန္ဒြိယေန ယေ ဓမ္မာ။ အညာတာဝိန္ဒြိယေန ယေ ဓမ္မာ။ အဝိဇ္ဇာယ ယေ ဓမ္မာ။ အဝိဇ္ဇာ- ပစ္စယာ သင်္ခါရေန ယေ ဓမ္မာ။ သဠာယတနပစ္စယာ ဖဿေန ယေ ဓမ္မာ။ ဖဿပစ္စယာ ဝေဒနာယ ယေ ဓမ္မာ။ ဝေဒနာပစ္စယာ တဏှာယ ယေ ဓမ္မာ။ တဏှာပစ္စယာ ဥပါဒါနေန ယေ ဓမ္မာ။ ကမ္မဘဝေန^၁ ယေ ဓမ္မာ ခန္ဓ- သင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန သင်္ဂဟိတာ ဓာတုသင်္ဂဟေန သင်္ဂဟိတာ။ပ။ တေ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ တိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။

၁၈၃။ ဇာတိယာ ယေ ဓမ္မာ။ ဇရာယ ယေ ဓမ္မာ။ မရဏေန ယေ ဓမ္မာ။
ဈာနေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန
သင်္ဂဟိတာ ဓာတုသင်္ဂဟေန သင်္ဂဟိတာ။ပ။ တေ ဓမ္မာ အသင်္ခိတံ ခန္ဓတော
ဌပေတွာ ဒွိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။

၁၈၄။ သောကေန ယေ ဓမ္မာ။ ဒုက္ခေန ယေ ဓမ္မာ။ ဒေါမနဿေန ယေ
ဓမ္မာ။ ဥပါယာသေန ယေ ဓမ္မာ။ သတိပဋ္ဌာနေန ယေ ဓမ္မာ။ သမ္ပပ္ပဓာနေန
ယေ ဓမ္မာ။ အပ္ပမညာယ ယေ ဓမ္မာ။ ပဉ္စဟိ ဣန္ဒြိယေဟိ ယေ ဓမ္မာ။ ပဉ္စဟိ
ဗလေဟိ ယေ ဓမ္မာ။ သတ္တဟိ ဗောဇ္ဈင်္ဂေဟိ ယေ ဓမ္မာ။ အရိယေန အဋ္ဌင်္ဂိကေန
မဂ္ဂေန ယေ ဓမ္မာ။ ဖဿေန ယေ ဓမ္မာ။ ဝေဒနာယ ယေ ဓမ္မာ။ သညာယ ယေ
ဓမ္မာ။ စေတနာယ ယေ ဓမ္မာ။ အဓိမောက္ခေန ယေ ဓမ္မာ။ မနသိကာရေန ယေ
ဓမ္မာ။ ဟေတူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတူဟိ စေဝ သဟေတုကေဟိ စ ဓမ္မေဟိ
ယေ ဓမ္မာ။ ဟေတူဟိ စေဝ ဟေတုသမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ
ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန သင်္ဂဟိတာ ဓာတုသင်္ဂဟေန
သင်္ဂဟိတာ။ပ။ တေ ဓမ္မာ အသင်္ခိတံ ခန္ဓတော ဌပေတွာ တိဟိ ခန္ဓေဟိ
ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။

၁၈၅။ အပ္ပစ္စယေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အသင်္ခိတေဟိ ဓမ္မေဟိ ယေ ဓမ္မာ
ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန သင်္ဂဟိတာ ဓာတုသင်္ဂဟေန
သင်္ဂဟိတာ။ပ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ
ဓာတုယာ သင်္ဂဟိတာ။

၁၈၆။ အာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝေဟိ စေဝ သာသဝေဟိ စ
ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝေဟိ စေဝ အာသဝသမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ
ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန သင်္ဂဟိတာ ဓာတု-
သင်္ဂဟေန သင်္ဂဟိတာ။ တေ ဓမ္မာ အသင်္ခိတံ ခန္ဓတော ဌပေတွာ တိဟိ ခန္ဓေဟိ
ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။

၁၈၇။ သံယောဇဉေဟိ။ ဂန္ဓေဟိ။ ဩဇ္ဈေဟိ။ ယောဂေဟိ။ နိဝရဏေဟိ။
ပရာမာသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပရာမာသေဟိ စေဝ ပရာမဋ္ဌေဟိ စ ဓမ္မေဟိ
ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန သင်္ဂဟိတာ
ဓာတုသင်္ဂဟေန သင်္ဂဟိတာ။ တေ ဓမ္မာ အသင်္ခိတံ ခန္ဓတော ဌပေတွာ တိဟိ
ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။

၁၈၈။ စေတသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနနုပရိဝတ္တိဟိ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန သင်္ဂဟိတာ ဓာတုသင်္ဂဟေန သင်္ဂဟိတာ။ပ။ တေ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။

၁၈၉။ စိတ္တသဟဘူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တာနုပရိဝတ္တိဟိ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန သင်္ဂဟိတာ ဓာတု-သင်္ဂဟေန သင်္ဂဟိတာ။ပ။ တေ ဓမ္မာ န ကေဟိစိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။

၁၉၀။ ဥပါဒါနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ စေဝ သံကိလေသိကေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ စေဝ သံကိလိဋ္ဌေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ စေဝ ကိလေသ-သမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတန-သင်္ဂဟေန သင်္ဂဟိတာ ဓာတုသင်္ဂဟေန သင်္ဂဟိတာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတာ၊ တေ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ တိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။

တယော ခန္ဓာ တထာ သစ္စာ၊ ဣန္ဒြိယာနိ စ သောဠသ။

ပဒါနိ ပစ္စယာကာရေ၊ စုဒ္ဓသူပရိ စုဒ္ဓသ။

သမတိံသ ပဒါ ဟောန္တိ၊ ဂေါစ္ဆကေသု ဒသသ္မထ။

ဒုဝေ စူဠန္တရဒုကာ၊ အဋ္ဌ ဟောန္တိ မဟန္တရာတိ။

အသင်္ဂဟိတေန သင်္ဂဟိတပဒနိဇ္ဇေသော တတိယော။

၄-ဓတုတ္တနယ

၄-သင်္ဂဟိတေနသင်္ဂဟိတပဒနိဒ္ဒေသ

၁၉၁။ သမုဒယသစ္စေန ယေ ဓမ္မာ။ မဂ္ဂသစ္စေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန သင်္ဂဟိတာ အာယတနသင်္ဂဟေန သင်္ဂဟိတာ ဓာတုသင်္ဂဟေန သင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန သင်္ဂဟိတာ အာယတနသင်္ဂဟေန သင်္ဂဟိတာ ဓာတုသင်္ဂဟေန သင်္ဂဟိတာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတာ၊ တေ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။

၁၉၂။ ဣတ္ထိန္ဒြိယေန ယေ ဓမ္မာ။ ပုရိသိန္ဒြိယေန ယေ ဓမ္မာ။ သုခိန္ဒြိယေန ယေ ဓမ္မာ။ ဒုက္ခိန္ဒြိယေန ယေ ဓမ္မာ။ သောမနသိန္ဒြိယေန ယေ ဓမ္မာ။ ဒေါမနသိန္ဒြိယေန ယေ ဓမ္မာ။ ဥပေက္ခိန္ဒြိယေန ယေ ဓမ္မာ။ သဒ္ဓိန္ဒြိယေန ယေ ဓမ္မာ။ ဝီရိယိန္ဒြိယေန ယေ ဓမ္မာ။ သတိန္ဒြိယေန ယေ ဓမ္မာ။ သမာဓိန္ဒြိယေန ယေ ဓမ္မာ။ ပညိန္ဒြိယေန ယေ ဓမ္မာ။ အနညာတညဿာဓိတိန္ဒြိယေန ယေ ဓမ္မာ။ အညိန္ဒြိယေန ယေ ဓမ္မာ။ အညာတာဝိန္ဒြိယေန ယေ ဓမ္မာ။

အဝိဇ္ဇာယ ယေ ဓမ္မာ။ အဝိဇ္ဇာပစ္စယာ သင်္ခါရေန ယေ ဓမ္မာ။ သဠာယတန-
ပစ္စယာ ဖဿေန ယေ ဓမ္မာ။ ဝေဒနာပစ္စယာ တဏှာယ ယေ ဓမ္မာ။ တဏှာ-
ပစ္စယာ ဥပါဒါနေန ယေ ဓမ္မာ။ ကမ္မဘဝေန ယေ ဓမ္မာ။ သောကေန ယေ
ဓမ္မာ။ ပရိဒေဝေန ယေ ဓမ္မာ။ ဒုက္ခေန ယေ ဓမ္�ာ။ ဒေါမနဿေန ယေ
ဓမ္မာ။ ဥပါယာသေန ယေ ဓမ္မာ။

သတိပဋ္ဌာနေန ယေ ဓမ္မာ။ သမ္ပပ္ပဓာနေန ယေ ဓမ္မာ။ အပ္ပမညာယ ယေ
ဓမ္မာ။ ပဉ္စဟိ ဣန္ဒြိယေဟိ ယေ ဓမ္မာ။ ပဉ္စဟိ ဗလေဟိ ယေ ဓမ္မာ။ သတ္တဟိ
ဗောဇ္ဈင်္ဂေဟိ ယေ ဓမ္မာ။ အရိယေန အဋ္ဌင်္ဂိကေန မဂ္ဂေန ယေ ဓမ္မာ။ ဖဿေန
ယေ ဓမ္မာ။ စေတနာယ ယေ ဓမ္မာ။ အဓိမောက္ခေန ယေ ဓမ္မာ။ မနသိကာရေန
ယေ ဓမ္မာ။

ဟေတူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတူဟိ စေဝ သဟေတုကေဟိ စ ဓမ္မေဟိ
ယေ ဓမ္မာ။ ဟေတူဟိ စေဝ ဟေတုသမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။
အာသဝေဟိ။ သံယောဇနေဟိ။ ဂန္ဓေဟိ။ ဩဇ္ဈေဟိ။ ယောဂေဟိ။ နီဝရဏေဟိ။
ပရာမာသေဟိ။ ဥပါဒါနေဟိ။ ကိလေသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ

စေဝ သံကိလေသိကေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ စေဝ သံကိ-
 လိဋ္ဌေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ စေဝ ကိလေသသမ္ပယုတ္တေဟိ စ
 ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန သင်္ဂဟိတာ အာယတနသင်္ဂဟေန သင်္ဂဟိတာ
 ဓာတုသင်္ဂဟေန သင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန
 သင်္ဂဟိတာ အာယတနသင်္ဂဟေန သင်္ဂဟိတာ ဓာတုသင်္ဂဟေန သင်္ဂဟိတာ။
 တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတာ၊
 တေ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။

ဒွေ သစ္စာ ပန္နရသိန္ဒိယာ၊ ဧကာဒသ ပဋိစ္စပဒါ။
 ဥဒ္ဓံ ပုန ဧကာဒသ၊ ဂေါစ္ဆကပဒမေတ္ထ တိသဝိဓာတိံ။

သင်္ဂဟိတေန သင်္ဂဟိတပဒနိဇ္ဇေသော စတုတ္ထော။

၅-ပဉ္စမနယ

၅-အသင်္ဂဟိတေနအသင်္ဂဟိတပဒနိဇ္ဇေသ

၁၉၃။ ရူပက္ခန္ဓေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတန-
သင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ
ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ
ဓာတုသင်္ဂဟေန အသင်္ဂဟိတာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ
ကတိဟိ ဓာတူဟိ အသင်္ဂဟိတာ၊ တေ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန
သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၉၄။ ဝေဒနာက္ခန္ဓေန ယေ ဓမ္မာ။ သညာက္ခန္ဓေန ယေ ဓမ္မာ။ သင်္ခါရက္ခန္ဓေန
ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ
ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ ဒွိဟိ
ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၉၅။ ဝိညာဏက္ခန္ဓေန ယေ ဓမ္မာ။ မနာယတနေန ယေ ဓမ္မာ။ စက္ခု-
ဝိညာဏဓာတုယာ ယေ ဓမ္မာ။ပ။ မနောဓာတုယာ ယေ ဓမ္မာ။ မနောဝိညာဏ-
ဓာတုယာ ယေ ဓမ္မာ။ မနိန္ဒြိယေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ
အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ
ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ
ဧကာဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၉၆။ စက္ခာယတနေန ယေ ဓမ္မာ။ပ။ ဖောဋ္ဌဗ္ဗာယတနေန ယေ ဓမ္မာ။
စက္ခုဓာတုယာ ယေ ဓမ္မာ။ပ။ ဖောဋ္ဌဗ္ဗဓာတုယာ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန
အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂ-
ဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာ-
ယတနေဟိ အဋ္ဌဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၉၇။ ဓမ္မာယတနေန ယေ ဓမ္မာ။ ဓမ္မဓာတုယာ ယေ ဓမ္မာ။ ဣတ္ထိန္ဒြိယေန
ယေ ဓမ္မာ။ ပုရိသိန္ဒြိယေန ယေ ဓမ္မာ။ ဇီဝိတိန္ဒြိယေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန
အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန
အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ ဧကေန ခန္ဓေန
ဧကေနာယတနေန သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၉၈။ သမုဒယသစ္စေန ယေ ဓမ္မာ။ မဂ္ဂသစ္စေန ယေ ဓမ္မာ။ နိရောဓသစ္စေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ ဒွိဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၁၉၉။ စက္ခုန္ဒြိယေန ယေ ဓမ္မာ။ပ။ ကာယိန္ဒြိယေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၀၀။ သုခိန္ဒြိယေန ယေ ဓမ္မာ။ ဒုက္ခိန္ဒြိယေန ယေ ဓမ္မာ။ သောမနသိန္ဒြိယေန ယေ ဓမ္မာ။ ဒေါမနသိန္ဒြိယေန ယေ ဓမ္မာ။ ဥပေက္ခိန္ဒြိယေန ယေ ဓမ္မာ။ သဒ္ဓိန္ဒြိယေန ယေ ဓမ္မာ။ ဝီရိယိန္ဒြိယေန ယေ ဓမ္မာ။ သတိန္ဒြိယေန ယေ ဓမ္မာ။ သမာဓိန္ဒြိယေန ယေ ဓမ္မာ။ ပညိန္ဒြိယေန ယေ ဓမ္မာ။ အနညာတညဿာမိတိန္ဒြိယေန ယေ ဓမ္မာ။ အညိန္ဒြိယေန ယေ ဓမ္မာ။ အညာတာဝိန္ဒြိယေန ယေ ဓမ္မာ။ အဝိဇ္ဇာယ ယေ ဓမ္မာ။ အဝိဇ္ဇာပစ္စယာ သင်္ခါရေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ ဒွိဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၀၁။ သင်္ခါရပစ္စယာ ဝိညာဏေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၀၂။ ဝိညာဏပစ္စယာ နာမရူပေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၀၃။ နာမရူပပစ္စယာ သဠာယတနေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ တိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ အသင်္ဂဟိတာ။

၂၀၄။ သဠာယတနပစ္စယာ ဖဿေန ယေ ဓမ္မာ။ ဖဿပစ္စယာ ဝေဒနာယ ယေ ဓမ္မာ။ ဝေဒနာပစ္စယာ တဏှာယ ယေ ဓမ္မာ။ တဏှာပစ္စယာ ဥပါဒါနေန ယေ ဓမ္မာ။ ကမ္မဘဝေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတန-
သင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ
ယေ ဓမ္မာ။ပ။ တေ ဓမ္မာ ဒွိဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ
ဓာတူဟိ အသင်္ဂဟိတာ။

၂၀၅။ အရူပဘဝေန ယေ ဓမ္မာ။ နေဝသညာနာသညာဘဝေန ယေ ဓမ္မာ။
စတုဝေါကာရဘဝေန ယေ ဓမ္မာ။ ဣဒ္ဓိပါဒေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန
အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန
အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ ဧကေန ခန္ဓေန
ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၀၆။ အသညာဘဝေန ယေ ဓမ္မာ။ ဧကဝေါကာရဘဝေန ယေ ဓမ္မာ။
ဇာတိယာ ယေ ဓမ္မာ။ ဇရာယ ယေ ဓမ္မာ။ မရဏေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန
အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန
အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ ဧကေန ခန္ဓေန
ဧကေနာယတနေန သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၀၇။ ပရိဒေဝေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတန-
သင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ
ယေ ဓမ္မာ။ပ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ
အသင်္ဂဟိတာ။

၂၀၈။ သောကေန ယေ ဓမ္မာ။ ဒုက္ခေန ယေ ဓမ္မာ။ ဒေါမနဿေန ယေ
ဓမ္မာ။ ဥပါယာသေန ယေ ဓမ္မာ။ သတိပဋ္ဌာနေန ယေ ဓမ္မာ။ သမ္ပပ္ပဓာနေန
ယေ ဓမ္မာ။ ဈာနေန ယေ ဓမ္မာ။ အပ္ပမညာယ ယေ ဓမ္မာ။ ပဉ္စဟိ ဣန္ဒြိယေဟိ
ယေ ဓမ္မာ။ ပဉ္စဟိ ဗလေဟိ ယေ ဓမ္မာ။ သတ္တဟိ ဗောဇ္ဈင်္ဂေဟိ ယေ ဓမ္မာ။
အရိယေန အဋ္ဌင်္ဂိကေန မဂ္ဂေန ယေ ဓမ္မာ။ ဖဿေန ယေ ဓမ္မာ။ ဝေဒနာယ
ယေ ဓမ္မာ။ သညာယ ယေ ဓမ္မာ။ စေတနာယ ယေ ဓမ္မာ။ အဓိမောက္ခေန
ယေ ဓမ္မာ။ မနသိကာရေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ
အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ
ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ ဒွိဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ
သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၀၉။ စိတ္တေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတန-
သင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ
ဓမ္မာ။ပ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ ဧကာဒသဟိ
ဓာတူဟိ အသင်္ဂဟိတာ။

ခ-တိက

၂၁၀။ ကုသလေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အကုသလေဟိ ဓမ္မေဟိ ယေ
ဓမ္မာ။ သုခါယ ဝေဒနာယ သမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဒုက္ခာယ
ဝေဒနာယ သမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အဒုက္ခမသုခါယ ဝေဒနာယ
သမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဝိပါကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဝိပါက-
ဓမ္မဓမ္မေဟိ ယေ ဓမ္မာ။ အနုပါဒိန္နအနုပါဒါနိယေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
သံကိလိဋ္ဌသံကိလေသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အသံကိလိဋ္ဌအသံကိလေ-
သိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သဝိတက္ကသဝိစာရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
အဝိတက္ကဝိစာရမတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပီတိသဟဂတေဟိ ဓမ္မေဟိ ယေ
ဓမ္မာ။ သုခသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဥပေက္ခာသဟဂတေဟိ ဓမ္မေဟိ
ယေ ဓမ္မာ။ ဒဿနေန ပဟာတဗ္ဗေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဘာဝနာယ
ပဟာတဗ္ဗေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဒဿနေန ပဟာတဗ္ဗဟေတုကေဟိ ဓမ္မေဟိ
ယေ ဓမ္မာ။ ဘာဝနာယ ပဟာတဗ္ဗဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
အာစယဂါမီဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အပစယဂါမီဟိ ဓမ္မေဟိ ယေ ဓမ္မာ။
သေက္ခေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အသေက္ခေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ မဟဂ္ဂတေဟိ
ဓမ္မေဟိ ယေ ဓမ္မာ။ အပ္ပမာဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပရိတ္တာရမ္မဏေဟိ
ဓမ္မေဟိ ယေ ဓမ္မာ။ မဟဂ္ဂတာရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အပ္ပမာဏာ-
ရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဟိနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပဏီတေဟိ
ဓမ္မေဟိ ယေ ဓမ္မာ။ မိစ္ဆတ္တနိယတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သမ္ပတ္တနိယတေဟိ
ဓမ္မေဟိ ယေ ဓမ္မာ။ မဂ္ဂါရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ မဂ္ဂဟေတုကေဟိ
ဓမ္မေဟိ ယေ ဓမ္မာ။ မဂ္ဂါဓိပတိဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အတိတာရမ္မဏေဟိ
ဓမ္မေဟိ ယေ ဓမ္မာ။ အနာဂတာရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပစ္စုပ္ပန္နာ-
ရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အဇ္ဈတ္တာရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
ဗဟိဒ္ဓါရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏေဟိ ဓမ္မေဟိ ယေ
ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ
ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ
ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၁၁။ သနိဒဿနသပ္ပဋိဇောဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အနိဒဿနသပ္ပဋိ-
ဇောဟိ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန
အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။
တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂-ဒုက

၂၁၂။ ဟေတူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတူဟိ စေဝ သဟေတုကေဟိ စ
ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတူဟိ စေဝ ဟေတုသမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ
ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတု-
သင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ ဒွိဟိ
ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၁၃။ သဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတုသမ္ပယုတ္တေဟိ ဓမ္မေဟိ
ယေ ဓမ္မာ။ သဟေတုကေဟိ စေဝ န စ ဟေတူဟိ ဓမ္မေဟိ ယေ ဓမ္မာ။
ဟေတုသမ္ပယုတ္တေဟိ စေဝ န စ ဟေတူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ န ဟေတု-
သဟေတုကေဟိ^၁ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတန-
သင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ
ယေ ဓမ္မာ။ပ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ
အသင်္ဂဟိတာ။

၂၁၄။ အပ္ပစ္စယေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အသင်္ခတေဟိ ဓမ္မေဟိ ယေ ဓမ္မာ
ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတု-
သင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ ဒွိဟိ
ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၁၅။ သနိဒဿနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သပ္ပဋိဇောဟိ ဓမ္မေဟိ ယေ ဓမ္မာ
ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန
အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ
ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၁၆။ ရူပီဟိ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတန-
သင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ

၁-န ဟေတု သဟေတုကေဟိ (သိ)၊ န ဟေတူဟိ သဟေတုကေဟိ (သျှ၊ က)

ယေ ဓမ္မာ။ပ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၁၇။ အရူပီဟိ ဓမ္မေဟိ ယေ ဓမ္မာ။ လောကုတ္တရေဟိ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၁၈။ အာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝေဟိ စေဝ သာသဝေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝေဟိ စေဝ အာသဝသမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ ဒွိဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၁၉။ အနာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝသမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝသမ္ပယုတ္တေဟိ စေဝ နော စ အာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝဝိပ္ပယုတ္တေဟိ အနာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၂၀။ သံယောဇနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဂန္ဓေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဩဇေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ယောဂေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ နိဝရဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပရာမာသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပရာမာသေဟိ စေဝ ပရာမဋ္ဌေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ ဒွိဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၂၁။ အပရာမဋ္ဌေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပရာမာသသမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပရာမာသဝိပ္ပယုတ္တေဟိ အပရာမဋ္ဌေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သာရမ္ပဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၂၂။ အနာရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ နော စိတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တဝိပ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တဝိသံသဋ္ဌေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသမုဋ္ဌာနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသဟဘူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တာနုပရိဝတ္တိဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဗာဟိရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဥပါဒါဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၂၃။ စိတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၂၄။ စေတသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိဟိ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ ဒွိဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၂၅။ အဇ္ဈတ္တိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ တိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ အသင်္ဂဟိတာ။

၂၂၆။ ဥပါဒါနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ စေဝ သံကိလေသိကေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ စေဝ သံကိလိဋ္ဌေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ စေဝ ကိလေသသမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ပ။ တေ ဓမ္မာ ဒွိဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၂၂၇။ အသံကိလေသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သံကိလိဋ္ဌေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသသမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သံကိလိဋ္ဌေဟိ စေဝ နော စ ကိလေသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသသမ္ပယုတ္တေဟိ စေဝ နော စ ကိလေသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသဝိပ္ပယုတ္တေဟိ အသံကိလေသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဒဿနေန ပဟာတဗ္ဗေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဘာဝနာယ ပဟာတဗ္ဗေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဒဿနေန ပဟာတဗ္ဗဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဘာဝနာယ ပဟာတဗ္ဗဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သဝိတက္ကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သဝိစာရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သပ္ပိတိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပီတိသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သုခသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဥပေက္ခာသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ န ကာမာဝစရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ရူပါဝစရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အရူပါဝစရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အပရိယာပနွေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ နိယျာနိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ နိယတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အနတ္တရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သရဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ အသင်္ဂဟိတာ၊ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

ရူပဉ္စ ဓမ္မာယတနံ ဓမ္မဓာတု၊ ဣတ္ထိပုမံ ဇီဝိတံ နာမရူပံ။
ဒွေဘဝါ ဇာတိဇရာမစ္စရူပံ၊ အနာရမ္ပဏံ နောစိတ္တံ စိတ္တေန ဝိပ္ပယုတ္တံ။
ဝိသံသဋ္ဌံ သမုဋ္ဌာနသဟဘု အနုပရိဝတ္တိ၊
ဗာဟိရံ ဥပါဒါ ဒွေ ဝိသယော^၁ ဒေသနယော သုဗုဒ္ဓေါ။

အသင်္ဂဟိတေန အသင်္ဂဟိတပဒနိဒ္ဒေသော ပဉ္စမော။

၆-ဆဋ္ဌနယ

၆-သမ္ပယောဂဝိပ္ပယောဂပဒနိဇ္ဇေသ

၁-ခန္ဓ

၂၂၈။ ရူပက္ခန္ဓော ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သမ္ပယုတ္တောတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တော၊ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ ဝိပ္ပယုတ္တော၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တော။

၂၂၉။ ဝေဒနာက္ခန္ဓော။ သညာက္ခန္ဓော။ သင်္ခါရက္ခန္ဓော တိဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ သမ္ပယုတ္တော၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တော။ ကတိဟိ ဝိပ္ပယုတ္တော၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တော၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တော။

၂၃၀။ ဝိညာဏက္ခန္ဓော တိဟိ ခန္ဓေဟိ သမ္ပယုတ္တော၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တော။ ကတိဟိ ဝိပ္ပယုတ္တော၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တော၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တော။

၂-အာယတန

၂၃၁။ စက္ခယတနံ။ပ။ ဖောဋ္ဌဗ္ဗာယတနံ။ပ။ သမ္ပယုတ္တန္တိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တံ၊ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ ဝိပ္ပယုတ္တံ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တံ။

၂၃၂။ မနာယတနံ တိဟိ ခန္ဓေဟိ သမ္ပယုတ္တံ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တံ။ ကတိဟိ ဝိပ္ပယုတ္တံ၊ ဧကေန ခန္ဓေန ဒသဟာ-ယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တံ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တံ။

၃-ဓာတု

၂၃၃။ စက္ခုဓာတု။ပ။ ဖောဋ္ဌဗ္ဗဓာတု။ပ။ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တာ။

၂၃၄။ စက္ခုဝိညာဏဓာတု။ပ။ မနောဓာတု။ မနောဝိညာဏဓာတု တိဟိ ခန္ဓေဟိ သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တာ။

၄-သစ္စာဒိ

၂၃၅။ သမုဒယသစ္စံ။ မဂ္ဂသစ္စံ တိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သမ္ပယုတ္တံ၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တံ။ ကတိဟိ ဝိပ္ပယုတ္တံ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တံ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တံ။

၂၃၆။ နိရောဓသစ္စံ။ စက္ခုန္တိယံ။ပ။ ကာယိန္တိယံ။ ဣတ္ထိန္တိယံ။ ပုရိသိန္တိယံ။ပ။ သမ္ပယုတ္တန္တိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တံ၊ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ ဝိပ္ပယုတ္တံ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တံ။

၂၃၇။ မနိန္တိယံ တိဟိ ခန္ဓေဟိ သမ္ပယုတ္တံ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တံ။ ကတိဟိ ဝိပ္ပယုတ္တံ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တံ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တံ။

၂၃၈။ သုခိန္တိယံ။ ဒုက္ခိန္တိယံ။ သောမနသိန္တိယံ။ ဒေါမနသိန္တိယံ တိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သမ္ပယုတ္တံ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တံ။ ကတိဟိ ဝိပ္ပယုတ္တံ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တံ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တံ။

၂၃၉။ ဥပေက္ခိန္ဒြိယံ တိဟိ ခန္ဓေဟိ ဧကေနာယတနေန ဆဟိ ဓာတူဟိ သမ္ပယုတ္တံ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တံ။ ကတိဟိ ဝိပ္ပယုတ္တံ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တံ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တံ။

၂၄၀။ သဒ္ဓိန္ဒြိယံ။ ဝီရိယိန္ဒြိယံ။ သတိန္ဒြိယံ။ သမာဓိန္ဒြိယံ။ ပညိန္ဒြိယံ။ အနညာ-
တညဿာမိတိန္ဒြိယံ။ အညိန္ဒြိယံ။ အညာတာဝိန္ဒြိယံ။ အဝိဇ္ဇာ။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ တိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သမ္ပယုတ္တာ၊
ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တာ။

၂၄၁။ သင်္ခါရပစ္စယာ ဝိညာဏံ တိဟိ ခန္ဓေဟိ သမ္ပယုတ္တံ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တံ။ ကတိဟိ ဝိပ္ပယုတ္တံ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တံ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တံ။

၂၄၂။ သဠာယတနပစ္စယာ ဖဿော တိဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ သမ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တာ။

၂၄၃။ ဖဿပစ္စယာ ဝေဒနာ တိဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တာ။

၂၄၄။ ဝေဒနာပစ္စယာ တဏှာ။ တဏှာပစ္စယာ ဥပါဒါနံ။ ကမ္မဘဝေါ တိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သမ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။ ကတိဟိ

ဝိပ္ပယုတ္တော၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ
ဝိပ္ပယုတ္တော၊ ဧကေနာယတနေ ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တော။

၂၄၅။ ရူပဘဝေါ။ပ။ သမ္ပယုတ္တောတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တော၊ န
ဂေဟိစိ ခန္ဓေဟိ န ဂေဟိစိ အာယတနေဟိ တိဟိ ဓာတူဟိ ဝိပ္ပယုတ္တော။

၂၄၆။ အရူပဘဝေါ။ နေဝသညာနာသညာဘဝေါ။ စတုဝေါကာရ-
ဘဝေါ။ပ။ သမ္ပယုတ္တောတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တော၊ ဧကေန ခန္ဓေန
ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တော၊ ဧကေနာယတနေ
ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တော။

၂၄၇။ အသညာဘဝေါ။ ဧကဝေါကာရဘဝေါ။ ပရိဒေဝေါ။ပ။ သမ္ပ-
ယုတ္တောတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တော၊ စတုဟိ ခန္ဓေဟိ ဧကေနာယတနေ
သတ္တဟိ ဓာတူဟိ ဝိပ္ပယုတ္တော၊ ဧကေနာယတနေ ဧကာယ ဓာတုယာ
ဂေဟိစိ ဝိပ္ပယုတ္တော။

၂၄၈။ သောကော။ ဒုက္ခံ။ ဒေါမနသံ တိဟိ ခန္ဓေဟိ ဧကေနာယတနေ
ဧကာယ ဓာတုယာ သမ္ပယုတ္တံ၊ ဧကေနာယတနေ ဧကာယ ဓာတုယာ
ဂေဟိစိ သမ္ပယုတ္တံ။ ကတိဟိ ဝိပ္ပယုတ္တံ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ
သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တံ၊ ဧကေနာယတနေ ဧကာယ ဓာတုယာ
ဂေဟိစိ ဝိပ္ပယုတ္တံ။

၂၄၉။ ဥပါယာသော။ သတိပဋ္ဌာနံ။ သမ္ပပ္ပဓာနံ တိဟိ ခန္ဓေဟိ ဧကေနာ-
ယတနေ ဧကာယ ဓာတုယာ သမ္ပယုတ္တံ၊ ဧကေန ခန္ဓေန ဧကေနာယတနေ
ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တံ။ ကတိဟိ ဝိပ္ပယုတ္တံ၊ ဧကေန ခန္ဓေန
ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တံ၊ ဧကေနာယတနေ
ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တံ။

၂၅၀။ ဣဒ္ဓိပါဒေါ ဒ္ဓိဟိ ခန္ဓေဟိ သမ္ပယုတ္တော၊ ဧကေန ခန္ဓေန ဧကေနာ-
ယတနေ ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တော။ ကတိဟိ ဝိပ္ပယုတ္တော၊
ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တော၊
ဧကေနာယတနေ ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တော။

၂၅၁။ ဈာန် ခြွဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သမ္ပယုတ္တံ၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တံ။ ကတိဟိ ဝိပ္ပယုတ္တံ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တံ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တံ။

၂၅၂။ အပ္ပမညာ။ ပဉ္စိန္ဒြိယာနိ။ ပဉ္စ ဗလာနိ။ သတ္တ ဗောဇ္ဈင်္ဂါ။ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ တိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သမ္ပယုတ္တော၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တော။ ကတိဟိ ဝိပ္ပယုတ္တော၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တော၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တော။

၂၅၃။ ဖဿော။ စေတနာ။ မနသိကာရော တိဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ သမ္ပယုတ္တော၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တော။ ကတိဟိ ဝိပ္ပယုတ္တော၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တော၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တော။

၂၅၄။ ဝေဒနာ။ သညာ တိဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ သမ္ပယုတ္တော၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တော။ ကတိဟိ ဝိပ္ပယုတ္တော၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တော၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တော။

၂၅၅။ စိတ္တံ တိဟိ ခန္ဓေဟိ သမ္ပယုတ္တံ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တံ။ ကတိဟိ ဝိပ္ပယုတ္တံ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တံ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တံ။

၂၅၆။ အဓိမောက္ခော တိဟိ ခန္ဓေဟိ ဧကေနာယတနေန ခြွဟိ ဓာတူဟိ သမ္ပယုတ္တော၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တော။ ကတိဟိ ဝိပ္ပယုတ္တော၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ပန္နရသဟိ ဓာတူဟိ ဝိပ္ပယုတ္တော၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တော။

၅-တိက

၂၅၇။ ကုသလာ ဓမ္မာ။ အကုသလာ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာ-
ယတနေဟိ ကတိဟိ ဓာတူဟိ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊
ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊
ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တာ။

၂၅၈။ သုခါယ ဝေဒနာယ သမ္ပယုတ္တာ ဓမ္မာ။ ဒုက္ခာယ ဝေဒနာယ
သမ္ပယုတ္တာ ဓမ္မာ ဧကေန ခန္ဓေန သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ
ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာ-
ယတနေဟိ ပန္နရသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ
ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တာ။

၂၅၉။ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ ဓမ္မာ ဧကေန ခန္ဓေန
သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။
ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ
ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တာ။

၂၆၀။ ဝိပါကာ ဓမ္မာ။ပ။ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန
ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန
ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တာ။

၂၆၁။ ဝိပါကဓမ္မဓမ္မာ။ သံကိလိဋ္ဌသံကိလေသိကာ ဓမ္မာ။ပ။ သမ္ပယုတ္တာတိ
နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ
ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ
ဝိပ္ပယုတ္တာ။

၂၆၂။ နေဝဝိပါကနဝိပါကဓမ္မဓမ္မာ။ အနုပါဒိန္နုပါဒါနိယာ ဓမ္မာ။ပ။
သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ န ဧကဟိစိ ခန္ဓေဟိ န ဧကဟိစိ
အာယတနေဟိ ပဉ္စဟိ ဓာတူဟိ ဝိပ္ပယုတ္တာ။

၂၆၃။ အနုပါဒိန္နအနုပါဒါနိယာ ဓမ္မာ။ အသံကိလိဋ္ဌအသံကိလေသိကာ
ဓမ္မာ။ပ။ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ န ဧကဟိစိ ခန္ဓေဟိ န
ဧကဟိစိ အာယတနေဟိ ဆဟိ ဓာတူဟိ ဝိပ္ပယုတ္တာ။

၂၆၄။ သဝိတက္ကသဝိစာရာ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန
ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပွယုတ္တာ၊ ဧကေန ခန္ဓေန
ဒသဟာယတနေဟိ ပန္နရသဟိ ဓာတူဟိ ဝိပွယုတ္တာ၊ ဧကေနာယတနေန
ဧကာယ ဓာတုယာ ဧကဟိစိ ဝိပွယုတ္တာ။

၂၆၅။ အဝိတက္ကဝိစာရမတ္တာ ဓမ္မာ။ ပီတိသဟဂတာ ဓမ္မာ ဧကေန ခန္ဓေန
ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။ ကတိဟိ
ဝိပွယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ
ဝိပွယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပွယုတ္တာ။

၂၆၆။ အဝိတက္ကအဝိစာရာ ဓမ္မာ။ပ။ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပွ-
ယုတ္တာ၊ န ဧကဟိစိ ခန္ဓေဟိ န ဧကဟိစိ အာယတနေဟိ ဧကာယ ဓာတုယာ
ဝိပွယုတ္တာ။

၂၆၇။ သုခသဟဂတာ ဓမ္မာ ဧကေန ခန္ဓေန သမ္ပယုတ္တာ၊ ဧကေနာ-
ယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပွယုတ္တာ၊
ဧကေန ခန္ဓေန ဒသဟာယတနေဟိ ပန္နရသဟိ ဓာတူဟိ ဝိပွယုတ္တာ၊ ဧကေနာ-
ယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပွယုတ္တာ။

၂၆၈။ ဥပေက္ခာသဟဂတာ ဓမ္မာ ဧကေန ခန္ဓေန သမ္ပယုတ္တာ၊ ဧကေနာ-
ယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပွယုတ္တာ၊
ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ ဝိပွယုတ္တာ၊
ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပွယုတ္တာ။

၂၆၉။ ဒဿနေန ပဟာတဗ္ဗာ ဓမ္မာ။ ဘာဝနာယ ပဟာတဗ္ဗာ ဓမ္မာ။
ဒဿနေန ပဟာတဗ္ဗဟေတုကာ ဓမ္မာ။ ဘာဝနာယ ပဟာတဗ္ဗဟေတုကာ ဓမ္မာ။
အာစယဂါမိနော ဓမ္မာ။ အပစယဂါမိနော ဓမ္မာ။ သေက္ခာ ဓမ္မာ။ အသေက္ခာ
ဓမ္မာ။ မဟဂ္ဂတာ ဓမ္မာ။ပ။ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပွယုတ္တာ၊ ဧကေန
ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပွယုတ္တာ၊ ဧကေနာယတနေန
ဧကာယ ဓာတုယာ ဧကဟိစိ ဝိပွယုတ္တာ။

၂၇၀။ အပ္ပမာဏာ ဓမ္မာ။ ပဏီတာ ဓမ္မာ။ပ။ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ
ဝိပွယုတ္တာ၊ န ဧကဟိစိ ခန္ဓေဟိ န ဧကဟိစိ အာယတနေဟိ ဆဟိ ဓာတူဟိ
ဝိပွယုတ္တာ။

၂၇၁။ ပရိတ္တာရမ္မဏာ ဓမ္မာ။ပ။ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊
ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊
ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တာ။

၂၇၂။ မဟဂ္ဂတာရမ္မဏာ ဓမ္မာ။ အပ္ပမာဏာရမ္မဏာ ဓမ္မာ။ ဟိနာ ဓမ္မာ။
မိစ္ဆတ္တနိယတာ ဓမ္မာ။ သမ္ပတ္တနိယတာ ဓမ္မာ။ မဂ္ဂါရမ္မဏာ ဓမ္မာ။ မဂ္ဂဟေတုကာ
ဓမ္မာ။ မဂ္ဂါဓိပတိနော ဓမ္မာ။ပ။ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန
ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာ-
ယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တာ။

၂၇၃။ အနုပ္ပန္နာ ဓမ္မာ။ပ။ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ န
ဂေဟိစိ ခန္ဓေဟိ န ဂေဟိစိ အာယတနေဟိ ပဉ္စဟိ ဓာတူဟိ ဝိပ္ပယုတ္တာ။

၂၇၄။ အတိတာရမ္မဏာ ဓမ္မာ။ အနာဂတာရမ္မဏာ ဓမ္မာ။ပ။ သမ္ပယုတ္တာတိ
နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ
ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ
ဝိပ္ပယုတ္တာ။

၂၇၅။ ပစ္စုပ္ပန္နာရမ္မဏာ ဓမ္မာ။ အဇ္ဈတ္တာရမ္မဏာ ဓမ္မာ။ ဗဟိဒ္ဓါရမ္မဏာ
ဓမ္မာ။ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏာ ဓမ္မာ။ပ။ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊
ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာ-
ယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တာ။

၂၇၆။ သနိဒဿနသပ္ပဋိဃာ ဓမ္မာ။ အနိဒဿနသပ္ပဋိဃာ ဓမ္မာ။ပ။ သမ္ပ-
ယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန
သတ္တဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ
ဂေဟိစိ ဝိပ္ပယုတ္တာ။

၆-ဒုက

၂၇၇။ ဟေတူ ဓမ္မာ။ ဟေတူ စေဝ သဟေတုကာ စ ဓမ္မာ။ ဟေတူ စေဝ
ဟေတုသမ္ပယုတ္တာ စ ဓမ္မာ တီဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ
ဓာတုယာ သမ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ
ဂေဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ

သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ
ကေဟိစိ ဝိပ္ပယုတ္တာ။

၂၇၈။ သဟေတုကာ ဓမ္မာ။ ဟေတုသမ္ပယုတ္တာ ဓမ္မာ။ပ။ သမ္ပယုတ္တာတိ
နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ
ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ
ဝိပ္ပယုတ္တာ။

၂၇၉။ သဟေတုကာ စေဝ န စ ဟေတူ ဓမ္မာ။ ဟေတုသမ္ပယုတ္တာ စေဝ န
စ ဟေတူ ဓမ္မာ။ န ဟေတုသဟေတုကာ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာ-
ယတနေန ဧကာယ ဓာတုယာ ကေဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊
ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊
ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၂၈၀။ အပ္ပစ္စယာ ဓမ္မာ။ အသင်္ခတာ ဓမ္မာ။ သနိဒဿနာ ဓမ္မာ။ သပ္ပဋိဃာ
ဓမ္မာ။ ဂူပိနော ဓမ္မာ။ပ။ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ စတူဟိ
ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန
ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၂၈၁။ လောကုတ္တရာ ဓမ္မာ။ပ။ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ န
ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ ဆဟိ ဓာတူဟိ ဝိပ္ပယုတ္တာ။

၂၈၂။ အာသဝါ ဓမ္မာ။ အာသဝါ စေဝ သာသဝါ စ ဓမ္မာ။ အာသဝါ စေဝ
အာသဝသမ္ပယုတ္တာ စ ဓမ္မာ တီဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ
ဓာတုယာ သမ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ
ဓာတုယာ ကေဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန
ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန
ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၂၈၃။ အနာသဝါ ဓမ္မာ။ အာသဝဝိပ္ပယုတ္တာ အနာသဝါ ဓမ္မာ။ပ။
သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ
အာယတနေဟိ ဆဟိ ဓာတူဟိ ဝိပ္ပယုတ္တာ။

၂၈၄။ အာသဝသမ္ပယုတ္တာ ဓမ္မာ။ပ။ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တာ။

၂၈၅။ အာသဝသမ္ပယုတ္တာ စေဝ နော စ အာသဝါ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တာ။

၂၈၆။ သံယောဇနာ ဓမ္မာ။ ဂန္ဓာ ဓမ္မာ။ ဩဃာ ဓမ္မာ။ ယောဂါ ဓမ္မာ။ နိဝရဏာ ဓမ္မာ။ ပရာမာသာ ဓမ္မာ။ ပရာမာသာ စေဝ ပရာမဋ္ဌာ စ ဓမ္မာ တိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သမ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တာ။

၂၈၇။ အပရာမဋ္ဌာ ဓမ္မာ။ ပရာမာသဝိပ္ပယုတ္တာ အပရာမဋ္ဌာ ဓမ္မာ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ န ဧကဟိစိ ခန္ဓေဟိ န ဧကဟိစိ အာယတနေဟိ ဆဟိ ဓာတူဟိ ဝိပ္ပယုတ္တာ။

၂၈၈။ ပရာမာသသမ္ပယုတ္တာ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တာ။

၂၈၉။ သာရမ္ပဏာ ဓမ္မာ။ပ။ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တာ။

၂၉၀။ အနာရမ္ပဏာ ဓမ္မာ။ စိတ္တဝိပ္ပယုတ္တာ ဓမ္မာ။ စိတ္တဝိသံသဋ္ဌာ ဓမ္မာ။ ဥပါဒါ ဓမ္မာ။ပ။ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တာ။

၂၉၁။ စိတ္တာ ဓမ္မာ တီဟိ ခန္ဓေဟိ သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တာ။

၂၉၂။ စေတသိကာ ဓမ္မာ။ စိတ္တသမ္ပယုတ္တာ ဓမ္မာ။ စိတ္တသံသဋ္ဌာ ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနာ ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘုနော ဓမ္မာ။ စိတ္တသံသဋ္ဌ-သမုဋ္ဌာနာနုပရိဝတ္တိနော ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန သတ္တဟိ ဓာတူဟိ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တာ။

၂၉၃။ အနုပါဒိန္နာ ဓမ္မာ။ပ။ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ န ဂေဟိစိ ခန္ဓေဟိ န ဂေဟိစိ အာယတနေဟိ ပဉ္စဟိ ဓာတူဟိ ဝိပ္ပယုတ္တာ။

၂၉၄။ ဥပါဒါနာ ဓမ္မာ။ ကိလေသာ ဓမ္မာ။ ကိလေသာ စေဝ သံကိလေသိကာ စ ဓမ္မာ။ ကိလေသာ စေဝ သံကိလိဋ္ဌာ စ ဓမ္မာ။ ကိလေသာ စေဝ ကိလေသသမ္ပယုတ္တာ စ ဓမ္မာ တီဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သမ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တာ။

၂၉၅။ အသံကိလေသိကာ ဓမ္မာ။ ကိလေသဝိပ္ပယုတ္တာ အသံကိလေသိကာ ဓမ္မာ။ပ။ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ န ဂေဟိစိ ခန္ဓေဟိ န ဂေဟိစိ အာယတနေဟိ ဆဟိ ဓာတူဟိ ဝိပ္ပယုတ္တာ။

၂၉၆။ သံကိလိဋ္ဌာ ဓမ္မာ။ ကိလေသသမ္ပယုတ္တာ ဓမ္မာ။ပ။ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တာ။

၂၉၇။ သံကိလိဋ္ဌာ စေဝ နော စ ကိလေသာ ဓမ္မာ။ ကိလေသသမ္ပယုတ္တာ စေဝ နော စ ကိလေသာ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ

ဓာတုယာ ဂေဟိဓိံ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာ-
ယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ
ဓာတုယာ ဂေဟိဓိံ ဝိပ္ပယုတ္တာ။

၂၉၈။ ဒဿနေန ပဟာတဗ္ဗာ ဓမ္မာ။ ဘာဝနာယ ပဟာတဗ္ဗာ ဓမ္မာ။
ဒဿနေန ပဟာတဗ္ဗဟေတုကာ ဓမ္မာ။ ဘာဝနာယ ပဟာတဗ္ဗဟေတုကာ
ဓမ္မာ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာ-
ယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ
ဓာတုယာ ဂေဟိဓိံ ဝိပ္ပယုတ္တာ။

၂၉၉။ သဝိတက္ကာ ဓမ္မာ။ သဝိစာရာ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာ-
ယတနေန ဧကာယ ဓာတုယာ ဂေဟိဓိံ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန
ခန္ဓေန ဒသဟာယတနေဟိ ပန္နရသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန
ဧကာယ ဓာတုယာ ဂေဟိဓိံ ဝိပ္ပယုတ္တာ။

၃၀၀။ အဝိတက္ကာ ဓမ္မာ။ အဝိစာရာ ဓမ္မာ။ပ။ သမ္ပယုတ္တာတိ နတ္ထိ။
ကတိဟိ ဝိပ္ပယုတ္တာ၊ န ဂေဟိဓိံ ခန္ဓေဟိ န ဂေဟိဓိံ အာယတနေဟိ ဧကာယ
ဓာတုယာ ဝိပ္ပယုတ္တာ။

၃၀၁။ သပ္ပိတိကာ ဓမ္မာ။ ပိတိသဟဂတာ ဓမ္မာ ဧကေန ခန္ဓေန
ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိဓိံ သမ္ပယုတ္တာ။ ကတိဟိ
ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ
ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိဓိံ ဝိပ္ပယုတ္တာ။

၃၀၂။ သုခသဟဂတာ ဓမ္မာ ဧကေန ခန္ဓေန သမ္ပယုတ္တာ၊ ဧကေနာ-
ယတနေန ဧကာယ ဓာတုယာ ဂေဟိဓိံ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊
ဧကေန ခန္ဓေန ဒသဟာယတနေဟိ ပန္နရသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာ-
ယတနေန ဧကာယ ဓာတုယာ ဂေဟိဓိံ ဝိပ္ပယုတ္တာ။

၃၀၃။ ဥပေက္ခာသဟဂတာ ဓမ္မာ ဧကေန ခန္ဓေန သမ္ပယုတ္တာ၊ ဧကေနာ-
ယတနေန ဧကာယ ဓာတုယာ ဂေဟိဓိံ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊
ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊
ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိဓိံ ဝိပ္ပယုတ္တာ။

၃၀၄။ န ကာမာဝစရာ ဓမ္မာ။ အပရိယာပနာ ဓမ္မာ။ အနုတ္တရာ ဓမ္မာ။ပ။
သမ္မယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ
အာယတနေဟိ ဆဟိ ဓာတူဟိ ဝိပ္ပယုတ္တာ။

၃၀၅။ ရူပါဝစရာ ဓမ္မာ။ အရူပါဝစရာ ဓမ္မာ။ နိယျာနိကာ ဓမ္မာ။ နိယတာ
ဓမ္မာ။ သရဏာ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ
ဓာတူဟိ သမ္မယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာ-
ယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ
ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

ဓမ္မာယတနံ ဓမ္မဓာတု၊ ဒုက္ခသစ္စန္ဓ ဇီဝိတံ။

သဠာယတနံ နာမရူပံ၊ စတ္တာရော စ မဟာဘဝါ။

ဇာတိ ဇရာ စ မရဏံ၊ တိကေသွေကူနဝိသတိ။

ဂေါစ္စကေသု စ ပညာသ၊ အဋ္ဌ စူဠန္တရေ ပဒါ။

မဟန္တရေ ပန္နရသ၊ အဋ္ဌာရသ တတော ပရေ။

တေဝိသ ပဒသတံ ဧတံ၊ သမ္မယောဂေ န လဗ္ဘတီတိ။

သမ္မယောဂဝိပ္ပယောဂပဒနိဒ္ဒေသော ဆဇ္ဈော။

၇-သတ္တမနယ

၇-သမ္ပယုတ္တေန ဝိပ္ပယုတ္တပဒနိဒ္ဒေသ

၃၀၆။ ဝေဒနာက္ခန္ဓေန ယေ ဓမ္မာ။ သညာက္ခန္ဓေန ယေ ဓမ္မာ။ သင်္ခါရက္ခန္ဓေန ယေ ဓမ္မာ။ ဝိညာဏက္ခန္ဓေန ယေ ဓမ္မာ။ မနာယတနေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တာ။

၃၀၇။ စက္ခုဝိညာဏဓာတုယာ ယေ ဓမ္မာ။ ပ။ မနောဓာတုယာ ယေ ဓမ္မာ။ မနောဝိညာဏဓာတုယာ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ န ဂေဟိစိ ခန္ဓေဟိ န ဂေဟိစိ အာယတနေဟိ ဧကာယ ဓာတုယာ ဝိပ္ပယုတ္တာ။

၃၀၈။ မနိန္ဒြိယေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တာ။

၃၀၉။ ဥပေက္ခိန္ဒြိယေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ န ဂေဟိစိ ခန္ဓေဟိ န ဂေဟိစိ အာယတနေဟိ ပဉ္စဟိ ဓာတူဟိ ဝိပ္ပယုတ္တာ။

၃၁၀။ သင်္ခါရပစ္စယာ ဝိညာဏေန ယေ ဓမ္မာ။ သဠာယတနပစ္စယာ ဖဿေန ယေ ဓမ္မာ။ ဖဿပစ္စယာ ဝေဒနာယ ယေ ဓမ္မာ။ ဖဿေန ယေ ဓမ္မာ။ ဝေဒနာယ ယေ ဓမ္မာ။ သညာယ ယေ ဓမ္မာ။ စေတနာယ ယေ ဓမ္မာ။ စိတ္တေန ယေ ဓမ္မာ။ မနသိကာရေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တာ။

၃၁၁။ အဓိမောက္ခေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ န ဂေဟိစိ ခန္ဓေဟိ န ဂေဟိစိ အာယတနေဟိ ဧကာယ ဓာတုယာ ဝိပ္ပယုတ္တာ။

၃၁၂။ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
ဥပေက္ခာသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ
ဓမ္မာ ဝိပဿယုတ္တာ။ တေ ဓမ္မာ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ
ပဉ္စဟိ ဓာတူဟိ ဝိပဿယုတ္တာ။

၃၁၃။ သဝိတက္ကသဝိစာရေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ
ဓမ္မေဟိ ယေ ဓမ္မာ ဝိပဿယုတ္တာ။ တေ ဓမ္မာ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ
အာယတနေဟိ ဧကာယ ဓာတုယာ ဝိပဿယုတ္တာ။

၃၁၄။ စိတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စေတသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
စိတ္တသမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
စိတ္တသံသဋ္ဌသမုဋ္ဌာနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူဟိ
ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိဟိ ဓမ္မေဟိ ယေ ဓမ္မာ
သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပဿယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ
ဧကေနာယတနေန သတ္တဟိ ဓာတူဟိ ဝိပဿယုတ္တာ၊ ဧကေနာယတနေန ဧကာယ
ဓာတုယာ ကေဟိစိ ဝိပဿယုတ္တာ။

၃၁၅။ သဝိတက္ကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သဝိစာရေဟိ ဓမ္မေဟိ ယေ ဓမ္မာ
သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပဿယုတ္တာ။ တေ ဓမ္မာ န ကေဟိစိ
ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ ဧကာယ ဓာတုယာ ဝိပဿယုတ္တာ။

၃၁၆။ ဥပေက္ခာသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ
ဓမ္မေဟိ ယေ ဓမ္မာ ဝိပဿယုတ္တာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာ-
ယတနေဟိ ကတိဟိ ဓာတူဟိ ဝိပဿယုတ္တာ၊ တေ ဓမ္မာ န ကေဟိစိ ခန္ဓေဟိ န
ကေဟိစိ အာယတနေဟိ ပဉ္စဟိ ဓာတူဟိ ဝိပဿယုတ္တာ။

ခန္ဓာ စတုရော အာယတနဉ္စ မေကံ၊
ဓာတူသု သတ္တ ဒွေပိ စ ဣန္ဒြိယတော။

တယော ပဋိစ္စ တထရိဝ ဖဿပဉ္စမာ၊
အဓိမုစ္စနာ မနသိ တိကေသု တီဏိ။

သတ္တန္တရာ ဒွေ စ မနေန ယုတ္တာ၊
ဝိတက္ကဝိစာရဏာ ဥပေက္ခကာယ စာတိ။

သမ္ပယုတ္တေန ဝိပဿယုတ္တပဒနိဒ္ဒေသော သတ္တမော။

၈-အဋ္ဌမနယ

၈-ဝိပ္ပယုတ္တေန သမ္ပယုတ္တပဒနိဒ္ဒေသ

၃၁၇။ ရူပက္ခန္ဓေန ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ
ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သမ္ပယုတ္တာတိ နတ္ထိ။

၃၁၈။ ဝေဒနာက္ခန္ဓေန ယေ ဓမ္မာ။ သညာက္ခန္ဓေန ယေ ဓမ္မာ။ သင်္ခါရက္ခန္ဓေန
ယေ ဓမ္မာ။ ဝိညာဏက္ခန္ဓေန ယေ ဓမ္မာ။ပ။ သရဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
အရဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ
ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သမ္ပယုတ္တာတိ နတ္ထိ။

ဓမ္မာယတနံ ဓမ္မဓာတု၊ အထ ဇီဝိတံ နာမရူပံ။
သဠာယတနံ ဇာတိဇရာမတံ၊ ဒွေ စ တိကေ န လဗ္ဘရေ။
ပဌမန္တရေ သတ္တ စ၊ ဂေါစ္ဆကေ ဒသ အပရန္တေ။
စုဒ္ဒသ ဆ စ မတ္တကေ၊ ဣစ္စေတေ သတ္တစတ္တာလီသ ဓမ္မာ။
သမုစ္ဆေဒေ န လဗ္ဘန္တိ၊ မောဃပုစ္ဆကေန စာတိ။

ဝိပ္ပယုတ္တေန သမ္ပယုတ္တပဒနိဒ္ဒေသော အဋ္ဌမော။

၉-နိဓမ္မနိယ

၉-သမ္ပယုတ္တေနသမ္ပယုတ္တပဒနိဒ္ဒေသ

၃၁၉။ ဝေဒနာက္ခန္ဓေန ယေ ဓမ္မာ။ သညာက္ခန္ဓေန ယေ ဓမ္မာ။ သင်္ခါရက္ခန္ဓေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သမ္ပယုတ္တာ၊ တေ ဓမ္မာ တီဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။

၃၂၀။ ဝိညာဏက္ခန္ဓေန ယေ ဓမ္မာ။ မနာယတနေန ယေ ဓမ္မာ။ စက္ခု-ဝိညာဏဓာတုယာ ယေ ဓမ္မာ။ပ။ မနောဓာတုယာ ယေ ဓမ္မာ။ မနောဝိညာဏ-ဓာတုယာ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ပ။ တေ ဓမ္မာ တီဟိ ခန္ဓေဟိ သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။

၃၂၁။ သမုဒယသစ္စေန ယေ ဓမ္မာ။ မဂ္ဂသစ္စေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ တီဟိ ခန္ဓေဟိ ဧကေနာ-ယတနေန ဧကာယ ဓာတုယာ သမ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။

၃၂၂။ မနိန္ဒြိယေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ တီဟိ ခန္ဓေဟိ သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။

၃၂၃။ သုခိန္ဒြိယေန ယေ ဓမ္မာ။ ဒုက္ခိန္ဒြိယေန ယေ ဓမ္မာ။ သောမနသိန္ဒြိယေန ယေ ဓမ္မာ။ ဒေါမနသိန္ဒြိယေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ တီဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။

၃၂၄။ ဥပေက္ခိန္ဒြိယေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ တီဟိ ခန္ဓေဟိ ဧကေနာယတနေန ဆဟိ ဓာတူဟိ သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။

၃၂၅။ သဒ္ဓိန္ဒြိယေန ယေ ဓမ္မာ။ ဝီရိယိန္ဒြိယေန ယေ ဓမ္မာ။ သတိန္ဒြိယေန ယေ ဓမ္မာ။ သမာဓိန္ဒြိယေန ယေ ဓမ္မာ။ ပညိန္ဒြိယေန ယေ ဓမ္မာ။ အနညာ-
တညဿာမိတိန္ဒြိယေန ယေ ဓမ္မာ။ အညိန္ဒြိယေန ယေ ဓမ္မာ။ အညာတာဝိန္ဒြိယေန
ယေ ဓမ္မာ။ အဝိဇ္ဇာယ ယေ ဓမ္မာ။ အဝိဇ္ဇာပစ္စယာ သင်္ခါရေဟိ ယေ ဓမ္မာ
သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ တီဟိ ခန္ဓေဟိ
ဧကေနာယတနေန ဧကာယ ဓာတုယာ သမ္ပယုတ္တာ၊ ဧကေန ခန္ဓေန
ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။

၃၂၆။ သင်္ခါရပစ္စယာ ဝိညာဏေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ
ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ တီဟိ ခန္ဓေဟိ သမ္ပယုတ္တာ၊ ဧကေနာ-
ယတနေန ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။

၃၂၇။ သဠာယတနပစ္စယာ ဖဿေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ
ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ တီဟိ ခန္ဓေဟိ ဧကေနာယတနေန
သတ္တဟိ ဓာတူဟိ သမ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ
ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။

၃၂၈။ ဖဿပစ္စယာ ဝေဒနာယ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ
ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ တီဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ
ဓာတူဟိ သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ
သမ္ပယုတ္တာ။

၃၂၉။ ဝေဒနာပစ္စယာ တဏှာယ ယေ ဓမ္မာ။ တဏှာပစ္စယာ ဥပါဒါနေန
ယေ ဓမ္မာ။ ကမ္မဘဝေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ
သမ္ပယုတ္တာ။ တေ ဓမ္မာ တီဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ
သမ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ
သမ္ပယုတ္တာ။

၃၃၀။ သောကေန ယေ ဓမ္မာ။ ဒုက္ခေန ယေ ဓမ္မာ။ ဒေါမနဿေန ယေ ဓမ္မာ
သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ တီဟိ ခန္ဓေဟိ
ဧကေနာယတနေန ဧကာယ ဓာတုယာ သမ္ပယုတ္တာ၊ ဧကေနာယတနေန
ဧကာယ ဓာတုယာ ဧကဟိစိ သမ္ပယုတ္တာ။

၃၃၁။ ဥပါယာသေန ယေ ဓမ္မာ။ သတိပဋ္ဌာနေန ယေ ဓမ္မာ။ သမ္ပပ္ပဓာနေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ တိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သမ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။

၃၃၂။ ဣဒ္ဓိပါဒေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ ဒွိဟိ ခန္ဓေဟိ သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။

၃၃၃။ ဈာနေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ ဒွိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သမ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။

၃၃၄။ အပ္ပမညာယ ယေ ဓမ္မာ။ ပဉ္စဟိ ဣန္ဒြိယေဟိ ယေ ဓမ္မာ။ ပဉ္စဟိ ဗလေဟိ ယေ ဓမ္မာ။ သတ္တဟိ ဗောဇ္ဈင်္ဂေဟိ ယေ ဓမ္မာ။ အရိယေန အဋ္ဌင်္ဂိကေန မဂ္ဂေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ တိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သမ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။

၃၃၅။ ဖဿေန ယေ ဓမ္မာ။ စေတနာယ ယေ ဓမ္မာ။ မနသိကာရေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ တိဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ သမ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။

၃၃၆။ ဝေဒနာယ ယေ ဓမ္မာ။ သညာယ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ တိဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။

၃၃၇။ စိတ္တေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ တိဟိ ခန္ဓေဟိ သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။

၃၃၈။ အဓိမောက္ခေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ တိဟိ ခန္ဓေဟိ ဧကေနာယတနေန ဒွိဟိ ဓာတူဟိ သမ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။

၃၃၉။ သုခါယ ဝေဒနာယ သမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။

၃၄၀။ သဝိတက္ကသဝိစာရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အဝိတက္ကသဝိစာရမတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပီတိသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။

၃၄၁။ သုခသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ၊ ဥပေက္ခာသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။

၃၄၂။ ဟေတူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတူဟိ စေဝ သဟေတုဂေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတူဟိ စေဝ ဟေတုသမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ တိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သမ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။

၃၄၃။ သဟေတုဂေဟိ စေဝ န စ ဟေတူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတု-သမ္ပယုတ္တေဟိ စေဝ န စ ဟေတူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ န ဟေတုသဟေတု-ဂေဟိ^၁ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။

၁-န ဟေတူဟိ သဟေတုဂေဟိ (ဗဟူသု)

၃၄၄။ အာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝေဟိ စေဝ သာသဝေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝေဟိ စေဝ အာသဝသမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ တီဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သမ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။

၃၄၅။ အာသဝသမ္ပယုတ္တေဟိ စေဝ နော စ အာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။

၃၄၆။ သံယောဇနေဟိ။ ဂန္ဓေဟိ။ ဩဃေဟိ။ ယောဂေဟိ။ နိဝရဏေဟိ။ ပရာမာသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပရာမာသေဟိ စေဝ ပရာမဋ္ဌေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ တီဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သမ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။

၃၄၇။ ပရာမာသသမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။

၃၄၈။ စိတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ တီဟိ ခန္ဓေဟိ သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။

၃၄၉။ စေတသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန သတ္တဟိ ဓာတူဟိ သမ္ပယုတ္တာ။

၃၅၀။ ဥပါဒါနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ စေဝ သံကိလေသိကေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ စေဝ သံကိလိဋ္ဌေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ စေဝ

ကိလေသသမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ တီဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သမ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ သမ္ပယုတ္တာ။

၃၅၁။ သံကိလိဋ္ဌေဟိ စေဝ နော စ ကိလေသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသသမ္ပယုတ္တေဟိ စေဝ နော စ ကိလေသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သဝိတက္ကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သဝိစာရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သပ္ပိတိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပီတိသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ သမ္ပယုတ္တာ။

၃၅၂။ သုခသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဥပေက္ခာသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သမ္ပယုတ္တာ၊ တေ ဓမ္မာ ဧကေန ခန္ဓေန သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ သမ္ပယုတ္တာ။

အရူပက္ခန္ဓာ စတ္တာရော၊ မနာယတနမေဝ စ။
ဝိညာဏဓာတုယော သတ္တ၊ ဒွေ သစ္စာ စုဒ္ဒသိန္ဒိယာ။

ပစ္စယေ ဒွါဒသ ပဒါ၊ တတော ဥပရိ သောဠသ။
တိကေသု အဋ္ဌ ဂေါစ္ဆကေ၊ တေစတ္တာလီသမေဝ စ။

မဟန္တရဒုကေ သတ္တ၊ ပဒါ ပိဋိဒုကေသု ဆ။
နဝမဿ ပဒသေတေ၊ နိဒ္ဒေသေ သင်္ဂဟံ ဂတာတိ။

သမ္ပယုတ္တေန သမ္ပယုတ္တပဒနိဒ္ဒေသော နဝမော။

၁၀-ဒဿမနယ

၁၀-ဝိပ္ပယုတ္တေန ဝိပ္ပယုတ္တပဓနိဒ္ဒေသ

၃၅၃။ ရူပက္ခန္ဓေန ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တာ။

၃၅၄။ ဝေဒနာက္ခန္ဓေန ယေ ဓမ္မာ။ သညာက္ခန္ဓေန ယေ ဓမ္မာ။ သင်္ခါရက္ခန္ဓေန ယေ ဓမ္မာ။ ဝိညာဏက္ခန္ဓေန ယေ ဓမ္မာ။ မနာယတနေန ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ပ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တာ။

၃၅၅။ စက္ခာယတနေန ယေ ဓမ္မာ။ပ။ ဖောဋ္ဌဗ္ဗာယတနေန ယေ ဓမ္မာ။ စက္ခုဓာတုယာ ယေ ဓမ္မာ။ပ။ ဖောဋ္ဌဗ္ဗဓာတုယာ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တာ။

၃၅၆။ စက္ခုဝိညာဏဓာတုယာ ယေ ဓမ္မာ။ပ။ မနောဝိညာဏဓာတုယာ ယေ ဓမ္မာ။ သမုဒယသစ္စေန ယေ ဓမ္မာ။ မဂ္ဂသစ္စေန ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တာ။

၃၅၇။ နိရောဓသစ္စေန ယေ ဓမ္မာ။ စက္ခုန္ဒြိယေန ယေ ဓမ္မာ။ပ။ ကာယိန္ဒြိယေန ယေ ဓမ္မာ။ ဣန္ဒြိယေန ယေ ဓမ္မာ။ ပုရိသိန္ဒြိယေန ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဧကဟိစိ ဝိပ္ပယုတ္တာ။

၃၅၈။ မနိန္ဒြိယေန ယေ ဓမ္မာ ဝိပွယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပွယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပွယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပွယုတ္တာ။

၃၅၉။ သုခိန္ဒြိယေန ယေ ဓမ္မာ။ ဒုက္ခိန္ဒြိယေန ယေ ဓမ္မာ။ သောမနသိန္ဒြိယေန ယေ ဓမ္မာ။ ဒေါမနသိန္ဒြိယေန ယေ ဓမ္မာ ဝိပွယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပွယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပွယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပွယုတ္တာ။

၃၆၀။ ဥပေက္ခိန္ဒြိယေန ယေ ဓမ္မာ ဝိပွယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပွယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ ဝိပွယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပွယုတ္တာ။

၃၆၁။ သဒ္ဓိန္ဒြိယေန ယေ ဓမ္မာ။ ဝီရိယိန္ဒြိယေန ယေ ဓမ္မာ။ သတိန္ဒြိယေန ယေ ဓမ္မာ။ သမာဓိန္ဒြိယေန ယေ ဓမ္မာ။ ပညိန္ဒြိယေန ယေ ဓမ္မာ။ အနညာတည-
သာမီတိန္ဒြိယေန ယေ ဓမ္မာ။ အညိန္ဒြိယေန ယေ ဓမ္မာ။ အညာတာဝိန္ဒြိယေန ယေ ဓမ္မာ။ အဝိဇ္ဇာယ ယေ ဓမ္မာ။ အဝိဇ္ဇာပစ္စယာ သင်္ခါရေဟိ ယေ ဓမ္မာ ဝိပွယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပွယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပွယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပွယုတ္တာ။

၃၆၂။ သင်္ခါရပစ္စယာ ဝိညာဏေန ယေ ဓမ္မာ။ သဠာယတနပစ္စယာ ဖဿေန ယေ ဓမ္မာ။ ဖဿပစ္စယာ ဝေဒနာယ ယေ ဓမ္မာ ဝိပွယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပွယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပွယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပွယုတ္တာ။

၃၆၃။ ဝေဒနာပစ္စယာ တဏှာယ ယေ ဓမ္မာ။ တဏှာပစ္စယာ ဥပါဒါနေန ယေ ဓမ္မာ။ ကမ္မဘဝေန ယေ ဓမ္မာ ဝိပွယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပွယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပွယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပွယုတ္တာ။

၃၆၄။ ရူပဘဝေန ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ တိဟိ ဓာတူဟိ ဝိပ္ပယုတ္တာ။

၃၆၅။ အသညာဘဝေန ယေ ဓမ္မာ။ ဧကဝေါကာရဘဝေန ယေ ဓမ္မာ။ ပရိဒေဝေန ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၃၆၆။ အရူပဘဝေန ယေ ဓမ္မာ။ နေဝသညာနာသညာဘဝေန ယေ ဓမ္မာ။ စတုဝေါကာရဘဝေန ယေ ဓမ္မာ။ သောကေန ယေ ဓမ္မာ။ ဒုက္ခေန ယေ ဓမ္မာ။ ဒေါမနဿေန ယေ ဓမ္မာ။ ဥပါယာသေန ယေ ဓမ္မာ။ သတိပဋ္ဌာနေန ယေ ဓမ္မာ။ သမ္ပပ္ပဓာနေန ယေ ဓမ္မာ။ ဣဒ္ဓိပါဒေန ယေ ဓမ္မာ။ ဈာနေန ယေ ဓမ္မာ။ အပ္ပမညာယ ယေ ဓမ္မာ။ ပဉ္စဟိ ဣန္ဒြိယေဟိ ယေ ဓမ္မာ။ ပဉ္စဟိ ဗလေဟိ ယေ ဓမ္မာ။ သတ္တဟိ ဗောဇ္ဈင်္ဂေဟိ ယေ ဓမ္မာ။ အရိယေန အဋ္ဌင်္ဂိကေန မဂ္ဂေန ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၃၆၇။ ဖဿေန ယေ ဓမ္မာ။ ဝေဒနာယ ယေ ဓမ္မာ။ သညာယ ယေ ဓမ္မာ။ စေတနာယ ယေ ဓမ္မာ။ စိတ္တေန ယေ ဓမ္မာ။ မနသိကာရေန ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၃၆၈။ အဓိမောက္ခေန ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ပန္နရသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

ခ-တိက

၃၆၉။ ကုသလေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အကုသလေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၃၇၀။ သုခါယ ဝေဒနာယ သမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ပန္နရသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေ ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တာ။

၃၇၁။ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေ ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တာ။

၃၇၂။ ဝိပါကေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေ ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တာ။

၃၇၃။ ဝိပါကဓမ္မဓမ္မေဟိ ယေ ဓမ္မာ။ သံကိလိဋ္ဌသံကိလေသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေ ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တာ။

၃၇၄။ နေဝိပါကနဝိပါကဓမ္မဓမ္မေဟိ ယေ ဓမ္မာ။ အနုပါဒိန္နုပါဒါနိယေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ န ဂေဟိစိ ခန္ဓေဟိ န ဂေဟိစိ အာယတနေဟိ ပဉ္စဟိ ဓာတူဟိ ဝိပ္ပယုတ္တာ။

၃၇၅။ အနုပါဒိန္နအနုပါဒါနိယေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အသံကိလိဋ္ဌ-အသံကိလေသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ န ဂေဟိစိ ခန္ဓေဟိ န ဂေဟိစိ အာယတနေဟိ ဆဟိ ဓာတူဟိ ဝိပ္ပယုတ္တာ။

၃၇၆။ သဝိတက္ကသဝိစာရေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ပန္နရသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေ ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တာ။

၃၇၇။ အဝိတက္ကဝိစာရမတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပီတိသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၃၇၈။ အဝိတက္ကအဝိစာရေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ ဧကာယ ဓာတုယာ ဝိပ္ပယုတ္တာ။

၃၇၉။ သုခသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ပန္နရသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၃၈၀။ ဥပေက္ခာသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၃၈၁။ ဒဿနေန ပဟာတဗ္ဗေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဘာဝနာယ ပဟာ-
တဗ္ဗေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဒဿနေန ပဟာတဗ္ဗဟေတုကေဟိ ဓမ္မေဟိ ယေ
ဓမ္မာ။ ဘာဝနာယ ပဟာတဗ္ဗဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အာစယဂါမီဟိ
ဓမ္မေဟိ ယေ ဓမ္မာ။ အပစယဂါမီဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သေက္ခေဟိ ဓမ္မေဟိ
ယေ ဓမ္မာ။ အသေက္ခေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ မဟဂ္ဂတေဟိ ဓမ္မေဟိ ယေ
ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန
ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာ-
ယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၃၈၂။ အပ္ပမာဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပဏီတေဟိ ဓမ္မေဟိ ယေ ဓမ္မာ
ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ န ကေဟိစိ
ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ ဆဟိ ဓာတူဟိ ဝိပ္ပယုတ္တာ။

၃၈၃။ ပရိတ္တာရမ္ပဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ
ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ

ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ
ကေဟိစိ ဝိပ္ပယုတ္တာ။

၃၈၄။ မဟဂ္ဂတာရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အပ္ပမာဏာရမ္မဏေဟိ
ဓမ္မေဟိ ယေ ဓမ္မာ။ ဟိနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ မိစ္ဆတ္တနိယတေဟိ ဓမ္မေဟိ
ယေ ဓမ္မာ။ သမ္မတ္တနိယတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ မဂ္ဂါရမ္မဏေဟိ ဓမ္မေဟိ ယေ
ဓမ္မာ။ မဂ္ဂဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ မဂ္ဂါဓိပတိဟိ ဓမ္မေဟိ ယေ ဓမ္မာ
ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန
ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန
ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၃၈၅။ အနုပ္ပန္နေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ
ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ
ပဉ္စဟိ ဓာတူဟိ ဝိပ္ပယုတ္တာ။

၃၈၆။ အတီတာရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အနာဂတာရမ္မဏေဟိ
ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ
ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊
ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၃၈၇။ ပစ္စုပ္ပန္နာရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အဇ္ဈတ္တာရမ္မဏေဟိ ဓမ္မေဟိ
ယေ ဓမ္မာ။ ဗဟိဒ္ဓါရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏေဟိ
ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။
တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊
ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၃၈၈။ သနိဒဿနသပ္ပဋိဇ္ဈေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အနိဒဿနသပ္ပဋိဇ္ဈေဟိ
ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ
ဓမ္မာ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊
ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၂-ဒုက

၃၈၉။ ဟေတူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
ဟေတုသမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတူဟိ စေဝ သဟေတုကေဟိ စ

ဓမ္မေဟိ ယေ ဓမ္မာ။ သဟေတုကေဟိ စေဝ န စ ဟေတူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတူဟိ စေဝ ဟေတုသမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတု-သမ္ပယုတ္တေဟိ စေဝ န စ ဟေတူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ န ဟေတု-သဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၃၉၀။ အပ္ပစ္စယေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အသင်္ခတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သနိဒ္ဓသနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သပ္ပဋ္ဌိဉ္စေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဂူပိဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၃၉၁။ လောကုတ္တရေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ ဆဟိ ဓာတူဟိ ဝိပ္ပယုတ္တာ။

၃၉၂။ အာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝသမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝေဟိ စေဝ သာသဝေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝေဟိ စေဝ အာသဝသမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝသမ္ပယုတ္တေဟိ စေဝ နော စ အာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၃၉၃။ အနာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝဝိပ္ပယုတ္တေဟိ အနာ-သဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ ဆဟိ ဓာတူဟိ ဝိပ္ပယုတ္တာ။

၃၉၄။ သညောဇနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဂန္ဓေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဩဇေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ယောဂေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ နိဝရဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပရာမာသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပရာမာသသမ္ပယုတ္တေဟိ

ဓမ္မေဟိ ယေ ဓမ္မာ။ ပရာမာသေဟိ စေဝ ပရာမဋ္ဌေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ
ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန
ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာ-
ယတနေ ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၃၉၅။ အပရာမဋ္ဌေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပရာမာသဝိပ္ပယုတ္တေဟိ အပရာ-
မဋ္ဌေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။
တေ ဓမ္မာ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ ဆဟိ ဓာတူဟိ
ဝိပ္ပယုတ္တာ။

၃၉၆။ သာရမ္ပဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
စေတသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
စိတ္တသံသဋ္ဌေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနေဟိ ဓမ္မေဟိ ယေ
ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာ-
နာနုပရိဝတ္တိဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ
ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ
ဝိပ္ပယုတ္တာ၊ ဧကေနာယတနေ ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၃၉၇။ အနာရမ္ပဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တဝိပ္ပယုတ္တေဟိ ဓမ္မေဟိ
ယေ ဓမ္မာ။ စိတ္တဝိသံသဋ္ဌေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဥပါဒါဓမ္မေဟိ ယေ ဓမ္မာ
ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ
ခန္ဓေဟိ ဧကေနာယတနေ ဘတ္တဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေ
ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၃၉၈။ အနုပါဒိန္နေဟိ^၁ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ
ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ
ပဉ္စဟိ ဓာတူဟိ ဝိပ္ပယုတ္တာ။

၃၉၉။ ဥပါဒါနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ ဓမ္မေဟိ ယေ
ဓမ္မာ။ သံကိလိဋ္ဌေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသသမ္ပယုတ္တေဟိ ဓမ္မေဟိ
ယေ ဓမ္မာ။ ကိလေသေဟိ စေဝ သံကိလေသိကေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။
ကိလေသေဟိ စေဝ သံကိလိဋ္ဌေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ သံကိလိဋ္ဌေဟိ စေဝ

နော စ ကိလေသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ စေဝ ကိလေသ-
သမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသသမ္ပယုတ္တေဟိ စေဝ နော စ
ကိလေသေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ
ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ
ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ
ဝိပ္ပယုတ္တာ။

၄၀၀။ အသံကိလေသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသဝိပ္ပယုတ္တေဟိ
အသံကိလေသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ
ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ
ဆဟိ ဓာတူဟိ ဝိပ္ပယုတ္တာ။

၄၀၁။ ဒဿနေန ပဟာတဗ္ဗေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဘာဝနာယ
ပဟာတဗ္ဗေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဒဿနေန ပဟာတဗ္ဗဟေတုကေဟိ ဓမ္မေဟိ
ယေ ဓမ္မာ။ ဘာဝနာယ ပဟာတဗ္ဗဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊
တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာ-
ယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ
ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၄၀၂။ သဝိတက္ကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သဝိစာရေဟိ ဓမ္မေဟိ ယေ ဓမ္မာ
ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန
ဒသဟာယတနေဟိ ပန္နရသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ
ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၄၀၃။ အဝိတက္ကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အဝိစာရေဟိ ဓမ္မေဟိ ယေ ဓမ္မာ
ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ န ကေဟိစိ
ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ ဧကာယ ဓာတုယာ ဝိပ္ပယုတ္တာ။

၄၀၄။ သပ္ပိတိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပိတိသဟဂတေဟိ ဓမ္မေဟိ ယေ
ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန
ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန
ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၄၀၅။ သုသေဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ
ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ပန္နရသဟိ

ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ
ဝိပ္ပယုတ္တာ။

၄၀၆။ ဥပေက္ခာသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ
ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ
ဧကာဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ
ဂေဟိစိ ဝိပ္ပယုတ္တာ။

၄၀၇။ န ကာမာဝစရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အပရိယာပန္ဓေဟိ ဓမ္မေဟိ
ယေ ဓမ္မာ။ အနတ္တရေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ
ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ န ဂေဟိစိ ခန္ဓေဟိ န ဂေဟိစိ အာယတနေဟိ
ဆဟိ ဓာတူဟိ ဝိပ္ပယုတ္တာ။

၄၀၈။ ရူပါဝစရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အရူပါဝစရေဟိ ဓမ္မေဟိ ယေ
ဓမ္မာ။ နိယျာနိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ နိယတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
သရဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ၊ တေဟိ ဓမ္မေဟိ ယေ ဓမ္မာ
ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ
ဝိပ္ပယုတ္တာ၊ တေ ဓမ္မာ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ
ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ
ဝိပ္ပယုတ္တာ။

ဓမ္မာယတနံ ဓမ္မဓာတု၊ ဒုက္ခသစ္စန္ဓ ဇီဝိတံ။

သဠာယတနံ နာမရူပံ၊ စတ္တာရော စ မဟာဘဝါ။

ဇာတိ ဇရာ စ မရဏံ၊ တိကေသွေကူနဝိသတိ။

ဂေါစ္စကေသု စ ပညာသ၊ အဋ္ဌ ဖူဠန္တရေ ပဒါ။

မဟန္တရေ ပန္နရသ၊ အဋ္ဌာရသ တတော ပရေ။

တေဝိသ ပဒသတံ ဧတံ၊ သမ္ပယောဂေ န လဗ္ဘတိတိ။

ဝိပ္ပယုတ္တေန ဝိပ္ပယုတ္တပဒနိဇ္ဇေသော ဒသဓမ္မာ။

၁၁-ကောသမနယ

၁၁-သင်္ဂဟိတေန သမ္ပယုတ္တ ဝိပဿနာပဒနိဒ္ဒေသ

၄၀၉။ သမုဒယသစ္စေန ယေ ဓမ္မာ။ မဂ္ဂသစ္စေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန သင်္ဂဟိတာ အာယတနသင်္ဂဟေန သင်္ဂဟိတာ ဓာတုသင်္ဂဟေန သင်္ဂဟိတာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သမ္ပယုတ္တာ။ တေ ဓမ္မာ တီဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ သမ္ပယုတ္တာ။ ဧကေန ခန္ဓေန ဧကေနာယတနေန ကောယ ဓာတုယာ ကေဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပဿုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပဿုတ္တာ၊ ဧကေနာယတနေန ကောယ ဓာတုယာ ကေဟိစိ ဝိပဿုတ္တာ။

၄၁၀။ ဣတ္ထိန္ဒြိယေန ယေ ဓမ္မာ။ ပုရိသိန္ဒြိယေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန သင်္ဂဟိတာ အာယတနသင်္ဂဟေန သင်္ဂဟိတာ ဓာတုသင်္ဂဟေန သင်္ဂဟိတာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပဿုတ္တာ၊ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ ဝိပဿုတ္တာ၊ ဧကေနာယတနေန ကောယ ဓာတုယာ ကေဟိစိ ဝိပဿုတ္တာ။

၄၁၁။ သုခိန္ဒြိယေန ယေ ဓမ္မာ။ ဒုက္ခိန္ဒြိယေန ယေ ဓမ္မာ။ သောမနသိန္ဒြိယေန ယေ ဓမ္မာ။ ဒေါမနသိန္ဒြိယေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန သင်္ဂဟိတာ အာယတနသင်္ဂဟေန သင်္ဂဟိတာ ဓာတုသင်္ဂဟေန သင်္ဂဟိတာ။ ပ။ တေ ဓမ္မာ တီဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ သမ္ပယုတ္တာ၊ ဧကေနာယတနေန ကောယ ဓာတုယာ ကေဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပဿုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပဿုတ္တာ၊ ဧကေနာယတနေန ကောယ ဓာတုယာ ကေဟိစိ ဝိပဿုတ္တာ။

၄၁၂။ ဥပေက္ခိန္ဒြိယေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန သင်္ဂဟိတာ အာယတနသင်္ဂဟေန သင်္ဂဟိတာ ဓာတုသင်္ဂဟေန သင်္ဂဟိတာ။ တေ ဓမ္မာ တီဟိ ခန္ဓေဟိ ဧကေနာယတနေန ဒွိဟိ ဓာတူဟိ သမ္ပယုတ္တာ၊ ဧကေနာယတနေန ကောယ ဓာတုယာ ကေဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပဿုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ပန္နရသဟိ ဓာတူဟိ ဝိပဿုတ္တာ၊ ဧကေနာယတနေန ကောယ ဓာတုယာ ကေဟိစိ ဝိပဿုတ္တာ။

၄၁၃။ သဒ္ဓိန္ဒြိယေန ယေ ဓမ္မာ။ ဝီရိယိန္ဒြိယေန ယေ ဓမ္မာ။ သတိန္ဒြိယေန ယေ ဓမ္မာ။ သမာဓိန္ဒြိယေန ယေ ဓမ္မာ။ ပညိန္ဒြိယေန ယေ ဓမ္မာ။ အနညာ-
တညဿာဓိတိန္ဒြိယေန ယေ ဓမ္မာ။ အညိန္ဒြိယေန ယေ ဓမ္မာ။ အညာတာဝိန္ဒြိယေန
ယေ ဓမ္မာ။ အဝိဇ္ဇာယ ယေ ဓမ္မာ။ အဝိဇ္ဇာပစ္စယာ သင်္ခါရေဟိ ယေ ဓမ္မာ။
သဠာယတနပစ္စယာ ဖဿေန ယေ ဓမ္မာ။ ဝေဒနာပစ္စယာ တဏှာယ ယေ ဓမ္မာ။
တဏှာပစ္စယာ ဥပါဒါနေန ယေ ဓမ္မာ။ ကမ္မဘဝေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန
သင်္ဂဟိတာ အာယတနသင်္ဂဟေန သင်္ဂဟိတာ ဓာတုသင်္ဂဟေန သင်္ဂဟိတာ။
တေ ဓမ္မာ တီဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ သမ္ပယုတ္တာ၊
ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ သမ္ပယုတ္တာ။
ကတိဟိ ဝိပွယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ
ဝိပွယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပွယုတ္တာ။

၄၁၄။ ပရိဒေဝေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန သင်္ဂဟိတာ အာယတန-
သင်္ဂဟေန သင်္ဂဟိတာ ဓာတုသင်္ဂဟေန သင်္ဂဟိတာ။ တေ ဓမ္မာ ကတိဟိ
ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ
ဝိပွယုတ္တာ၊ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ ဝိပွယုတ္တာ၊
ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပွယုတ္တာ။

၄၁၅။ သောကေန ယေ ဓမ္မာ။ ဒုက္ခေန ယေ ဓမ္မာ။ ဒေါမနဿေန ယေ ဓမ္မာ
ခန္ဓသင်္ဂဟေန သင်္ဂဟိတာ အာယတနသင်္ဂဟေန သင်္ဂဟိတာ ဓာတုသင်္ဂဟေန
သင်္ဂဟိတာ။ တေ ဓမ္မာ တီဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ
သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ သမ္ပယုတ္တာ။
ကတိဟိ ဝိပွယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ
ဝိပွယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပွယုတ္တာ။

၄၁၆။ ဥပါယာသေန ယေ ဓမ္မာ။ သတိပဋ္ဌာနေန ယေ ဓမ္မာ။ သမ္ပပ္ပဓာနေန
ယေ ဓမ္မာ။ အပ္ပမညာယ ယေ ဓမ္မာ။ ပဉ္စဟိ ဣန္ဒြိယေဟိ ယေ ဓမ္မာ။ ပဉ္စဟိ
ဗလေဟိ ယေ ဓမ္မာ။ သတ္တဟိ ဗောဇ္ဈင်္ဂေဟိ ယေ ဓမ္မာ။ အရိယေန အဋ္ဌင်္ဂိကေန
မဂ္ဂေန ယေ ဓမ္မာ။ ဖဿေန ယေ ဓမ္မာ။ စေတနာယ ယေ ဓမ္မာ။ အဓိ-
မောက္ခေန ယေ ဓမ္မာ။ မနသိကာရေန ယေ ဓမ္မာ။ ဟေတူဟိ ဓမ္မေဟိ ယေ ဓမ္မာ။
ဟေတူဟိ စေဝ သဟေတုကေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတူဟိ စေဝ
ဟေတုသမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
အာသဝေဟိ စေဝ သာသဝေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝေဟိ စေဝ

အာသဝသမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ သညောဇနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
 ဂန္ဓေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဩဃေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ယောဂေဟိ
 ဓမ္မေဟိ ယေ ဓမ္မာ။ နိဝရဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပရာမာသေဟိ ဓမ္မေဟိ
 ယေ ဓမ္မာ။ ဥပါဒါနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ ဓမ္မေဟိ ယေ
 ဓမ္မာ။ ကိလေသေဟိ စေဝ သံကိလေသိကေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေ-
 သေဟိ စေဝ သံကိလိဋ္ဌေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ စေဝ
 ကိလေသသမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန သင်္ဂဟိတာ
 အာယတနသင်္ဂဟေန သင်္ဂဟိတာ ဓာတုသင်္ဂဟေန သင်္ဂဟိတာ။ တေ ဓမ္မာ
 ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သမ္ပယုတ္တာ၊ တေ
 ဓမ္မာ တိဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ သမ္ပယုတ္တာ၊
 ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ သမ္ပယုတ္တာ။
 ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ
 ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

ဒွေ သစ္စာ ပန္နရသိန္ဒိယာ၊ ဧကာဒသ ပဋိစ္စပဒါ။

ဥဒ္ဓိ ပုန ဧကာဒသ၊ ဂေါစ္ဆကပဒမေတ္ထ တိသဝိဓာတိ။

သင်္ဂဟိတေန သမ္ပယုတ္တဝိပ္ပယုတ္တပဒနိဒ္ဒေသော ဧကာဒသမော။

၁၂-ဒွါဒသမနယ

၁၂-သမ္ပယုတ္တေနသင်္ဂဟိတာသင်္ဂဟိတပဒနိဒ္ဒေသ

၄၁၇။ ဝေဒနာက္ခန္ဓေန ယေ ဓမ္မာ။ သညာက္ခန္ဓေန ယေ ဓမ္မာ။ သင်္ခါ-
ရက္ခန္ဓေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာ-
ယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတာ။ တေ ဓမ္မာ တိဟိ ခန္ဓေဟိ ဒွိဟာ-
ယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဒွိဟိ
ခန္ဓေဟိ ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၁၈။ ဝိညာဏက္ခန္ဓေန ယေ ဓမ္မာ။ မနာယတနေန ယေ ဓမ္မာ။ စက္ခု-
ဝိညာဏဓာတုယာ ယေ ဓမ္မာ။ ပ။ မနောဓာတုယာ ယေ ဓမ္မာ။ မနော-
ဝိညာဏဓာတုယာ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ တိဟိ ခန္ဓေဟိ
ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊
ဒွိဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၁၉။ သမုဒယသစ္စေန ယေ ဓမ္မာ။ မဂ္ဂသစ္စေန ယေ ဓမ္မာ သမ္ပယုတ္တာ၊
တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။
ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ
ဓာတူဟိ အသင်္ဂဟိတာ။

၄၂၀။ မနိန္ဒြိယေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ တိဟိ ခန္ဓေဟိ
ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊
ဒွိဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၂၁။ သုခိန္ဒြိယေန ယေ ဓမ္မာ။ ဒုက္ခိန္ဒြိယေန ယေ ဓမ္မာ။ သောမနသိန္ဒြိ-
ယေန ယေ ဓမ္မာ။ ဒေါမနသိန္ဒြိယေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ တိဟိ
ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊
ဒွိဟိ ခန္ဓေဟိ ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၂၂။ ဥပေက္ခိန္ဒြိယေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ တိဟိ ခန္ဓေဟိ
ဒွိဟာယတနေဟိ သတ္တဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊
ဒွိဟိ ခန္ဓေဟိ ဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၂၃။ သဒ္ဓိန္ဒြိယေန ယေ ဓမ္မာ။ ဝီရိယိန္ဒြိယေန ယေ ဓမ္မာ။ သတိန္ဒြိယေန ယေ ဓမ္မာ။ သမာဓိန္ဒြိယေန ယေ ဓမ္မာ။ ပညိန္ဒြိယေန ယေ ဓမ္မာ။ အနညာ-
တညဿာဓိတိန္ဒြိယေန ယေ ဓမ္မာ။ အညိန္ဒြိယေန ယေ ဓမ္မာ။ အညာတာဝိန္ဒြိယေန
ယေ ဓမ္မာ။ အဝိဇ္ဇာယ ယေ ဓမ္မာ။ အဝိဇ္ဇာပစ္စယာ သင်္ခါရေဟိ ယေ ဓမ္မာ
သမ္မယုတ္တာ၊ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ
သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ
သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၂၄။ သင်္ခါရပစ္စယာ ဝိညာဏေန ယေ ဓမ္မာ သမ္မယုတ္တာ၊ တေ ဓမ္မာ
တိဟိ ခန္ဓေဟိ ဧကေနာယတနေ ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ
အသင်္ဂဟိတာ၊ ဒွိဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ
အသင်္ဂဟိတာ။

၄၂၅။ သဠာယတနပစ္စယာ ဖဿေန ယေ ဓမ္မာ သမ္မယုတ္တာ၊ တေ ဓမ္မာ
စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ
အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ
အသင်္ဂဟိတာ။

၄၂၆။ ဖဿပစ္စယာ ဝေဒနာယ ယေ ဓမ္မာ သမ္မယုတ္တာ၊ တေ ဓမ္မာ တိဟိ
ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊
ဒွိဟိ ခန္ဓေဟိ ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၂၇။ ဝေဒနာပစ္စယာ တဏှာယ ယေ ဓမ္မာ။ တဏှာပစ္စယာ ဥပါဒါနေ
ယေ ဓမ္မာ။ ကမ္မဘဝေန ယေ ဓမ္မာ သမ္မယုတ္တာ၊ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ
ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန
ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၂၈။ သောကေန ယေ ဓမ္မာ။ ဒုက္ခေန ယေ ဓမ္မာ။ ဒေါမနဿေန ယေ
ဓမ္မာ သမ္မယုတ္တာ၊ တေ ဓမ္မာ တိဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ
သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဒွိဟိ ခန္ဓေဟိ ဒသဟာယတနေဟိ
သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၂၉။ ဥပါယာသေန ယေ ဓမ္မာ။ သတိပဋ္ဌာနေ ယေ ဓမ္မာ။ သမ္ပပ္ပဓာနေ
ယေ ဓမ္မာ သမ္မယုတ္တာ၊ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ

ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၃၀။ ဣဒ္ဓိပါဒေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ တိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဒွိဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၃၁။ ဈာနေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ တိဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဒွိဟိ ခန္ဓေဟိ ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၃၂။ အပ္ပမညာယ ယေ ဓမ္မာ။ ပဉ္စဟိ ဣန္ဒြိယေဟိ ယေ ဓမ္မာ။ ပဉ္စဟိ ဗလေဟိ ယေ ဓမ္မာ။ သတ္တဟိ ဗောဇ္ဈင်္ဂေဟိ ယေ ဓမ္မာ။ အရိယေန အဋ္ဌင်္ဂိကေန မဂ္ဂေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၃၃။ ဖဿေန ယေ ဓမ္မာ။ စေတနာယ ယေ ဓမ္မာ။ မနသိကာရေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၃၄။ ဝေဒနာယ ယေ ဓမ္မာ။ သညာယ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ တိဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဒွိဟိ ခန္ဓေဟိ ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၃၅။ စိတ္တေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ တိဟိ ခန္ဓေဟိ ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဒွိဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၃၆။ အဓိမောက္ခေန ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ တိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ပန္နရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၃၇။ သုခါယ ဝေဒနာယ သမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သဝိတက္ကသဝိစာရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အဝိတက္ကဝိစာရမတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပီတိသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သုခသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဥပေက္ခာသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၃၈။ ဟေတူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတူဟိ စေဝ သဟေတုကေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတူဟိ စေဝ ဟေတုသမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၃၉။ သဟေတုကေဟိ စေဝ န စ ဟေတူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတု-သမ္ပယုတ္တေဟိ စေဝ န စ ဟေတူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ န ဟေတု-သဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၄၀။ အာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝေဟိ စေဝ သာသဝေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝေဟိ စေဝ အာသဝသမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာ-ယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၄၁။ အာသဝသမ္ပယုတ္တေဟိ စေဝ နော စ အာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာ-ယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၄၂။ သညောဇနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဂန္ဓေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဩဃေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ယောဂေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ နိဝရဏေဟိ

ဓမ္မေဟိ ယေ ဓမ္မာ။ ပရာမာသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပရာမာသေဟိ စေဝ
ပရာမဋ္ဌေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ
ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန
ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၄၃။ ပရာမာသသမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ
ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ
အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ
ဓာတူဟိ အသင်္ဂဟိတာ။

၄၄၄။ စိတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ တိဟိ ခန္ဓေဟိ
ဧကေနာယတနေန ဧကာယ ဓာတုယာ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊
ဒွိဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၄၅။ စေတသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသမ္ပယုတ္တေဟိ ဓမ္မေဟိ
ယေ ဓမ္မာ။ စိတ္တသံသဋ္ဌေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနေဟိ
ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟဘူဟိ ဓမ္မေဟိ ယေ ဓမ္မာ။
စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ
ဧကေန ခန္ဓေန ဧကေနာယတနေန သတ္တဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ
အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ ဧကာဒသဟိ
ဓာတူဟိ အသင်္ဂဟိတာ။

၄၄၆။ ဥပါဒါနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ ဓမ္မေဟိ ယေ
ဓမ္မာ။ ကိလေသေဟိ စေဝ သံကိလေသိကေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။
ကိလေသေဟိ စေဝ သံကိလိဋ္ဌေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ
စေဝ ကိလေသသမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ သမ္ပယုတ္တာ၊ တေ ဓမ္မာ
စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ
အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ
အသင်္ဂဟိတာ။

၄၄၇။ သံကိလိဋ္ဌေဟိ စေဝ နော စ ကိလေသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
ကိလေသသမ္ပယုတ္တေဟိ စေဝ နော စ ကိလေသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
သဝိတက္ကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သဝိစာရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သပ္ပိတိကေဟိ
ဓမ္မေဟိ ယေ ဓမ္မာ။ ပီတိသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သုခသဟဂတေဟိ

ဓမ္မေဟိ ယေ ဓမ္မာ။ ဥပေက္ခာသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ သမ္ဗုဒ္ဓတ္တာ၊
 တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ
 သင်္ဂဟိတာ၊ တေ ဓမ္မာ ဧကေန ခန္ဓေန ဧကေနာယတနေန ဧကာယ ဓာတုယာ
 သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကာဒသဟာယတနေဟိ
 သတ္တရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

အရူပက္ခန္ဓာ စတ္တာရော၊ မနာယတနမေဝ စ။

ဝိညာဏဓာတုယော သတ္တ၊ ဒွေ သစ္စာ စုဒ္ဒသိန္ဒြိယာ။

ပစ္စယေ ဒွါဒသ ပဒါ၊ တတော ဥပရိ သောဠသ။

တိကေသု အဋ္ဌ ဂေါစ္ဆကေ၊ တေစတ္တာလီသမေဝ စ။

မဟန္တရဒုကေ သတ္တ၊ ပဒါ ပိဋ္ဌိဒုကေသု ဆ။

နဝမဿ ပဒသေတေ၊ နိဒ္ဒေသေ သင်္ဂဟံ ဂတာတိ။

သမ္ဗုဒ္ဓေသနသင်္ဂဟိတသင်္ဂဟိတပဒနိဒ္ဒေသော ဒွါဒသမော။

၁၃-တေရသမနယ

၁၃-အသင်္ဂဟိတေနသမ္ပယုတ္တဝိပ္ပယုတ္တပဒနိဒ္ဒေသ

၄၄၈။ ရူပက္ခန္ဓေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သမ္ပယုတ္တာ၊ တေ ဓမ္မာ တိဟိ ခန္ဓေဟိ သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၄၄၉။ ဓမ္မာယတနေန ယေ ဓမ္မာ။ ဓမ္မဓာတုယာ ယေ ဓမ္မာ။ ဣတ္ထိန္ဒြိယေန ယေ ဓမ္မာ။ ပုရိသိန္ဒြိယေန ယေ ဓမ္မာ။ ဇီဝိတိန္ဒြိယေန ယေ ဓမ္မာ။ ဝိညာဏပစ္စယာ နာမရူပေန ယေ ဓမ္မာ။ အသညာဘဝေန ယေ ဓမ္မာ။ ဧကဝေါကာရဘဝေန ယေ ဓမ္မာ။ ဇာတိယာ ယေ ဓမ္မာ။ ဧရာယ ယေ ဓမ္မာ။ မရဏေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ။ ပ။ တေ ဓမ္မာ တိဟိ ခန္ဓေဟိ သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၄၅၀။ အရူပဘဝေန ယေ ဓမ္မာ။ နေဝသညာနာသညာဘဝေန ယေ ဓမ္မာ။ စတုဝေါကာရဘဝေန ယေ ဓမ္မာ။ ဣဒ္ဓိပါဒေန ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ စတုဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၄၅၁။ ကုသလေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အကုသလေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သုခါယ ဝေဒနာယ သမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဝိပါကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဝိပါကဓမ္မဓမ္မေဟိ ယေ ဓမ္မာ။

အနုပါဒိန္နအနုပါဒါနိယေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သံကိလိဋ္ဌသံကိလေသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အသံကိလိဋ္ဌအသံကိလေသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သဝိတက္ကသဝိစာရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အဝိတက္ကဝိစာရမတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပီတိသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သုခသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဥပေက္ခာသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဒဿနေန ပဟာတဗ္ဗေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဘာဝနာယ ပဟာတဗ္ဗေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဒဿနေန ပဟာတဗ္ဗဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဘာဝနာယ ပဟာတဗ္ဗဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အာစယဂါမီဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အပစယဂါမီဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သေက္ခေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အသေက္ခေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ မဟဂ္ဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အပ္ပမာဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပရိတ္တာရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ မဟဂ္ဂတာရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အပ္ပမာဏာရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဟိနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပဏီတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ မိစ္ဆတ္တနိယတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သမ္ပတ္တနိယတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ မဂ္ဂါရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ မဂ္ဂဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ မဂ္ဂါမိပတီဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အတိတာရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အနာဂတာရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပစ္စုပ္ပန္နာရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အဇ္ဈတ္တာရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဗဟိဒ္ဓါရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အဇ္ဈတ္တဗဟိဒ္ဓါရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။

သဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတုသမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သဟေတုကေဟိ စေဝ န စ ဟေတူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတုသမ္ပယုတ္တေဟိ စေဝ န စ ဟေတူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ န ဟေတုသဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

၄၅၂။ ရူပီဟိ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ။ တေ ဓမ္မာ တီဟိ ခန္ဓေဟိ သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ

ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တာ။

၄၅၃။ အရူပီဟိ ဓမ္မေဟိ ယေ ဓမ္မာ။ လောကုတ္တရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အနာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝသမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝသမ္ပယုတ္တေဟိ စေဝ နော စ အာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝဝိပ္ပယုတ္တေဟိ အနာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အသံယောဇနိယေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အဂန္တနိယေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အနောဃနိယေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အယောဂနိယေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အနီဝရဏိယေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အပရာမဋ္ဌေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပရာမာသသမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပရာမာသဝိပ္ပယုတ္တေဟိ အပရာမဋ္ဌေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သာရမ္ပဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သမ္ပယုတ္တာတိ နတ္ထိ။ ကတိဟိ ဝိပ္ပယုတ္တာ၊ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တာ။

၄၅၄။ အနာရမ္ပဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ နော စိတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တဝိပ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တဝိသံသဋ္ဌေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသမုဋ္ဌာနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တသဟဘူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ စိတ္တာနုပရိဝတ္တိဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဗာဟိရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဥပါဒါဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သမ္ပယုတ္တာ၊ တေ ဓမ္မာ တိဟိ ခန္ဓေဟိ သမ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ သမ္ပယုတ္တာ။ ကတိဟိ ဝိပ္ပယုတ္တာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ဂေဟိစိ ဝိပ္ပယုတ္တာ။

၄၅၅။ အနုပါဒါနိယေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဥပါဒါနသမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဥပါဒါနသမ္ပယုတ္တေဟိ စေဝ နော စ ဥပါဒါနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဥပါဒါနဝိပ္ပယုတ္တေဟိ အနုပါဒါနိယေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အသံကိလေသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အသံကိလိဋ္ဌေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသသမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သံကိလိဋ္ဌေဟိ စေဝ နော စ

ကိလေသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသသမ္ပယုတ္တေဟိ စေဝ နော စ
 ကိလေသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသဝိပ္ပယုတ္တေဟိ အသံကိလေသိကေဟိ
 ဓမ္မေဟိ ယေ ဓမ္မာ။ ဒဿနေန ပဟာတဗ္ဗေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဘာဝနာယ
 ပဟာတဗ္ဗေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဒဿနေန ပဟာတဗ္ဗဟေတုကေဟိ ဓမ္မေဟိ
 ယေ ဓမ္မာ။ ဘာဝနာယ ပဟာတဗ္ဗဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
 သဝိတက္ကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သဝိစာရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သပ္ပိတိ-
 ကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပိတိသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သုခသဟ-
 ဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဥပေက္ခာသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ န
 ကာမာဝစရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ရူပါဝစရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
 အရူပါဝစရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အပရိယာပနွေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
 နိယျာနိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ နိယတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အနတ္တရေဟိ
 ဓမ္မေဟိ ယေ ဓမ္မာ။ သရဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ ခန္ဓသင်္ဂဟေန အသင်္ဂဟိတာ
 အာယတနသင်္ဂဟေန အသင်္ဂဟိတာ ဓာတုသင်္ဂဟေန အသင်္ဂဟိတာ။ တေ ဓမ္မာ
 ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သမ္ပယုတ္တာတိ နတ္ထိ။
 ကတိဟိ ဝိပ္ပယုတ္တာ၊ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ
 ဝိပ္ပယုတ္တာ၊ ဧကေနာယတနေန ဧကာယ ဓာတုယာ ကေဟိစိ ဝိပ္ပယုတ္တာ။

ရူပဉ္စ ဓမ္မာယတနံ ဓမ္မဓာတု၊ ဣတ္ထိပုမံ ဇီဝိတံ နာမရူပံ။
 ဒွေဘဝါ ဇာတိဇရာ မစ္စရူပံ၊ အနာရမ္ဘဏံ နောစိတ္တံ စိတ္တေန ဝိပ္ပယုတ္တံ။
 ဝိသံသဋ္ဌံ သမုဋ္ဌာနသဟဘု၊ အနုပရိဝတ္တိ ဗာဟိရံ ဥပါဒါ။
 ဒွေ ဝိသယော ဒေသနယော သုဗုဒ္ဓေါတိ။

အသင်္ဂဟိတေန သမ္ပယုတ္တဝိပ္ပယုတ္တပဒနိဒ္ဒေသော တေရသမေ။

၁၄-ဓုဒ္ဓသမနယ

၁၄-ဝိပ္ပယုတ္တေနသင်္ဂဟိတာသင်္ဂဟိတပဓနိဒ္ဒေသ

၁-ခန္ဓာဒိ

၄၅၆။ ရူပက္ခန္ဓေန ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ။ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၅၇။ ဝေဒနာက္ခန္ဓေန ယေ ဓမ္မာ။ သညာက္ခန္ဓေန ယေ ဓမ္မာ။ သင်္ခါရက္ခန္ဓေန ယေ ဓမ္မာ။ ဝိညာဏက္ခန္ဓေန ယေ ဓမ္မာ။ မနာယတနေန ယေ ဓမ္မာ။ မနိန္ဒြိယေန ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတာ။ တေ ဓမ္မာ အသင်္ဂဟိတံ ခန္ဓတော ဌပေတွာ ဧကေန ခန္ဓေန ဧကာဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ။ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၅၈။ စက္ခာယတနေန ယေ ဓမ္မာ။ပ။ ဖောဋ္ဌဗ္ဗာယတနေန ယေ ဓမ္မာ။ စက္ခုဓာတုယာ ယေ ဓမ္မာ။ပ။ ဖောဋ္ဌဗ္ဗဓာတုယာ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ပ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ။ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၅၉။ စက္ခုဝိညာဏဓာတုယာ ယေ ဓမ္မာ။ သောတဝိညာဏဓာတုယာ ယေ ဓမ္မာ။ ဃာနဝိညာဏဓာတုယာ ယေ ဓမ္မာ။ ဇိဝှိဝိညာဏဓာတုယာ ယေ ဓမ္မာ။ ကာယဝိညာဏဓာတုယာ ယေ ဓမ္မာ။ မနောဓာတုယာ ယေ ဓမ္မာ။ မနောဝိညာဏဓာတုယာ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ဂဟိတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ။ န ဂေဟိစိ ခန္ဓေဟိ န ဂေဟိစိ အာယတနေဟိ ဧကာယ ဓာတုယာ အသင်္ဂဟိတာ။

၂-သစ္စာဒိ

၄၆၀။ ဒုက္ခသစ္စေန ယေ ဓမ္မာ ဝိပဿတော။ တေ ဓမ္မာ စတုဟိ ခန္ဓေဟိ
ဒွိဟာယတနေဟိ ဒွိဟိ ဓာတုဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန
ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတုဟိ အသင်္ဂဟိတာ။

၄၆၁။ သမုဒယသစ္စေန ယေ ဓမ္မာ။ မဂ္ဂသစ္စေန ယေ ဓမ္မာ ဝိပဿတော။ တေ
ဓမ္မာ အသင်္ဂဟိတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ
အဋ္ဌာရသဟိ ဓာတုဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ဧကဟိစိ ခန္ဓေဟိ
န ဧကဟိစိ အာယတနေဟိ န ကာဟိစိ ဓာတုဟိ အသင်္ဂဟိတာ။

၄၆၂။ နိရောဓသစ္စေန ယေ ဓမ္မာ။ စက္ခုန္ဒြိယေန ယေ ဓမ္မာ။ ပ။
ကာယိန္ဒြိယေန ယေ ဓမ္မာ။ ဣတ္ထိန္ဒြိယေန ယေ ဓမ္မာ။ ပုရိသိန္ဒြိယေန ယေ ဓမ္မာ
ဝိပဿတော။ တေ ဓမ္မာ စတုဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတုဟိ
သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ
ဒသဟိ ဓာတုဟိ အသင်္ဂဟိတာ။

၄၆၃။ သုခိန္ဒြိယေန ယေ ဓမ္မာ။ ဒုက္ခိန္ဒြိယေန ယေ ဓမ္မာ။ သောမနသိန္ဒြိ-
ယေန ယေ ဓမ္မာ။ ဒေါမနသိန္ဒြိယေန ယေ ဓမ္မာ ဝိပဿတော။ တေ ဓမ္မာ
အသင်္ဂဟိတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာ-
ရသဟိ ဓာတုဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ဧကဟိစိ ခန္ဓေဟိ
န ဧကဟိစိ အာယတနေဟိ န ကာဟိစိ ဓာတုဟိ အသင်္ဂဟိတာ။

၄၆၄။ ဥပေက္ခိန္ဒြိယေန ယေ ဓမ္မာ ဝိပဿတော။ တေ ဓမ္မာ အသင်္ဂဟိတံ
ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ တေရသဟိ ဓာတုဟိ
သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ဧကဟိစိ ခန္ဓေဟိ န ဧကဟိစိ
အာယတနေဟိ ပဉ္စဟိ ဓာတုဟိ အသင်္ဂဟိတာ။

၄၆၅။ သဒ္ဓိန္ဒြိယေန ယေ ဓမ္မာ။ ဝီရိယိန္ဒြိယေန ယေ ဓမ္မာ။ သတိန္ဒြိယေန
ယေ ဓမ္မာ။ သမာဓိန္ဒြိယေန ယေ ဓမ္မာ။ ပညိန္ဒြိယေန ယေ ဓမ္မာ။ အနညာတည-
သာမိတိန္ဒြိယေန ယေ ဓမ္မာ။ အညိန္ဒြိယေန ယေ ဓမ္မာ။ အညာတာဝိန္ဒြိယေန ယေ
ဓမ္မာ။ အဝိဇ္ဇာယ ယေ ဓမ္မာ။ အဝိဇ္ဇာပစ္စယာ သင်္ခါရေဟိ ယေ ဓမ္မာ ဝိပဿတော။
တေ ဓမ္မာ အသင်္ဂဟိတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ

အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၄၆၆။ သင်္ခါရပစ္စယာ ဝိညာဏေန ယေ ဓမ္မာ။ သဠာယတနပစ္စယာ ဖဿေန ယေ ဓမ္မာ။ ဖဿပစ္စယာ ဝေဒနာယ ယေ ဓမ္မာ ဝိပွယုတ္တာ။ တေ ဓမ္မာ အသင်္ဂဟိတံ ခန္ဓတော ဌပေတွာ ဧကေန ခန္ဓေန ဧကာဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၆၇။ ဝေဒနာပစ္စယာ တဏှာယ ယေ ဓမ္မာ။ တဏှာပစ္စယာ ဥပါဒါနေန ယေ ဓမ္မာ။ ကမ္မဘဝေန ယေ ဓမ္မာ ဝိပွယုတ္တာ။ တေ ဓမ္မာ အသင်္ဂဟိတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၄၆၈။ ဥပပတ္တိဘဝေန ယေ ဓမ္မာ။ သညာဘဝေန ယေ ဓမ္မာ။ ပဉ္စဝေါကာရ-
ဘဝေန ယေ ဓမ္မာ ဝိပွယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ တိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ပန္နရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၆၉။ ကာမဘဝေန ယေ ဓမ္မာ ဝိပွယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ပဉ္စဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ တေရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၇၀။ ရူပဘဝေန ယေ ဓမ္မာ။ အသညာဘဝေန ယေ ဓမ္မာ။ ဧကဝေါကာရ-
ဘဝေန ယေ ဓမ္မာ။ ပရိဒေဝေန ယေ ဓမ္မာ ဝိပွယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၇၁။ အရူပဘဝေန ယေ ဓမ္မာ။ နေဝသညာနာသညာဘဝေန ယေ ဓမ္မာ။ စတုဝေါကာရဘဝေန ယေ ဓမ္မာ။ သောကေန ယေ ဓမ္မာ။ ဒုက္ခေန ယေ ဓမ္မာ။ ဒေါမနဿေန ယေ ဓမ္မာ။ ဥပါယာသေန ယေ ဓမ္မာ။ သတိပဋ္ဌာနေန ယေ ဓမ္မာ။ သမ္ပပ္ပဓာနေန ယေ ဓမ္မာ။ ဣဒ္ဓိပါဒေန ယေ ဓမ္မာ။ ဈာနေန ယေ ဓမ္မာ။ အပ္ပမညာယ ယေ ဓမ္မာ။ ပဉ္စဟိ ဣန္ဒြိယေဟိ ယေ ဓမ္မာ။ ပဉ္စဟိ ဗလေဟိ ယေ

နယ] ၁၄-ဝိပ္ပယုတ္တေနသင်္ဂဟိတာသင်္ဂဟိတပဒနိဒ္ဒေသ ၄-တိက ၉၁

ဓမ္မာ။ သတ္တဟိ ဗောဇ္ဈင်္ဂေဟိ ယေ ဓမ္မာ။ အရိယေန အဋ္ဌင်္ဂိကေန မဂ္ဂေန ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၃-ဖဿာဒိသတ္တက

၄၇၂။ ဖဿေန ယေ ဓမ္မာ။ ဝေဒနာယ ယေ ဓမ္မာ။ သညာယ ယေ ဓမ္မာ။ စေတနာယ ယေ ဓမ္မာ။ စိတ္တေန ယေ ဓမ္မာ။ မနသိကာရေန ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ဧကေန ခန္ဓေန ဧကာဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၇၃။ အဓိမောက္ခေန ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ ဧကာယ ဓာတုယာ အသင်္ဂဟိတာ။

၄-တိက

၄၇၄။ ကုသလေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အကုသလေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သုခါယ ဝေဒနာယ သမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဒုက္ခာယ ဝေဒနာယ သမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၄၇၅။ အဗျာကတေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၇၆။ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
ဝိပါကေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ခတံ ခန္ဓတော
ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ တေရသဟိ ဓာတူဟိ
သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ
အာယတနေဟိ ပဉ္စဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၇၇။ ဝိပါကဓမ္မဓမ္မေဟိ ယေ ဓမ္မာ။ သံကိလိဋ္ဌသံကိလေသိကေဟိ ဓမ္မေဟိ
ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ
ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ
အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ
ဓာတူဟိ အသင်္ဂဟိတာ။

၄၇၈။ နေဝဝိပါကနဝိပါကဓမ္မဓမ္မေဟိ ယေ ဓမ္မာ။ အနုပါဒိန္နုပါဒါနိ-
ယေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အနုပါဒိန္နုအနုပါဒါနိယေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
အသံကိလိဋ္ဌအသံကိလေသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ
စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ
အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ
အသင်္ဂဟိတာ။

၄၇၉။ ဥပါဒိန္နုပါဒါနိယေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ
စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ တိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ
အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ပန္နရသဟိ ဓာတူဟိ
အသင်္ဂဟိတာ။

၄၈၀။ အသံကိလိဋ္ဌသံကိလေသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။
တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။
ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ
ဓာတူဟိ အသင်္ဂဟိတာ။

၄၈၁။ သဝိတက္ကသဝိစာရေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ
အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ
သတ္တရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ
ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ ဧကာယ ဓာတုယာ အသင်္ဂဟိတာ။

၄၈၂။ အဝိတက္ကဝိစာရမတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပီတိသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သုခသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ခိတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၄၈၃။ အဝိတက္ကအဝိစာရေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ တိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ပန္နရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၈၄။ ဥပေက္ခာသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ခိတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ တေရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ ပဉ္စဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၈၅။ ဒဿနေန ပဟာတဗ္ဗေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဘာဝနာယ ပဟာ-
တဗ္ဗေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဒဿနေန ပဟာတဗ္ဗဟေတုကေဟိ ဓမ္မေဟိ ယေ
ဓမ္မာ။ ဘာဝနာယ ပဟာတဗ္ဗဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အာစယဂါမီဟိ
ဓမ္မေဟိ ယေ ဓမ္မာ။ အပစယဂါမီဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သေက္ခေဟိ
ဓမ္မေဟိ ယေ ဓမ္မာ။ အသေက္ခေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ မဟဂ္ဂတေဟိ ဓမ္မေဟိ
ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ခိတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ
ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ
အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ
ဓာတူဟိ အသင်္ဂဟိတာ။

၄၈၆။ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။
နေဝါစယဂါမိနာပစယဂါမီဟိ ဓမ္မေဟိ ယေ ဓမ္မာ။ နေဝသေက္ခနာသေက္ခေဟိ
ဓမ္မေဟိ ယေ ဓမ္မာ။ ပရိတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ
စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ
အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ
အသင်္ဂဟိတာ။

၄၈၇။ အပ္ပမာဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပဏီတေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၈၈။ ပရိတ္တာရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ ဒွါဒသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ ဆဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၈၉။ မဟဂ္ဂတာရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အပ္ပမာဏာရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဟိနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ မိစ္ဆတ္တနိယတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သမ္မတ္တနိယတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ မဂ္ဂါရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ မဂ္ဂဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ မဂ္ဂါဓိပတိဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၄၉၀။ မဇ္ဈိမေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အနိယတေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၉၁။ ဥပ္ပန္နေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အနုပ္ပန္နေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဥပ္ပါဒီဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အတီတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အနာဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပစ္စုပ္ပန္နေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အဇ္ဈတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဗဟိဒ္ဓါဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သနိဒဿနသပ္ပဋိဇ္ဈေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အနိဒဿနသပ္ပဋိဇ္ဈေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၉၂။ အတိတာရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အနာဂတာရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အဇ္ဈတ္တာရမ္မဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဗဟိဒ္ဓါရမ္မဏေဟိ

နယ] ၁၄-ဝိပ္ပယုတ္တေနသင်္ဂဟိတာသင်္ဂဟိတပဒနိဒ္ဒေသ ၅-ဒုက ၉၅

ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၄၉၃။ ပစ္စုပ္ပန္နာရမ္ပဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အဇ္ဈတ္တဗဟိဒ္ဓါရမ္ပဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ ဒွါဒသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ ဆဟိ ဓာတူဟိ အသင်္ဂဟိတာ။

၅-ဒုက

၄၉၄။ ဟေတူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတုသမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတူဟိ စေဝ သဟေတုကေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ သဟေတုကေဟိ စေဝ န စ ဟေတူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတူဟိ စေဝ ဟေတုသမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတုသမ္ပယုတ္တေဟိ စေဝ န စ ဟေတူဟိ ဓမ္မေဟိ ယေ ဓမ္မာ။ န ဟေတုသဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၄၉၅။ အဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဟေတုဝိပ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ န ဟေတုအဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၉၆။ အပ္ပစ္စယေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အသင်္ခတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သနိဒဿနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သပ္ပဋိဇ္ဈေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ရူပိဟိ ဓမ္မေဟိ ယေ ဓမ္မာ။ လောကုတ္တရေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။

ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၉၇။ လောကိယေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၄၉၈။ အာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝသမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝေဟိ စေဝ သာသဝေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝေဟိ စေဝ အာသဝသမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝသမ္ပယုတ္တေဟိ စေဝ နော စ အာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၄၉၉။ သာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝဝိပ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သာသဝေဟိ စေဝ နော စ အာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝဝိပ္ပယုတ္တေဟိ သာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၅၀၀။ အနာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အာသဝဝိပ္ပယုတ္တေဟိ အနာသဝေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၅၀၁။ သညောဇနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဂန္ဓေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဩဇေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ယောဂေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ နိဝရဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပရာမာသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပရာမာသသမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပရာမာသေဟိ စေဝ ပရာမဋ္ဌေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ

အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၅၀၂။ ပရာမဋ္ဌေဟိ ခမ္မေဟိ ယေ ဓမ္မာ။ ပရာမာသဝိပ္ပယုတ္တေဟိ ခမ္မေဟိ ယေ ဓမ္မာ။ ပရာမဋ္ဌေဟိ စေ နော စ ပရာမာသေဟိ ခမ္မေဟိ ယေ ဓမ္မာ။ ပရာမာသဝိပ္ပယုတ္တေဟိ ပရာမဋ္ဌေဟိ ခမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၅၀၃။ အပရာမဋ္ဌေဟိ ခမ္မေဟိ ယေ ဓမ္မာ။ ပရာမာသဝိပ္ပယုတ္တေဟိ အပရာမဋ္ဌေဟိ ခမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၅၀၄။ သာရမ္ပဏေဟိ ခမ္မေဟိ ယေ ဓမ္မာ။ စိတ္တေဟိ ခမ္မေဟိ ယေ ဓမ္မာ။ စေတသိကေဟိ ခမ္မေဟိ ယေ ဓမ္မာ။ စိတ္တသမ္ပယုတ္တေဟိ ခမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌေဟိ ခမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနေဟိ ခမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနသဟာတူဟိ ခမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌသမုဋ္ဌာနာ-နုပရိဝတ္တိဟိ ခမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ဧကေန ခန္ဓေန ဧကာဒသဟာယတနေဟိ ဧကာဒသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ စတူဟိ ခန္ဓေဟိ ဧကေနာယတနေန သတ္တဟိ ဓာတူဟိ အသင်္ဂဟိတာ။

၅၀၅။ အနာရမ္ပဏေဟိ ခမ္မေဟိ ယေ ဓမ္မာ။ စိတ္တဝိပ္ပယုတ္တေဟိ ခမ္မေဟိ ယေ ဓမ္မာ။ စိတ္တသံသဋ္ဌေဟိ ခမ္မေဟိ ယေ ဓမ္မာ။ ဥပါဒါခမ္မေဟိ ယေ ဓမ္မာ။ အနုပါဒိန္နေဟိ ခမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၅၀၆။ ဥပါဒိန္နေဟိ ခမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ တိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ပန္နရသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၅၀၇။ ဥပါဒါနေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သံကိလိဋ္ဌေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသသမ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ စေဝ သံကိလေသိကေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ စေဝ သံကိလိဋ္ဌေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ သံကိလိဋ္ဌေဟိ စေဝ နော စ ကိလေသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသေဟိ စေဝ ကိလေသသမ္ပယုတ္တေဟိ စ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသသမ္ပယုတ္တေဟိ စေဝ နော စ ကိလေသေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၅၀၈။ သံကိလေသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အသံကိလိဋ္ဌေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသဝိပ္ပယုတ္တေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သံကိလေသိကေဟိ စေဝ နော စ ကိလေသေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသဝိပ္ပယုတ္တေဟိ သံကိလေသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၅၀၉။ အသံကိလေသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ကိလေသဝိပ္ပယုတ္တေဟိ အသံကိလေသိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၅၁၀။ ဒဿနေန ပဟာတဗ္ဗေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဘာဝနာယ ပဟာတဗ္ဗေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဒဿနေန ပဟာတဗ္ဗဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ဘာဝနာယ ပဟာတဗ္ဗဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ခတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၅၁၁။ န ဒဿနေန ပဟာတဗ္ဗေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ န ဘာဝနာယ ပဟာတဗ္ဗေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ န ဒဿနေန ပဟာတဗ္ဗဟေတုကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ န ဘာဝနာယ ပဟာတဗ္ဗဟေတုကေဟိ ဓမ္မေဟိ ယေ

ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၅၁၂။ သဝိတက္ကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သဝိစာရေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ဂဟိတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ ဧကာယ ဓာတုယာ အသင်္ဂဟိတာ။

၅၁၃။ သပ္ပိတိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပိတိသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သုခသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ဂဟိတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၅၁၄။ ဥပေက္ခာသဟဂတေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ဂဟိတံ ခန္ဓတော ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ တေရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ ပဉ္စဟိ ဓာတူဟိ အသင်္ဂဟိတာ။

၅၁၅။ ကာမာဝစရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ ပရိယာပန္နေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သဥတ္တရေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၅၁၆။ န ကာမာဝစရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အပရိယာပန္နေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အနတ္တရေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ အဋ္ဌဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ ဒသဟိ ဓာတူဟိ အသင်္ဂဟိတာ။

၅၁၇။ ရူပါဝစရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အရူပါဝစရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ နိယျာနိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ နိယတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ သရဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ အသင်္ဂဟိတံ ခန္ဓတော

ဌပေတွာ ပဉ္စဟိ ခန္ဓေဟိ ဒွါဒသဟာယတနေဟိ အဋ္ဌာရသဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ န ကေဟိစိ ခန္ဓေဟိ န ကေဟိစိ အာယတနေဟိ န ကာဟိစိ ဓာတူဟိ အသင်္ဂဟိတာ။

၅၁၈။ န ရူပါဝစရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ န အရူပါဝစရေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အနိယျာနိကေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အနိယတေဟိ ဓမ္မေဟိ ယေ ဓမ္မာ။ အရဏေဟိ ဓမ္မေဟိ ယေ ဓမ္မာ ဝိပ္ပယုတ္တာ။ တေ ဓမ္မာ ကတိဟိ ခန္ဓေဟိ ကတိဟာယတနေဟိ ကတိဟိ ဓာတူဟိ သင်္ဂဟိတာ၊ တေ ဓမ္မာ စတူဟိ ခန္ဓေဟိ ဒွိဟာယတနေဟိ ဒွိဟိ ဓာတူဟိ သင်္ဂဟိတာ။ ကတိဟိ အသင်္ဂဟိတာ၊ ဧကေန ခန္ဓေန ဒသဟာယတနေဟိ သောဠသဟိ ဓာတူဟိ အသင်္ဂဟိတာ။

ဓမ္မာယတနံ ဓမ္မဓာတု၊ အထ ဇီဝိတံ နာမရူပံ။
သဠာယတနံ ဇာတိဇရာမတံ၊ ဒွေ စ တိကေ န လဗ္ဘရေ။
ပဌမန္တရေ သတ္တ စ၊ ဂေါစ္ဆကေ ဒသ အပရန္တေ။
စုဒ္ဒသ ဆ စ မတ္တကေ၊ ဣစ္စေတေ သတ္တစတ္တာလိသ ဓမ္မာ။
သမုစ္ဆေဒေ န လဗ္ဘန္တိ၊ မောဃပုစ္ဆကေန စာတိ။

ဝိပ္ပယုတ္တေန သင်္ဂဟိတာသင်္ဂဟိတပဒနိဇ္ဇေသော စုဒ္ဓသမော။

ဓာတုကထာပကရဏံ နိဋ္ဌိတံ။

အဘိဓမ္မာပိဋက

ပုဂ္ဂလပညတ္တိပါဠိ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

မာတိကာ

၁-ကောကဉဒေသ

၁။ ဆ ပညတ္တိယော—ခန္ဓပညတ္တိ အာယတနပညတ္တိ ဓာတုပညတ္တိ သစ္စပညတ္တိ ဣန္ဒြိယပညတ္တိ ပုဂ္ဂလပညတ္တိတိ။

၂။ ကိတ္တာဝတာ ခန္ဓာနံ ခန္ဓပညတ္တိ၊ ယာဝတာ ပဉ္စက္ခန္ဓာ—ရူပက္ခန္ဓော ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော၊ ဧတ္တာဝတာ ခန္ဓာနံ ခန္ဓပညတ္တိ။

၃။ ကိတ္တာဝတာ အာယတနာနံ အာယတနပညတ္တိ၊ ယာဝတာ ဒွါဒသာ-ယတနာနိ—စက္ခယတနံ ရူပါယတနံ သောတာယတနံ သဒ္ဓါယတနံ ဃာနာ-ယတနံ ဂန္ဓာယတနံ ဇိဝှိယတနံ ရသာယတနံ ကာယာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနာယတနံ ဓမ္မာယတနံ၊ ဧတ္တာဝတာ အာယတနာနံ အာယတနပညတ္တိ။

၄။ ကိတ္တာဝတာ ဓာတုနံ ဓာတုပညတ္တိ၊ ယာဝတာ အဋ္ဌာရသ ဓာတု-ယော—စက္ခုဓာတု ရူပဓာတု စက္ခုဝိညာဏဓာတု သောတဓာတု သဒ္ဓဓာတု သောတဝိညာဏဓာတု ဃာနဓာတု ဂန္ဓဓာတု ဃာနဝိညာဏဓာတု ဇိဝှိဓာတု ရသဓာတု ဇိဝှိဝိညာဏဓာတု ကာယဓာတု ဖောဋ္ဌဗ္ဗဓာတု ကာယဝိညာဏဓာတု မနောဓာတု ဓမ္မဓာတု မနောဝိညာဏဓာတု၊ ဧတ္တာဝတာ ဓာတုနံ ဓာတုပညတ္တိ။

၅။ ကိတ္တာဝတာ သစ္စာနံ သစ္စပညတ္တိံ၊ ယာဝတာ စတ္တာရိ သစ္စာနိ—
ဒုက္ခသစ္စံ သမုဒယသစ္စံ နိရောဓသစ္စံ မဂ္ဂသစ္စံ၊ ဧတ္တာဝတာ သစ္စာနံ သစ္စပညတ္တိံ။

၆။ ကိတ္တာဝတာ ဣန္ဒြိယာနံ ဣန္ဒြိယပညတ္တိံ၊ ယာဝတာ ဗာဝိသတိန္ဒြိယာနိ—
စက္ခုန္ဒြိယံ သောတိန္ဒြိယံ ဃာနိန္ဒြိယံ ဇိဝိန္ဒြိယံ ကာယိန္ဒြိယံ မနိန္ဒြိယံ ဣတ္ထိန္ဒြိယံ
ပုရိသိန္ဒြိယံ ဇီဝိတိန္ဒြိယံ သုခိန္ဒြိယံ ဒုက္ခိန္ဒြိယံ သောမနဿိန္ဒြိယံ ဒေါမနဿိန္ဒြိယံ
ဥပေက္ခိန္ဒြိယံ သဒ္ဓိန္ဒြိယံ ဝီရိယိန္ဒြိယံ သတိန္ဒြိယံ သမာဓိန္ဒြိယံ ပညိန္ဒြိယံ အနညာ-
တညဿာမိတိန္ဒြိယံ အညိန္ဒြိယံ အညာတာဝိန္ဒြိယံ၊ ဧတ္တာဝတာ ဣန္ဒြိယာနံ ဣန္ဒြိယ-
ပညတ္တိံ။

၇။ ကိတ္တာဝတာ ပုဂ္ဂလာနံ ပုဂ္ဂလပညတ္တိံ၊

၁။ သမယဝိမုတ္တာ၊

၂။ အသမယဝိမုတ္တာ၊

၃။ ကုပ္ပဓမ္မော၊

၄။ အကုပ္ပဓမ္မော၊

၅။ ပရိဟာနဓမ္မော၊

၆။ အပရိဟာနဓမ္မော၊

၇။ စေတနာဘဗ္ဗော၊

၈။ အနုရက္ခဏာဘဗ္ဗော၊

၉။ ပုထုဇ္ဇနော၊

၁၀။ ဂေါတြဘူ၊

၁၁။ ဘယူပရတော၊

၁၂။ အဘယူပရတော၊

၁၃။ ဘဗ္ဗာဂမနော၊

၁၄။ အဘဗ္ဗာဂမနော၊

၁၅။ နိယတော၊

၁၆။ အနိယတော၊

- ၁၇။ ပဋိပန္နကော၊
 ၁၈။ ဖလေဌိတော၊
 ၁၉။ သမသီသီ၊
 ၂၀။ ဌိတကပ္ပိ၊
 ၂၁။ အရိယော၊
 ၂၂။ အနရိယော၊
 ၂၃။ သေက္ခော၊
 ၂၄။ အသေက္ခော၊
 ၂၅။ နေဝသေက္ခနာသေက္ခော၊
 ၂၆။ တေဝိဇ္ဇော၊
 ၂၇။ ဆဠဘိညော၊
 ၂၈။ သမ္မာသမ္ဗုဒ္ဓေါ၊
 ၂၉။ ပစ္စေကသမ္ဗုဒ္ဓေါ၊
 ၃၀။ ဥဘတောဘာဂဝိမုတ္တော၊
 ၃၁။ ပညာဝိမုတ္တော၊
 ၃၂။ ကာယသက္ခီ၊
 ၃၃။ ဒိဋ္ဌိပ္ပတ္တော၊
 ၃၄။ သဒ္ဓါဝိမုတ္တော၊
 ၃၅။ ဓမ္မာနုသာရီ၊
 ၃၆။ သဒ္ဓါနုသာရီ၊
 ၃၇။ သတ္တက္ခတ္တုပရမော၊
 ၃၈။ ကောလံကောလော၊
 ၃၉။ ဧကပီဇီ၊

- ၄၀။ သကဒါဂါမီ၊
 ၄၁။ အနာဂါမီ၊
 ၄၂။ အန္တရာပရိနိဗ္ဗာယီ၊
 ၄၃။ ဥပဟစ္စပရိနိဗ္ဗာယီ၊
 ၄၄။ အသင်္ခါရပရိနိဗ္ဗာယီ၊
 ၄၅။ သသင်္ခါရပရိနိဗ္ဗာယီ၊
 ၄၆။ ဥဒ္ဓံသောတောအကနိဋ္ဌဂါမီ၊
 ၄၇။ သောတာပနော၊
 ၄၈။ သောတာပတ္တိဖလသစ္စိကိရိယာယ ပဋိပနော၊
 ၄၉။ သကဒါဂါမီ၊
 ၅၀။ သကဒါဂါမိဖလသစ္စိကိရိယာယ ပဋိပနော၊
 ၅၁။ အနာဂါမီ၊
 ၅၂။ အနာဂါမိဖလသစ္စိကိရိယာယ ပဋိပနော၊
 ၅၃။ အရဟာ၊
 ၅၄။ အရဟတ္တဖလသစ္စိကိရိယာယ^၁ ပဋိပနော။

ဧကကံ။

၂-ဒုကဉ္စဒ္ဓေသ

၈။ ဇေ ပုဂ္ဂလာ—

- ၁။ ကောဓေနော စ၊ ဥပနာဟီ စ။
 ၂။ မက္ခီစ၊ ပဠာသီ^၂ စ။
 ၃။ ဣဿုကီ စ၊ မစ္ဆရီ စ။
 ၄။ သဌော စ၊ မာယာဝီ စ။

- ၅။ အဟိရိကော စ၊ အနောတ္တပ္ပိ စ။
 ၆။ ဒုဗ္ဗစော စ၊ ပါပမိတ္တာ စ။
 ၇။ ဣန္ဒြိယေသု အဂုတ္တဒွါရော စ၊ ဘောဇနေ အမတ္တညူ စ။
 ၈။ မုဋ္ဌဿတိ စ၊ အသမ္ပဇာနော စ။
 ၉။ သီလဝိပနော စ၊ ဒိဋ္ဌိဝိပနော စ။
 ၁၀။ အဇ္ဈတ္တသံယောဇနော စ၊ ဗဟိဒ္ဓါသံယောဇနော စ။
 ၁၁။ အက္ခောဓနော စ၊ အနုပနာဟိ စ။
 ၁၂။ အမက္ခိ စ၊ အပဠာသိ စ။
 ၁၃။ အနိဿုကံ စ၊ အမစ္ဆရီ စ။
 ၁၄။ အသဌော စ၊ အမာယာဝိ စ။
 ၁၅။ ဟိရိမာ စ၊ ဩတ္တပ္ပိ စ။
 ၁၆။ သုဝစော စ၊ ကလျာဏမိတ္တာ စ။
 ၁၇။ ဣန္ဒြိယေသု ဂုတ္တဒွါရော စ၊ ဘောဇနေ မတ္တညူ စ။
 ၁၈။ ဥပဋ္ဌိတဿတိ စ၊ သမ္ပဇာနော စ။
 ၁၉။ သီလသမ္ပနော စ၊ ဒိဋ္ဌိသမ္ပနော စ။
 ၂၀။ ဒွေ ပုဂ္ဂလာ ဒုလ္လဘာ လောကသ္မိံ။
 ၂၁။ ဒွေ ပုဂ္ဂလာ ဒုတ္တပ္ပယာ။
 ၂၂။ ဒွေ ပုဂ္ဂလာ သုတပ္ပယာ။
 ၂၃။ ဒွိန္ဒံ ပုဂ္ဂလာနံ အာသဝါ ဝဗုန္တိ။
 ၂၄။ ဒွိန္ဒံ ပုဂ္ဂလာနံ အာသဝါ န ဝဗုန္တိ။
 ၂၅။ ဟိနာဓိမုတ္တာ စ၊ ပဏီတာဓိမုတ္တာ စ။
 ၂၆။ တိတ္တော စ၊ တပေတာ စ။

ဒုကံ။

၃-ဇိကဥဒ္ဒေသ

၉။ တယော ပုဂ္ဂလာ—

၁။ နိရာသော၊ အာသံသော၊ ဝိဂတာသော။

၂။ တယော ဂိလာနူပမာ ပုဂ္ဂလာ။

၃။ ကာယသက္ကံ၊ ဒိဋ္ဌိပ္ပတ္တော၊ သဒ္ဓါဝိမုတ္တော။

၄။ ဂူထဘာဏီ၊ ပုပ္ဖဘာဏီ၊ မဓုဘာဏီ။

၅။ အရုက္ခပမစိတ္တော ပုဂ္ဂလော၊ ဝိဇ္ဇူပမစိတ္တော ပုဂ္ဂလော၊ ဝဇီရူပမစိတ္တော ပုဂ္ဂလော။

၆။ အန္တော၊ ဧကစက္ခု၊ ဒွိစက္ခု။

၇။ အဝကုဇ္ဇပညော ပုဂ္ဂလော၊ ဥစ္ဆင်္ဂိပညော^၁ ပုဂ္ဂလော၊ ပုထုပညော ပုဂ္ဂလော။

၈။ အတ္ထေကဇ္ဇော ပုဂ္ဂလော ကာမေသု စ ဘဝေသု စ အဝိတရာဂေါ၊
အတ္ထေကဇ္ဇော ပုဂ္ဂလော ကာမေသု ဝိတရာဂေါ ဘဝေသု အဝိတရာဂေါ၊
အတ္ထေကဇ္ဇော ပုဂ္ဂလော ကာမေသု စ ဘဝေသု စ ဝိတရာဂေါ။

၉။ ပါသာဏလေခူပမော ပုဂ္ဂလော၊ ပထဝီလေခူပမော ပုဂ္ဂလော၊ ဥဒက-
လေခူပမော ပုဂ္ဂလော။

၁၀။ တယော ပေါတ္တကူပမာ ပုဂ္ဂလာ။

၁၁။ တယော ကာသိကဝတ္ထူပမာ ပုဂ္ဂလာ။

၁၂။ သုပ္ပမေယျော၊ ဒုပ္ပမေယျော၊ အပ္ပမေယျော။

၁၃။ အတ္ထေကဇ္ဇော ပုဂ္ဂလော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န
ပယိရုပါသိတဗ္ဗော၊ အတ္ထေကဇ္ဇော ပုဂ္ဂလော သေဝိတဗ္ဗော ဘဇိတဗ္ဗော
ပယိရုပါသိတဗ္ဗော၊ အတ္ထေကဇ္ဇော ပုဂ္ဂလော သက္ကတွာ ဂရုံ ကတွာ^၂ သေဝိတဗ္ဗော
ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။

၁၄။ အတ္ထေကစ္စော ပုဂ္ဂလော ဇီဂုစ္ဆိတဗ္ဗော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရုပါသိတဗ္ဗော၊ အတ္ထေကစ္စော ပုဂ္ဂလော အဇ္ဈုပေက္ခိတဗ္ဗော န သေဝိ-
တဗ္ဗော န ဘဇိတဗ္ဗော န ပယိရုပါသိတဗ္ဗော၊ အတ္ထေကစ္စော ပုဂ္ဂလော
သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။

၁၅။ အတ္ထေကစ္စော ပုဂ္ဂလော သီလေသု ပရိပူရကာရီ^၁ သမာဓိသ္မိံ မတ္တ-
သော ကာရီ ပညာယ မတ္တသော ကာရီ၊ အတ္ထေကစ္စော ပုဂ္ဂလော သီလေသု စ
ပရိပူရကာရီ သမာဓိသ္မိံ ပရိပူရကာရီ ပညာယ မတ္တသော ကာရီ၊ အတ္ထေကစ္စော
ပုဂ္ဂလော သီလေသု စ ပရိပူရကာရီ သမာဓိသ္မိံ ပရိပူရကာရီ ပညာယ စ
ပရိပူရကာရီ။

၁၆။ တယော သတ္တာရော။

၁၇။ အပရေပိ တယော သတ္တာရော။

တိကံ။

၄-စတုက္ကဉဒ္ဒေသ

၁၁။ စတ္တာရော ပုဂ္ဂလော—

၁။ အသပ္ပုရိသော၊ အသပ္ပုရိသေန အသပ္ပုရိသတရော၊ သပ္ပုရိသော၊
သပ္ပုရိသေန သပ္ပုရိသတရော။

၂။ ပါပေါ၊ ပါပေန ပါပတရော၊ ကလျာဏော၊ ကလျာဏေန ကလျာဏ-
တရော။

၃။ ပါပဓမ္မော၊ ပါပဓမ္မေန ပါပဓမ္မတရော၊ ကလျာဏဓမ္မော၊ ကလျာဏ-
ဓမ္မေန ကလျာဏဓမ္မတရော။

၄။ သာဝဇ္ဇော၊ ဝဇ္ဇဗဟုလော၊ အပ္ပဝဇ္ဇော^၂၊ အနဝဇ္ဇော။

၅။ ဥဋ္ဌဋ္ဌိတညျ၊^၃ ဝိပဋ္ဌိတညျ၊^၃ နေယျော၊ ပဒပရမော။

၁-ပရိပူရိကာရီ (သျှာ)

၂-အပ္ပသာဝဇ္ဇော (သျှာ၊က) အံ ၁-၄၅၂-ပိဋ္ဌေပိ။

၃-ဝိပဋ္ဌိတညျ (သီ) အံ ၁-၄၅၂-ပိဋ္ဌေပိ။

၆။ ယုတ္တပ္ပဋိဘာနော နော မုတ္တပ္ပဋိဘာနော၊ မုတ္တပ္ပဋိဘာနော နော ယုတ္တပ္ပဋိဘာနော၊ ယုတ္တပ္ပဋိဘာနော စ မုတ္တပ္ပဋိဘာနော စ၊ နေဝ ယုတ္တပ္ပဋိဘာနော နော မုတ္တပ္ပဋိဘာနော။

၇။ စတ္တာရော ဓမ္မကထိကာ ပုဂ္ဂလာ။

၈။ စတ္တာရော ဝလာဟကူပမာ ပုဂ္ဂလာ။

၉။ စတ္တာရော မူသိကူပမာ ပုဂ္ဂလာ။

၁၀။ စတ္တာရော အမ္ဗူပမာ ပုဂ္ဂလာ။

၁၁။ စတ္တာရော ကုမ္ဘူပမာ ပုဂ္ဂလာ။

၁၂။ စတ္တာရော ဥဒကရဟဒူပမာ ပုဂ္ဂလာ။

၁၃။ စတ္တာရော ဗလီဗဒ္ဒူပမာ^၁ ပုဂ္ဂလာ။

၁၄။ စတ္တာရော အာသီဝိသူပမာ ပုဂ္ဂလာ။

၁၅။ အတ္ထေကဇ္ဇော ပုဂ္ဂလော အနုရိစ္စ အပရိယောဂါဟေတွာ အဝဏ္ဏာရဟဿ ဝဏ္ဏံ ဘာသိတာ ဟောတိ၊ အတ္ထေကဇ္ဇော ပုဂ္ဂလော အနုရိစ္စ အပရိယောဂါဟေတွာ ဝဏ္ဏာရဟဿ အဝဏ္ဏံ ဘာသိတာ ဟောတိ၊ အတ္ထေကဇ္ဇော ပုဂ္ဂလော အနုရိစ္စ အပရိယောဂါဟေတွာ အပ္ပသာဒနီယေ ဌာနေ ပသာဒံ ဥပဒံသိတာ ဟောတိ၊ အတ္ထေကဇ္ဇော ပုဂ္ဂလော အနုရိစ္စ အပရိယောဂါဟေတွာ ပသာဒနီယေ ဌာနေ အပ္ပသာဒံ ဥပဒံသိတာ ဟောတိ။

၁၆။ အတ္ထေကဇ္ဇော ပုဂ္ဂလော အနုရိစ္စ ပရိယောဂါဟေတွာ အဝဏ္ဏာရဟဿ အဝဏ္ဏံ ဘာသိတာ ဟောတိ၊ အတ္ထေကဇ္ဇော ပုဂ္ဂလော အနုရိစ္စ ပရိယောဂါဟေတွာ ဝဏ္ဏာရဟဿ ဝဏ္ဏံ ဘာသိတာ ဟောတိ၊ အတ္ထေကဇ္ဇော ပုဂ္ဂလော အနုရိစ္စ ပရိယောဂါဟေတွာ အပ္ပသာဒနီယေ ဌာနေ အပ္ပသာဒံ ဥပဒံသိတာ ဟောတိ၊ အတ္ထေကဇ္ဇော ပုဂ္ဂလော အနုရိစ္စ ပရိယောဂါဟေတွာ ပသာဒနီယေ ဌာနေ ပသာဒံ ဥပဒံသိတာ ဟောတိ။

၁၇။ အတ္ထေကဇ္ဇော ပုဂ္ဂလော အဝဏ္ဏာရဟဿ အဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန၊ နော စ ခေါ ဝဏ္ဏာရဟဿ ဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန။ အတ္ထေကဇ္ဇော ပုဂ္ဂလော ဝဏ္ဏာရဟဿ ဝဏ္ဏံ

ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန၊ နော စ ခေါ အဝဏ္ဏာရဟဿ
 အဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန။ အတ္ထေကဇ္ဇော ပုဂ္ဂလော
 အဝဏ္ဏာရဟဿ စ အဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန၊
 ဝဏ္ဏာရဟဿ စ ဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန။
 အတ္ထေကဇ္ဇော ပုဂ္ဂလော နေဝ အဝဏ္ဏာရဟဿ အဝဏ္ဏံ ဘာသိတာ ဟောတိ
 ဘူတံ တစ္ဆံ ကာလေန၊ နော စ ဝဏ္ဏာရဟဿ ဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ
 တစ္ဆံ ကာလေန။

၁၈။ ဥဋ္ဌာနဖလူပဇိဝီ နော ပုညဖလူပဇိဝီ၊ ပုညဖလူပဇိဝီ နော ဥဋ္ဌာန-
 ဖလူပဇိဝီ၊ ဥဋ္ဌာနဖလူပဇိဝီ စ ပုညဖလူပဇိဝီ စ၊ နေဝ ဥဋ္ဌာနဖလူပဇိဝီ နော
 ပုညဖလူပဇိဝီ။

၁၉။ တမော တမပရာယနော၊ တမော ဇောတိပရာယနော၊ ဇောတိ
 တမပရာယနော၊ ဇောတိ ဇောတိပရာယနော။

၂၀။ ဩဏတောဏတော၊ ဩဏတုဏ္ဏတော၊ ဥဏ္ဏတောဏတော၊ ဥဏ္ဏ-
 တုဏ္ဏတော။

၂၁။ စတ္တာရော ရုက္ခူပမာ ပုဂ္ဂလာ။

၂၂။ ရူပပ္ပမာဏော၊ ရူပပ္ပသန္ဓော၊ ဇောသပ္ပမာဏော၊ ဇောသပ္ပသန္ဓော။

၂၃။ လူခပ္ပမာဏော၊ လူခပ္ပသန္ဓော၊ ဓမ္မပ္ပမာဏော၊ ဓမ္မပ္ပသန္ဓော။

၂၄။ အတ္ထေကဇ္ဇော ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော ဟောတိ နော
 ပရဟိတာယ၊ အတ္ထေကဇ္ဇော ပုဂ္ဂလော ပရဟိတာယ ပဋိပန္နော ဟောတိ နော
 အတ္တဟိတာယ၊ အတ္ထေကဇ္ဇော ပုဂ္ဂလော အတ္တဟိတာယ စေဝ ပဋိပန္နော
 ဟောတိ ပရဟိတာယ စ၊ အတ္ထေကဇ္ဇော ပုဂ္ဂလော နေဝ အတ္တဟိတာယ
 ပဋိပန္နော ဟောတိ နော ပရဟိတာယ။

၂၅။ အတ္ထေကဇ္ဇော ပုဂ္ဂလော အတ္တန္တပေါ ဟောတိ အတ္တပရိတာပနာ-
 နုယောဂမနုယုတ္တော၊ အတ္ထေကဇ္ဇော ပုဂ္ဂလော ပရန္တပေါ ဟောတိ ပရပရိတာ-
 ပနာနုယောဂမနုယုတ္တော၊ အတ္ထေကဇ္ဇော ပုဂ္ဂလော အတ္တန္တပေါ စ ဟောတိ

အတ္တပရိတာပနာနယောဂမနယုတ္တော ပရန္တပေါ စ ပရပရိတာပနာနယောဂ-
မနယုတ္တော၊ အတ္ထေကဇ္ဇော ပုဂ္ဂလော နေဝ အတ္တန္တပေါ ဟောတိ န အတ္တ-
ပရိတာပနာနယောဂမနယုတ္တော န ပရန္တပေါ န ပရပရိတာပနာနယောဂမန-
ယုတ္တော။ သော အနတ္တန္တပေါ အပရန္တပေါ ဒိဋ္ဌေဝ ဓမ္မေ နိစ္ဆာတော နိဗ္ဗာတော
သီတိဘူတော^၁ သုခပ္ပဋိသံဝေဒီ ဗြဟ္မဘူတေန အတ္တနာ ဝိဟရတိ။

၂၆။ သရာဂေါ၊ သဒေါသော၊ သမောဟော၊ သမာနော။

၂၇။ အတ္ထေကဇ္ဇော ပုဂ္ဂလော လာဘီ ဟောတိ အဇ္ဈတ္တံ စေတောသမထဿ
န လာဘီ အဓိပညာဓမ္မဝိပဿနာယ၊ အတ္ထေကဇ္ဇော ပုဂ္ဂလော လာဘီ ဟောတိ
အဓိပညာဓမ္မဝိပဿနာယ န လာဘီ အဇ္ဈတ္တံ စေတောသမထဿ၊ အတ္ထေကဇ္ဇော
ပုဂ္ဂလော လာဘီ စေဝ ဟောတိ အဇ္ဈတ္တံ စေတောသမထဿ လာဘီ စ
အဓိပညာဓမ္မဝိပဿနာယ၊ အတ္ထေကဇ္ဇော ပုဂ္ဂလော နေဝ လာဘီ ဟောတိ
အဇ္ဈတ္တံ စေတောသမထဿ န လာဘီ အဓိပညာဓမ္မဝိပဿနာယ။

၂၈။ အနုသောတဂါမီ ပုဂ္ဂလော၊ ပဋိသောတဂါမီ ပုဂ္ဂလော၊ ဌိတတ္တော
ပုဂ္ဂလော၊ တိဏ္ဏော ပါရဂူတော^၂ ထလေ တိဋ္ဌတိ ဗြာဟ္မဏော။

၂၉။ အပ္ပဿုတော သုတေန အနုပပန္နော၊ အပ္ပဿုတော သုတေန
ဥပပန္နော၊ ဗဟုဿုတော သုတေန အနုပပန္နော၊ ဗဟုဿုတော သုတေန
ဥပပန္နော။

၃၀။ သမဏမစလော၊ သမဏပဒုမော၊ သမဏပုဏ္ဏရိကော၊ သမဏေသု
သမဏသုခုမာလော။

စတုတ္ထံ။

၅-ပဉ္စကဉဒေသ

၁၁။ ပဉ္စ ပုဂ္ဂလာ—

၁။ အတ္ထေကဇ္ဇော ပုဂ္ဂလော အာရဘတိ^၃ စ ဝိပ္ပဋိသာရီ စ ဟောတိ၊ တဉ္စ
စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ယထာဘူတံ နပ္ပဇာနာတိ၊ ယတ္ထဿ တေ ဥပ္ပန္နာ

၁-သီတိဘူတော (သီ၊က)

၂-ပါရဂူတော (သီ၊သျှာ)

၃-အာရဟန္တိ (သီ၊သျှာ)

ပါပကာ အကုသလာ ဓမ္မာ အပရိသေသာ နိရုဇ္ဈန္တိ။ အတ္ထေကစ္စော ပုဂ္ဂလော အာရဏတိ န ဝိပဋ္ဌိသာရီ စ ဟောတိ။ တဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ယထာဘူတံ နပ္ပဇာနာတိ။ ယတ္ထဿ တေ ဥပ္ပန္နာ ပါပကာ အကုသလာ ဓမ္မာ အပရိသေသာ နိရုဇ္ဈန္တိ။ အတ္ထေကစ္စော ပုဂ္ဂလော နာရဏတိ ဝိပဋ္ဌိသာရီ စ ဟောတိ။ တဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ယထာဘူတံ နပ္ပဇာနာတိ။ ယတ္ထဿ တေ ဥပ္ပန္နာ ပါပကာ အကုသလာ ဓမ္မာ အပရိသေသာ နိရုဇ္ဈန္တိ။ အတ္ထေကစ္စော ပုဂ္ဂလော နာရဏတိ န ဝိပဋ္ဌိသာရီ ဟောတိ။ တဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ယထာဘူတံ နပ္ပဇာနာတိ။ ယတ္ထဿ တေ ဥပ္ပန္နာ ပါပကာ အကုသလာ ဓမ္မာ အပရိသေသာ နိရုဇ္ဈန္တိ။ အတ္ထေကစ္စော ပုဂ္ဂလော နာရဏတိ န ဝိပဋ္ဌိသာရီ ဟောတိ။ တဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ယထာဘူတံ ပဇာနာတိ။ ယတ္ထဿ တေ ဥပ္ပန္နာ ပါပကာ အကုသလာ ဓမ္မာ အပရိသေသာ နိရုဇ္ဈန္တိ။

၂။ ဒတွာ အဝဇာနာတိ။ သံဝါသေန အဝဇာနာတိ။ အာဓေယျမုခေါ ဟောတိ။ လောလော ဟောတိ။ မန္ဒော မောမူဟော ဟောတိ။

၃။ ပဉ္စ ယောဓာဇီဝုပမာ ပုဂ္ဂလာ။

၄။ ပဉ္စ ပိဏ္ဍပါတိကာ။

၅။ ပဉ္စ ခလုပစ္ဆာဘတ္တိကာ။

၆။ ပဉ္စ ဧကာသနိကာ။

၇။ ပဉ္စ ပံသုကူလိကာ။

၈။ ပဉ္စ တေစီဝရိကာ။

၉။ ပဉ္စ အာရညိကာ။

၁၀။ ပဉ္စ ရုက္ခမူလိကာ။

၁၁။ ပဉ္စ အဗ္ဘောကာသိကာ။

၁၂။ ပဉ္စ နေသဇ္ဇိကာ။

၁၃။ ပဉ္စ ယထာသန္တတိကာ။

၁၄။ ပဉ္စ သောသာနိကာ။

ပဉ္စကံ။

၆-ဆက္ကဉ္စဒေသ

၁၂။ ဆ ပုဂ္ဂလာ—

၁။ အတ္ထေကစ္စော ပုဂ္ဂလော ပုဗ္ဗေ အနနဿုတေသု ဓမ္မေသု သာမံ သစ္စာနိ အဘိသမ္ဗုဒ္ဓါတိ၊ တတ္ထ စ သဗ္ဗညုတံ ပါပုဏ္ဏာတိ ဗလေသု^၁ စ ဝသီဘာဝံ။ အတ္ထေကစ္စော ပုဂ္ဂလော ပုဗ္ဗေ အနနဿုတေသု ဓမ္မေသု သာမံ သစ္စာနိ အဘိသမ္ဗုဒ္ဓါတိ၊ န စ တတ္ထ သဗ္ဗညုတံ ပါပုဏ္ဏာတိ န စ ဗလေသု ဝသီဘာဝံ။ အတ္ထေကစ္စော ပုဂ္ဂလော ပုဗ္ဗေ အနနဿုတေသု ဓမ္မေသု သာမံ သစ္စာနိ အနဘိသမ္ဗုဒ္ဓါတိ၊ ဒိဋ္ဌေ စေဝ ဓမ္မေ ဒုက္ခဿန္တကရော ဟောတိ၊ သာဝက-ပါရမိဉ္စ ပါပုဏ္ဏာတိ။ အတ္ထေကစ္စော ပုဂ္ဂလော ပုဗ္ဗေ အနနဿုတေသု ဓမ္မေသု သာမံ သစ္စာနိ အနဘိသမ္ဗုဒ္ဓါတိ၊ ဒိဋ္ဌေဝ ဓမ္မေ ဒုက္ခဿန္တကရော ဟောတိ၊ န စ သာဝကပါရမိံ ပါပုဏ္ဏာတိ။ အတ္ထေကစ္စော ပုဂ္ဂလော ပုဗ္ဗေ အနနဿု-တေသု ဓမ္မေသု သာမံ သစ္စာနိ အနဘိသမ္ဗုဒ္ဓါတိ၊ န စ ဒိဋ္ဌေဝ ဓမ္မေ ဒုက္ခဿန္တ-ကရော ဟောတိ၊ အနာဂါမီ ဟောတိ အနာဂန္တာ^၂ ဣတ္ထတ္တံ။ အတ္ထေကစ္စော ပုဂ္ဂလော ပုဗ္ဗေ အနနဿုတေသု ဓမ္မေသု သာမံ သစ္စာနိ အနဘိသမ္ဗုဒ္ဓါတိ၊ န စ ဒိဋ္ဌေဝ ဓမ္မေ ဒုက္ခဿန္တကရော ဟောတိ၊ အာဂါမီ^၃ ဟောတိ အာဂန္တာ ဣတ္ထတ္တံ။

ဆက္ကံ။

၇-သတ္တကဉ္စဒေသ

၁၃။ သတ္တ ပုဂ္ဂလာ—

၁။ သတ္တ ဥဒကူပမာ ပုဂ္ဂလာ။ သင်္ကီ နိမုဂ္ဂေါ နိမုဂ္ဂေါဝ ဟောတိ၊ ဥမ္မုဇ္ဇိတွာ နိမုဇ္ဇတိ၊ ဥမ္မုဇ္ဇိတွာ ဌိတော ဟောတိ၊ ဥမ္မုဇ္ဇိတွာ ဝိပဿတိ ဝိလောကေတိ၊ ဥမ္မုဇ္ဇိတွာ ပတရတိ၊ ဥမ္မုဇ္ဇိတွာ ပဋိဂါဓပ္ပတ္တော ဟောတိ၊ ဥမ္မုဇ္ဇိတွာ တိဇ္ဈော ဟောတိ ပါရဂုံတော ထလေ တိဋ္ဌတိ ဗြာဟ္မဏော။

၁-ဗလေသု (ဣ)

၂-အနာဂန္တာ (သျှ၊က) အံ ၁-၄၇၈-ပိဋ္ဌေဝိ။

၃-သောတာပန္နသကဒါဂါမီ (သျှ၊က)

၂။ ဥဘတောဘာဂဝိမုတ္တော၊ ပညာဝိမုတ္တော၊ ကာယသင်္ကပ္ပိ၊ ဒိဋ္ဌိပ္ပတ္တော၊
သဒ္ဓါဝိမုတ္တော၊ ဓမ္မာနုသာရီ၊ သဒ္ဓါနုသာရီ။

သတ္တကံ။

၈-အဋ္ဌကဉ္စဒ္ဒသ

၁၄။ အဋ္ဌ ပုဂ္ဂလာ—

၁။ စတ္တာရော မဂ္ဂသမင်္ဂိနော၊ စတ္တာရော ဖလသမင်္ဂိနော ပုဂ္ဂလာ။

အဋ္ဌကံ။

၉-နဝကဉ္စဒ္ဒသ

၁၅။ နဝ ပုဂ္ဂလာ—

၁။ သမ္မာသမ္ဗုဒ္ဓေါ၊ ပစ္စေကသမ္ဗုဒ္ဓေါ၊ ဥဘတောဘာဂဝိမုတ္တော၊ ပညာ-
ဝိမုတ္တော၊ ကာယသင်္ကပ္ပိ၊ ဒိဋ္ဌိပ္ပတ္တော၊ သဒ္ဓါဝိမုတ္တော၊ ဓမ္မာနုသာရီ၊ သဒ္ဓါနုသာရီ။

နဝကံ။

၁၀-ဒသကဉ္စဒ္ဒသ

၁၆။ ဒသ ပုဂ္ဂလာ—

၁။ ပဉ္စနံ ဣဓ နိဋ္ဌာ၊ ပဉ္စနံ ဣဓ ဝိဟာယ နိဋ္ဌာ။

ဒသကံ။

ပုဂ္ဂလပညတ္တိမာတိကာ နိဋ္ဌိတာ။

နိဒ္ဒေသ

၁-ကေကပုဂ္ဂလပညတ္တိ

၁။ ကတမော စ ပုဂ္ဂလော သမယဝိမုတ္တာ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ကာလေန ကာလံ သမယေန သမယံ အဋ္ဌ ဝိမောက္ခေ ကာယေန ဖုသိတွာ^၁ ဝိဟရတိ၊ ပညာယ စဿ ဒိသွာ ဧကဇ္ဇေ အာသဝါ ပရိက္ခိဏာ ဟောန္တိ။ အယံ ဝုစ္စတိ ပုဂ္ဂလော သမယဝိမုတ္တာ။

၂။ ကတမော စ ပုဂ္ဂလော အသမယဝိမုတ္တာ၊ ဣဓေကဇ္ဇော ပုဂ္ဂလော န ဟေဝ ခေါ ကာလေန ကာလံ သမယေန သမယံ အဋ္ဌ ဝိမောက္ခေ ကာယေန ဖုသိတွာ ဝိဟရတိ၊ ပညာယ စဿ ဒိသွာ အာသဝါ ပရိက္ခိဏာ ဟောန္တိ။ အယံ ဝုစ္စတိ ပုဂ္ဂလော အသမယဝိမုတ္တာ။ သဗ္ဗေပိ အရိယပုဂ္ဂလာ အရိယေ ဝိမောက္ခေ အသမယဝိမုတ္တာ။

၃။ ကတမော စ ပုဂ္ဂလော ကုပ္ပဓမ္မော၊ ဣဓေကဇ္ဇော ပုဂ္ဂလော လာဘီ ဟောတိ ရူပသဟဂတာနံ ဝါ အရူပသဟဂတာနံ ဝါ သမာပတ္တိနံ၊ သော စ ခေါ န နိကာမလာဘီ ဟောတိ န အကိစ္ဆလာဘီ န အကသိရလာဘီ၊ န ယတ္ထိစ္ဆကံ ယဒိစ္ဆကံ ယာဝတိစ္ဆကံ သမာပဇ္ဇတိပိ ဝုဋ္ဌာတိပိ။ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ၊ ယံ တဿ ပုဂ္ဂလဿ ပမာဒမာဂမ္မ တာ သမာပတ္တိယော ကုပ္ပေယျုံ။ အယံ ဝုစ္စတိ ပုဂ္ဂလော ကုပ္ပဓမ္မော။

၄။ ကတမော စ ပုဂ္ဂလော အကုပ္ပဓမ္မော၊ ဣဓေကဇ္ဇော ပုဂ္ဂလော လာဘီ ဟောတိ ရူပသဟဂတာနံ ဝါ အရူပသဟဂတာနံ ဝါ သမာပတ္တိနံ၊ သော စ ခေါ နိကာမလာဘီ ဟောတိ အကိစ္ဆလာဘီ အကသိရလာဘီ၊ ယတ္ထိစ္ဆကံ ယဒိစ္ဆကံ ယာဝတိစ္ဆကံ သမာပဇ္ဇတိပိ ဝုဋ္ဌာတိပိ။ အဋ္ဌာနမေတံ အနဝကာသော၊ ယံ တဿ ပုဂ္ဂလဿ ပမာဒမာဂမ္မ တာ သမာပတ္တိယော ကုပ္ပေယျုံ။ အယံ ဝုစ္စတိ ပုဂ္ဂလော အကုပ္ပဓမ္မော။ သဗ္ဗေပိ အရိယပုဂ္ဂလာ အရိယေ ဝိမောက္ခေ အကုပ္ပဓမ္မော။

၅။ ကတမော စ ပုဂ္ဂလော ပရိဟာနဓမ္မော၊ ဣဓေကဇ္ဇော ပုဂ္ဂလော လာဘီ ဟောတိ ရူပသဟဂတာနံ ဝါ အရူပသဟဂတာနံ ဝါ သမာပတ္တိနံ၊ သော စ ခေါ န နိကာမလာဘီ ဟောတိ န အကိစ္ဆလာဘီ န အကသိရလာဘီ၊

န ယတ္ထိစ္ဆကံ ယဒိစ္ဆကံ ယာဝတိစ္ဆကံ သမာပဇ္ဇတိပိ ဝုဋ္ဌာတိပိ။ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ၊ ယံ သော ပုဂ္ဂလော ပမာဒမာဂမ္မ တာဟိ သမာပတ္တိဟိ ပရိဟာယေယျ။ အယံ ဝုစ္စတိ ပုဂ္ဂလော ပရိဟာနဓမ္မော။

၆။ ကတမော စ ပုဂ္ဂလော အပရိဟာနဓမ္မော၊ ဣဓေကဇ္ဇော ပုဂ္ဂလော လာဘီ ဟောတိ ရူပသဟဂတာနံ ဝါ အရူပသဟဂတာနံ ဝါ သမာပတ္တိနံ၊ သော စ ခေါ နိကာမလာဘီ ဟောတိ အကိစ္ဆလာဘီ အကသိရလာဘီ၊ ယတ္ထိစ္ဆကံ ယဒိစ္ဆကံ ယာဝတိစ္ဆကံ သမာပဇ္ဇတိပိ ဝုဋ္ဌာတိပိ။ အဋ္ဌာနမေတံ အနဝကာသော၊ ယံ သော ပုဂ္ဂလော ပမာဒမာဂမ္မ တာဟိ သမာပတ္တိဟိ ပရိဟာယေယျ။ အယံ ဝုစ္စတိ ပုဂ္ဂလော အပရိဟာနဓမ္မော။ သဗ္ဗေပိ အရိယပုဂ္ဂလာ အရိယေ ဝိမောက္ခေ အပရိဟာနဓမ္မော။

၇။ ကတမော စ ပုဂ္ဂလော စေတနာဘဗ္ဗော၊ ဣဓေကဇ္ဇော ပုဂ္ဂလော လာဘီ ဟောတိ ရူပသဟဂတာနံ ဝါ အရူပသဟဂတာနံ ဝါ သမာပတ္တိနံ၊ သော စ ခေါ န နိကာမလာဘီ ဟောတိ န အကိစ္ဆလာဘီ န အကသိရလာဘီ၊ န ယတ္ထိစ္ဆကံ ယဒိစ္ဆကံ ယာဝတိစ္ဆကံ သမာပဇ္ဇတိပိ ဝုဋ္ဌာတိပိ။ သစေ အနုသဉ္ဇေတေတိ၊ န ပရိဟာယတိ တာဟိ သမာပတ္တိဟိ။ သစေ န အနုသဉ္ဇေတေတိ၊ ပရိဟာယတိ တာဟိ သမာပတ္တိဟိ။ အယံ ဝုစ္စတိ ပုဂ္ဂလော စေတနာဘဗ္ဗော။

၈။ ကတမော စ ပုဂ္ဂလော အနုရက္ခဏာဘဗ္ဗော၊ ဣဓေကဇ္ဇော ပုဂ္ဂလော လာဘီ ဟောတိ ရူပသဟဂတာနံ ဝါ အရူပသဟဂတာနံ ဝါ သမာပတ္တိနံ၊ သော စ ခေါ န နိကာမလာဘီ ဟောတိ န အကိစ္ဆလာဘီ န အကသိရလာဘီ၊ န ယတ္ထိစ္ဆကံ ယဒိစ္ဆကံ ယာဝတိစ္ဆကံ သမာပဇ္ဇတိပိ ဝုဋ္ဌာတိပိ။ သစေ အနုရက္ခတိ၊ န ပရိဟာယတိ တာဟိ သမာပတ္တိဟိ။ သစေ န အနုရက္ခတိ၊ ပရိဟာယတိ တာဟိ သမာပတ္တိဟိ။ အယံ ဝုစ္စတိ ပုဂ္ဂလော အနုရက္ခဏာဘဗ္ဗော။

၉။ ကတမော စ ပုဂ္ဂလော ပုထုဇ္ဇနော၊ ယဿ ပုဂ္ဂလဿ တိဏိ သံယောဇနာနိ အပ္ပဟိနာနိ၊ န စ တေသံ ဓမ္မာနံ ပဟာနာယ ပဋိပန္နော။ အယံ ဝုစ္စတိ ပုဂ္ဂလော ပုထုဇ္ဇနော။

၁၀။ ကတမော စ ပုဂ္ဂလော ဂေါတြဉ္စ၊ ယေသံ ဓမ္မာနံ သမနန္တရာ အရိယဓမ္မဿ အဝက္ကန္တိ ဟောတိ တေဟိ ဓမ္မေဟိ သမန္နာဂတော။ အယံ ဝုစ္စတိ ပုဂ္ဂလော ဂေါတြဉ္စ။

၁၁။ ကတမော စ ပုဂ္ဂလော ဘယူပရတော၊ သတ္တ သေက္ခာ ဘယူပရတော၊
ယေ စ ပုထုဇ္ဇနာ သီလဝန္တော။ အရဟာ အဘယူပရတော။

၁၂။ ကတမော စ ပုဂ္ဂလော အဘဗ္ဗာဂမနော၊ ယေ တေ ပုဂ္ဂလာ
ကမ္မာဝရဏေန သမန္နာဂတာ ကိလေသာဝရဏေန သမန္နာဂတာ ဝိပါကာ-
ဝရဏေန သမန္နာဂတာ အဿဒ္ဓါ အစ္ဆန္တိကာ ဒုပ္ပညာ ဧဋ္ဌာ အဘဗ္ဗာ နိယာမံ
ဩက္ကမိတုံ ကုသလေသု ဓမ္မေသု သမ္ပတ္တံ။ ဣမေ ဝုစ္စန္တိ ပုဂ္ဂလာ အဘဗ္ဗာဂမနာ။

၁၃။ ကတမော စ ပုဂ္ဂလော ဘဗ္ဗာဂမနော၊ ယေ တေ ပုဂ္ဂလာ န ကမ္မာ-
ဝရဏေန သမန္နာဂတာ န ကိလေသာဝရဏေန သမန္နာဂတာ န ဝိပါကာ-
ဝရဏေန သမန္နာဂတာ သဒ္ဓါ ဆန္တိကာ ပညဝန္တော၊ အနေဋ္ဌာ ဘဗ္ဗာ နိယာမံ
ဩက္ကမိတုံ ကုသလေသု ဓမ္မေသု သမ္ပတ္တံ။ ဣမေ ဝုစ္စန္တိ ပုဂ္ဂလာ ဘဗ္ဗာဂမနာ။

၁၄။ ကတမော စ ပုဂ္ဂလော နိယတော၊ ပဉ္စ ပုဂ္ဂလာ အာနန္တရိကာ၊
ယေ စ မိစ္ဆာဒိဋ္ဌိကာ နိယတာ၊ အဋ္ဌ စ အရိယပုဂ္ဂလာ နိယတာ။ အဝသေသာ
ပုဂ္ဂလာ အနိယတာ။

၁၅။ ကတမော စ ပုဂ္ဂလော ပဋိပန္နကော၊ စတ္တာရော မဂ္ဂသမင်္ဂီနော
ပုဂ္ဂလာ ပဋိပန္နကာ၊ စတ္တာရော ဖလသမင်္ဂီနော ပုဂ္ဂလာ ဖလေ ဌိတာ။

၁၆။ ကတမော စ ပုဂ္ဂလော သမသီသီ၊ ယဿ ပုဂ္ဂလဿ အပုဗ္ဗံ အစရိမံ
အာသဝပရိယာဒါနဉ္စ ဟောတိ ဇီဝိတပရိယာဒါနဉ္စ။ အယံ ဝုစ္စတိ ပုဂ္ဂလော
သမသီသီ။

၁၇။ ကတမော စ ပုဂ္ဂလော ဌိတကပ္ပိ၊ အယဉ္စ ပုဂ္ဂလော သောတာပတ္တိ-
ဖလသစ္စိကိရိယာယ ပဋိပန္နော အဿ၊ ကပ္ပဿ စ ဥဉ္စယုနဝေလာ အဿ၊
နေဝ တာဝ ကပ္ပေါ ဥဉ္စယေယျ၊ ယာဝါယံ ပုဂ္ဂလော န သောတာပတ္တိဖလံ
သစ္စိကရောတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ဌိတကပ္ပိ။ သဗ္ဗေပိ မဂ္ဂသမင်္ဂီနော ပုဂ္ဂလာ
ဌိတကပ္ပိနော။

၁၈။ ကတမော စ ပုဂ္ဂလော အရိယော၊ အဋ္ဌ အရိယပုဂ္ဂလာ အရိယာ။
အဝသေသာ ပုဂ္ဂလာ အနရိယာ။

၁၉။ ကတမော စ ပုဂ္ဂလော သေက္ခော၊ စတ္တာရော မဂ္ဂသမင်္ဂီနော
တယော ဖလသမင်္ဂီနော ပုဂ္ဂလာ သေက္ခော။ အရဟာ အသေက္ခော။
အဝသေသာ ပုဂ္ဂလာ နေဝသေက္ခနာသေက္ခော။

၂၀။ ကတမော စ ပုဂ္ဂလော တေဝိဇ္ဇော၊ တိဟိ ဝိဇ္ဇာဟိ သမန္နာဂတော
ပုဂ္ဂလော တေဝိဇ္ဇော။

၂၁။ ကတမော စ ပုဂ္ဂလော ဆဠာဘိညော၊ ဆဟိ အဘိညာဟိ သမန္နာ-
ဂတော ပုဂ္ဂလော ဆဠာဘိညော။

၂၂။ ကတမော စ ပုဂ္ဂလော သမ္မာသမ္ဗုဒ္ဓေါ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ပုဗ္ဗေ
အနနဿုတေသု ဓမ္မေသု သာမံ သစ္စာနိ အဘိသမ္ဗုဒ္ဓါတိ၊ တတ္ထ စ သဗ္ဗညုတံ
ပါပုဏ္ဏာတိ ဗလေသု စ ဝသီဘာဝံ။ အယံ ဂုစ္စတိ ပုဂ္ဂလော သမ္မာသမ္ဗုဒ္ဓေါ။

၂၃။ ကတမော စ ပုဂ္ဂလော ပစ္စေကသမ္ဗုဒ္ဓေါ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ပုဗ္ဗေ
အနနဿုတေသု ဓမ္မေသု သာမံ သစ္စာနိ အဘိသမ္ဗုဒ္ဓါတိ၊ န စ တတ္ထ သဗ္ဗညုတံ
ပါပုဏ္ဏာတိ န စ ဗလေသု ဝသီဘာဝံ။ အယံ ဂုစ္စတိ ပုဂ္ဂလော ပစ္စေကသမ္ဗုဒ္ဓေါ။

၂၄။ ကတမော စ ပုဂ္ဂလော ဥဘတောဘာဂဝိမုတ္တော၊ ဣဓေကဇ္ဇော
ပုဂ္ဂလော အဋ္ဌ ဝိမောက္ခေ ကာယေန ဖုသိတွာ ဝိဟရတိ၊ ပညာယ စဿ ဒိသွာ
အာသဝါ ပရိက္ခိဏာ ဟောန္တိ။ အယံ ဂုစ္စတိ ပုဂ္ဂလော ဥဘတောဘာဂဝိမုတ္တော။

၂၅။ ကတမော စ ပုဂ္ဂလော ပညာဝိမုတ္တော၊ ဣဓေကဇ္ဇော ပုဂ္ဂလော
န ဟေဝ ခေါ အဋ္ဌ ဝိမောက္ခေ ကာယေန ဖုသိတွာ ဝိဟရတိ၊ ပညာယ စဿ
ဒိသွာ အာသဝါ ပရိက္ခိဏာ ဟောန္တိ။ အယံ ဂုစ္စတိ ပုဂ္ဂလော ပညာဝိမုတ္တော။

၂၆။ ကတမော စ ပုဂ္ဂလော ကာယသင်္ကီ၊ ဣဓေကဇ္ဇော ပုဂ္ဂလော
အဋ္ဌ ဝိမောက္ခေ ကာယေန ဖုသိတွာ ဝိဟရတိ၊ ပညာယ စဿ ဒိသွာ ဧကဇ္ဇေ
အာသဝါ ပရိက္ခိဏာ ဟောန္တိ။ အယံ ဂုစ္စတိ ပုဂ္ဂလော ကာယသင်္ကီ။

၂၇။ ကတမော စ ပုဂ္ဂလော ဒိဋ္ဌိပ္ပတ္တော၊ ဣဓေကဇ္ဇော ပုဂ္ဂလော “ဣဒံ
ဒုက္ခ”န္တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခသမုဒယော”တိ ယထာဘူတံ
ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓော”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ
ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ”တိ ယထာဘူတံ ပဇာနာတိ၊ တထာဂတပ္ပဝေဒိတာ

စဿ ဓမ္မာ ပညာယ ဝေါဒိဋ္ဌာ ဟောန္တိ ဝေါစရိတာ၊ ပညာယ စဿ ဒိသ္မာ ဧကစ္စေ အာသဝါ ပရိက္ခိဏာ ဟောန္တိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ဒိဋ္ဌိပ္ပတ္တော။

၂၈။ ကတမော စ ပုဂ္ဂလော သဒ္ဓါဝိမုတ္တော၊ ဣဓေကစ္စော ပုဂ္ဂလော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခသမုဒယော”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓေါ”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓေါ”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓေါ”တိ ယထာဘူတံ ပဇာနာတိ၊ တထာဂတပ္ပဝေဒိတာ စဿ ဓမ္မာ ပညာယ ဝေါဒိဋ္ဌာ ဟောန္တိ ဝေါစရိတာ၊ ပညာယ စဿ ဒိသ္မာ ဧကစ္စေ အာသဝါ ပရိက္ခိဏာ ဟောန္တိ၊ နော စ ခေါ ယထာ ဒိဋ္ဌိပ္ပတ္တဿ။ အယံ ဝုစ္စတိ ပုဂ္ဂလော သဒ္ဓါဝိမုတ္တော။

၂၉။ ကတမော စ ပုဂ္ဂလော ဓမ္မာနုသာရီ၊ ယဿ ပုဂ္ဂလဿ သောတာပတ္တိ-ဖလသစ္စိကိရိယာယ ပဋိပန္နဿ ပညိန္ဒြိယံ အဓိမတ္တံ ဟောတိ၊ ပညာဝါဟိ ပညာပုဗ္ဗင်္ဂံမံ အရိယမဂ္ဂံ ဘာဝေတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ဓမ္မာနုသာရီ။ သောတာပတ္တိဖလသစ္စိကိရိယာယ ပဋိပန္နော ပုဂ္ဂလော ဓမ္မာနုသာရီ၊ ဖလေ ဌိတော ဒိဋ္ဌိပ္ပတ္တော။

၃၀။ ကတမော စ ပုဂ္ဂလော သဒ္ဓါနုသာရီ၊ ယဿ ပုဂ္ဂလဿ သောတာပတ္တိ-ဖလသစ္စိကိရိယာယ ပဋိပန္နဿ သဒ္ဓိန္ဒြိယံ အဓိမတ္တံ ဟောတိ၊ သဒ္ဓါဝါဟိ သဒ္ဓါပုဗ္ဗင်္ဂံမံ အရိယမဂ္ဂံ ဘာဝေတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော သဒ္ဓါနုသာရီ။ သောတာပတ္တိဖလသစ္စိကိရိယာယ ပဋိပန္နော ပုဂ္ဂလော သဒ္ဓါနုသာရီ၊ ဖလေ ဌိတော သဒ္ဓါဝိမုတ္တော။

၃၁။ ကတမော စ ပုဂ္ဂလော သတ္တက္ခတ္တုပရမော၊ ဣဓေကစ္စော ပုဂ္ဂလော တိဏ္ဍံ သံယောဇနာနံ ပရိက္ခယာ သောတာပန္နော ဟောတိ အဝိနိပါတဓမ္မော နိယတော သမ္မောဓိပရာယနော၊ သော သတ္တက္ခတ္တု ဒေဝေ စ မာနသေ စ သန္တာဝိတွာ သံသရိတွာ ဒုက္ခဿန္တံ ကရောတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော သတ္တက္ခတ္တုပရမော။

၃၂။ ကတမော စ ပုဂ္ဂလော ကောလံကောလော၊ ဣဓေကစ္စော ပုဂ္ဂလော တိဏ္ဍံ သံယောဇနာနံ ပရိက္ခယာ သောတာပန္နော ဟောတိ အဝိနိပါတဓမ္မော

နိယတော သမ္မောဓိပရာယနော၊ သော ဒွေ ဝါ တီဏိ ဝါ ကုလနိ သန္ဓာဝိတွာ သံသရိတွာ ဒုက္ခဿန္တံ ကရောတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ကောလံကောလော။

၃၃။ ကတမော စ ပုဂ္ဂလော ဧကဗီဇိ၊ ဣဓေကစ္စော ပုဂ္ဂလော တိဏ္ဍံ သံယောဇနာနံ ပရိက္ခယာ သောတာပန္နော ဟောတိ အဝိနိပါတဓမ္မော နိယတော သမ္မောဓိပရာယနော၊ သော ဧကံယေဝ မာနသကံ ဘဝံ နိဗ္ဗတ္တေတွာ ဒုက္ခဿန္တံ ကရောတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ဧကဗီဇိ။

၃၄။ ကတမော စ ပုဂ္ဂလော သကဒါဂါမိ၊ ဣဓေကစ္စော ပုဂ္ဂလော တိဏ္ဍံ သံယောဇနာနံ ပရိက္ခယာ ရာဂဒေါသမောဟာနံ တနုတ္တာ သကဒါဂါမိ ဟောတိ သကိဒေဝ ဣမံ လောကံ အာဂန္တာ ဒုက္ခဿန္တံ ကရောတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော သကဒါဂါမိ။

၃၅။ ကတမော စ ပုဂ္ဂလော အနာဂါမိ၊ ဣဓေကစ္စော ပုဂ္ဂလော ပဉ္စန္ဒံ ဩရုမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ ဩပပါတိကော ဟောတိ၊ တတ္ထ ပရိနိဗ္ဗာယီ အနာဝတ္တိဓမ္မော တဿှာ လောကာ။ အယံ ဝုစ္စတိ ပုဂ္ဂလော အနာဂါမိ။

၃၆။ ကတမော စ ပုဂ္ဂလော အန္တရာပရိနိဗ္ဗာယီ၊ ဣဓေကစ္စော ပုဂ္ဂလော ပဉ္စန္ဒံ ဩရုမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ ဩပပါတိကော ဟောတိ၊ တတ္ထ ပရိနိဗ္ဗာယီ အနာဝတ္တိဓမ္မော တဿှာ လောကာ၊ သော ဥပပန္နံ ဝါ သမနန္တရာ အပ္ပတ္တံ ဝါ ဝေမဇ္ဈံ အာယုပ္ပမာဏံ အရိယမဂ္ဂံ သဉ္စနေတိ ဥပရိဋ္ဌိမာနံ သံယောဇနာနံ ပဟာနာယ။ အယံ ဝုစ္စတိ ပုဂ္ဂလော အန္တရာပရိနိဗ္ဗာယီ။

၃၇။ ကတမော စ ပုဂ္ဂလော ဥပဟစ္စပရိနိဗ္ဗာယီ၊ ဣဓေကစ္စော ပုဂ္ဂလော ပဉ္စန္ဒံ ဩရုမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ ဩပပါတိကော ဟောတိ၊ တတ္ထ ပရိနိဗ္ဗာယီ အနာဝတ္တိဓမ္မော တဿှာ လောကာ၊ သော အတိက္ကမိတွာ ဝေမဇ္ဈံ အာယုပ္ပမာဏံ ဥပဟစ္စ ဝါ ကာလကိရိယံ^၁ အရိယမဂ္ဂံ သဉ္စနေတိ ဥပရိဋ္ဌိမာနံ သံယောဇနာနံ ပဟာနာယ။ အယံ ဝုစ္စတိ ပုဂ္ဂလော ဥပဟစ္စ-ပရိနိဗ္ဗာယီ။

၃၈။ ကတမော စ ပုဂ္ဂလော အသင်္ခါရပရိနိဗ္ဗာယီ၊ ဣဓေကစ္စော ပုဂ္ဂလော ပဉ္စန္ဒံ ဩရုမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ ဩပပါတိကော ဟောတိ၊ တတ္ထ

ပရိနိဗ္ဗာယီ အနာဝတ္တိဓမ္မော တဿှာ လောကာ၊ သော အသင်္ခါရေန အရိယမဂ္ဂံ သဉ္ဇနေတိ ဥပရိဋ္ဌိမာနံ သံယောဇနာနံ ပဟာနာယ။ အယံ ဝုစ္စတိ ပုဂ္ဂလော အသင်္ခါရပရိနိဗ္ဗာယီ။

၃၉။ ကတမော စ ပုဂ္ဂလော သသင်္ခါရပရိနိဗ္ဗာယီ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ပဉ္စန္ဒံ ဩရုတ္တာဂိယာနံ သံယောဇနာနံ ပရိက္ခယာ ဩပပါတိကော ဟောတိ၊ တတ္ထ ပရိနိဗ္ဗာယီ အနာဝတ္တိဓမ္မော တဿှာ လောကာ၊ သော သသင်္ခါရေန အရိယမဂ္ဂံ သဉ္ဇနေတိ ဥပရိဋ္ဌိမာနံ သံယောဇနာနံ ပဟာနာယ။ အယံ ဝုစ္စတိ ပုဂ္ဂလော သသင်္ခါရပရိနိဗ္ဗာယီ။

၄၀။ ကတမော စ ပုဂ္ဂလော ဥဒ္ဓံသောတော အကနိဋ္ဌဂါမီ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ပဉ္စန္ဒံ ဩရုတ္တာဂိယာနံ သံယောဇနာနံ ပရိက္ခယာ ဩပပါတိကော ဟောတိ၊ တတ္ထ ပရိနိဗ္ဗာယီ အနာဝတ္တိဓမ္မော တဿှာ လောကာ၊ သော အဝိဟာ စုတော အတပ္ပံ ဂစ္ဆတိ၊ အတပ္ပါ စုတော သုဒဿံ ဂစ္ဆတိ၊ သုဒဿာ စုတော သုဒဿိံ ဂစ္ဆတိ၊ သုဒဿိယာ စုတော အကနိဋ္ဌံ ဂစ္ဆတိ၊ အကနိဋ္ဌေ အရိယမဂ္ဂံ သဉ္ဇနေတိ ဥပရိဋ္ဌိမာနံ သံယောဇနာနံ ပဟာနာယ။ အယံ ဝုစ္စတိ ပုဂ္ဂလော ဥဒ္ဓံသောတော အကနိဋ္ဌဂါမီ။

၄၁။ ကတမော စ ပုဂ္ဂလော သောတာပန္နော၊ သောတာပတ္တိဖလသစ္စိ- ကိရိယာယ ပဋိပန္နော၊ တိဏ္ဍံ သံယောဇနာနံ ပဟာနာယ ပဋိပန္နော ပုဂ္ဂလော သောတာပတ္တိဖလသစ္စိကိရိယာယ ပဋိပန္နော၊ ယဿ ပုဂ္ဂလဿ တိဏ္ဍံ သံယော- ဇနာနိ ပဟိနာနိ။ အယံ ဝုစ္စတိ ပုဂ္ဂလော သောတာပန္နော။

၄၂။ ကာမရာဂဗျာပါဒါနံ တနုဘာဝါယ ပဋိပန္နော ပုဂ္ဂလော သကဒါဂါမိ- ဖလသစ္စိကိရိယာယ ပဋိပန္နော၊ ယဿ ပုဂ္ဂလဿ ကာမရာဂဗျာပါဒါ တနုဘူတာ။ အယံ ဝုစ္စတိ ပုဂ္ဂလော သကဒါဂါမီ။

၄၃။ ကာမရာဂဗျာပါဒါနံ အနဝသေသပ္ပဟာနာယ ပဋိပန္နော ပုဂ္ဂလော အနာဂါမိဖလသစ္စိကိရိယာယ ပဋိပန္နော၊ ယဿ ပုဂ္ဂလဿ ကာမရာဂဗျာပါဒါ အနဝသေသာ ပဟိနာ။ အယံ ဝုစ္စတိ ပုဂ္ဂလော အနာဂါမီ။

၄၄။ ရူပရာဂအရူပရာဂမာနဥဒ္ဓစ္စအဝိဇ္ဇာယ အနဝသေသပ္ပဟာနာယ ပဋိ- ပန္နော ပုဂ္ဂလော အရဟတ္တဖလသစ္စိကိရိယာယ ပဋိပန္နော၊ ယဿ ပုဂ္ဂလဿ

ရူပရာဂေါ အရူပရာဂေါ မာနော ဥဒ္ဓစ္စံ အဝိဇ္ဇာ အနဝသေသာ ပဟီနာ။ အယံ
ဝုစ္စတိ ပုဂ္ဂလော အရဟတာ။

ဧကကနိဒ္ဒေသော။

၂-ဒုကပုဂ္ဂလပညတ္တိ

၄၅။ ကတမော စ ပုဂ္ဂလော ကောဓနော၊ တတ္ထ ကတမော ကောဓော၊
ယော ကောဓော ကုဇ္ဈနာ ကုဇ္ဈိတတ္ထံ ဒေါသော ဒုဿနာ ဒုဿိတတ္ထံ^၁ ဗျာပတ္တိ
ဗျာပဇ္ဇနာ ဗျာပဇ္ဇိတတ္ထံ ဝိရောဓော ပဋိဝိရောဓော စဏ္ဍိတ္တံ အသုရောပေါ
အနတ္တမနတာ စိတ္တဿ၊ အယံ ဝုစ္စတိ ကောဓော။ ယဿ ပုဂ္ဂလဿ အယံ
ကောဓော အပ္ပဟီနော၊ အယံ ဝုစ္စတိ ပုဂ္ဂလော ကောဓနော။

၄၆။ ကတမော စ ပုဂ္ဂလော ဥပနာဟီ၊ တတ္ထ ကတမော ဥပနာဟော၊
ပုဗ္ဗကာလံ ကောဓော၊ အပရကာလံ ဥပနာဟော၊ ယော ဧဝရူပေါ ဥပနာဟော
ဥပနယုနာ ဥပနယိတတ္ထံ အဋ္ဌပနာ^၂ ဌပနာ သဏ္ဌပနာ အနသံသန္ဓနာ
အနပ္ပဗန္ဓနာ ဒဠိကမ္ဘံ ကောဓဿ၊ အယံ ဝုစ္စတိ ဥပနာဟော။ ယဿ ပုဂ္ဂလဿ
အယံ ဥပနာဟော အပ္ပဟီနော၊ အယံ ဝုစ္စတိ ပုဂ္ဂလော ဥပနာဟီ။

၄၇။ ကတမော စ ပုဂ္ဂလော မက္ခီ၊ တတ္ထ ကတမော မက္ခော၊ ယော
မက္ခော မက္ခာယနာ မက္ခာယိတတ္ထံ^၃ နိဋ္ဌရိယံ နိဋ္ဌရိယကမ္ဘံ၊ အယံ ဝုစ္စတိ
မက္ခော။ ယဿ ပုဂ္ဂလဿ အယံ မက္ခော အပ္ပဟီနော၊ အယံ ဝုစ္စတိ ပုဂ္ဂလော
မက္ခီ။

၄၈။ ကတမော စ ပုဂ္ဂလော ပဠာသီ၊ တတ္ထ ကတမော ပဠာသော၊ ယော
ပဠာသော ပဠာသာယနာ ပဠာသာယိတတ္ထံ ပဠာသာဟာရော ဝိဝါဒဋ္ဌာနံ
ယုဂဂ္ဂါဟော အပ္ပဋိနိဿရော၊ အယံ ဝုစ္စတိ ပဠာသော။ ယဿ ပုဂ္ဂလဿ အယံ
ပဠာသော အပ္ပဟီနော၊ အယံ ဝုစ္စတိ ပုဂ္ဂလော ပဠာသီ။

၁-ဒုဿနာ ဒုဿိတတ္ထံ (သျှာ)

၂-အာဋ္ဌပနာ (က) အဘိ ၂-၃၇၁ ပိဋ္ဌေပိ။

၃-မက္ခီယနာ မက္ခီယိတတ္ထံ (သီ)၊ မက္ခီယနာ မက္ခီယိတတ္ထံ (က)

၄၉။ ကတမော စ ပုဂ္ဂလော ဣဿုကီ၊ တတ္ထ ကတမာ ဣဿာ၊ ယာ ပရလာဘသက္ကာရဂရုကာရမာနနဝန္တနပူဇနာသု ဣဿာ ဣဿာယနာ ဣဿာ-ယိတတ္တံ ဥဿုယာ ဥဿုယနာ^၁ ဥဿုယိတတ္တံ၊ အယံ ဝုစ္စတိ ဣဿာ။ ယဿ ပုဂ္ဂလဿ အယံ ဣဿာ အပ္ပဟီနာ၊ အယံ ဝုစ္စတိ ပုဂ္ဂလော ဣဿုကီ။

၅၀။ ကတမော စ ပုဂ္ဂလော မစ္ဆရီ၊ တတ္ထ ကတမံ မစ္ဆရိယံ၊ ပဉ္စ မစ္ဆရိယာနိ အာဝါသမစ္ဆရိယံ ကုလမစ္ဆရိယံ လာဘမစ္ဆရိယံ ဝဏ္ဏမစ္ဆရိယံ ဓမ္မမစ္ဆရိယံ၊ ယံ ဇေယျံ မစ္ဆေရံ မစ္ဆရာယနာ မစ္ဆရာယိတတ္တံ ဝေဝိစ္ဆံ ကဒရိယံ ကဋ္ဌကဋ္ဌကတာ အဂ္ဂဟိတတ္တံ စိတ္တဿ၊ ဣဒံ ဝုစ္စတိ မစ္ဆရိယံ။ ယဿ ပုဂ္ဂလဿ ဣဒံ မစ္ဆရိယံ အပ္ပဟီနံ၊ အယံ ဝုစ္စတိ ပုဂ္ဂလော မစ္ဆရီ။

၅၁။ ကတမော စ ပုဂ္ဂလော သဌော၊ တတ္ထ ကတမံ သာဌေယျံ၊ ဣဓေကဇ္ဇော သဌော ဟောတိ ပရိသဌော၊ ယံ တတ္ထ သဌံ သဌတာ သာဌေယျံ ကက္ကရတာ ကက္ကရိယံ^၂ ပရိက္ခတ္တတာ ပါရိက္ခတ္တိယံ၊ ဣဒံ ဝုစ္စတိ သာဌေယျံ။ ယဿ ပုဂ္ဂလဿ ဣဒံ သာဌေယျံ အပ္ပဟီနံ၊ အယံ ဝုစ္စတိ ပုဂ္ဂလော သဌော။

၅၂။ ကတမော စ ပုဂ္ဂလော မာယာဝီ၊ တတ္ထ ကတမာ မာယာ၊ ဣဓေကဇ္ဇော ကာယေန ဒုစ္စရိတံ စရိတွာ ဝါစာယ ဒုစ္စရိတံ စရိတွာ မနသာ ဒုစ္စရိတံ စရိတွာ တဿ ပဋိစ္ဆာဒနဟေတု ပါပိကံ ဣစ္ဆံ ပဏိဒဟတိ၊ “မာ မံ ညော”တိ ဣစ္ဆတိ၊ “မာ မံ ညော”တိ သင်္ကပ္ပတိ၊ “မာ မံ ညော”တိ ဝါစံ ဘာသတိ၊ “မာ မံ ညော”တိ ကာယေန ပရက္ကမတိ၊ ယာ ဇေယျပါ မာယာ မာယာဝိတာ အစွာသရာ ဝဉ္စနာ နိကတိ ဝိကိရဏာ ပရိဟရဏာ ဂူဟနာ ပရိဂူဟနာ ဆာဒနာ ပဋိစ္ဆာဒနာ အနတ္တာနိကမ္ပံ အနာဝိကမ္ပံ ဝေါစ္ဆာဒနာ ပါပကိရိယာ၊ အယံ ဝုစ္စတိ မာယာ။ ယဿ ပုဂ္ဂလဿ အယံ မာယာ အပ္ပဟီနာ၊ အယံ ဝုစ္စတိ ပုဂ္ဂလော မာယာဝီ။

၅၃။ ကတမော စ ပုဂ္ဂလော အဟိရိကော၊ တတ္ထ ကတမံ အဟိရိကံ၊ ယံ န ဟိရိယတိ ဟိရိယိတဗ္ဗေန၊ န ဟိရိယတိ ပါပကာနံ အကုသလာနံ ဓမ္မာနံ သမာပတ္တိယာ၊ ဣဒံ ဝုစ္စတိ အဟိရိကံ။ ဣမိနာ အဟိရိကေန သမန္နာဂတော ပုဂ္ဂလော အဟိရိကော။

၁-ဥဿုယာ ဥဿုယနာ (က) အဘိ ၂-၃၇၂ ပိဋ္ဌေပိ။

၂-ကက္ကဋ္ဌတာ ကက္ကဋ္ဌိယံ (သျှာ) ဧဝံ ခုဒ္ဒကဝိဘင်္ဂဒုကနိဒ္ဒေသေပိ။

၅၄။ ကတမော စ ပုဂ္ဂလော အနောတ္တပ္ပံ၊ တတ္ထ ကတမံ အနောတ္တပ္ပံ၊ ယံ န ဩတ္တပ္ပတိ ဩတ္တပ္ပိတဗ္ဗေန၊ န ဩတ္တပ္ပတိ ပါပကာနံ အကုသလာနံ ဓမ္မာနံ သမာပတ္တိယာ၊ ဣဒံ ဝုစ္စတိ အနောတ္တပ္ပံ။ ဣမိနာ အနောတ္တပ္ပေန သမန္နာဂတော ပုဂ္ဂလော အနောတ္တပ္ပံ။

၅၅။ ကတမော စ ပုဂ္ဂလော ဒုဗ္ဗစော၊ တတ္ထ ကတမာ ဒေါဝစဿတာ၊ သဟဓမ္မိကေ ဝုစ္စမာနေ ဒေါဝစဿာယံ ဒေါဝစဿိယံ ဒေါဝစဿတာ ဝိပုဋ္ဌိ-ကုလဂ္ဂါဟိတာ ဝိပစ္စနီကသာတတာ အနာဒရိယံ အနာဒရိယတာ အဂါရဝတာ အပ္ပတိဿဝတာ၊ အယံ ဝုစ္စတိ ဒေါဝစဿတာ။ ဣမာယ ဒေါဝစဿတာယ သမန္နာဂတော ပုဂ္ဂလော ဒုဗ္ဗစော။

၅၆။ ကတမော စ ပုဂ္ဂလော ပါပမိတ္တော၊ တတ္ထ ကတမာ ပါပမိတ္တတာ၊ ယေ တေ ပုဂ္ဂလာ အဿဒ္ဓါ ဒုဿီလာ အပ္ပဿတာ မစ္ဆရိနော ဒုပ္ပညာ၊ ယာ တေသံ သေဝနာ နိသေဝနာ သံသေဝနာ ဘဇနာ သမ္ဘဇနာ ဘတ္တိ သမ္ဘတ္တိ သမ္ပ-ဝင်္ဂတာ၊ အယံ ဝုစ္စတိ ပါပမိတ္တတာ။ ဣမာယ ပါပမိတ္တတာယ သမန္နာဂတော ပုဂ္ဂလော ပါပမိတ္တော။

၅၇။ ကတမော စ ပုဂ္ဂလော ဣန္ဒြိယေသု အဂုတ္တဒ္ဓါရော၊ တတ္ထ ကတမာ ဣန္ဒြိယေသု အဂုတ္တဒ္ဓါရတာ၊ ဣဓေကဇ္ဇော ပုဂ္ဂလော စက္ခုနာ ရူပံ ဒိဿာ နိမိတ္တဂ္ဂါဟိ ဟောတိ အနုဗျဉ္ဇနဂ္ဂါဟိ၊ ယတွာဓိကရဏမေန စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အန္ဓာဿဝေယျံ၊ တဿ သံဝရာယ န ပဋိပဇ္ဇတိ၊ န ရက္ခတိ စက္ခုန္ဒြိယံ၊ စက္ခုန္ဒြိယေ န သံဝရံ အာပဇ္ဇတိ။ သောတေန သဒ္ဓံ သုတွာ။ပ။ ဃာနေန ဂန္တံ ဃာယိတွာ။ပ။ ဇိဝှါယ ရသံ သာယိတွာ။ပ။ ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ။ပ။ မနသာ ဓမ္မံ ဝိညာယ နိမိတ္တဂ္ဂါဟိ ဟောတိ အနုဗျဉ္ဇနဂ္ဂါဟိ၊ ယတွာဓိကရဏမေန မနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အန္ဓာဿဝေယျံ၊ တဿ သံဝရာယ န ပဋိပဇ္ဇတိ၊ န ရက္ခတိ မနိန္ဒြိယံ၊ မနိန္ဒြိယေ န သံဝရံ အာပဇ္ဇတိ၊ ယာ ဣမေသံ ဆန္တံ ဣန္ဒြိယာနံ အဂုတ္တိ အဂေါပနာ အနာရက္ခော အသံဝရော၊ အယံ ဝုစ္စတိ ဣန္ဒြိယေသု အဂုတ္တဒ္ဓါရတာ။ ဣမာယ ဣန္ဒြိယေသု အဂုတ္တဒ္ဓါရတာယ သမန္နာဂတော ပုဂ္ဂလော ဣန္ဒြိယေသု အဂုတ္တဒ္ဓါရော။

၅၈။ ကတမော စ ပုဂ္ဂလော ဘောဇနေ အမတ္တည၊ တတ္ထ ကတမာ ဘောဇနေ အမတ္တညတာ၊ ဣဓေကဇ္ဇော ပုဂ္ဂလော အပ္ပဋိသင်္ခါ အယောနိသော

အာဟာရုံ အာဟာရေတိ ဒဝါယ မဒါယ မဏ္ဍနာယ ဝိဘူသနာယ၊ ယာ တတ္ထ အသန္တိဋ္ဌိတာ အမတ္တညုတာ အပ္ပဋိသင်္ခါ ဘောဇ္ဇေ၊ အယံ ဝုစ္စတိ ဘောဇ္ဇေ အမတ္တညုတာ။ ဣမာယ ဘောဇ္ဇေ အမတ္တညုတာယ သမန္နာဂတော ပုဂ္ဂလော ဘောဇ္ဇေ အမတ္တညု။

၅၉။ ကတမော စ ပုဂ္ဂလော မုဋ္ဌဿတိ၊ တတ္ထ ကတမံ မုဋ္ဌဿန္တံ၊ ယာ
အဿတိ အနနဿတိ အပ္ပဋ္ဌိဿတိ အဿတိ အဿရဏတာ အဓာရဏတာ
ပိလာပနတာ သမ္ပုသနတာ၊ ဣဒံ ဂုစ္စတိ မုဋ္ဌဿန္တံ။ ဣမိနာ မုဋ္ဌဿစ္စေန
သမန္နာဂတော ပုဂ္ဂလော မုဋ္ဌဿတိ။

၆၀။ ကတမော စ ပုဂ္ဂလော အသမ္မဇာနော၊ တတ္ထ ကတမံ အသမ္မဇေ၊ ယံ အညာဏံ အဒဿနံ အနဘိသမယော အနနဗောဓော အသမ္မောဓော အပ္ပဋ္ဌိ-
ဝေဓော အသင်္ဂါဟဏာ အပရိယောဂါဟဏာ^၁ အသမပေက္ခဏာ အပစ္စ-
ဝေက္ခဏာ အပစ္စက္ခကမ္မံ ဒုမ္မေန္တံ ဗာလျံ အသမ္မဇေ မောဟော ပမောဟော
သမ္မောဟော အဝိဇ္ဇာ အဝိဇ္ဇောယော အဝိဇ္ဇာယောဂေါ အဝိဇ္ဇာနုသယော
အဝိဇ္ဇာပရိယုဋ္ဌာနံ အဝိဇ္ဇာလင်္ဂိ မောဟော အကုသလမူလံ၊ ဣဒံ ပုစ္စတိ
အသမ္မဇေ။ ဣမိနာ အသမ္မဇေညေန သမန္တာဂတော ပုဂ္ဂလော အသမ္မဇာနော။

၆၁။ ကတမော စ ပုဂ္ဂလော သီလဝိပဇ္ဇော၊ တတ္ထ ကတမာ သီလဝိပတ္တိ၊
ကာယိကော ဝီတိက္ကမော ဝါစသိကော ဝီတိက္ကမော ကာယိကဝါစသိကော
ဝီတိက္ကမော၊ အယံ ဂုဇ္ဈတိ သီလဝိပတ္တိ။ သဗ္ဗမ္ပိ ဒုဿိလျံ သီလဝိပတ္တိ။ ဣမာယ
သီလဝိပတ္တိယာ သမန္နာဂတော ပုဂ္ဂလော သီလဝိပဇ္ဇော။

၆၂။ ကတမော စ ပုဂ္ဂလော ဒိဋ္ဌိဝိပနော၊ တတ္ထ ကတမာ ဒိဋ္ဌိဝိပတ္တိ၊ “နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဉ္ဇံ၊ နတ္ထိ ဟုတံ၊ နတ္ထိ သုကတဒုက္ကဋ္ဌာနံ^၂၊ ကမ္မာနံ ဖလံ ဝိပါကော၊ နတ္ထိ အယံ လောကော၊ နတ္ထိ ပရော လောကော၊ နတ္ထိ မာတာ၊ နတ္ထိ ပိတာ၊ နတ္ထိ သတ္တာ ဩပပါတိကာ၊ နတ္ထိ လောကေ သမဏဗြာဟ္မဏာ သမ္မဂ္ဂတာ^၃၊ သမ္မာပဋိ- ပနာ၊ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္စိကတွာ ပဝေဒေန္တိ”တိ၊ ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ ဒိဋ္ဌိဂဟနံ ဒိဋ္ဌိကန္တာရော ဒိဋ္ဌိဝိသု- ကာယိကံ ဒိဋ္ဌိဝိပ္ပန္နိတံ ဒိဋ္ဌိသံယောဇနံ ဂါဟော ပဋိဂ္ဂါဟော အဘိနိဝေသော ပရာမာသော ကုမ္မဋ္ဌေါ မိစ္ဆာပထော မိစ္ဆတ္ထံ တိတ္ထာယတနံ ဝိပရိယာသဂ္ဂါဟော^၄၊

၁-အသံဂါဟနာ အပရိယောဂါဟနာ (သီ၊သျှ၊က)

၂-သုကဋ္ဌဒက္ခဏာနံ (သိ)

၃-သမဂ္ဂတာ(က)

၄-ဝိပရိယေသသင်္ဂါဟော (သဗ္ဗတ္ထ) ပဒသိဒ္ဓိ စိန္တေတဗ္ဗာ။

အယံ ဝုစ္စတိ ဒိဋ္ဌိဝိပတ္တိ။ သဗ္ဗာပိ မိစ္ဆာဒိဋ္ဌိ ဒိဋ္ဌိဝိပတ္တိ။ ဣမာယ ဒိဋ္ဌိဝိပတ္တိယာ သမန္နာဂတော ပုဂ္ဂလော ဒိဋ္ဌိဝိပဇ္ဇော။

၆၃။ ကတမော စ ပုဂ္ဂလော အဇ္ဈတ္တသံယောဇနော၊ ယဿ ပုဂ္ဂလဿ ပဉ္စောရမ္ဘာဂိယာနိ သံယောဇနာနိ အပ္ပဟီနာနိ၊ အယံ ဝုစ္စတိ ပုဂ္ဂလော အဇ္ဈတ္တသံယောဇနော။

၆၄။ ကတမော စ ပုဂ္ဂလော ဗဟိဒ္ဓါသံယောဇနော၊ ယဿ ပုဂ္ဂလဿ ပဉ္စဒ္ဓမ္မာဂိယာနိ သံယောဇနာနိ အပ္ပဟီနာနိ၊ အယံ ဝုစ္စတိ ပုဂ္ဂလော ဗဟိဒ္ဓါသံယောဇနော။

၆၅။ ကတမော စ ပုဂ္ဂလော အက္ခောဓနော၊ တတ္ထ ကတမော ကောဓော၊ ယော ကောဓော ကုဇ္ဈနာ ကုဇ္ဈိတတ္ထံ ဒေါသော ဒုဿနာ ဒုဿိတတ္ထံ ဗျာပတ္တိ ဗျာပဇ္ဇနာ ဗျာပဇ္ဇိတတ္ထံ ဝိရောဓော ပဋိဝိရောဓော စက္ခုက္ကံ အသုရောပေါ အနတ္တမနတာ စိတ္တဿ၊ အယံ ဝုစ္စတိ ကောဓော။ ယဿ ပုဂ္ဂလဿ အယံ ကောဓော ပဟီနော၊ အယံ ဝုစ္စတိ ပုဂ္ဂလော အက္ခောဓနော။

၆၆။ ကတမော စ ပုဂ္ဂလော အနုပနာဟီ၊ တတ္ထ ကတမော ဥပနာဟော၊ ပုဗ္ဗကာလံ ကောဓော၊ အပရကာလံ ဥပနာဟော၊ ယော ဇေဝရူပေါ ဥပနာဟော ဥပနယုနာ ဥပနယိတတ္ထံ အဋ္ဌပနာ ဌပနာ သဏ္ဌပနာ အနုသံသန္တနာ အနုပ္ပဗန္ဓနာ ဒဠိကမ္ပံ ကောဓဿ၊ အယံ ဝုစ္စတိ ဥပနာဟော။ ယဿ ပုဂ္ဂလဿ အယံ ဥပနာဟော ပဟီနော၊ အယံ ဝုစ္စတိ ပုဂ္ဂလော အနုပနာဟီ။

၆၇။ ကတမော စ ပုဂ္ဂလော အမက္ခိ၊ တတ္ထ ကတမော မက္ခော၊ ယော မက္ခော မက္ခာယနာ မက္ခာယိတတ္ထံ နိဋ္ဌရိယံ နိဋ္ဌရိယကမ္ပံ၊ အယံ ဝုစ္စတိ မက္ခော။ ယဿ ပုဂ္ဂလဿ အယံ မက္ခော ပဟီနော၊ အယံ ဝုစ္စတိ ပုဂ္ဂလော အမက္ခိ။

၆၈။ ကတမော စ ပုဂ္ဂလော အပဠာသီ၊ တတ္ထ ကတမော ပဠာသော၊ ယော ပဠာသော ပဠာသာယနာ ပဠာသာယိတတ္ထံ ပဠာသာဟာရော ဝိဝါဒဋ္ဌာနံ ယုဂဂ္ဂါဟော အပ္ပဋိနိဿရော၊ အယံ ဝုစ္စတိ ပဠာသော။ ယဿ ပုဂ္ဂလဿ အယံ ပဠာသော ပဟီနော၊ အယံ ဝုစ္စတိ ပုဂ္ဂလော အပဠာသီ။

၆၉။ ကတမော စ ပုဂ္ဂလော အနိဿကီ၊ တတ္ထ ကတမာ ဣဿာ၊ ယာ ပရလာဘသက္ကာရဂရကာရမာနနဝန္တနပူဇနာသု ဣဿာ ဣဿာယနာ ဣဿာယိတတ္တံ ဥဿယာ ဥဿယနာ ဥဿယိတတ္တံ၊ အယံ ဝုစ္စတိ ဣဿာ။ ယဿ ပုဂ္ဂလဿ အယံ ဣဿာ ပဟိနာ၊ အယံ ဝုစ္စတိ ပုဂ္ဂလော အနိဿကီ။

၇၀။ ကတမော စ ပုဂ္ဂလော အမစ္ဆရီ၊ တတ္ထ ကတမံ မစ္ဆရိယံ၊ ပဉ္စ မစ္ဆရိယာနိ အာဝါသမစ္ဆရိယံ ကုလမစ္ဆရိယံ လာဘမစ္ဆရိယံ ဝဏ္ဏမစ္ဆရိယံ ဓမ္မမစ္ဆရိယံ၊ ယံ ဇေယျာပိ မစ္ဆေရံ မစ္ဆရာယနာ မစ္ဆရာယိတတ္တံ ဝေဝိစ္ဆံ ကဒရိယံ ကဋ္ဌကဉ္စကတာ အဂ္ဂဟိတတ္တံ စိတ္တဿ၊ ဣဒံ ဝုစ္စတိ မစ္ဆရိယံ။ ယဿ ပုဂ္ဂလဿ ဣဒံ မစ္ဆရိယံ ပဟိနာ၊ အယံ ဝုစ္စတိ ပုဂ္ဂလော အမစ္ဆရီ။

၇၁။ ကတမော စ ပုဂ္ဂလော အသဋ္ဌော၊ တတ္ထ ကတမံ သာဋ္ဌေယျံ၊ ဣဓေကဇ္ဇော သဋ္ဌော ဟောတိ ပရိသဋ္ဌော၊ ယံ တတ္ထ သဋ္ဌံ သဋ္ဌတာ သာဋ္ဌေယျံ ကက္ကရတာ ကက္ကရိယံ ပရိက္ခတ္တတာ ပါရိက္ခတ္တိယံ၊ ဣဒံ ဝုစ္စတိ သာဋ္ဌေယျံ။ ယဿ ပုဂ္ဂလဿ ဣဒံ သာဋ္ဌေယျံ ပဟိနာ၊ အယံ ဝုစ္စတိ ပုဂ္ဂလော အသဋ္ဌော။

၇၂။ ကတမော စ ပုဂ္ဂလော အမာယာဝီ၊ တတ္ထ ကတမာ မာယာ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ကာယေန ဒုစ္စရိတံ စရိတွာ ဝါစာယ ဒုစ္စရိတံ စရိတွာ မနသာ ဒုစ္စရိတံ စရိတွာ တဿ ပဋိစ္ဆာဒနဟေတု ပါပိကံ ဣစ္ဆံ ပဏိဒဟတိ၊ “မာ မံ ဧညာ”တိ ဣစ္ဆတိ၊ “မာ မံ ဧညာ”တိ သင်္ကပ္ပတိ၊ “မာ မံ ဧညာ”တိ ဝါစံ ဘာသတိ၊ “မာ မံ ဧညာ”တိ ကာယေန ပရက္ကမတိ၊ ယာ ဇေယျာပိ မာယာ မာယာဝိတာ အစွာသရာ ဝဉ္စနာ နိကတိ ဝိကိရဏာ ပရိဟရဏာ ဂူဟနာ ပရိဂူဟနာ ဆာဒနာ ပဋိစ္ဆာဒနာ အနုတ္တာနိကမ္ပံ အနာဝိကမ္ပံ ဝေါစ္ဆာဒနာ ပါပကိရိယာ၊ အယံ ဝုစ္စတိ မာယာ။ ယဿ ပုဂ္ဂလဿ အယံ မာယာ ပဟိနာ၊ အယံ ဝုစ္စတိ ပုဂ္ဂလော အမာယာဝီ။

၇၃။ ကတမော စ ပုဂ္ဂလော ဟိရိမာ၊ တတ္ထ ကတမာ ဟိရိ၊ ယံ ဟိရိယတိ ဟိရိယိတဗ္ဗေန၊ ဟိရိယတိ ပါပကာနံ အကုသလာနံ ဓမ္မာနံ သမာပတ္တိယာ၊ အယံ ဝုစ္စတိ ဟိရိ၊ ဣမာယ ဟိရိယာ သမန္နာဂတော ပုဂ္ဂလော ဟိရိမာ။

၇၄။ ကတမော စ ပုဂ္ဂလော ဩတ္တပ္ပီ၊ တတ္ထ ကတမံ ဩတ္တပ္ပံ၊ ယံ ဩတ္တပ္ပတိ ဩတ္တပ္ပိတဗ္ဗေန၊ ဩတ္တပ္ပတိ ပါပကာနံ အကုသလာနံ ဓမ္မာနံ သမာပတ္တိယာ၊ ဣဒံ ဝုစ္စတိ ဩတ္တပ္ပံ။ ဣမိနာ ဩတ္တပ္ပေန သမန္နာဂတော ပုဂ္ဂလော ဩတ္တပ္ပီ။

၇၅။ ကတမော စ ပုဂ္ဂလော သုဝဏော၊ တတ္ထ ကတမာ သောဝစဿတာ၊ သဟဓမ္မိကေ ဝုစ္စမာနေ သောဝစဿာယံ သောဝစဿိယံ သောဝစဿတာ၊ အဝိပ္ပဋိကုလဂ္ဂါဟိတာ၊ အဝိပစ္စနီကသာတတာ သာဒရိယံ သာဒရိယတာ သဂါရဝတာ သပ္ပတိဿဝတာ၊ အယံ ဝုစ္စတိ သောဝစဿတာ။ ဣမာယ သောဝစဿတာယ သမန္နာဂတော ပုဂ္ဂလော သုဝဏော။

၇၆။ ကတမော စ ပုဂ္ဂလော ကလျာဏမိတ္တော၊ တတ္ထ ကတမာ ကလျာဏမိတ္တတာ၊ ယေ တေ ပုဂ္ဂလာ သဒ္ဓါ သီလဝန္တော ဗဟုဿတာ စာဂဝန္တော ပညဝန္တော၊ ယာ တေသံ သေဝနာ နိသေဝနာ သံသေဝနာ ဘဇနာ သမ္ဘဇနာ ဘတ္တိ သမ္ဘတ္တိ သမ္ဘဝင်္ဂတာ၊ အယံ ဝုစ္စတိ ကလျာဏမိတ္တတာ။ ဣမာယ ကလျာဏမိတ္တတာယ သမန္နာဂတော ပုဂ္ဂလော ကလျာဏမိတ္တော။

၇၇။ ကတမော စ ပုဂ္ဂလော ဣန္ဒြိယေသု ဂုတ္တဒ္ဓါရော၊ တတ္ထ ကတမာ ဣန္ဒြိယေသု ဂုတ္တဒ္ဓါရတာ၊ ဣဓေကဇ္ဇော ပုဂ္ဂလော စက္ခုနာ ရူပံ ဒိသ္မာ န နိမိတ္တဂ္ဂါဟိ ဟောတိ နာနုဗျဉ္စနဂ္ဂါဟိ၊ ယတွာဓိကရဏမေန စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အန္တာဿဝေယျံ၊ တဿ သံဝရာယ ပဋိပဇ္ဇတိ၊ ရက္ခတိ စက္ခုန္ဒြိယံ၊ စက္ခုန္ဒြိယေ သံဝရံ အာပဇ္ဇတိ။ သောတေန သဒ္ဓံ သုတွာ။ပ။ ဃာနေန ဂန္ဓံ ဃာယိတွာ။ပ။ ဇိဝှိယ ရသံ သာယိတွာ။ပ။ ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ။ပ။ မနသာ ဓမ္မံ ဝိညာယ န နိမိတ္တဂ္ဂါဟိ ဟောတိ နာနုဗျဉ္စနဂ္ဂါဟိ၊ ယတွာဓိကရဏမေန မနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အန္တာဿဝေယျံ၊ တဿ သံဝရာယ ပဋိပဇ္ဇတိ၊ ရက္ခတိ မနိန္ဒြိယံ၊ မနိန္ဒြိယေ သံဝရံ အာပဇ္ဇတိ။ ယာ ဣမေသံ ဆန္ဒံ ဣန္ဒြိယာနံ ဂုတ္တိ ဂေါပနာ အာရက္ခော သံဝရော၊ အယံ ဝုစ္စတိ ဣန္ဒြိယေသု ဂုတ္တဒ္ဓါရတာ။ ဣမာယ ဣန္ဒြိယေသု ဂုတ္တဒ္ဓါရတာယ သမန္နာဂတော ပုဂ္ဂလော ဣန္ဒြိယေသု ဂုတ္တဒ္ဓါရော။

၇၈။ ကတမော စ ပုဂ္ဂလော ဘောဇနေ မတ္တည၊ တတ္ထ ကတမာ ဘောဇနေ မတ္တညတာ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ပဋိသင်္ခါ ယောနိသော အာဟာရံ အာဟာရေတိ နေဝ ဒဝါယ န မဒါယ န မဏ္ဍနာယ န ဝိဘူသနာယ ယာဝဒေဝ ဣမဿ ကာယဿ ဌိတိယာ ယာပနာယ ဝိဟိသုပရတိယာ ဗြဟ္မစရိယာနုဂ္ဂဟာယ၊ ဣတိ ပုရာဏဉ္စ ဝေဒနံ ပဋိဟင်္ခါမိ၊ နဝဉ္စ ဝေဒနံ န ဥပ္ပါဒေဿာမိ၊ ယာတြာ စ မေ ဘဝိဿတိ အနဝဇ္ဇတာ စ ဖာသုဝိဟာရော စာတိ။ ယာ တတ္ထ သန္တုဋ္ဌိတာ

မတ္တညုတာ ပဋိသင်္ခါ ဘောဇနေ၊ အယံ ဝုစ္စတိ ဘောဇနေ မတ္တညုတာ။ ဣမာယ ဘောဇနေ မတ္တညုတာယ သမန္နာဂတော ပုဂ္ဂလော ဘောဇနေ မတ္တညု။

၇၉။ ကတမော စ ပုဂ္ဂလော ဥပဋ္ဌိတဿတိ၊ တတ္ထ ကတမာ သတိ၊ ယာ သတိ အနုဿတိ ပဋိဿတိ သတိ သရဏတာ ဓာရဏတာ အပိလာပနတာ အသမ္ပုသနတာ သတိ သတိန္ဒြိယံ သတိဗလံ သမ္မာသတိ၊ အယံ ဝုစ္စတိ သတိ။ ဣမာယ သတိယာ သမန္နာဂတော ပုဂ္ဂလော ဥပဋ္ဌိတဿတိ။

၈၀။ ကတမော စ ပုဂ္ဂလော သမ္ပဇာနော၊ တတ္ထ ကတမံ သမ္ပဇေ၊ ယာ ပညာ ပဇာနနာ ဝိစယော ပဝိစယော ဓမ္မဝိစယော သလ္လက္ခဏာ ဥပလက္ခဏာ ပစ္စုပ္ပန်ပလက္ခဏာ ပဏ္ဍိတံ ကောသလံ နေပုညံ ဝောဗျာ စိန္တာ ဥပပရိက္ခာ ဘူရိ မေဓာ ပရိဏာယိကာ ဝိပဿနာ သမ္ပဇေ ပတောဒေါ ပညာ ပညိန္ဒြိယံ ပညာဗလံ ပညာသတ္တံ ပညာပါသာဒေါ ပညာအာလောကော ပညာ-
ဩဘာသော ပညာပဇ္ဇောတော ပညာရတနံ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ ဝုစ္စတိ သမ္ပဇေ။ ဣမိနာ သမ္ပဇေနေ သမန္နာဂတော ပုဂ္ဂလော သမ္ပဇာနော။

၈၁။ ကတမော စ ပုဂ္ဂလော သီလသမ္ပန္နော၊ တတ္ထ ကတမာ သီလသမ္ပဒါ၊ ကာယိကော အဝီတိက္ကမော ဝါစသိကော အဝီတိက္ကမော ကာယိကဝါစသိကော အဝီတိက္ကမော၊ အယံ ဝုစ္စတိ သီလသမ္ပဒါ၊ သဗ္ဗောပိ သီလသံဝရော သီလသမ္ပဒါ။ ဣမာယ သီလသမ္ပဒါယ သမန္နာဂတော ပုဂ္ဂလော သီလသမ္ပန္နော။

၈၂။ ကတမော စ ပုဂ္ဂလော ဒိဋ္ဌိသမ္ပန္နော၊ တတ္ထ ကတမာ ဒိဋ္ဌိသမ္ပဒါ၊ “အတ္ထိ ဒိန္နံ၊ အတ္ထိ ယိဋ္ဌံ၊ အတ္ထိ ဟုတံ၊ အတ္ထိ သုကတဒုက္ကဋ္ဌာနံ ကမ္မာနံ ဖလံ ဝိပါကော၊ အတ္ထိ အယံ လောကော၊ အတ္ထိ ပရော လောကော၊ အတ္ထိ မာတာ၊ အတ္ထိ ပိတာ၊ အတ္ထိ သတ္တာ ဩပပါတိကာ၊ အတ္ထိ လောကေ သမဏဗြာဟ္မဏာ သမ္ပဂ္ဂတာ သမ္မာပဋိပန္နာ၊ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္စိကတွာ ပဝေဒေန္တိ”တိ၊ ယာ ဧဝရူပါ ပညာ ပဇာနနာ။ပ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ အယံ ဝုစ္စတိ ဒိဋ္ဌိသမ္ပဒါ၊ သဗ္ဗောပိ သမ္မာဒိဋ္ဌိ ဒိဋ္ဌိသမ္ပဒါ။ ဣမာယ ဒိဋ္ဌိသမ္ပဒါယ သမန္နာဂတော ပုဂ္ဂလော ဒိဋ္ဌိသမ္ပန္နော။

၈၃။ ကတမေ ဒွေ ပုဂ္ဂလာ ဒုလ္လဘာ လောကသ္မိံ၊ ယော စ ပုဗ္ဗကာရီ၊ ယော စ ကတညု ကတဝေဒိ။ ဣမေ ဒွေ ပုဂ္ဂလာ ဒုလ္လဘာ လောကသ္မိံ။

၈၄။ ကတမေ ခွေ ပုဂ္ဂလာ ဒုတ္တပ္ပယာ၊ ယော စ လဒ္ဓံ လဒ္ဓံ နိက္ခိပတိ၊ ယော စ လဒ္ဓံ လဒ္ဓံ ဝိဿဇ္ဇေတိ။ ဣမေ ခွေ ပုဂ္ဂလာ ဒုတ္တပ္ပယာ။

၈၅။ ကတမေ ခွေ ပုဂ္ဂလာ သုတပ္ပယာ၊ ယော စ လဒ္ဓံ လဒ္ဓံ န နိက္ခိပတိ၊ ယော စ လဒ္ဓံ လဒ္ဓံ န ဝိဿဇ္ဇေတိ။ ဣမေ ခွေ ပုဂ္ဂလာ သုတပ္ပယာ။

၈၆။ ကတမေသံ ဒွိန္ဒံ ပုဂ္ဂလာနံ အာသဝါ ဝဗုန္တိ၊ ယော စ န ကုက္ကုစ္စာယိ-
တဗ္ဗံ ကုက္ကုစ္စာယတိ၊ ယော စ ကုက္ကုစ္စာယိတဗ္ဗံ န ကုက္ကုစ္စာယတိ။ ဣမေသံ ဒွိန္ဒံ
ပုဂ္ဂလာနံ အာသဝါ ဝဗုန္တိ။

၈၇။ ကတမေသံ ဒွိန္ဒံ ပုဂ္ဂလာနံ အာသဝါ န ဝဗုန္တိ၊ ယော စ န
ကုက္ကုစ္စာယိတဗ္ဗံ န ကုက္ကုစ္စာယတိ၊ ယော စ ကုက္ကုစ္စာယိတဗ္ဗံ ကုက္ကုစ္စာယတိ။
ဣမေသံ ဒွိန္ဒံ ပုဂ္ဂလာနံ အာသဝါ န ဝဗုန္တိ။

၈၈။ ကတမော စ ပုဂ္ဂလော ဟိနာဓိမုတ္တော၊ ဣဓေကဇ္ဇော ပုဂ္ဂလော
ဒုဿီလော ဟောတိ ပါပဓမ္မော၊ သော အညံ ဒုဿီလံ ပါပဓမ္မံ သေဝတိ ဘဇေတိ
ပယိရပါသတိ၊ အယံ ဝုစ္စတိ ပုဂ္ဂလော ဟိနာဓိမုတ္တော။

၈၉။ ကတမော စ ပုဂ္ဂလော ပဏီတာဓိမုတ္တော၊ ဣဓေကဇ္ဇော ပုဂ္ဂလော
သီလဝါ ဟောတိ ကလျာဏဓမ္မော၊ သော အညံ သီလဝန္တံ ကလျာဏဓမ္မံ
သေဝတိ ဘဇေတိ ပယိရပါသတိ၊ အယံ ဝုစ္စတိ ပုဂ္ဂလော ပဏီတာဓိမုတ္တော။

၉၀။ ကတမော စ ပုဂ္ဂလော တိတ္တော၊ ပစ္စေကသမ္ပုဒ္ဓါ^၁ ယေ စ တထာ-
ဂတဿ သာဝကာ အရဟန္တာ တိတ္တာ။ သမ္မာသမ္ပုဒ္ဓေါ တိတ္တော စ
တပေတာ စ^၂။

ဒုကနိဒ္ဒေသော။

၃-တိကပုဂ္ဂလပညတ္တိ

၉၁။ ကတမော စ ပုဂ္ဂလော နိရာသော၊ ဣဓေကဇ္ဇော ပုဂ္ဂလော ဒုဿီလော
ဟောတိ ပါပဓမ္မော အသုစိ သင်္ကံသရသမာစာရော ပဋိစ္ဆန္နကမ္မန္တော

၁-ပစ္စေကဗုဒ္ဓေါ (သိ)

၂-တပေတာ စ၊ အယံ ဝုစ္စတိ ပုဂ္ဂလော တိတ္တော (သိ)

အဿမဏော သမဏပဋိညော အဗြဟ္မစာရိ ဗြဟ္မစာရိပဋိညော အန္တောပူတိ အဝဿုတော ကသမ္ပုဇာတော၊ သော သုဏာတိ “ဣတ္ထန္နာမော ကိရ ဘိက္ခု အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္စိကတွာ ဥပသမ္ပဇ္ဇေ ဝိဟရတိ”တိ၊ တဿ န ဧဝံ ဟောတိ “ကုဒါဿု နာမာဟမ္မိ အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္စိကတွာ ဥပသမ္ပဇ္ဇေ ဝိဟရိဿာမိ”တိ။ အယံ ဝုစ္စတိ ပုဂ္ဂလော နိရာသော။

၉၂။ ကတမော စ ပုဂ္ဂလော အာသံသော၊ ဣဓေကဇ္ဇော ပုဂ္ဂလော သီလဝါ ဟောတိ ကလျာဏဓမ္မော၊ သော သုဏာတိ “ဣတ္ထန္နာမော ကိရ ဘိက္ခု အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္စိကတွာ ဥပသမ္ပဇ္ဇေ ဝိဟရတိ”တိ၊ တဿ ဧဝံ ဟောတိ “ကုဒါဿု နာမာဟမ္မိ အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္စိကတွာ ဥပသမ္ပဇ္ဇေ ဝိဟရိဿာမိ”တိ။ အယံ ဝုစ္စတိ ပုဂ္ဂလော အာသံသော။

၉၃။ ကတမော စ ပုဂ္ဂလော ဝိဂတာသော၊ ဣဓေကဇ္ဇော ပုဂ္ဂလော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္စိကတွာ ဥပသမ္ပဇ္ဇေ ဝိဟရတိ၊ သော သုဏာတိ “ဣတ္ထန္နာမော ကိရ ဘိက္ခု အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္စိကတွာ ဥပသမ္ပဇ္ဇေ ဝိဟရတိ”တိ၊ တဿ န ဧဝံ ဟောတိ “ကုဒါဿု နာမာဟမ္မိ အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္စိကတွာ ဥပသမ္ပဇ္ဇေ ဝိဟရိဿာမိ”တိ။ တံ ကိဿ ဟေတု၊ ယာ ဟိဿ ပုဗ္ဗေ အဝိမုတ္တဿ ဝိမုတ္တာဿ၊ သာ ပဋိပ္ပဿဒ္ဓါ၊ အယံ ဝုစ္စတိ ပုဂ္ဂလော ဝိဂတာသော။

၉၄။ တတ္ထ ကတမေ တယော ဂိလာနူပမာ ပုဂ္ဂလော။ တယော ဂိလာနာ— ဣဓေကဇ္ဇော ဂိလာနော လဘန္တော ဝါ သပ္ပါယာနိ ဘောဇနာနိ အလဘန္တော ဝါ သပ္ပါယာနိ ဘောဇနာနိ လဘန္တော ဝါ သပ္ပါယာနိ ဘောသဇ္ဇာနိ အလဘန္တော ဝါ သပ္ပါယာနိ ဘောသဇ္ဇာနိ လဘန္တော ဝါ ပတိရူပံ ဥပဋ္ဌာကံ အလဘန္တော ဝါ ပတိရူပံ ဥပဋ္ဌာကံ နေဝ ဝုဋ္ဌာတိ တမှာ အာဗာဓာ။ (၁)

ဣဓ ပနေကဇ္ဇော ဂိလာနော လဘန္တော ဝါ သပ္ပါယာနိ ဘောဇနာနိ အလဘန္တော ဝါ သပ္ပါယာနိ ဘောဇနာနိ လဘန္တော ဝါ သပ္ပါယာနိ

ဘောသဇ္ဇာနိ အလဘန္တော ဝါ သပ္ပိယာနိ ဘောသဇ္ဇာနိ လဘန္တော ဝါ ပတိရူပံ ဥပဋ္ဌာကံ အလဘန္တော ဝါ ပတိရူပံ ဥပဋ္ဌာကံ ဝုဋ္ဌာတိ တမှာ အာဗာဓာ။ (၂)

ဣဓ ပနေကဇ္ဇော ဂိလာနော လဘန္တော သပ္ပိယာနိ ဘောဇ္ဇာနိ နော အလဘန္တော၊ လဘန္တော သပ္ပိယာနိ ဘောသဇ္ဇာနိ နော အလဘန္တော၊ လဘန္တော ပတိရူပံ ဥပဋ္ဌာကံ နော အလဘန္တော ဝုဋ္ဌာတိ တမှာ အာဗာဓာ။ (၃)

တတြ ယွာယံ ဂိလာနော လဘန္တော သပ္ပိယာနိ ဘောဇ္ဇာနိ နော အလဘန္တော၊ လဘန္တော သပ္ပိယာနိ ဘောသဇ္ဇာနိ နော အလဘန္တော၊ လဘန္တော ပတိရူပံ ဥပဋ္ဌာကံ နော အလဘန္တော ဝုဋ္ဌာတိ တမှာ အာဗာဓာ။ ဣမံ ဂိလာနံ ပဋိစ္စ ဘဂဝတာ ဂိလာနဘတ္တံ အနုညာတံ၊ ဂိလာနဘောသဇ္ဇံ အနုညာတံ၊ ဂိလာနုပဋ္ဌာကော အနုညာတော၊ ဣမဉ္စ ပန ဂိလာနံ ပဋိစ္စ အညေပိ ဂိလာနာ ဥပဋ္ဌာတဗ္ဗာ။

ဧဝမေဝံ^၁ တယော ဂိလာနုပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ တယော၊ ဣဓေကဇ္ဇော ပုဂ္ဂလော လဘန္တော ဝါ တထာဂတံ ဒဿနာယ အလဘန္တော ဝါ တထာဂတံ ဒဿနာယ၊ လဘန္တော ဝါ တထာဂတပွဝေဒိတံ ဓမ္မဝိနယံ သဝဏာယ အလဘန္တော ဝါ တထာဂတပွဝေဒိတံ ဓမ္မဝိနယံ သဝဏာယ နေဝ ဩက္ကမတိ နိယာမံ ကုသလေသု ဓမ္မေသု သမ္ပတ္တံ။ (၁)

ဣဓ ပနေကဇ္ဇော ပုဂ္ဂလော လဘန္တော ဝါ တထာဂတံ ဒဿနာယ အလဘန္တော ဝါ တထာဂတံ ဒဿနာယ၊ လဘန္တော ဝါ တထာဂတပွဝေဒိတံ ဓမ္မဝိနယံ သဝဏာယ အလဘန္တော ဝါ တထာဂတပွဝေဒိတံ ဓမ္မဝိနယံ သဝဏာယ ဩက္ကမတိ နိယာမံ ကုသလေသု ဓမ္မေသု သမ္ပတ္တံ။ (၂)

ဣဓ ပနေကဇ္ဇော ပုဂ္ဂလော လဘန္တော တထာဂတံ ဒဿနာယ နော အလဘန္တော၊ လဘန္တော တထာဂတပွဝေဒိတံ ဓမ္မဝိနယံ သဝဏာယ နော အလဘန္တော ဩက္ကမတိ နိယာမံ ကုသလေသု ဓမ္မေသု သမ္ပတ္တံ။ (၃)

တတြ ယွာယံ ပုဂ္ဂလော လဘန္တော တထာဂတံ ဒဿနာယ နော အလဘန္တော၊ လဘန္တော တထာဂတပွဝေဒိတံ ဓမ္မဝိနယံ သဝဏာယ နော

အလဘန္တော ဩက္ကမတိ နိယာမံ ကုသလေသု ဓမ္မေသု သမ္ပတ္တံ၊ ဣမံ ပုဂ္ဂလံ ပဋိစ္စ ဘဂဝတာ ဓမ္မဒေသနာ အနုညာတာ၊ ဣမဉ္စ ပုဂ္ဂလံ ပဋိစ္စ အညေသမ္ပိ ဓမ္မော ဒေသေတဗ္ဗော။ ဣမေ တယော ဂိလာနူပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။

၉၅။ ကတမော စ ပုဂ္ဂလော ကာယသင်္ကီ၊ ဣဓေကဇ္ဇော ပုဂ္ဂလော အဋ္ဌ ဝိမောက္ခေ ကာယေန ဖုဿိတွာ ဝိဟရတိ၊ ပညာယ စဿ ဒိသ္မာ ဧကဇ္ဇေ အာသဝါ ပရိက္ခိဏာ ဟောန္တိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ကာယသင်္ကီ။

၉၆။ ကတမော စ ပုဂ္ဂလော ဒိဋ္ဌိပ္ပတ္တော၊ ဣဓေကဇ္ဇော ပုဂ္ဂလော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခသမုဒယော”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓော”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ”တိ ယထာဘူတံ ပဇာနာတိ၊ တထာဂတပ္ပဝေဒိတာ စဿ ဓမ္မာ ပညာယ ဝေါဒိဋ္ဌာ ဟောန္တိ ဝေါစရိတာ၊ ပညာယ စဿ ဒိသ္မာ ဧကဇ္ဇေ အာသဝါ ပရိက္ခိဏာ ဟောန္တိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ဒိဋ္ဌိပ္ပတ္တော။

၉၇။ ကတမော စ ပုဂ္ဂလော သဒ္ဓါဝိမုတ္တော၊ ဣဓေကဇ္ဇော ပုဂ္ဂလော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ ပဇာနာတိ။ပ။ တထာဂတပ္ပဝေဒိတာ စဿ ဓမ္မာ ပညာယ ဝေါဒိဋ္ဌာ ဟောန္တိ ဝေါစရိတာ၊ ပညာယ စဿ ဒိသ္မာ ဧကဇ္ဇေ အာသဝါ ပရိက္ခိဏာ ဟောန္တိ၊ နော စ ခေါ ယထာ ဒိဋ္ဌိပ္ပတ္တဿ။ အယံ ဝုစ္စတိ ပုဂ္ဂလော သဒ္ဓါဝိမုတ္တော။

၉၈။ ကတမော စ ပုဂ္ဂလော ဂူထဘာဏီ၊ ဣဓေကဇ္ဇော ပုဂ္ဂလော မုသာဝါဒီ ဟောတိ သဘဂ္ဂတော ဝါ ပရိသဂ္ဂတော ဝါ ဉှတိမဇ္ဈဂတော ဝါ ပူဂဓဇ္ဈ-ဂတော ဝါ ရာဇကုလမဇ္ဈဂတော ဝါ အဘိနီတော သက္ခိပုဋ္ဌော “ဧဟမ္ဘော” ပုရိသ ယံ ဇာနာသိ၊ တံ ဝဒေဟီ”တိ၊ သော အဇာနံ ဝါ အာဟ “ဇာနာမိ”တိ၊ ဇာနံ ဝါ အာဟ “န ဇာနာမိ”တိ၊ အပဿံ ဝါ အာဟ “ပဿာမိ”တိ၊ ပဿံ ဝါ အာဟ “န ပဿာမိ”တိ။ ဣတိ အတ္တဟေတု ဝါ ပရဟေတု ဝါ အာမိသ-ကိဉ္စိက္ခဟေတု ဝါ သမ္ပဇာနမုသာ ဘာသိတာ ဟောတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ဂူထဘာဏီ။

၉၉။ ကတမော စ ပုဂ္ဂလော ပုပ္ဖဘာဏီ၊ ဣဓေကဇ္ဇော ပုဂ္ဂလော မုသာဝါဒံ ပဟာယ မုသာဝါဒါ ပဋိဝိရတော ဟောတိ သဘဂ္ဂတော ဝါ ပရိသဂ္ဂတော ဝါ ဉှတိမဇ္ဈဂတော ဝါ ပုဂမဇ္ဈဂတော ဝါ ရာဇကုလမဇ္ဈဂတော ဝါ အဘိနီတော သက္ကိပုဋ္ဌော “ဧဟဗ္ဗော ပုရိသ ယံ ဇာနာသိ၊ တံ ဝဒေဟီ”တိ၊ သော အဇာနံ ဝါ အာဟ “န ဇာနာမီ”တိ၊ ဇာနံ ဝါ အာဟ “ဇာနာမီ”တိ၊ အပသံ ဝါ အာဟ “န ပဿာမီ”တိ၊ ပသံ ဝါ အာဟ “ပဿာမီ”တိ။ ဣတိ အတ္တဟေတု ဝါ ပရဟေတု ဝါ အာမိသကိဉ္စိက္ခဟေတု ဝါ န သမ္ပဇာနမုသာ ဘာသိတာ ဟောတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ပုပ္ဖဘာဏီ။

၁၀၀။ ကတမော စ ပုဂ္ဂလော မဓုဘာဏီ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ယာ သာ ဝါစာ နေလာ ကဏ္ဍသုခါ ပေမနိယာ ဟဒယင်္ဂမာ ပေါရီ ဗဟုဇေန-ကန္တာ ဗဟုဇေနမနာပါ၊ တထာရူပိ ဝါစံ ဘာသိတာ ဟောတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော မဓုဘာဏီ။

၁၀၁။ ကတမော စ ပုဂ္ဂလော အရုက္ကပမစိတ္တော၊ ဣဓေကဇ္ဇော ပုဂ္ဂလော ကောဓနော ဟောတိ ဥပါယာသဗဟုလော၊ အပ္ပမ္ဘိ ဝုတ္တော သမာနော အဘိသဇ္ဇတိ ကုပ္ပတိ ဗျာပဇ္ဇတိ ပတိတ္ထိယတိ၊ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ။ သေယျထာပိ နာမ ဒုဋ္ဌာရကော ကဋ္ဌေန ဝါ ကဋ္ဌလာယ^၂ ဝါ ဃဉ္စိတော ဘိယျောသော မတ္တာယ အာသဝံ ဒေတိ^၃၊ ဧဝမေဝ ဣဓေကဇ္ဇော ပုဂ္ဂလော ကောဓနော ဟောတိ ဥပါယာသဗဟုလော၊ အပ္ပမ္ဘိ ဝုတ္တော သမာနော အဘိသဇ္ဇတိ ကုပ္ပတိ ဗျာပဇ္ဇတိ ပတိတ္ထိယတိ၊ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော အရုက္ကပမစိတ္တော။

၁၀၂။ ကတမော စ ပုဂ္ဂလော ဝိဇ္ဇူပမစိတ္တော၊ ဣဓေကဇ္ဇော ပုဂ္ဂလော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခသမုဒယော”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓော”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခ-နိရောဓဂါမိနီ ပဋိပဒါ”တိ ယထာဘူတံ ပဇာနာတိ။ သေယျထာပိ နာမ စက္ခုမာ ပုရိသော ရတ္တန္တကာရတိမိသာယ ဝိဇ္ဇန္တိရိကာယ ရူပါနိ ပဿေယျ၊ ဧဝမေဝ ဣဓေကဇ္ဇော ပုဂ္ဂလော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခသမု-ဒယော”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓော”တိ ယထာဘူတံ

၁-ပတိဋ္ဌိယတိ (သျှ၊က) အံ ၁-၁၂၂-ပိဋ္ဌေပိ။

၂-ကထလာယ(က)၊ ကထလေန (အဋ္ဌကထာ) အံ ၁-၁၂၂-ပိဋ္ဌေပိ။ ၃-အဿဝနောတိ (သိ)

ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ”တိ ယထာဘူတံ ပဇာနာတိ။
အယံ ဝုစ္စတိ ပုဂ္ဂလော ဝိဇ္ဇူပမစိတ္တော။

၁၀၃။ ကတမော စ ပုဂ္ဂလော ဝိဇ္ဇူပမစိတ္တော၊ ဣဓေကစ္စော ပုဂ္ဂလော
အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ
သယံ အဘိညာ သစ္စိကတွာ ဥပသမ္ပဇ္ဇေ ဝိဟရတိ။ သေယျထာပိ နာမ ဝဇီရဿ
နတ္ထိ ကိဉ္စိ အဘောဇ္ဇံ မဏိ ဝါ ပါသာဏော ဝါ၊ ဧဝမေဝ ဣဓေကစ္စော
ပုဂ္ဂလော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ
ဓမ္မေ သယံ အဘိညာ သစ္စိကတွာ ဥပသမ္ပဇ္ဇေ ဝိဟရတိ။ အယံ ဝုစ္စတိ
ပုဂ္ဂလော ဝိဇ္ဇူပမစိတ္တော။

၁၀၄။ ကတမော စ ပုဂ္ဂလော အန္ဓော၊ ဣဓေကစ္စဿ ပုဂ္ဂလဿ တထာရူပံ
စက္ခု န ဟောတိ၊ ယထာရူပေန စက္ခုနာ အနဓိဂတံ ဝါ ဘောဂံ အဓိဂစ္ဆေယျ၊
အဓိဂတံ ဝါ ဘောဂံ ဖာတိ ကရေယျ။ တထာရူပမ္ပိဿ စက္ခု န ဟောတိ၊
ယထာရူပေန စက္ခုနာ ကုသလာကုသလေ ဓမ္မေ ဇာနေယျ၊ သာဝဇ္ဇာနဝဇ္ဇေ
ဓမ္မေ ဇာနေယျ၊ ဟိနပ္ပဏီတေ ဓမ္မေ ဇာနေယျ၊ ကဏှသုက္ကသပ္ပဋိဘာဂေ
ဓမ္မေ ဇာနေယျ။ အယံ ဝုစ္စတိ ပုဂ္ဂလော အန္ဓော။

၁၀၅။ ကတမော စ ပုဂ္ဂလော ဧကစက္ခု၊ ဣဓေကစ္စဿ ပုဂ္ဂလဿ တထာ-
ရူပံ စက္ခု ဟောတိ၊ ယထာရူပေန စက္ခုနာ အနဓိဂတံ ဝါ ဘောဂံ အဓိဂစ္ဆေယျ၊
အဓိဂတံ ဝါ ဘောဂံ ဖာတိ ကရေယျ။ တထာရူပမ္ပိဿ စက္ခု န ဟောတိ၊
ယထာရူပေန စက္ခုနာ ကုသလာကုသလေ ဓမ္မေ ဇာနေယျ၊ သာဝဇ္ဇာနဝဇ္ဇေ
ဓမ္မေ ဇာနေယျ၊ ဟိနပ္ပဏီတေ ဓမ္မေ ဇာနေယျ၊ ကဏှသုက္ကသပ္ပဋိဘာဂေ
ဓမ္မေ ဇာနေယျ။ အယံ ဝုစ္စတိ ပုဂ္ဂလော ဧကစက္ခု။

၁၀၆။ ကတမော စ ပုဂ္ဂလော ဒွိစက္ခု၊ ဣဓေကစ္စဿ ပုဂ္ဂလဿ တထာရူပံ
စက္ခု ဟောတိ၊ ယထာရူပေန စက္ခုနာ အနဓိဂတံ ဝါ ဘောဂံ အဓိဂစ္ဆေယျ၊
အဓိဂတံ ဝါ ဘောဂံ ဖာတိ ကရေယျ။ တထာရူပမ္ပိဿ စက္ခု ဟောတိ၊
ယထာရူပေန စက္ခုနာ ကုသလာကုသလေ ဓမ္မေ ဇာနေယျ၊ သာဝဇ္ဇာနဝဇ္ဇေ
ဓမ္မေ ဇာနေယျ၊ ဟိနပ္ပဏီတေ ဓမ္မေ ဇာနေယျ၊ ကဏှသုက္ကသပ္ပဋိဘာဂေ
ဓမ္မေ ဇာနေယျ။ အယံ ဝုစ္စတိ ပုဂ္ဂလော ဒွိစက္ခု။

၁၀၇။ ကတမော စ ပုဂ္ဂလော အဝကုဇ္ဇပညော၊ ဣဓေကဇ္ဇော ပုဂ္ဂလော အာရာမံ ဂန္တာ^၁ ဟောတိ အဘိက္ခဝံ ဘိက္ခုနံ သန္တိကေ ဓမ္မဿဝဏာယ^၂၊ တဿ ဘိက္ခု ဓမ္မံ ဒေသေန္တိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာန-
 ကလျာဏံ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေန္တိ။ သော တသ္မိ အာသနေ နိသိန္နော တဿာ ကထာယ နေဝ အာဒိ မနသိ ကရောတိ၊ န မဇ္ဈံ မနသိ ကရောတိ၊ န ပရိယောသာနံ မနသိ ကရောတိ၊
 ဝုဠိတောပိ တမှာ အာသနာ တဿာ ကထာယ နေဝ အာဒိ မနသိ ကရောတိ၊ န မဇ္ဈံ မနသိ ကရောတိ၊ န ပရိယောသာနံ မနသိ ကရောတိ။ သေယျထာပိ နာမ ကုမ္ဘော နိက္ကုဇ္ဇော^၃ တတြ ဥဒကံ အာသိတ္တံ ဝိဝဋ္ဋတိ နော သဏ္ဌာတိ။ ဧဝမေဝ
 ဣဓေကဇ္ဇော ပုဂ္ဂလော အာရာမံ ဂန္တာ ဟောတိ အဘိက္ခဝံ ဘိက္ခုနံ သန္တိကေ ဓမ္မဿဝဏာယ၊ တဿ ဘိက္ခု ဓမ္မံ ဒေသေန္တိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေန္တိ။ သော တသ္မိ အာသနေ နိသိန္နော တဿာ ကထာယ နေဝ
 အာဒိ မနသိ ကရောတိ၊ န မဇ္ဈံ မနသိ ကရောတိ၊ န ပရိယောသာနံ မနသိ ကရောတိ၊ ဝုဠိတောပိ တမှာ အာသနာ တဿာ ကထာယ နေဝ အာဒိ မနသိ ကရောတိ၊ န မဇ္ဈံ မနသိ ကရောတိ၊ န ပရိယောသာနံ မနသိ ကရောတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော အဝကုဇ္ဇပညော။

၁၀၈။ ကတမော စ ပုဂ္ဂလော ဥစ္ဆင်္ဂိပညော၊ ဣဓေကဇ္ဇော ပုဂ္ဂလော အာရာမံ ဂန္တာ ဟောတိ အဘိက္ခဝံ ဘိက္ခုနံ သန္တိကေ ဓမ္မဿဝဏာယ၊ တဿ ဘိက္ခု ဓမ္မံ ဒေသေန္တိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေန္တိ။ သော တသ္မိ အာသနေ နိသိန္နော တဿာ ကထာယ အာဒိမ္ပိ မနသိ ကရောတိ၊ မဇ္ဈမ္ပိ မနသိ ကရောတိ၊ ပရိယောသာနမ္ပိ မနသိ ကရောတိ။ ဝုဠိတော စ ခေါ တမှာ အာသနာ တဿာ ကထာယ နေဝ အာဒိ မနသိ ကရောတိ၊ န မဇ္ဈံ မနသိ ကရောတိ၊ န ပရိယောသာနံ မနသိ ကရောတိ၊ သေယျထာပိ နာမ ပရိသဿ ဥစ္ဆင်္ဂိ နာနာဓဇ္ဇကာနိ အာကိဏ္ဏာနိ တိလာ တဏှုလာ^၄ မောဒကာ ဗဒရာ။ သော တမှာ အာသနာ ဝုဠဟန္တော သတိသမ္ပောသာ ပကိရေယျ။ ဧဝမေဝ
 ဣဓေကဇ္ဇော ပုဂ္ဂလော အာရာမံ ဂန္တာ ဟောတိ အဘိက္ခဝံ ဘိက္ခုနံ သန္တိကေ ဓမ္မဿဝဏာယ၊ တဿ ဘိက္ခု ဓမ္မံ ဒေသေန္တိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ

၁-ဂတော (သိ)၊ ဂန္တာ (သျှ)

၂-ဓမ္မဿဝနာယ(သျှ)

၃-နိကုဇ္ဇော (သျှ) အံ ၁-၁၂၈-ပိဋ္ဌေပိ။

၄-တိလတဏှုလာ (က) အံ ၁-၁၂၈-ပိဋ္ဌေပိ။

ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေန္တိ။ သော တသ္မိံ အာသနေ နိသိန္နော တဿာ ကထာယ အာဒိမ္မိ မနသိ ကရောတိ၊ မဇ္ဈမ္မိ မနသိ ကရောတိ၊ ပရိယောသာနမ္မိ မနသိ ကရောတိ၊ ဝုဠိတော စ ခေါ တမှာ အာသနာ တဿာ ကထာယ နေဝ အာဒိမ္မိ မနသိ ကရောတိ၊ န မဇ္ဈမ္မိ မနသိ ကရောတိ၊ န ပရိယောသာနမ္မိ မနသိ ကရောတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ဥစ္ဆင်္ဂိပညော။

၁၀၉။ ကတမော စ ပုဂ္ဂလော ပုထုပညော၊ ဣဓေကစ္စော ပုဂ္ဂလော အာရာမံ ဂန္တာ ဟောတိ အဘိက္ခဝံ ဘိက္ခုနံ သန္တိကေ ဓမ္မဿဝဏာယ၊ တဿ ဘိက္ခု ဓမ္မံ ဒေသေန္တိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေန္တိ။ သော တသ္မိံ အာသနေ နိသိန္နော တဿာ ကထာယ အာဒိမ္မိ မနသိ ကရောတိ၊ မဇ္ဈမ္မိ မနသိ ကရောတိ၊ ပရိယောသာနမ္မိ မနသိ ကရောတိ၊ ဝုဠိတောပိ တမှာ အာသနာ တဿာ ကထာယ အာဒိမ္မိ မနသိ ကရောတိ၊ မဇ္ဈမ္မိ မနသိ ကရောတိ၊ ပရိယောသာနမ္မိ မနသိ ကရောတိ။ သေယျထာပိ နာမ ကုမ္ဘော ဥက္ကုဇော တတြ ဥဒကံ အာသိတ္တံ သဏ္ဍာတိ နော ဝိဝဋ္ဋတိ။ ဧဝမေဝ ဣဓေကစ္စော ပုဂ္ဂလော အာရာမံ ဂန္တာ ဟောတိ အဘိက္ခဝံ ဘိက္ခုနံ သန္တိကေ ဓမ္မဿဝဏာယ၊ တဿ ဘိက္ခု ဓမ္မံ ဒေသေန္တိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေန္တိ။ သော တသ္မိံ အာသနေ နိသိန္နော တဿာ ကထာယ အာဒိမ္မိ မနသိ ကရောတိ၊ မဇ္ဈမ္မိ မနသိ ကရောတိ၊ ပရိယောသာနမ္မိ မနသိ ကရောတိ၊ ဝုဠိတောပိ တမှာ အာသနာ တဿာ ကထာယ အာဒိမ္မိ မနသိ ကရောတိ၊ မဇ္ဈမ္မိ မနသိ ကရောတိ၊ ပရိယောသာနမ္မိ မနသိ ကရောတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ပုထုပညော။

၁၁၀။ ကတမော စ ပုဂ္ဂလော ကာမေသု စ ဘဝေသု စ အဝီတရာဂေါ၊ သောတာပန္နသကဒါဂါမိနော။ ဣမေ ဝုစ္စန္တိ ပုဂ္ဂလော ကာမေသု စ ဘဝေသု စ အဝီတရာဂေါ။

၁၁၁။ ကတမော စ ပုဂ္ဂလော ကာမေသု ဝီတရာဂေါ ဘဝေသု အဝီတရာဂေါ၊ အနာဂါမီ။ အယံ ဝုစ္စတိ ပုဂ္ဂလော ကာမေသု ဝီတရာဂေါ ဘဝေသု အဝီတရာဂေါ။

၁၁၂။ ကတမော စ ပုဂ္ဂလော ကာမေသု စ ဘဝေသု စ ဝီတရာဂေါ၊ အရဟတာ။ အယံ ဝုစ္စတိ ပုဂ္ဂလော ကာမေသု စ ဘဝေသု စ ဝီတရာဂေါ။

၁၁၃။ ကတမော စ ပုဂ္ဂလော ပါသာဏလေခူပမော၊ ဣဓေကဇ္ဇော ပုဂ္ဂလော အဘိဏ္ဍိကံ ကုဇ္ဈတိ၊ သော စ ခွဿ ကောဓော စိရံ ဒီဃရတ္တံ အနုသေတိ။ သေယျထာပိ နာမ ပါသာဏေ လေခါ န ခိပ္ပံ လုဇ္ဈတိ ဝါတေန ဝါ ဥဒကေန ဝါ၊ စိရဋ္ဌိတိကာ ဟောတိ။ ဧဝမေဝံ ဣဓေကဇ္ဇော ပုဂ္ဂလော အဘိဏ္ဍိကံ ကုဇ္ဈတိ၊ သော စ ခွဿ ကောဓော စိရံ ဒီဃရတ္တံ အနုသေတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ပါသာဏလေခူပမော။

၁၁၄။ ကတမော စ ပုဂ္ဂလော ပထဝိလေခူပမော၊ ဣဓေကဇ္ဇော ပုဂ္ဂလော အဘိဏ္ဍိကံ ကုဇ္ဈတိ၊ သော စ ခွဿ ကောဓော န စိရံ ဒီဃရတ္တံ အနုသေတိ။ သေယျထာပိ နာမ ပထဝိယာ လေခါ ခိပ္ပံ လုဇ္ဈတိ ဝါတေန ဝါ ဥဒကေန ဝါ၊ န စိရဋ္ဌိတိကာ ဟောတိ။ ဧဝမေဝံ ဣဓေကဇ္ဇော ပုဂ္ဂလော အဘိဏ္ဍိကံ ကုဇ္ဈတိ၊ သော စ ခွဿ ကောဓော န စိရံ ဒီဃရတ္တံ အနုသေတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ပထဝိလေခူပမော။

၁၁၅။ ကတမော စ ပုဂ္ဂလော ဥဒကလေခူပမော၊ ဣဓေကဇ္ဇော ပုဂ္ဂလော အာဂါဠေနပိ ဝုစ္စမာနော ဖရသေနပိ ဝုစ္စမာနော အမနာပေနပိ ဝုစ္စမာနော သံသန္တတိမေဝံ၊ သန္တိယတိမေဝံ၊ သမ္မောဒတိမေဝံ။ သေယျထာပိ နာမ ဥဒကေ လေခါ ခိပ္ပံ လုဇ္ဈတိ၊ န စိရဋ္ဌိတိကာ ဟောတိ။ ဧဝမေဝံ ဣဓေကဇ္ဇော ပုဂ္ဂလော အာဂါဠေနပိ ဝုစ္စမာနော ဖရသေနပိ ဝုစ္စမာနော အမနာပေနပိ ဝုစ္စမာနော သံသန္တတိမေဝံ သန္တိယတိမေဝံ သမ္မောဒတိမေဝံ။ အယံ ဝုစ္စတိ ပုဂ္ဂလော ဥဒကလေခူပမော။

၁၁၆။ တတ္ထ ကတမေ တယော ပေါတ္ထကူပမာ ပုဂ္ဂလာ။ တယော ပေါတ္ထကာ နဝေါပိ ပေါတ္ထကော ဒုဗ္ဗဏ္ဏော စေဝ ဟောတိ ဒုက္ခသမ္ပယော စ အပ္ပဏ္ဍေါ စ၊ မဇ္ဈိမောပိ ပေါတ္ထကော ဒုဗ္ဗဏ္ဏော စေဝ ဟောတိ ဒုက္ခသမ္ပယော စ အပ္ပဏ္ဍေါ စ၊ ဇိဏ္ဏောပိ ပေါတ္ထကော ဒုဗ္ဗဏ္ဏော စေဝ ဟောတိ ဒုက္ခသမ္ပယော စ အပ္ပဏ္ဍေါ စ၊ ဇိဏ္ဏမ္ပိ ပေါတ္ထကံ ဥက္ခလိပရိမဇ္ဇနံ ဝါ ကရောန္တိ၊ သင်္ကာရကုဋေ ဝါ နံ ဆဉ္စေန္တိ။

ဧဝမေဝံ တယောမေ ပေါတ္ထကူပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ ဘိက္ခုသု။ ကတမေ တယော၊ နဝေါ စေပိ ဘိက္ခု ဟောတိ ဒုဿိလော ပါပဓမ္မော၊ ဣမဿ ဒုဗ္ဗဏ္ဏတာယ။ သေယျထာပိ သော ပေါတ္ထကော ဒုဗ္ဗဏ္ဏော၊

တထူပမော အယံ ပုဂ္ဂလော။ ယေ ခေါ ပနဿ သေဝန္တိ ဘဇန္တိ ပယိရပါသန္တိ ဒိဋ္ဌာနဂတိံ အာပဇ္ဇန္တိ၊ တေသံ တံ ဟောတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ၊ ဣဒမဿ ဒုက္ခသမ္ဘဿတာယ။ သေယျထာပိ သော ပေါတ္တကော ဒုက္ခသမ္ဘဿော၊ တထူပမော အယံ ပုဂ္ဂလော။ ယေသံ ခေါ ပန သော^၁ ပဋိဂ္ဂဏှာတိ^၂ စီဝရ- ပိဏ္ဍပါတသေနာသနဂိလာနပစ္စယဘောသဇ္ဇပရိက္ခာရံ၊ တေသံ တံ န မဟပ္ပလံ ဟောတိ န မဟာနိသံသံ၊ ဣဒမဿ အပ္ပုပ္ပတာယ။ သေယျထာပိ သော ပေါတ္တကော အပ္ပုပ္ပေါ၊ တထူပမော အယံ ပုဂ္ဂလော။

မဇ္ဈိမော စေပိ ဘိက္ခု ဟောတိ။ပ။ ထေရော စေပိ ဘိက္ခု ဟောတိ ဒုဿီလော ပါပဓမ္မော၊ ဣဒမဿ ဒုဗ္ဗဏ္ဏတာယ။ သေယျထာပိ သော ပေါတ္တကော ဒုဗ္ဗဏ္ဏော၊ တထူပမော အယံ ပုဂ္ဂလော။ ယေ ခေါ ပနဿ သေဝန္တိ ဘဇန္တိ ပယိရပါသန္တိ ဒိဋ္ဌာနဂတိံ အာပဇ္ဇန္တိ၊ တေသံ တံ ဟောတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ၊ ဣဒမဿ ဒုက္ခသမ္ဘဿတာယ။ သေယျထာပိ သော ပေါတ္တကော ဒုက္ခသမ္ဘဿော၊ တထူပမော အယံ ပုဂ္ဂလော။ ယေသံ ခေါ ပန သော ပဋိဂ္ဂဏှာတိ စီဝရပိဏ္ဍပါတသေနာသနဂိလာနပစ္စယဘောသဇ္ဇ- ပရိက္ခာရံ၊ တေသံ တံ န မဟပ္ပလံ ဟောတိ န မဟာနိသံသံ၊ ဣဒမဿ အပ္ပုပ္ပတာယ။ သေယျထာပိ သော ပေါတ္တကော အပ္ပုပ္ပေါ၊ တထူပမော အယံ ပုဂ္ဂလော။

ဧဝရူပေါ စေ ထေရော ဘိက္ခု သံဃမဇ္ဈေ ဘဏတိ၊ တမေနံ ဘိက္ခု။ ဧဝမာဟံသု “ကိံ န ခေါ တုယံ ဗာလဿ အဗျတ္တဿ ဘဏိတေန၊ တွမ္ပိ နာမ ဘဏိတမ္ပံ မညသီ”တိ။ သော ကုပိတော အနတ္တမနော တထာရူပိ ဝါစံ နိစ္ဆာရေတိ၊ ယထာရူပါယ ဝါစာယ သံဃော တံ ဥက္ခိပတိ သင်္ကာရကုဋေဝ နံ ပေါတ္တကံ။ ဣမေ တယော ပေါတ္တကူပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ ဘိက္ခုသု။

၁၁၇။ တတ္ထ ကတမေ တယော ကာသိကဝတ္ထုပမာ ပုဂ္ဂလာ။ တီဏိ ကာသိကဝတ္ထာနိ နဝမ္ပိ ကာသိကဝတ္ထံ ဝဏ္ဏဝန္တဉ္စေဝ ဟောတိ သုခသမ္ဘဿဉ္စ မဟဂ္ဂဉ္စ၊ မဇ္ဈိမမ္ပိ ကာသိကဝတ္ထံ ဝဏ္ဏဝန္တဉ္စေဝ ဟောတိ သုခသမ္ဘဿဉ္စ မဟဂ္ဂဉ္စ၊ ဇိဏ္ဏမ္ပိ ကာသိကဝတ္ထံ ဝဏ္ဏဝန္တဉ္စေဝ ဟောတိ သုခသမ္ဘဿဉ္စ မဟဂ္ဂဉ္စ၊ ဇိဏ္ဏမ္ပိ ကာသိကဝတ္ထံ ရတနပလိဝေဌနံ ဝါ ကရောန္တိ ဂန္ဓကရဏ္ဏကေ ဝါ နံ နိက္ခိပန္တိ။

၁-ယေသံ ခေါ ပန (သဗ္ဗတ္ထ) အံ ၁-၂၄၉-ပိဋ္ဌေပိ။

၂-ပတိဂဏှာတိ (သီ) ရူပသိဒ္ဓိဋီကာယ ပန သမေတိ။

ဧဝမေဝံ တယောမေ ကာသိကဝတ္ထုပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ ဘိက္ခုသု။ ကတမေ တယော၊ နဝေါ စေပိ ဘိက္ခု ဟောတိ သီလဝါ ကလျာဏ-
 ဓမ္မော၊ ဣဒမဿ သုဝဏ္ဏတာယ။ သေယျထာပိ တံ ကာသိကဝတ္ထံ ဝဏ္ဏဝန္တံ
 တထူပမော အယံ ပုဂ္ဂလော။ ယေ ခေါ ပနဿ သေဝန္တိ ဘဇ္ဇန္တိ ပယိရပါသန္တိ
 ဒိဋ္ဌာနဂတိံ အာပဇ္ဇန္တိ၊ တေသံ တံ ဟောတိ ဒီဃရတ္တံ ဟိတာယ သုခါယ
 ဣဒမဿ သုခသမ္ဘဿတာယ။ သေယျထာပိ တံ ကာသိကဝတ္ထံ သုခသမ္ဘဿံ၊
 တထူပမော အယံ ပုဂ္ဂလော။ ယေသံ ခေါ ပန သော ပဋိဂ္ဂဏှာတိ စီဝရ-
 ပိဏ္ဍပါတသေနာသနဂိလာနပစ္စယဘောသဇ္ဇပရိက္ခာရံ။ တေသံ တံ မဟပွလံ
 ဟောတိ မဟာနိသံသံ၊ ဣဒမဿ မဟဂ္ဂတာယ။ သေယျထာပိ တံ ကာသိကဝတ္ထံ
 မဟဂ္ဂံ၊ တထူပမော အယံ ပုဂ္ဂလော။

မဇ္ဈိမော စေပိ ဘိက္ခုပ။ ထေရော စေပိ ဘိက္ခု ဟောတိ သီလဝါ
 ကလျာဏဓမ္မော၊ ဣဒမဿ သုဝဏ္ဏတာယ။ သေယျထာပိ တံ ကာသိကဝတ္ထံ
 ဝဏ္ဏဝန္တံ၊ တထူပမော အယံ ပုဂ္ဂလော။ ယေ ခေါ ပနဿ သေဝန္တိ ဘဇ္ဇန္တိ
 ပယိရပါသန္တိ ဒိဋ္ဌာနဂတိံ အာပဇ္ဇန္တိ၊ တေသံ တံ ဟောတိ ဒီဃရတ္တံ ဟိတာယ
 သုခါယ၊ ဣဒမဿ သုခသမ္ဘဿတာယ။ သေယျထာပိ တံ ကာသိကဝတ္ထံ
 သုခသမ္ဘဿံ၊ တထူပမော အယံ ပုဂ္ဂလော။ ယေသံ ခေါ ပန သော ပဋိဂ္ဂဏှာတိ
 စီဝရပိဏ္ဍပါတ သေနာသန ဂိလာနပစ္စယ ဘောသဇ္ဇ ပရိက္ခာရံ၊ တေသံ တံ မဟပွလံ
 ဟောတိ မဟာနိသံသံ၊ ဣဒမဿ မဟဂ္ဂတာယ။ သေယျထာပိ တံ ကာသိကဝတ္ထံ
 မဟဂ္ဂံ၊ တထူပမော အယံ ပုဂ္ဂလော။

ဧဝပေါ စေ ထေရော ဘိက္ခု သံဃမဇ္ဈေ ဘဏတိ၊ တမေနံ ဘိက္ခု ဧဝမဟံသု
 “အပ္ပသဒ္ဒါ အာယသ္မန္တော ဟောထ၊ ထေရော ဘိက္ခု ဓမ္မဉ္စ ဝိနယဉ္စ ဘဏ-
 တိ”တိ။ တဿ တံ ဝစနံ အာဓေယျံ ဂစ္ဆတိ၊ ဂန္ဓကရဏ္ဍကေဝ နံ ကာသိကဝတ္ထံ။
 ဣမေ တယော ကာသိကဝတ္ထုပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ ဘိက္ခုသု။

၁၁၈။ ကတမော စ ပုဂ္ဂလော သုပ္ပမေယျော၊ ဣဓေကဇ္ဇော ပုဂ္ဂလော
 ဥဒ္ဓတော ဟောတိ ဥနုဋ္ဌော စပလော မုခရော ဝိကိဏ္ဏဝါစော မုဋ္ဌဿတိ
 အသမ္ပဇာနော အသမာဟိတော ဝိဗ္ဘန္တစိတ္တော ပါကဋိန္ဒိယော။ အယံ ပုစ္စတိ
 ပုဂ္ဂလော သုပ္ပမေယျော။

၁၁၉။ ကတမော စ ပုဂ္ဂလော ဒုပ္ပမေယျော၊ ဣဓေကဇ္ဇော ပုဂ္ဂလော
 အနုဒ္ဓတော ဟောတိ အနုနုဋ္ဌော အစပလော အမုခရော အဝိကိဏ္ဏဝါစော

ဥပဋ္ဌိတဿတိ သမ္ပဇာနော သမာဟိတော ဧကဂ္ဂစိတ္တော သံဝုတိန္ဒြိယော။ အယံ ဝုစ္စတိ ပုဂ္ဂလော ဒုပ္ပမေယျော။

၁၂၀။ ကတမော စ ပုဂ္ဂလော အပ္ပမေယျော၊ ဣဓေကဇ္ဇော ပုဂ္ဂလော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္စိကတွာ ဥပသမ္ပဇ္ဇေ ဝိဟရတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော အပ္ပမေယျော။

၁၂၁။ ကတမော စ ပုဂ္ဂလော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရုပါသိတဗ္ဗော၊ ဣဓေကဇ္ဇော ပုဂ္ဂလော ဟိနော ဟောတိ သီလေန သမာဓိနာ ပညာယ၊ ဧဝရူပေါ ပုဂ္ဂလော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရုပါသိတဗ္ဗော အညတြ အနုဒ္ဒယာ အညတြ အနုကမ္မာ။

၁၂၂။ ကတမော စ ပုဂ္ဂလော သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော၊ ဣဓေကဇ္ဇော ပုဂ္ဂလော သဒိသော ဟောတိ သီလေန သမာဓိနာ ပညာယ၊ ဧဝရူပေါ ပုဂ္ဂလော သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။ တံ ကိဿ ဟေတု၊ သီလသာမညဂတာနံ သတံ သီလကထာ စ နော ဘဝိဿတိ၊ သာ စ နော ဖာသု ဘဝိဿတိ၊ သာ စ နော ပဝတ္တိနီ^၁ ဘဝိဿတိ။ သမာဓိသာမညဂတာနံ သတံ သမာဓိကထာ စ နော ဘဝိဿတိ၊ သာ စ နော ဖာသု ဘဝိဿတိ၊ သာ စ နော ပဝတ္တိနီ ဘဝိဿတိ။ ပညာသာမညဂတာနံ သတံ ပညာကထာ စ နော ဘဝိဿတိ၊ သာ စ နော ဖာသု ဘဝိဿတိ၊ သာ စ နော ပဝတ္တိနီ ဘဝိဿတိတိ။ တသ္မာ ဧဝရူပေါ ပုဂ္ဂလော သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။

၁၂၃။ ကတမော စ ပုဂ္ဂလော သက္ကတွာ ဂရုံ ကတွာ သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော၊ ဣဓေကဇ္ဇော ပုဂ္ဂလော အဓိကော ဟောတိ သီလေန သမာဓိနာ ပညာယ၊ ဧဝရူပေါ ပုဂ္ဂလော သက္ကတွာ ဂရုံ ကတွာ သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။ တံ ကိဿ ဟေတု၊ အပရိပူရံ ဝါ သီလက္ခန္ဓံ ပရိပူရေဿာမိ၊ ပရိပူရံ ဝါ သီလက္ခန္ဓံ တတ္ထ တတ္ထ ပညာယ အနုဂ္ဂဟေဿာမိ။ အပရိပူရံ ဝါ သမာဓိက္ခန္ဓံ ပရိပူရေဿာမိ၊ ပရိပူရံ ဝါ သမာဓိက္ခန္ဓံ တတ္ထ တတ္ထ ပညာယ အနုဂ္ဂဟေဿာမိ။ အပရိပူရံ ဝါ ပညာက္ခန္ဓံ ပရိပူရေဿာမိ၊ ပရိပူရံ ဝါ ပညာက္ခန္ဓံ တတ္ထ တတ္ထ ပညာယ အနုဂ္ဂဟေဿာမိတိ။ တသ္မာ ဧဝရူပေါ ပုဂ္ဂလော သက္ကတွာ ဂရုံ ကတွာ သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။

၁၂၄။ ကတမော စ ပုဂ္ဂလော ဇီဂုစ္ဆိတဗ္ဗော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရပါသိတဗ္ဗော၊ ဣဓေကစ္စော ပုဂ္ဂလော ဒုဿီလော ဟောတိ ပါပဓမ္မော အသုစိ သင်္ကဿရသမာစာရော ပဋိစ္ဆန္နကမ္မန္တော အဿမဏော သမဏ- ပဋိညော အဗြဟ္မစာရိ ဗြဟ္မစာရိပဋိညော အန္တောပူတိ အဝဿုတော ကသမ္မု- ဇာတော။ ဧဝရူပေါ ပုဂ္ဂလော ဇီဂုစ္ဆိတဗ္ဗော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရပါသိတဗ္ဗော။ တံ ကိဿ ဟေတု၊ ကိဉ္စာပိ ဧဝရူပဿ ပုဂ္ဂလဿ န ဒိဋ္ဌာနဂတိ အာပဇ္ဇတိ၊ အထ ခေါ နံ ပါပကော ကိတ္တိသဒ္ဓေါ အပ္ပဂ္ဂစ္ဆတိ “ပါပမိတ္တော ပုရိသပုဂ္ဂလော ပါပသဟာယော ပါပသမ္ပဝဏော”တိ။ သေယျ- ထာပိ နာမ အဟိ ဂူထဂတော ကိဉ္စာပိ န ခံသတိ၊ အထ ခေါ နံ မက္ခေတိ။ ဧဝမေဝံ ကိဉ္စာပိ ဧဝရူပဿ ပုဂ္ဂလဿ န ဒိဋ္ဌာနဂတိ အာပဇ္ဇတိ၊ အထ ခေါ နံ ပါပကော ကိတ္တိသဒ္ဓေါ အပ္ပဂ္ဂစ္ဆတိ “ပါပမိတ္တော ပုရိသပုဂ္ဂလော ပါပသဟာယော ပါပသမ္ပဝဏော”တိ။ တသ္မာ ဧဝရူပေါ ပုဂ္ဂလော ဇီဂုစ္ဆိတဗ္ဗော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရပါသိတဗ္ဗော။

၁၂၅။ ကတမော စ ပုဂ္ဂလော အဇ္ဈုပေက္ခိတဗ္ဗော န သေဝိတဗ္ဗော န ဘဇိ- တဗ္ဗော န ပယိရပါသိတဗ္ဗော၊ ဣဓေကစ္စော ပုဂ္ဂလော ကောဓနော ဟောတိ ဥပါယာသဗဟုလော၊ အပ္ပမ္ဘိ ဝုတ္တော သမာနော အဘိသဇ္ဇတိ ကုပ္ပတိ ဗျာပဇ္ဇတိ ပတိတ္ထိယတိ၊ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရေတိ။ သေယျထာပိ နာမ ဒုဋ္ဌာရကော ကဋ္ဌေန ဝါ ကဋ္ဌလာယ ဝါ ဃဋ္ဌိတော ဘိယျောသော မတ္တာယ အာသဝံ ဒေတိ။ ဧဝမေဝံ ဣဓေကစ္စော ပုဂ္ဂလော ကောဓနော ဟောတိ ဥပါ- ယာသဗဟုလော၊ အပ္ပမ္ဘိ ဝုတ္တော သမာနော အဘိသဇ္ဇတိ ကုပ္ပတိ ဗျာပဇ္ဇတိ ပတိတ္ထိယတိ၊ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရေတိ။ သေယျထာပိ နာမ တိန္ဒြကာလာတံ ကဋ္ဌေန ဝါ ကဋ္ဌလာယ ဝါ ဃဋ္ဌိတံ ဘိယျောသော မတ္တာယ စိစ္စိဋ္ဌာယတိ စိဋ္ဌိစိဋ္ဌာယတိ။ ဧဝမေဝံ ဣဓေကစ္စော ပုဂ္ဂလော ကောဓနော ဟောတိ ဥပါယာသဗဟုလော၊ အပ္ပမ္ဘိ ဝုတ္တော သမာနော အဘိသဇ္ဇတိ ကုပ္ပတိ ဗျာပဇ္ဇတိ ပတိတ္ထိယတိ၊ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရေတိ။ သေယျ- ထာပိ နာမ ဂူထကူပေါ ကဋ္ဌေန ဝါ ကဋ္ဌလာယ ဝါ ဃဋ္ဌိတော ဘိယျောသော မတ္တာယ ဒုဂ္ဂန္တော ဟောတိ။ ဧဝမေဝံ ဣဓေကစ္စော ပုဂ္ဂလော ကောဓနော ဟောတိ ဥပါယာသဗဟုလော၊ အပ္ပမ္ဘိ ဝုတ္တော သမာနော အဘိသဇ္ဇတိ ကုပ္ပတိ ဗျာပဇ္ဇတိ ပတိတ္ထိယတိ၊ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရေတိ၊ ဧဝရူပေါ ပုဂ္ဂလော အဇ္ဈုပေက္ခိတဗ္ဗော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရပါသိတဗ္ဗော။ တံ ကိဿ ဟေတု၊ အက္ခောသေယျပိ မံ၊ ပရိဘာသေယျပိ မံ၊

အနတ္တမ္ပိ မေ ကရေယျာတိ။ တသ္မာ ဧဝရူပေါ ပုဂ္ဂလော အဇ္ဈပေက္ခိတဗ္ဗော န သေဝိတဗ္ဗော န ဘဇိတဗ္ဗော န ပယိရုပါသိတဗ္ဗော။

၁၂၆။ ကတမော စ ပုဂ္ဂလော သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိ-
တဗ္ဗော၊ ဣဓေကဇ္ဇော ပုဂ္ဂလော သီလဝါ ဟောတိ ကလျာဏဓမ္မော၊ ဧဝရူပေါ
ပုဂ္ဂလော သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။ တံ ကိဿ ဟေတု၊
ကိဉ္စာပိ ဧဝရူပဿ ပုဂ္ဂလဿ န ဒိဋ္ဌာနဂတိ အာပဇ္ဇတိ၊ အထ ခေါ နံ
ကလျာဏော ကိတ္တိသဒ္ဓေါ အဗ္ဘုဂ္ဂစ္ဆတိ “ကလျာဏမိတ္တော ပုရိသပုဂ္ဂလော
ကလျာဏသဟာယော ကလျာဏသမ္ပဝဏော”တိ။ တသ္မာ ဧဝရူပေါ ပုဂ္ဂလော
သေဝိတဗ္ဗော ဘဇိတဗ္ဗော ပယိရုပါသိတဗ္ဗော။

၁၂၇။ ကတမော စ ပုဂ္ဂလော သီလေသု ပရိပူရကာရီ သမာဓိသ္မိ မတ္တ-
သော ကာရီ ပညာယ မတ္တသော ကာရီ၊ သောတာပနသကဒါဂါမိနော။ ဣမေ
ဝုစ္စန္တိ ပုဂ္ဂလာ သီလေသု ပရိပူရကာရီနော သမာဓိသ္မိ မတ္တသော ကာရီနော
ပညာယ မတ္တသော ကာရီနော။

၁၂၈။ ကတမော စ ပုဂ္ဂလော သီလေသု စ ပရိပူရကာရီ သမာဓိသ္မိဉ္စ
ပရိပူရကာရီ ပညာယ မတ္တသော ကာရီ၊ အနာဂါမိ။ အယံ ဝုစ္စတိ ပုဂ္ဂလော
သီလေသု စ ပရိပူရကာရီ သမာဓိသ္မိဉ္စ ပရိပူရကာရီ ပညာယ မတ္တသော ကာရီ။

၁၂၉။ ကတမော စ ပုဂ္ဂလော သီလေသု စ ပရိပူရကာရီ သမာဓိသ္မိဉ္စ
ပရိပူရကာရီ ပညာယ စ ပရိပူရကာရီ၊ အရဟတာ။ အယံ ဝုစ္စတိ ပုဂ္ဂလော
သီလေသု စ ပရိပူရကာရီ သမာဓိသ္မိဉ္စ ပရိပူရကာရီ ပညာယ စ ပရိပူရကာရီ။

၁၃၀။ တတ္ထ ကတမေ တယော သတ္တာရော၊ ဣဓေကဇ္ဇော သတ္တာ ကာမာနံ
ပရိညံ ပညပေတိ၊ န ရူပါနံ ပရိညံ ပညပေတိ၊ န ဝေဒနာနံ ပရိညံ ပညပေတိ။
ဣဓ ပနေကဇ္ဇော သတ္တာ ကာမာနဉ္စ ပရိညံ ပညပေတိ၊ ရူပါနဉ္စ ပရိညံ ပညပေတိ၊
န ဝေဒနာနံ ပရိညံ ပညပေတိ။ ဣဓ ပနေကဇ္ဇော သတ္တာ ကာမာနဉ္စ ပရိညံ
ပညပေတိ၊ ရူပါနဉ္စ ပရိညံ ပညပေတိ၊ ဝေဒနာနဉ္စ ပရိညံ ပညပေတိ။

တတြ ယွာယံ သတ္တာ ကာမာနံ ပရိညံ ပညပေတိ၊ န ရူပါနံ ပရိညံ
ပညပေတိ၊ န ဝေဒနာနံ ပရိညံ ပညပေတိ၊ ရူပါဝစရသမာပတ္တိယာ လာဘီ
သတ္တာ တေန ဒဋ္ဌဗ္ဗော။ တတြ ယွာယံ သတ္တာ ကာမာနဉ္စ ပရိညံ ပညပေတိ၊

ရူပါနဉ္စ ပရိညံ ပညပေတိ၊ န ဝေဒနာနံ ပရိညံ ပညပေတိ၊ အရူပါဝစရသမာ-
ပတ္တိယာ လာဘီ သတ္တာ တေန ဒဋ္ဌဗ္ဗော။ တတြ ယွာယံ သတ္တာ ကာမာနဉ္စ ပရိညံ
ပညပေတိ၊ ရူပါနဉ္စ ပရိညံ ပညပေတိ၊ ဝေဒနာနဉ္စ ပရိညံ ပညပေတိ၊
သမ္မာသမ္ဗုဒ္ဓေါ သတ္တာ တေန ဒဋ္ဌဗ္ဗော။ ဣမေ တယော သတ္တာရော။

၁၃၁။ တတ္ထ ကတမေ အပရေပိ တယော သတ္တာရော၊ ဣဓေကဇ္ဇော သတ္တာ
ဒိဋ္ဌေ စေဝ ဓမ္မေ အတ္တာနံ သစ္စတော ထေတတော ပညပေတိ၊ အဘိသမ္ဗရာယဉ္စ
အတ္တာနံ သစ္စတော ထေတတော ပညပေတိ။ ဣဓ ပနေနဇ္ဇော သတ္တာ ဒိဋ္ဌေ
စေဝ ဓမ္မေ အတ္တာနံ သစ္စတော ထေတတော ပညပေတိ၊ နော စ ခေါ
အဘိသမ္ဗရာယံ အတ္တာနံ သစ္စတော ထေတတော ပညပေတိ။ ဣဓ ပနေနဇ္ဇော
သတ္တာ ဒိဋ္ဌေ စေဝ ဓမ္မေ အတ္တာနံ သစ္စတော ထေတတော န ပညပေတိ၊
အဘိသမ္ဗရာယဉ္စ အတ္တာနံ သစ္စတော ထေတတော န ပညပေတိ။

တတြ ယွာယံ သတ္တာ ဒိဋ္ဌေ စေဝ ဓမ္မေ အတ္တာနံ သစ္စတော ထေတတော
ပညပေတိ၊ အဘိသမ္ဗရာယဉ္စ အတ္တာနံ သစ္စတော ထေတတော ပညပေတိ၊
သဿတဝါဒေါ သတ္တာ တေန ဒဋ္ဌဗ္ဗော။ တတြ ယွာယံ သတ္တာ ဒိဋ္ဌေ
စေဝ ဓမ္မေ အတ္တာနံ သစ္စတော ထေတတော ပညပေတိ၊ နော စ ခေါ
အဘိသမ္ဗရာယံ အတ္တာနံ သစ္စတော ထေတတော ပညပေတိ၊ ဥစ္ဆေဒဝါဒေါ
သတ္တာ တေန ဒဋ္ဌဗ္ဗော။ တတြ ယွာယံ သတ္တာ ဒိဋ္ဌေ စေဝ ဓမ္မေ အတ္တာနံ
သစ္စတော ထေတတော န ပညပေတိ၊ အဘိသမ္ဗရာယဉ္စ အတ္တာနံ သစ္စတော
ထေတတော န ပညပေတိ၊ သမ္မာသမ္ဗုဒ္ဓေါ သတ္တာ တေန ဒဋ္ဌဗ္ဗော။ ဣမေ
အပရေပိ တယော သတ္တာရော။

တိကနိဒ္ဒေသော။

၄-စတုက္ကပုဂ္ဂလပညတ္တိ

၁၃၂။ ကတမော စ ပုဂ္ဂလော အသပ္ပုရိသော၊ ဣဓေကဇ္ဇော ပုဂ္ဂလော
ပါဏာတိပါတိ ဟောတိ၊ အဒိန္နာဒါယီ ဟောတိ၊ ကာမေသုမိစ္ဆာစာရီ
ဟောတိ၊ မုသာဝါဒီ ဟောတိ၊ သုရာမေရယမဇ္ဇပမာဒဋ္ဌာယီ ဟောတိ။ အယံ
ပုစ္စတိ ပုဂ္ဂလော အသပ္ပုရိသော။

၁၃၃။ ကတမော စ ပုဂ္ဂလော အသပ္ပုရိသေန အသပ္ပုရိသတရော၊ ဣဓေ-
ကဇ္ဇော ပုဂ္ဂလော အတ္တနာ စ ပါဏာတိပါတိ ဟောတိ၊ ပရစ္ဆ ပါဏာတိပါတေ

သမာဒပေတိ။ အတ္တနာ စ အဒိန္နာဒါယီ ဟောတိ၊ ပရည အဒိန္နာဒါနေ သမာဒပေတိ။ အတ္တနာ စ ကာမေသုမိစ္ဆာစာရီ ဟောတိ၊ ပရည ကာမေသုမိစ္ဆာစာရေ သမာဒပေတိ။ အတ္တနာ စ မုသာဝါဒီ ဟောတိ၊ ပရည မုသာဝါဒေ သမာဒပေတိ။ အတ္တနာ စ သုရာမေရယမဇ္ဇပမာဒဌာယီ ဟောတိ၊ ပရည သုရာမေရယမဇ္ဇပမာဒဌာနေ သမာဒပေတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော အသပ္ပုရိသေန အသပ္ပုရိသတရော။

၁၃၄။ ကတမော စ ပုဂ္ဂလော သပ္ပုရိသော၊ ဣဓေကဇ္ဇော ပုဂ္ဂလော ပါဏာတိပါတာ ပဋိဝိရတော ဟောတိ၊ အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ၊ ကာမေသုမိစ္ဆာစာရာ ပဋိဝိရတော ဟောတိ၊ မုသာဝါဒါ ပဋိဝိရတော ဟောတိ၊ သုရာမေရယမဇ္ဇပမာဒဌာနာ ပဋိဝိရတော ဟောတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော သပ္ပုရိသော။

၁၃၅။ ကတမော စ ပုဂ္ဂလော သပ္ပုရိသေန သပ္ပုရိသတရော၊ ဣဓေကဇ္ဇော ပုဂ္ဂလော အတ္တနာ စ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ၊ ပရည ပါဏာတိပါတာ ဝေရမဏိယာ သမာဒပေတိ။ အတ္တနာ စ အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ၊ ပရည အဒိန္နာဒါနာ ဝေရမဏိယာ သမာဒပေတိ။ အတ္တနာ စ ကာမေသုမိစ္ဆာစာရာ ပဋိဝိရတော ဟောတိ၊ ပရည ကာမေသုမိစ္ဆာစာရာ ဝေရမဏိယာ သမာဒပေတိ။ အတ္တနာ စ မုသာဝါဒါ ပဋိဝိရတော ဟောတိ၊ ပရည မုသာဝါဒါ ဝေရမဏိယာ သမာဒပေတိ။ အတ္တနာ စ သုရာမေရယမဇ္ဇပမာဒဌာနာ ပဋိဝိရတော ဟောတိ၊ ပရည သုရာမေရယမဇ္ဇပမာဒဌာနာ ဝေရမဏိယာ သမာဒပေတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော သပ္ပုရိသေန သပ္ပုရိသတရော။

၁၃၆။ ကတမော စ ပုဂ္ဂလော ပါပေါ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ပါဏာတိပါတီ ဟောတိ၊ အဒိန္နာဒါယီ ဟောတိ၊ ကာမေသုမိစ္ဆာစာရီ ဟောတိ၊ မုသာဝါဒီ ဟောတိ၊ ပိသုဏာဝါစော^၁ ဟောတိ၊ ဖရုသဝါစော^၂ ဟောတိ၊ သမ္ပပ္ပလာပီ ဟောတိ၊ အဘိဇ္ဈာလု ဟောတိ၊ ဗျာပန္နစိတ္တော ဟောတိ၊ မိစ္ဆာဒိဋ္ဌိ^၃ ဟောတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ပါပေါ။

၁၃၇။ ကတမော စ ပုဂ္ဂလော ပါပေန ပါပတရော၊ ဣဓေကဇ္ဇော ပုဂ္ဂလော အတ္တနာ စ ပါဏာတိပါတီ ဟောတိ၊ ပရည ပါဏာတိပါတေ သမာဒပေတိ။

၁-ပိသုဏာဝါစော ၂-ဖရုသဝါစော (သီ) ဒီ ၃-၆၇-ပိဋေပိ။ ၃-မိစ္ဆာဒိဋ္ဌိ (က)

အတ္တနာ စ အဒိန္နာဒါယီ ဟောတိ၊ ပရဉ္စ အဒိန္နာဒါနေ သမာဒပေတိ။ အတ္တနာ စ ကာမေသုမိစ္ဆာစာရီ ဟောတိ၊ ပရဉ္စ ကာမေသုမိစ္ဆာစာရေ သမာဒပေတိ။ အတ္တနာ စ မုသာဝါဒီ ဟောတိ၊ ပရဉ္စ မုသာဝါဒေ သမာဒပေတိ။ အတ္တနာ စ ပိသုဏ္ဍဝါစော ဟောတိ၊ ပရဉ္စ ပိသုဏ္ဍာယ ဝါစာယ သမာဒပေတိ။ အတ္တနာ စ ဖရသဝါစော ဟောတိ၊ ပရဉ္စ ဖရသာယ ဝါစာယ သမာဒပေတိ။ အတ္တနာ စ သမ္ပပ္ပလာပီ ဟောတိ၊ ပရဉ္စ သမ္ပပ္ပလာပေ သမာဒပေတိ။ အတ္တနာ စ အဘိဇ္ဈာလု ဟောတိ၊ ပရဉ္စ အဘိဇ္ဈာယ သမာဒပေတိ။ အတ္တနာ စ ဗျာပန-
စိတ္တော ဟောတိ၊ ပရဉ္စ ဗျာပါဒေ သမာဒပေတိ။ အတ္တနာ စ မိစ္ဆာဒိဋ္ဌိ ဟောတိ၊
ပရဉ္စ မိစ္ဆာဒိဋ္ဌိယာ သမာဒပေတိ။ အယံ ဂုစ္စတိ ပုဂ္ဂလော ပါပေန ပါပတရော။

၁၃၈။ ကတမော စ ပုဂ္ဂလော ကလျာဏော၊ ဣဓေကဇ္ဇော ပုဂ္ဂလော ပါဏာတိပါတာ ပဋိဝိရတော ဟောတိ၊ အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ၊ ကာမေသုမိစ္ဆာစာရာ ပဋိဝိရတော ဟောတိ၊ မုသာဝါဒါ ပဋိဝိရတော ဟောတိ၊ ပိသုဏ္ဍာယ ဝါစာယ ပဋိဝိရတော ဟောတိ၊ ဖရသာယ ဝါစာယ ပဋိဝိရတော ဟောတိ၊ သမ္ပပ္ပလာပါ ပဋိဝိရတော ဟောတိ၊ အနဘိဇ္ဈာလု ဟောတိ၊ အဗျာ-
ပနစိတ္တော ဟောတိ၊ သမ္မာဒိဋ္ဌိ ဟောတိ။ အယံ ဂုစ္စတိ ပုဂ္ဂလော ကလျာဏော။

၁၃၉။ ကတမော စ ပုဂ္ဂလော ကလျာဏေန ကလျာဏတရော၊ ဣဓေကဇ္ဇော ပုဂ္ဂလော အတ္တနာ စ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ၊ ပရဉ္စ ပါဏာတိ-
ပါတာ ဝေရမဏိယာ သမာဒပေတိ။ အတ္တနာ စ အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ၊ ပရဉ္စ အဒိန္နာဒါနာ ဝေရမဏိယာ သမာဒပေတိ။ အတ္တနာ စ ကာမေသုမိစ္ဆာစာရာ ပဋိဝိရတော ဟောတိ၊ ပရဉ္စ ကာမေသုမိစ္ဆာစာရာ ဝေရမဏိယာ သမာဒပေတိ။ အတ္တနာ စ မုသာဝါဒါ ပဋိဝိရတော ဟောတိ၊ ပရဉ္စ မုသာဝါဒါ ဝေရမဏိယာ သမာဒပေတိ။ အတ္တနာ စ ပိသုဏ္ဍာယ ဝါစာယ ပဋိဝိရတော ဟောတိ၊ ပရဉ္စ ပိသုဏ္ဍာယ ဝါစာယ ဝေရမဏိယာ သမာဒပေတိ။ အတ္တနာ စ ဖရသာယ ဝါစာယ ပဋိဝိရတော ဟောတိ၊ ပရဉ္စ ဖရသာယ ဝါစာယ ဝေရမဏိယာ သမာဒပေတိ။ အတ္တနာ စ သမ္ပပ္ပလာပါ ပဋိဝိရတော ဟောတိ၊ ပရဉ္စ သမ္ပပ္ပလာပါ ဝေရမဏိယာ သမာဒပေတိ။ အတ္တနာ စ အနဘိဇ္ဈာလု ဟောတိ၊ ပရဉ္စ အနဘိဇ္ဈာယ သမာဒပေတိ။ အတ္တနာ စ အဗျာပနစိတ္တော ဟောတိ၊ ပရဉ္စ အဗျာပါဒေ သမာဒပေတိ။ အတ္တနာ စ သမ္မာဒိဋ္ဌိ ဟောတိ၊

ပရစ္ဆ သမ္မာဒိဋ္ဌိယာ သမာဒပေတိ။ အယံ ဂုစ္စတိ ပုဂ္ဂလော ကလျာဏေန ကလျာဏတရော။

၁၄၀။ ကတမော စ ပုဂ္ဂလော ပါပဓမ္မော၊ ဣဓေကစ္စော ပုဂ္ဂလော ပါဏာတိပါတိ ဟောတိ၊ အဒိန္နာဒါယိ ဟောတိ။ပ။ မိစ္ဆာဒိဋ္ဌိ ဟောတိ။ အယံ ဂုစ္စတိ ပုဂ္ဂလော ပါပဓမ္မော။

၁၄၁။ ကတမော စ ပုဂ္ဂလော ပါပဓမ္မေန ပါပဓမ္မတရော၊ ဣဓေကစ္စော ပုဂ္ဂလော အတ္တနာ စ ပါဏာတိပါတိ ဟောတိ၊ ပရစ္ဆ ပါဏာတိပါတေ သမာဒပေတိ။ အတ္တနာ စ အဒိန္နာဒါယိ ဟောတိ၊ ပရစ္ဆ အဒိန္နာဒါနေ သမာဒပေတိ။ပ။ အတ္တနာ စ မိစ္ဆာဒိဋ္ဌိ ဟောတိ၊ ပရစ္ဆ မိစ္ဆာဒိဋ္ဌိယာ သမာဒပေတိ။ အယံ ဂုစ္စတိ ပုဂ္ဂလော ပါပဓမ္မေန ပါပဓမ္မတရော။

၁၄၂။ ကတမော စ ပုဂ္ဂလော ကလျာဏဓမ္မော၊ ဣဓေကစ္စော ပုဂ္ဂလော ပါဏာတိပါတာ ပဋိဝိရတော ဟောတိ၊ အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ။ပ။ သမ္မာဒိဋ္ဌိ ဟောတိ။ အယံ ဂုစ္စတိ ပုဂ္ဂလော ကလျာဏဓမ္မော။

၁၄၃။ ကတမော စ ပုဂ္ဂလော ကလျာဏဓမ္မေန ကလျာဏဓမ္မတရော၊ ဣဓေကစ္စော ပုဂ္ဂလော အတ္တနာ စ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ၊ ပရစ္ဆ ပါဏာတိပါတာ ဝေရမဏိယာ သမာဒပေတိ။ပ။ အတ္တနာ စ သမ္မာဒိဋ္ဌိ ဟောတိ၊ ပရစ္ဆ သမ္မာဒိဋ္ဌိယာ သမာဒပေတိ။ အယံ ဂုစ္စတိ ပုဂ္ဂလော ကလျာဏဓမ္မေန ကလျာဏဓမ္မတရော။

၁၄၄။ ကတမော စ ပုဂ္ဂလော သာဝဇ္ဇော၊ ဣဓေကစ္စော ပုဂ္ဂလော သာဝဇ္ဇေန ကာယကမ္မေန သမန္နာဂတော ဟောတိ၊ သာဝဇ္ဇေန ဝစီကမ္မေန သမန္နာဂတော ဟောတိ၊ သာဝဇ္ဇေန မနောကမ္မေန သမန္နာဂတော ဟောတိ။ အယံ ဂုစ္စတိ ပုဂ္ဂလော သာဝဇ္ဇော။

၁၄၅။ ကတမော စ ပုဂ္ဂလော ဝဇ္ဇဗဟုလော၊ ဣဓေကစ္စော ပုဂ္ဂလော သာဝဇ္ဇေန ဗဟုလံ ကာယကမ္မေန သမန္နာဂတော ဟောတိ အပ္ပံ အနဝဇ္ဇေန၊ သာဝဇ္ဇေန ဗဟုလံ ဝစီကမ္မေန သမန္နာဂတော ဟောတိ အပ္ပံ အနဝဇ္ဇေန၊ သာဝဇ္ဇေန ဗဟုလံ မနောကမ္မေန သမန္နာဂတော ဟောတိ အပ္ပံ အနဝဇ္ဇေန။ အယံ ဂုစ္စတိ ပုဂ္ဂလော ဝဇ္ဇဗဟုလော။

၁၄၆။ ကတမော စ ပုဂ္ဂလော အပ္ပဝဇ္ဇော၊ ဣဓေကဇ္ဈော ပုဂ္ဂလော အနဝဇ္ဇေန ဗဟုလံ ကာယကမ္မေန သမန္နာဂတော ဟောတိ အပ္ပံ သာဝဇ္ဇေန၊ အနဝဇ္ဇေန ဗဟုလံ ဝစီကမ္မေန သမန္နာဂတော ဟောတိ အပ္ပံ သာဝဇ္ဇေန၊ အနဝဇ္ဇေန ဗဟုလံ မနောကမ္မေန သမန္နာဂတော ဟောတိ အပ္ပံ သာဝဇ္ဇေန။ အယံ ဝုစ္စတိ ပုဂ္ဂလော အပ္ပဝဇ္ဇော။

၁၄၇။ ကတမော စ ပုဂ္ဂလော အနဝဇ္ဇော၊ ဣဓေကဇ္ဈော ပုဂ္ဂလော အနဝဇ္ဇေန ကာယကမ္မေန သမန္နာဂတော ဟောတိ၊ အနဝဇ္ဇေန ဝစီကမ္မေန သမန္နာဂတော ဟောတိ၊ အနဝဇ္ဇေန မနောကမ္မေန သမန္နာဂတော ဟောတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော အနဝဇ္ဇော။

၁၄၈။ ကတမော စ ပုဂ္ဂလော ဥဂ္ဂဋ္ဌိတည။ ယဿ ပုဂ္ဂလဿ သဟ ဥဒါ-ဟဋ္ဌဝေလာယ ဓမ္မာဘိသမယော ဟောတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ဥဂ္ဂဋ္ဌိတည။

၁၄၉။ ကတမော စ ပုဂ္ဂလော ဝိပဉ္စိတည။ ယဿ ပုဂ္ဂလဿ သံခိတ္တေန ဘာသိတဿ ဝိတ္တာရေန အတ္ထေ ဝိဘဇိယမာနေ ဓမ္မာဘိသမယော ဟောတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ဝိပဉ္စိတည။

၁၅၀။ ကတမော စ ပုဂ္ဂလော နေယျော၊ ယဿ ပုဂ္ဂလဿ ဥဒ္ဒေသတော ပရိပုစ္ဆတော ယောနိသော မနသိကရောတော ကလျာဏမိတ္တေ သေဝတော ဘဇတော ပယိရပါသတော ဧဝံ အနုပုဗ္ဗေန ဓမ္မာဘိသမယော ဟောတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော နေယျော။

၁၅၁။ ကတမော စ ပုဂ္ဂလော ပဒပရမော၊ ယဿ ပုဂ္ဂလဿ ဗဟုမ္ဘိ သုဏတော ဗဟုမ္ဘိ ဘဏတော ဗဟုမ္ဘိ ဓာရယတော ဗဟုမ္ဘိ ဝါစယတော န တာယ ဇာတိယာ ဓမ္မာဘိသမယော ဟောတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ပဒပရမော။

၁၅၂။ ကတမော စ ပုဂ္ဂလော ယုတ္တပ္ပဋိဘာနော^၁ နော မုတ္တပ္ပဋိဘာနော၊ ဣဓေကဇ္ဈော ပုဂ္ဂလော ပဉ္စံ ပုဋ္ဌော သမာနော ယုတ္တံ ဝဒတိ နော သီဃံ။ အယံ ဝုစ္စတိ ပုဂ္ဂလော ယုတ္တပ္ပဋိဘာနော နော မုတ္တပ္ပဋိဘာနော။

၁-ယုတ္တပ္ပဋိဘာဏော (သျှာ) အံ ၁-၄၅၂ ပိဋကိ။

၁၅၃။ ကတမော စ ပုဂ္ဂလော မုတ္တပ္ပဋိဘာနော နော ယုတ္တပ္ပဋိဘာနော၊
ဣဓေကဇ္ဇော ပုဂ္ဂလော ပဉ္စံ ပုဋ္ဌော သမာနော သီဃံ ဝဒတိ နော ယုတ္တံ။ အယံ
ဝုစ္စတိ ပုဂ္ဂလော မုတ္တပ္ပဋိဘာနော နော ယုတ္တပ္ပဋိဘာနော။

၁၅၄။ ကတမော စ ပုဂ္ဂလော ယုတ္တပ္ပဋိဘာနော စ မုတ္တပ္ပဋိဘာနော စ၊
ဣဓေကဇ္ဇော ပုဂ္ဂလော ပဉ္စံ ပုဋ္ဌော သမာနော ယုတ္တဉ္စ ဝဒတိ သီဃဉ္စ။ အယံ
ဝုစ္စတိ ပုဂ္ဂလော ယုတ္တပ္ပဋိဘာနော စ မုတ္တပ္ပဋိဘာနော စ။

၁၅၅။ ကတမော စ ပုဂ္ဂလော နေဝ ယုတ္တပ္ပဋိဘာနော နော မုတ္တပ္ပဋိ-
ဘာနော၊ ဣဓေကဇ္ဇော ပုဂ္ဂလော ပဉ္စံ ပုဋ္ဌော သမာနော နေဝ ယုတ္တံ ဝဒတိ နော
သီဃံ။ အယံ ဝုစ္စတိ ပုဂ္ဂလော နေဝ ယုတ္တပ္ပဋိဘာနော နော မုတ္တပ္ပဋိဘာနော။

၁၅၆။ တတ္ထ ကတမေ စတ္တာရော ဓမ္မကထိကာ ပုဂ္ဂလာ၊ ဣဓေကဇ္ဇော
ဓမ္မကထိကော အပ္ပဉ္စ ဘာသတိ အသဟိတဉ္စ၊ ပရိသာ စဿ န ကုသလာ
ဟောတိ သဟိတာသဟိတဿ၊ ဧဝရူပေါ ဓမ္မကထိကော ဧဝရူပါယ ပရိသာယ
ဓမ္မကထိကောတွေဝ သန္တိ ဂစ္ဆတိ။

ဣဓ ပနေကဇ္ဇော ဓမ္မကထိကော အပ္ပဉ္စ ဘာသတိ သဟိတဉ္စ၊ ပရိသာ စဿ
ကုသလာ ဟောတိ သဟိတာသဟိတဿ၊ ဧဝရူပေါ ဓမ္မကထိကော ဧဝရူပါယ
ပရိသာယ ဓမ္မကထိကောတွေဝ သန္တိ ဂစ္ဆတိ။

ဣဓ ပနေကဇ္ဇော ဓမ္မကထိကော ဗဟုဉ္စ ဘာသတိ အသဟိတဉ္စ၊ ပရိသာ
စဿ န ကုသလာ ဟောတိ သဟိတာသဟိတဿ၊ ဧဝရူပေါ ဓမ္မကထိကော
ဧဝရူပါယ ပရိသာယ ဓမ္မကထိကောတွေဝ သန္တိ ဂစ္ဆတိ။

ဣဓ ပနေကဇ္ဇော ဓမ္မကထိကော ဗဟုဉ္စ ဘာသတိ သဟိတဉ္စ၊ ပရိသာ စဿ
ကုသလာ ဟောတိ သဟိတာသဟိတဿ၊ ဧဝရူပေါ ဓမ္မကထိကော ဧဝရူပါယ
ပရိသာယ ဓမ္မကထိကောတွေဝ သန္တိ ဂစ္ဆတိ။ ဣမေ စတ္တာရော ဓမ္မကထိကာ
ပုဂ္ဂလာ။

၁၅၇။ တတ္ထ ကတမေ စတ္တာရော ဝလာဟကူပမာ ပုဂ္ဂလာ။ စတ္တာရော
ဝလာဟကာ— ဂဇ္ဇိတာ နော ဝဿိတာ၊ ဝဿိတာ နော ဂဇ္ဇိတာ၊ ဂဇ္ဇိတာ
စ ဝဿိတာ စ၊ နေဝ ဂဇ္ဇိတာ နော ဝဿိတာ။ ဧဝမေဝံ စတ္တာရောမေ
ဝလာဟကူပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ

စတ္တာရော၊ ဂဇ္ဈိတာ နော ဝသိတာ၊ ဝသိတာ နော ဂဇ္ဈိတာ၊ ဂဇ္ဈိတာ စ ဝသိတာ စ၊ နေဝ ဂဇ္ဈိတာ နော ဝသိတာ။

ကထဉ္စ ပုဂ္ဂလော ဂဇ္ဈိတာ ဟောတိ နော ဝသိတာ၊ ဣဓေကဇ္ဈော ပုဂ္ဂလော ဘာသိတာ ဟောတိ နော ကတ္တာ၊ ဧဝံ ပုဂ္ဂလော ဂဇ္ဈိတာ ဟောတိ နော ဝသိတာ။ သေယျထာပိ သော ဝလာဟကော ဂဇ္ဈိတာ နော ဝသိတာ၊ တထူပမော အယံ ပုဂ္ဂလော။ (၁)

ကထဉ္စ ပုဂ္ဂလော ဝသိတာ ဟောတိ နော ဂဇ္ဈိတာ၊ ဣဓေကဇ္ဈော ပုဂ္ဂလော ကတ္တာ ဟောတိ နော ဘာသိတာ၊ ဧဝံ ပုဂ္ဂလော ဝသိတာ ဟောတိ နော ဂဇ္ဈိတာ။ သေယျထာပိ သော ဝလာဟကော ဝသိတာ နော ဂဇ္ဈိတာ၊ တထူပမော အယံ ပုဂ္ဂလော။ (၂)

ကထဉ္စ ပုဂ္ဂလော ဂဇ္ဈိတာ စ ဟောတိ ဝသိတာ စ၊ ဣဓေကဇ္ဈော ပုဂ္ဂလော ဘာသိတာ စ ဟောတိ ကတ္တာ စ၊ ဧဝံ ပုဂ္ဂလော ဂဇ္ဈိတာ စ ဟောတိ ဝသိတာ စ။ သေယျထာပိ သော ဝလာဟကော ဂဇ္ဈိတာ စ ဝသိတာ စ၊ တထူပမော အယံ ပုဂ္ဂလော။ (၃)

ကထဉ္စ ပုဂ္ဂလော နေဝ ဂဇ္ဈိတာ ဟောတိ နော ဝသိတာ၊ ဣဓေကဇ္ဈော ပုဂ္ဂလော နေဝ ဘာသိတာ ဟောတိ နော ကတ္တာ၊ ဧဝံ ပုဂ္ဂလော နေဝ ဂဇ္ဈိတာ ဟောတိ နော ဝသိတာ။ သေယျထာပိ သော ဝလာဟကော နေဝ ဂဇ္ဈိတာ နော ဝသိတာ၊ တထူပမော အယံ ပုဂ္ဂလော။ (၄)

ဣမေ စတ္တာရော ဝလာဟကူပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။

၁၅၈။ တတ္ထ ကတမေ စတ္တာရော မူသိကူပမာ ပုဂ္ဂလာ။ စတသော မူသိကာ၊ ဂါဓံ ကတ္တာ နော ဝသိတာ၊ ဝသိတာ နော ဂါဓံ ကတ္တာ၊ ဂါဓံ ကတ္တာ စ ဝသိတာ စ၊ နေဝ ဂါဓံ ကတ္တာ နော ဝသိတာ။ ဧဝမေဝံ စတ္တာရောမေ မူသိကူပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ စတ္တာရော၊ ဂါဓံ ကတ္တာ နော ဝသိတာ၊ ဝသိတာ နော ဂါဓံ ကတ္တာ၊ ဂါဓံ ကတ္တာ စ ဝသိတာ စ၊ နေဝ ဂါဓံ ကတ္တာ နော ဝသိတာ။

ကထဉ္စ ပုဂ္ဂလော ဂါဓံ ကတ္တာ ဟောတိ နော ဝသိတာ၊ ဣဓေကဇ္ဈော ပုဂ္ဂလော ဓမ္မံ ပရိယာပုဏ္ဏာတိ သုတ္တံ ဂေယျံ ဝေယျာကရဏံ ဂါထံ ဥဒါနံ ဣတိဝုတ္တကံ ဇာတကံ အဗ္ဘုတဓမ္မံ ဝေဒလ္လံ၊ သော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ နပ္ပဇာနာတိ၊ “အယံ ဒုက္ခသမုဒယော”တိ ယထာဘူတံ နပ္ပဇာနာတိ၊ “အယံ

ဒုက္ခနိရောဓော”တိ ယထာဘူတံ နပ္ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ”တိ ယထာဘူတံ နပ္ပဇာနာတိ၊ ဧဝံ ပုဂ္ဂလော ဂါမံ ကတ္တာ ဟောတိ နော ဝသိတာ။ သေယျထာပိ သာ မူသိကာ ဂါမံ ကတ္တာ နော ဝသိတာ၊ တထူပမော အယံ ပုဂ္ဂလော။ (၁)

ကထဉ္စ ပုဂ္ဂလော ဝသိတာ ဟောတိ နော ဂါမံ ကတ္တာ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ဓမ္မံ န ပရိယာပုဏ္ဏာတိ သုတ္တံ ဂေယျံ ဝေယျာကရဏံ ဂါထံ ဥဒါနံ ဣတိဝုတ္တကံ ဇာတကံ အဗ္ဘုတဓမ္မံ ဝေဒလ္လံ၊ သော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခသမုဒယော”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခ-နိရောဓော”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ”တိ ယထာဘူတံ ပဇာနာတိ၊ ဧဝံ ပုဂ္ဂလော ဝသိတာ ဟောတိ နော ဂါမံ ကတ္တာ။ သေယျထာပိ သာ မူသိကာ ဝသိတာ နော ဂါမံ ကတ္တာ၊ တထူပမော အယံ ပုဂ္ဂလော။ (၂)

ကထဉ္စ ပုဂ္ဂလော ဂါမံ ကတ္တာ စ ဟောတိ ဝသိတာ စ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ဓမ္မံ ပရိယာပုဏ္ဏာတိ သုတ္တံ ဂေယျံ ဝေယျာကရဏံ ဂါထံ ဥဒါနံ ဣတိဝုတ္တကံ ဇာတကံ အဗ္ဘုတဓမ္မံ ဝေဒလ္လံ၊ သော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခသမုဒယော”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခ-နိရောဓော”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ”တိ ယထာဘူတံ ပဇာနာတိ၊ ဧဝံ ပုဂ္ဂလော ဂါမံ ကတ္တာ စ ဟောတိ ဝသိတာ စ။ သေယျထာပိ သာ မူသိကာ ဂါမံ ကတ္တာ စ ဝသိတာ စ၊ တထူပမော အယံ ပုဂ္ဂလော။ (၃)

ကထဉ္စ ပုဂ္ဂလော နေဝ ဂါမံ ကတ္တာ ဟောတိ နော ဝသိတာ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ဓမ္မံ န ပရိယာပုဏ္ဏာတိ သုတ္တံ ဂေယျံ ဝေယျာကရဏံ ဂါထံ ဥဒါနံ ဣတိဝုတ္တကံ ဇာတကံ အဗ္ဘုတဓမ္မံ ဝေဒလ္လံ၊ သော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ နပ္ပဇာနာတိ၊ “အယံ ဒုက္ခသမုဒယော”တိ ယထာဘူတံ နပ္ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓော”တိ ယထာဘူတံ နပ္ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓ-ဂါမိနီ ပဋိပဒါ”တိ ယထာဘူတံ နပ္ပဇာနာတိ၊ ဧဝံ ပုဂ္ဂလော နေဝ ဂါမံ ကတ္တာ ဟောတိ နော ဝသိတာ။ သေယျထာပိ သာ မူသိကာ နေဝ ဂါမံ ကတ္တာ နော ဝသိတာ၊ တထူပမော အယံ ပုဂ္ဂလော။ (၄)

ဣမေ စတ္တာရော မူသိကူပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။

၁၅၉။ တတ္ထ ကတမေ စတ္တာရော အမ္မူပမာ ပုဂ္ဂလာ။ စတ္တာရိ အမ္မာနိ—
အာမံ ပက္ကဝဏ္ဏိ^၁၊ ပက္ကံ အာမဝဏ္ဏိ^၂၊ အာမံ အာမဝဏ္ဏိ၊ ပက္ကံ ပက္ကဝဏ္ဏိ။
ဧဝမေဝံ စတ္တာရောမေ အမ္မူပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။
ကတမေ စတ္တာရော၊ အာမော ပက္ကဝဏ္ဏိ၊ ပက္ကော အာမဝဏ္ဏိ၊ အာမော
အာမဝဏ္ဏိ၊ ပက္ကော ပက္ကဝဏ္ဏိ။

ကထဉ္စ ပုဂ္ဂလော အာမော ဟောတိ ပက္ကဝဏ္ဏိ၊ ဣဓေကစ္စဿ ပုဂ္ဂလဿ
ပါသာဒိကံ ဟောတိ အဘိက္ကန္တံ ပဋိက္ကန္တံ အာလောကိတံ ဝိလောကိတံ
သမိဉ္စိတံ^၃၊ ပသာရိတံ သဃံာဋိပတ္တစီဝရဓာရဏံ၊ သော “ဣဒံ ဒုက္ခ”န္တိ
ယထာဘူတံ နပ္ပဇာနာတိ၊ “အယံ ဒုက္ခသမုဒယော”တိ ယထာဘူတံ နပ္ပဇာနာတိ၊
“အယံ ဒုက္ခနိရောဓော”တိ ယထာဘူတံ နပ္ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓဂါမိနိ
ပဋိပဒါ”တိ ယထာဘူတံ နပ္ပဇာနာတိ။ ဧဝံ ပုဂ္ဂလော အာမော ဟောတိ
ပက္ကဝဏ္ဏိ။ သေယျထာပိ တံ အမ္မံ အာမံ ပက္ကဝဏ္ဏိ၊ တထူပမော အယံ
ပုဂ္ဂလော။ (၁)

ကထဉ္စ ပုဂ္ဂလော ပက္ကော ဟောတိ အာမဝဏ္ဏိ၊ ဣဓေကစ္စဿ ပုဂ္ဂလဿ
န ပါသာဒိကံ ဟောတိ အဘိက္ကန္တံ ပဋိက္ကန္တံ အာလောကိတံ ဝိလောကိတံ
သမိဉ္စိတံ ပသာရိတံ သဃံာဋိပတ္တစီဝရဓာရဏံ၊ သော “ဣဒံ ဒုက္ခ”န္တိ
ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခသမုဒယော”တိ ယထာဘူတံ ပဇာနာတိ၊
“အယံ ဒုက္ခနိရောဓော”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓဂါမိနိ
ပဋိပဒါ”တိ ယထာဘူတံ ပဇာနာတိ။ ဧဝံ ပုဂ္ဂလော ပက္ကော ဟောတိ အာမဝဏ္ဏိ။
သေယျထာပိ တံ အမ္မံ ပက္ကံ အာမဝဏ္ဏိ၊ တထူပမော အယံ ပုဂ္ဂလော။ (၂)

ကထဉ္စ ပုဂ္ဂလော အာမော ဟောတိ အာမဝဏ္ဏိ၊ ဣဓေကစ္စဿ ပုဂ္ဂလဿ
န ပါသာဒိကံ ဟောတိ အဘိက္ကန္တံ ပဋိက္ကန္တံ အာလောကိတံ ဝိလောကိတံ
သမိဉ္စိတံ ပသာရိတံ သဃံာဋိပတ္တစီဝရဓာရဏံ၊ သော “ဣဒံ ဒုက္ခ”န္တိ
ယထာဘူတံ နပ္ပဇာနာတိ။ပ။ “အယံ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ”တိ ယထာဘူတံ
နပ္ပဇာနာတိ။ ဧဝံ ပုဂ္ဂလော အာမော ဟောတိ အာမဝဏ္ဏိ။ သေယျထာပိ တံ
အမ္မံ အာမံ အာမဝဏ္ဏိ၊ တထူပမော အယံ ပုဂ္ဂလော။ (၃)

ကထဉ္စ ပုဂ္ဂလော ပက္ကော ဟောတိ ပက္ကဝဏ္ဏိ၊ ဣဓေကစ္စဿ ပုဂ္ဂလဿ
ပါသာဒိကံ ဟောတိ အဘိက္ကန္တံ ပဋိက္ကန္တံ အာလောကိတံ ဝိလောကိတံ
သမိဉ္စိတံ ပသာရိတံ သဃံာဋိပတ္တစီဝရဓာရဏံ၊ သော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ

၁-ပက္ကဝဏ္ဏိ ၂-အာမဝဏ္ဏိ (သျှ၊ က) အံ ၁-၄၂၁ ဝိဇ္ဇေဝိ။ ၃-သမိဉ္စိတံ (သိ၊ သျှ)

ပဇာနာတိ။ပ။ “အယံ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ”တိ ယထာဘူတံ ပဇာနာတိ။
ဧဝံ ပုဂ္ဂလော ပက္ခော ဟောတိ ပက္ကဝဏ္ဏိ။ သေယျထာပိ တံ အမ္ဘံ ပက္ကံ ပက္ကဝဏ္ဏိ။
တထူပမော အယံ ပုဂ္ဂလော။ (၄)

ဣမေ စတ္တာရော အမ္မူပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။

၁၆၀။ တတ္ထ ကတမေ စတ္တာရော ကုမ္ဘူပမာ ပုဂ္ဂလာ။ စတ္တာရော ကုမ္ဘာ—
တုန္တော ပိဟိတော၊ ပူရော ဝိဝဋ္ဋော၊ တုန္တော ဝိဝဋ္ဋော၊ ပူရော ပိဟိတော။
ဧဝမေဝံ စတ္တာရောမေ ကုမ္ဘူပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။
ကတမေ စတ္တာရော၊ တုန္တော ပိဟိတော၊ ပူရော ဝိဝဋ္ဋော၊ တုန္တော ဝိဝဋ္ဋော၊
ပူရော ပိဟိတော။

ကထဉ္စ ပုဂ္ဂလော တုန္တော ဟောတိ ပိဟိတော၊ ဣဓေကစ္စဿ ပုဂ္ဂလဿ
ပါသာဒိကံ ဟောတိ အဘိက္ကန္တံ ပဋိက္ကန္တံ အာလောကိတံ ဝိလောကိတံ သမိဉ္စိတံ
ပသာရိတံ သဃံာဠိပတ္တစီဝရဓာရဏံ၊ သော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ
နပ္ပဇာနာတိ။ပ။ “အယံ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ”တိ ယထာဘူတံ
နပ္ပဇာနာတိ။ ဧဝံ ပုဂ္ဂလော တုန္တော ဟောတိ ပိဟိတော။ သေယျထာပိ သော
ကုမ္ဘော တုန္တော ပိဟိတော၊ တထူပမော အယံ ပုဂ္ဂလော။

ကထဉ္စ ပုဂ္ဂလော ပူရော ဟောတိ ဝိဝဋ္ဋော၊ ဣဓေကစ္စဿ ပုဂ္ဂလဿ
န ပါသာဒိကံ ဟောတိ အဘိက္ကန္တံ ပဋိက္ကန္တံ အာလောကိတံ ဝိလောကိတံ
သမိဉ္စိတံ ပသာရိတံ သဃံာဠိပတ္တစီဝရဓာရဏံ၊ သော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ
ပဇာနာတိ။ပ။ “အယံ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ”တိ ယထာဘူတံ ပဇာနာတိ။
ဧဝံ ပုဂ္ဂလော ပူရော ဟောတိ ဝိဝဋ္ဋော။ သေယျထာပိ သော ကုမ္ဘော ပူရော
ဝိဝဋ္ဋော၊ တထူပမော အယံ ပုဂ္ဂလော။

ကထဉ္စ ပုဂ္ဂလော တုန္တော ဟောတိ ဝိဝဋ္ဋော၊ ဣဓေကစ္စဿ ပုဂ္ဂလဿ
န ပါသာဒိကံ ဟောတိ အဘိက္ကန္တံ ပဋိက္ကန္တံ အာလောကိတံ ဝိလောကိတံ
သမိဉ္စိတံ ပသာရိတံ သဃံာဠိပတ္တစီဝရဓာရဏံ၊ သော “ဣဒံ ဒုက္ခ”န္တိ
ယထာဘူတံ နပ္ပဇာနာတိ။ပ။ “အယံ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ”တိ ယထာဘူတံ
နပ္ပဇာနာတိ။ ဧဝံ ပုဂ္ဂလော တုန္တော ဟောတိ ဝိဝဋ္ဋော။ သေယျထာပိ သော
ကုမ္ဘော တုန္တော ဝိဝဋ္ဋော၊ တထူပမော အယံ ပုဂ္ဂလော။

ကထဉ္စ ပုဂ္ဂလော ပူရော ဟောတိ ပိဟိတော၊ ဣဓေကစ္စဿ ပုဂ္ဂလဿ
ပါသာဒိကံ ဟောတိ အဘိက္ကန္တံ ပဋိက္ကန္တံ အာလောကိတံ ဝိလောကိတံ

သမိဉ္ဇိတံ ပဿာရိတံ သဃံာဠိပတ္တစီဝရဓာရဏံ၊ သော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ ပဇာနာတိ။ပ။ “အယံ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ”တိ ယထာဘူတံ ပဇာနာတိ။ ဧဝံ ပုဂ္ဂလော ပူရော ဟောတိ ပိဟိတော။ သေယျတာပိ သော ကုမ္ဘော ပူရော ပိဟိတော၊ တထူပမော အယံ ပုဂ္ဂလော။ ဣမေ စတ္တာရော ကုမ္ဘူပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိ။

၁၆၁။ တတ္ထ ကတမေ စတ္တာရော ဥဒကရဟဒူပမာ ပုဂ္ဂလာ။ စတ္တာရော ဥဒကရဟဒါ—ဥတ္တာနော ဂမ္ဘီရောဘာသော၊ ဂမ္ဘီရော ဥတ္တာနောဘာသော၊ ဥတ္တာနော ဥတ္တာနောဘာသော၊ ဂမ္ဘီရော ဂမ္ဘီရောဘာသော။ ဧဝမေဝံ စတ္တာရောမေ ဥဒကရဟဒူပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိ။ ကတမေ စတ္တာရော၊ ဥတ္တာနော ဂမ္ဘီရောဘာသော၊ ဂမ္ဘီရော ဥတ္တာနော-ဘာသော၊ ဥတ္တာနော ဥတ္တာနောဘာသော၊ ဂမ္ဘီရော ဂမ္ဘီရောဘာသော။

ကထဉ္စ ပုဂ္ဂလော ဥတ္တာနော ဟောတိ ဂမ္ဘီရောဘာသော၊ ဣဓေကစ္စဿ ပုဂ္ဂလဿ ပါသာဒိကံ ဟောတိ အဘိက္ကန္တံ ပဋိက္ကန္တံ အာလောကိတံ ဝိလောကိတံ သမိဉ္ဇိတံ ပဿာရိတံ သဃံာဠိပတ္တစီဝရဓာရဏံ၊ သော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ နပ္ပဇာနာတိ။ပ။ “အယံ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ”တိ ယထာဘူတံ နပ္ပဇာနာတိ။ ဧဝံ ပုဂ္ဂလော ဥတ္တာနော ဟောတိ ဂမ္ဘီရော-ဘာသော။ သေယျတာပိ သော ဥဒကရဟဒေါ ဥတ္တာနော ဂမ္ဘီရောဘာသော၊ တထူပမော အယံ ပုဂ္ဂလော။

ကထဉ္စ ပုဂ္ဂလော ဂမ္ဘီရော ဟောတိ ဥတ္တာနောဘာသော၊ ဣဓေကစ္စဿ ပုဂ္ဂလဿ န ပါသာဒိကံ ဟောတိ အဘိက္ကန္တံ ပဋိက္ကန္တံ အာလောကိတံ ဝိလောကိတံ သမိဉ္ဇိတံ ပဿာရိတံ သဃံာဠိပတ္တစီဝရဓာရဏံ၊ သော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ ပဇာနာတိ။ပ။ “အယံ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ”တိ ယထာဘူတံ ပဇာနာတိ။ ဧဝံ ပုဂ္ဂလော ဂမ္ဘီရော ဟောတိ ဥတ္တာနောဘာသော။ သေယျတာပိ သော ဥဒကရဟဒေါ ဂမ္ဘီရော ဥတ္တာနောဘာသော၊ တထူပမော အယံ ပုဂ္ဂလော။

ကထဉ္စ ပုဂ္ဂလော ဥတ္တာနော ဟောတိ ဥတ္တာနောဘာသော၊ ဣဓေကစ္စဿ ပုဂ္ဂလဿ န ပါသာဒိကံ ဟောတိ အဘိက္ကန္တံ ပဋိက္ကန္တံ အာလောကိတံ ဝိလော-ကိတံ သမိဉ္ဇိတံ ပဿာရိတံ သဃံာဠိပတ္တစီဝရဓာရဏံ၊ သော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ နပ္ပဇာနာတိ။ပ။ “အယံ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ”တိ

ယထာဘူတံ နပ္ပဇာနာတိ။ ဧဝံ ပုဂ္ဂလော ဥတ္တာနော ဟောတိ ဥတ္တာနော-
ဘာသော။ သေယျထာပိ သော ဥဒကရဟဒေါ ဥတ္တာနော ဥတ္တာနောဘာသော၊
တထူပမော အယံ ပုဂ္ဂလော။

ကထဉ္စ ပုဂ္ဂလော ဂမ္ဘီရော ဟောတိ ဂမ္ဘီရောဘာသော၊ ဣဓေကစ္စဿ
ပုဂ္ဂလဿ ပါသာဒိကံ ဟောတိ အဘိက္ကန္တံ ပဋိက္ကန္တံ အာလောကိတံ ဝိလော-
ကိတံ သမိဉ္စိတံ ပသာရိတံ သင်္ဃာဋ္ဌိပတ္တစီဝရဓာရဏံ၊ သော “ဣဒံ ဒုက္ခ”န္တိ
ယထာဘူတံ ပဇာနာတိ။ပ။ “အယံ ဒုက္ခနိရောဓေါမိနိ ပဋိပဒါ”တိ ယထာဘူတံ
ပဇာနာတိ။ ဧဝံ ပုဂ္ဂလော ဂမ္ဘီရော ဟောတိ ဂမ္ဘီရောဘာသော။ သေယျထာပိ
သော ဥဒကရဟဒေါ ဂမ္ဘီရော ဂမ္ဘီရောဘာသော၊ တထူပမော အယံ ပုဂ္ဂလော။
ဣမေ စတ္တာရော ဥဒကရဟဒူပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။

၁၆၂။ တတ္ထ ကတမေ စတ္တာရော ဗလီဗဒ္ဒူပမာ ပုဂ္ဂလာ။ စတ္တာရော
ဗလီဗဒ္ဒါ^၁—သကဂဝစဏ္ဍော^၂ နော ပရဂဝစဏ္ဍော၊ ပရဂဝစဏ္ဍော နော
သကဂဝစဏ္ဍော၊ သကဂဝစဏ္ဍော စ ပရဂဝစဏ္ဍော စ၊ နေဝ သကဂဝစဏ္ဍော
နော ပရဂဝစဏ္ဍော။ ဧဝမေဝံ စတ္တာရောမေ ဗလီဗဒ္ဒူပမာ ပုဂ္ဂလာ သန္တော
သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ စတ္တာရော၊ သကဂဝစဏ္ဍော နော
ပရဂဝစဏ္ဍော၊ ပရဂဝစဏ္ဍော နော သကဂဝစဏ္ဍော၊ သကဂဝစဏ္ဍော စ
ပရဂဝစဏ္ဍော စ၊ နေဝ သကဂဝစဏ္ဍော နော ပရဂဝစဏ္ဍော။

ကထဉ္စ ပုဂ္ဂလော သကဂဝစဏ္ဍော ဟောတိ နော ပရဂဝစဏ္ဍော၊
ဣဓေကစ္စော ပုဂ္ဂလော သကပရိသံ ဥဗ္ဗေဇိတာ ဟောတိ နော ပရပရိသံ။ ဧဝံ
ပုဂ္ဂလော သကဂဝစဏ္ဍော ဟောတိ နော ပရဂဝစဏ္ဍော။ သေယျထာပိ သော
ဗလီဗဒ္ဒေါ သကဂဝစဏ္ဍော နော ပရဂဝစဏ္ဍော၊ တထူပမော အယံ ပုဂ္ဂလော။

ကထဉ္စ ပုဂ္ဂလော ပရဂဝစဏ္ဍော ဟောတိ နော သကဂဝစဏ္ဍော၊
ဣဓေကစ္စော ပုဂ္ဂလော ပရပရိသံ ဥဗ္ဗေဇိတာ ဟောတိ နော သကပရိသံ။ ဧဝံ
ပုဂ္ဂလော ပရဂဝစဏ္ဍော ဟောတိ နော သကဂဝစဏ္ဍော။ သေယျထာပိ သော
ဗလီဗဒ္ဒေါ ပရဂဝစဏ္ဍော နော သကဂဝစဏ္ဍော၊ တထူပမော အယံ ပုဂ္ဂလော။

ကထဉ္စ ပုဂ္ဂလော သကဂဝစဏ္ဍော စ ဟောတိ ပရဂဝစဏ္ဍော စ၊
ဣဓေကစ္စော ပုဂ္ဂလော သကပရိသဉ္စ ဥဗ္ဗေဇိတာ ဟောတိ ပရပရိသဉ္စ။ ဧဝံ

၁-ဗလီဗဒ္ဒါ (သျှာ)

၂-သကဂဝစဏ္ဍော (က-သီ) အံ ၁-၄၂၃ ပိဋ္ဌေပိ။

ပုဂ္ဂလော သကဂဝစဏ္ဍော စ ဟောတိ ပရဂဝစဏ္ဍော စ။ သေယျထာပိ သော ဗလီဗဒ္ဓေါ သကဂဝစဏ္ဍော စ ပရဂဝစဏ္ဍော စ၊ တထူပမော အယံ ပုဂ္ဂလော။

ကထဉ္စ ပုဂ္ဂလော နေဝ သကဂဝစဏ္ဍော ဟောတိ နော ပရဂဝ-
စဏ္ဍော၊ ဣဓေကဏ္ဍော ပုဂ္ဂလော နေဝ သကပရိသံ ဥဗ္ဗေဇိတာ ဟောတိ နော
ပရပရိသံ။ ဧဝံ ပုဂ္ဂလော နေဝ သကဂဝစဏ္ဍော ဟောတိ နော ပရဂဝစဏ္ဍော။
သေယျထာပိ သော ဗလီဗဒ္ဓေါ နေဝ သကဂဝစဏ္ဍော နော ပရဂဝစဏ္ဍော၊
တထူပမော အယံ ပုဂ္ဂလော။ ဣမေ စတ္တာရော ဗလီဗဒ္ဓုပမာ ပုဂ္ဂလာ သန္တော
သံဝိဇ္ဇမာနာ လောကသ္မိံ။

၁၆၃။ တတ္ထ ကတမေ စတ္တာရော အာသီဝိသူပမာ ပုဂ္ဂလာ။ စတ္တာရော
အာသီဝိသာ^၁—အာဂတဝိသော နော ဃောရဝိသော၊ ဃောရဝိသော နော
အာဂတဝိသော၊ အာဂတဝိသော စ ဃောရဝိသော စ၊ နေဝ အာဂတဝိသော
နော ဃောရဝိသော။ ဧဝမေဝံ စတ္တာရောမေ အာသီဝိသူပမာ ပုဂ္ဂလာ သန္တော
သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ စတ္တာရော၊ အာဂတဝိသော နော
ဃောရဝိသော၊ ဃောရဝိသော နော အာဂတဝိသော၊ အာဂတဝိသော စ
ဃောရဝိသော စ၊ နေဝ အာဂတဝိသော နော ဃောရဝိသော။

ကထဉ္စ ပုဂ္ဂလော အာဂတဝိသော ဟောတိ နော ဃောရဝိသော၊
ဣဓေကဏ္ဍော ပုဂ္ဂလော အဘိဏှံ ကုဇ္ဈတိ၊ သော စ ခုဿ ကောဓော န စိရံ
ဒီဃရတ္တံ အနုသေတိ။ ဧဝံ ပုဂ္ဂလော အာဂတဝိသော ဟောတိ နော
ဃောရဝိသော။ သေယျထာပိ သော အာသီဝိသော အာဂတဝိသော နော
ဃောရဝိသော၊ တထူပမော အယံ ပုဂ္ဂလော။

ကထဉ္စ ပုဂ္ဂလော ဃောရဝိသော ဟောတိ နော အာဂတဝိသော၊
ဣဓေကဏ္ဍော ပုဂ္ဂလော နဟေဝ ခေါ^၂ အဘိဏှံ ကုဇ္ဈတိ၊ သော စ ခုဿ
ကောဓော စိရံ ဒီဃရတ္တံ အနုသေတိ။ ဧဝံ ပုဂ္ဂလော ဃောရဝိသော ဟောတိ
နော အာဂတဝိသော။ သေယျထာပိ သော အာသီဝိသော ဃောရဝိသော
နော အာဂတဝိသော၊ တထူပမော အယံ ပုဂ္ဂလော။

ကထဉ္စ ပုဂ္ဂလော အာဂတဝိသော စ ဟောတိ ဃောရဝိသော စ၊ ဣဓေ-
ကဏ္ဍော ပုဂ္ဂလော အဘိဏှံ ကုဇ္ဈတိ၊ သော စ ခုဿ ကောဓော စိရံ ဒီဃရတ္တံ
အနုသေတိ။ ဧဝံ ပုဂ္ဂလော အာဂတဝိသော စ ဟောတိ ဃောရဝိသော စ။

၁-အာသီဝိသာ (သျှာ)

၂-နေဝ ခေါ (သီ) အံ ၁-၄၂၆ ပိဋကံ။

သေယျထာပိ သော အာသီဝိသော အာဂတဝိသော စ ဃောရဝိသော စ၊
တထူပမော အယံ ပုဂ္ဂလော။

ကထဉ္စ ပုဂ္ဂလော နေဝ အာဂတဝိသော ဟောတိ နော ဃောရဝိသော၊
ဣဓေကဇ္ဇော ပုဂ္ဂလော နဟေဝ ခေါ အဘိဏှံ ကုဇ္ဈတိ၊ သော စ ခွဿ
ကောဓော န စိရံ ဒီဃရတ္တံ အနုသေတိ။ ဧဝံ ပုဂ္ဂလော နေဝ အာဂတဝိသော
ဟောတိ နော ဃောရဝိသော။ သေယျထာပိ သော အာသီဝိသော နေဝ
အာဂတဝိသော နော ဃောရဝိသော၊ တထူပမော အယံ ပုဂ္ဂလော။ ဣမေ
စတ္တာရော အာသီဝိသူပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိ။

၁၆၄။ ကထဉ္စ ပုဂ္ဂလော အနနုဝိစ္စ အပရိယောဂါဟေတွာ အဝဏ္ဏာရဟဿ
ဝဏ္ဏံ ဘာသိတာ ဟောတိ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ဒုပ္ပဋိပန္နာနံ မိစ္ဆာပဋိပန္နာနံ
တိတ္ထိယာနံ တိတ္ထိယသာဝကာနံ ဝဏ္ဏံ ဘာသတိ “သုပ္ပဋိပန္နာ ဣတိပိ၊ သမ္မာ-
ပဋိပန္နာ ဣတိပိ”တိ။ ဧဝံ ပုဂ္ဂလော အနနုဝိစ္စ အပရိယောဂါဟေတွာ အဝဏ္ဏာ-
ရဟဿ ဝဏ္ဏံ ဘာသိတာ ဟောတိ။ (၁)

ကထဉ္စ ပုဂ္ဂလော အနနုဝိစ္စ အပရိယောဂါဟေတွာ ဝဏ္ဏာရဟဿ အဝဏ္ဏံ
ဘာသိတာ ဟောတိ၊ ဣဓေကဇ္ဇော ပုဂ္ဂလော သုပ္ပဋိပန္နာနံ သမ္မာပဋိပန္နာနံ
ဗုဒ္ဓါနံ ဗုဒ္ဓသာဝကာနံ အဝဏ္ဏံ ဘာသတိ “ဒုပ္ပဋိပန္နာ ဣတိပိ၊ မိစ္ဆာပဋိပန္နာ
ဣတိပိ”တိ။ ဧဝံ ပုဂ္ဂလော အနနုဝိစ္စ အပရိယောဂါဟေတွာ ဝဏ္ဏာရဟဿ
အဝဏ္ဏံ ဘာသိတာ ဟောတိ။ (၂)

ကထဉ္စ ပုဂ္ဂလော အနနုဝိစ္စ အပရိယောဂါဟေတွာ အပ္ပသာဒနီယေ ဌာနေ
ပသာဒံ ဥပဒံသိတာ ဟောတိ၊ ဣဓေကဇ္ဇော ပုဂ္ဂလော သုပ္ပဋိပဒါယ မိစ္ဆာပဋိ-
ပဒါယ ပသာဒံ ဇနေတိ “သုပ္ပဋိပဒါ ဣတိပိ၊ သမ္မာပဋိပဒါ ဣတိပိ”တိ။ ဧဝံ
ပုဂ္ဂလော အနနုဝိစ္စ အပရိယောဂါဟေတွာ အပ္ပသာဒနီယေ ဌာနေ ပသာဒံ
ဥပဒံသိတာ ဟောတိ။ (၃)

ကထဉ္စ ပုဂ္ဂလော အနနုဝိစ္စ အပရိယောဂါဟေတွာ ပသာဒနီယေ ဌာနေ
အပ္ပသာဒံ ဥပဒံသိတာ ဟောတိ၊ ဣဓေကဇ္ဇော ပုဂ္ဂလော သုပ္ပဋိပဒါယ သမ္မာ-
ပဋိပဒါယ အပ္ပသာဒံ ဇနေတိ “ဒုပ္ပဋိပဒါ ဣတိပိ၊ မိစ္ဆာပဋိပဒါ ဣတိပိ”တိ။
ဧဝံ ပုဂ္ဂလော အနနုဝိစ္စ အပရိယောဂါဟေတွာ ပသာဒနီယေ ဌာနေ အပ္ပသာဒံ
ဥပဒံသိတာ ဟောတိ။ (၄)

၁၆၅။ ကထဉ္စ ပုဂ္ဂလော အနုဝိစ္စ ပရိယောဂါဟေတွာ အဝဏ္ဏာရဟဿ အဝဏ္ဏံ ဘာသိတာ ဟောတိ။ ဣဓေကဏ္ဍော ပုဂ္ဂလော ဒုပ္ပဋိပနာနံ မိစ္ဆာပဋိပနာနံ တိတ္ထိယာနံ တိတ္ထိယသာဝကာနံ အဝဏ္ဏံ ဘာသတိ “ဒုပ္ပဋိပနာ ဣတိပိ၊ မိစ္ဆာပဋိပနာ ဣတိပိ”တိ။ ဧဝံ ပုဂ္ဂလော အနုဝိစ္စ ပရိယောဂါဟေတွာ အဝဏ္ဏာရဟဿ အဝဏ္ဏံ ဘာသိတာ ဟောတိ။ (၁)

ကထဉ္စ ပုဂ္ဂလော အနုဝိစ္စ ပရိယောဂါဟေတွာ ဝဏ္ဏာရဟဿ ဝဏ္ဏံ ဘာသိတာ ဟောတိ။ ဣဓေကဏ္ဍော ပုဂ္ဂလော သုပ္ပဋိပနာနံ သမ္မာပဋိပနာနံ ဗုဒ္ဓါနံ ဗုဒ္ဓသာဝကာနံ ဝဏ္ဏံ ဘာသတိ “သုပ္ပဋိပနာ ဣတိပိ၊ သမ္မာပဋိပနာ ဣတိပိ”တိ။ ဧဝံ ပုဂ္ဂလော အနုဝိစ္စ ပရိယောဂါဟေတွာ ဝဏ္ဏာရဟဿ ဝဏ္ဏံ ဘာသိတာ ဟောတိ။ (၂)

ကထဉ္စ ပုဂ္ဂလော အနုဝိစ္စ ပရိယောဂါဟေတွာ အပ္ပသာဒနီယေ ဌာနေ အပ္ပသာဒံ ဥပဒံသိတာ ဟောတိ။ ဣဓေကဏ္ဍော ပုဂ္ဂလော ဒုပ္ပဋိပဒါယ မိစ္ဆာ-ပဋိပဒါယ အပ္ပသာဒံ ဇနေတိ “ဒုပ္ပဋိပဒါ ဣတိပိ၊ မိစ္ဆာပဋိပဒါ ဣတိပိ”တိ။ ဧဝံ ပုဂ္ဂလော အနုဝိစ္စ ပရိယောဂါဟေတွာ အပ္ပသာဒနီယေ ဌာနေ အပ္ပသာဒံ ဥပဒံသိတာ ဟောတိ။ (၃)

ကထဉ္စ ပုဂ္ဂလော အနုဝိစ္စ ပရိယောဂါဟေတွာ ပသာဒနီယေ ဌာနေ ပသာဒံ ဥပဒံသိတာ ဟောတိ။ ဣဓေကဏ္ဍော ပုဂ္ဂလော သုပ္ပဋိပဒါယ သမ္မာ-ပဋိပဒါယ ပသာဒံ ဇနေတိ “သုပ္ပဋိပဒါ ဣတိပိ၊ သမ္မာပဋိပဒါ ဣတိပိ”တိ။ ဧဝံ ပုဂ္ဂလော အနုဝိစ္စ ပရိယောဂါဟေတွာ ပသာဒနီယေ ဌာနေ ပသာဒံ ဥပဒံသိတာ ဟောတိ။ (၄)

၁၆၆။ ကထဉ္စ ပုဂ္ဂလော အဝဏ္ဏာရဟဿ အဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန၊ နော စ ခေါ ဝဏ္ဏာရဟဿ ဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန။ ဣဓေကဏ္ဍော ပုဂ္ဂလော ဝဏ္ဏောပိ သံဝိဇ္ဇတိ၊ အဝဏ္ဏောပိ သံဝိဇ္ဇတိ။ ယော တတ္ထ အဝဏ္ဏော၊ တံ ဘဏတိ ဘူတံ တစ္ဆံ ကာလေန။ ယော တတ္ထ ဝဏ္ဏော၊ တံ န ဘဏတိ ဘူတံ တစ္ဆံ ကာလေန။ ဧဝံ ပုဂ္ဂလော အဝဏ္ဏာရဟဿ အဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန၊ နော စ ခေါ ဝဏ္ဏာရဟဿ ဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန။ (၁)

ကထဉ္စ ပုဂ္ဂလော ဝဏ္ဏာရဟဿ ဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန၊ နော စ ခေါ အဝဏ္ဏာရဟဿ အဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန။ ဣဓေကဏ္ဍော ပုဂ္ဂလော ဝဏ္ဏောပိ သံဝိဇ္ဇတိ၊ အဝဏ္ဏောပိ

သံဝိဇ္ဇတိ။ ယော တတ္ထ ဝဏ္ဏော၊ တံ ဘဏတိ ဘူတံ တစ္ဆံ ကာလေန။ ယော တတ္ထ အဝဏ္ဏော၊ တံ န ဘဏတိ ဘူတံ တစ္ဆံ ကာလေန။ ဧဝံ ပုဂ္ဂလော ဝဏ္ဏာရဟဿ ဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန၊ နော စ ခေါ အဝဏ္ဏာရဟဿ အဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန။ (၂)

ကထဉ္စ ပုဂ္ဂလော အဝဏ္ဏာရဟဿ စ အဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန၊ ဝဏ္ဏာရဟဿ စ ဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန။ ဣဓေကဇ္ဇော ပုဂ္ဂလော ဝဏ္ဏောပိ သံဝိဇ္ဇတိ၊ အဝဏ္ဏောပိ သံဝိဇ္ဇတိ။ ယော တတ္ထ အဝဏ္ဏော၊ တံ ဘဏတိ ဘူတံ တစ္ဆံ ကာလေန။ ယောပိ တတ္ထ ဝဏ္ဏော၊ တမ္ပိ ဘဏတိ ဘူတံ တစ္ဆံ ကာလေန။ တတြ ကာလညူ ဟောတိ တဿ ပဉ္စဿ ဝေယျာကရဏာယ။ ဧဝံ ပုဂ္ဂလော အဝဏ္ဏာရဟဿ စ အဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန၊ ဝဏ္ဏာရဟဿ စ ဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန။ (၃)

ကထဉ္စ ပုဂ္ဂလော နေဝ အဝဏ္ဏာရဟဿ အဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန၊ နောပိ ဝဏ္ဏာရဟဿ ဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန။ ဣဓေကဇ္ဇော ပုဂ္ဂလော ဝဏ္ဏောပိ သံဝိဇ္ဇတိ၊ အဝဏ္ဏောပိ သံဝိဇ္ဇတိ။ ယော တတ္ထ အဝဏ္ဏော၊ တံ န ဘဏတိ ဘူတံ တစ္ဆံ ကာလေန။ ယောပိ တတ္ထ ဝဏ္ဏော၊ တမ္ပိ န ဘဏတိ ဘူတံ တစ္ဆံ ကာလေန။ ဥပေက္ခကော ဝိဟရတိ သတော သမ္ပဇာနော။ ဧဝံ ပုဂ္ဂလော နေဝ အဝဏ္ဏာရဟဿ အဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန၊ နောပိ ဝဏ္ဏာရဟဿ ဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန။ (၄)

၁၆၇။ ကတမော စ ပုဂ္ဂလော ဥဋ္ဌာနဖလူပဇီဝိ နော ပုညဖလူပဇီဝိ၊ ယဿ ပုဂ္ဂလဿ ဥဋ္ဌဟတော ဃဋ္ဌတော ဝါယမတော အာဇီဝေါ အဘိနိဗ္ဗတ္တတိ နော ပုညတော။ အယံ ဝုစ္စတိ ပုဂ္ဂလော ဥဋ္ဌာနဖလူပဇီဝိ နော ပုညဖလူပဇီဝိ။

ကတမော စ ပုဂ္ဂလော ပုညဖလူပဇီဝိ နော ဥဋ္ဌာနဖလူပဇီဝိ၊ ပရနိမ္မိတ-ဝသဝတ္တိ ဒေဝေ^၁ ဥပါဒါယ တတူပရိ ဒေဝါ ပုညဖလူပဇီဝိနော န ဥဋ္ဌာန-ဖလူပဇီဝိနော။

ကတမော စ ပုဂ္ဂလော ဥဋ္ဌာနဖလူပဇီဝီ စ ပုညဖလူပဇီဝီ စ၊ ယဿ ပုဂ္ဂလဿ ဥဋ္ဌဟတော ဃဋ္ဌတော ဝါယမတော အာဇီဝေါ အဘိနိဗ္ဗတ္တတိ ပုညတော စ။ အယံ ဝုစ္စတိ ပုဂ္ဂလော ဥဋ္ဌာနဖလူပဇီဝီ စ ပုညဖလူပဇီဝီ စ။

ကတမော စ ပုဂ္ဂလော နေဝ ဥဋ္ဌာနဖလူပဇီဝီ နော ပုညဖလူပဇီဝီ၊ နေရယိကာ နေဝ ဥဋ္ဌာနဖလူပဇီဝီနော နော ပုညဖလူပဇီဝီနော။

၁၆၈။ ကထဉ္စ ပုဂ္ဂလော တမော ဟောတိ တမပရာယနော၊ ဣဓေကဇ္ဇော ပုဂ္ဂလော နီစေ ကုလေ ပစ္စာဇာတော ဟောတိ စဏ္ဍာလကုလေ ဝါ နေသာဒ-ကုလေ ဝါ ဝေနကုလေ^၁ ဝါ ရထကာရကုလေ ဝါ ပုတ္တုဿကုလေ ဝါ ဒလိဒ္ဒေ^၂ အပ္ပန္နပါနဘောဇနေ ကသိရုပုတ္တိကေ၊ ယတ္ထ ကသိရေန ဃာသန္တာဒေါ လဗ္ဘတိ၊ သော စ ဟောတိ ဒုဗ္ဗဏ္ဏော ဒုဒ္ဒသိကော ဩကောဋ္ဌိမကော ဗဟ္ဂာဗာဓော ကာဏော ဝါ ကုဏီ ဝါ ခဉ္စော ဝါ ပက္ခဟတော ဝါ၊ န လာဘီ အန္နဿ ပါနဿ ဝတ္ထဿ ယာနဿ မာလာဂန္ဓဝိလေပနဿ သေယျာဝသထပဒီပေယျဿ။ သော ကာယေန ဒုစ္စရိတံ စရတိ၊ ဝါစာယ ဒုစ္စရိတံ စရတိ၊ မနသာ ဒုစ္စရိတံ စရတိ။ သော ကာယေန ဒုစ္စရိတံ စရိတွာ ဝါစာယ ဒုစ္စရိတံ စရိတွာ မနသာ ဒုစ္စရိတံ စရိတွာ ကာယဿ ဘောဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ ဧဝံ ပုဂ္ဂလော တမော ဟောတိ တမပရာယနော။ (၁)

ကထဉ္စ ပုဂ္ဂလော တမော ဟောတိ ဇောတိပရာယနော၊ ဣဓေကဇ္ဇော ပုဂ္ဂလော နီစေ ကုလေ ပစ္စာဇာတော ဟောတိ စဏ္ဍာလကုလေ ဝါ နေသာဒ-ကုလေ ဝါ ဝေနကုလေ ဝါ ရထကာရကုလေ ဝါ ပုတ္တုဿကုလေ ဝါ ဒလိဒ္ဒေ အပ္ပန္နပါနဘောဇနေ ကသိရုပုတ္တိကေ၊ ယတ္ထ ကသိရေန ဃာသန္တာဒေါ လဗ္ဘတိ၊ သော စ ဟောတိ ဒုဗ္ဗဏ္ဏော ဒုဒ္ဒသိကော ဩကောဋ္ဌိမကော ဗဟ္ဂာဗာဓော ကာဏော ဝါ ကုဏီ ဝါ ခဉ္စော ဝါ ပက္ခဟတော ဝါ၊ န လာဘီ အန္နဿ ပါနဿ ဝတ္ထဿ ယာနဿ မာလာဂန္ဓဝိလေပနဿ သေယျာဝသထပဒီ-ပေယျဿ။ သော ကာယေန သုစရိတံ စရတိ၊ ဝါစာယ သုစရိတံ စရတိ၊ မနသာ သုစရိတံ စရတိ။ သော ကာယေန သုစရိတံ စရိတွာ ဝါစာယ သုစရိတံ စရိတွာ မနသာ သုစရိတံ စရိတွာ ကာယဿ ဘောဒါ ပရံ မရဏာ သုဂတိံ သဂ္ဂလောကံ ဥပပဇ္ဇတိ။ ဧဝံ ပုဂ္ဂလော တမော ဟောတိ ဇောတိပရာယနော။ (၂)

ကထဉ္စ ပုဂ္ဂလော ဇောတိ ဟောတိ တမပရာယနော၊ ဣဓေကဇ္ဇော ပုဂ္ဂလော ဥဇ္ဈေ ကုလေ ပစ္စာဇာတော ဟောတိ ခတ္တိယမဟာသာလကုလေ ဝါ

၁-ဝေဏကုလေ (သီ၊ သျှာ)

၂-ဒဠိဒ္ဒေ (သီ) အံ ၁-၄၉၇ ပိဋ္ဌပိ။

ဗြာဟ္မဏမဟာသာလကုလေ ဝါ ဂဟပတိမဟာသာလကုလေ ဝါ အဗျေ
 မဟဒ္ဓနေ မဟာဘောဂေ ပဟူတဇာတရူပရဇတေ ပဟူတဝိတ္တုပကရဏေ
 ပဟူတဓနဓညေ၊ သော စ ဟောတိ အဘိရူပေါ ဒဿနီယော ပါသာဒိကော
 ပရမာယ ဝဏ္ဏပေါက္ခရတာယ သမန္နာဂတော၊ လာဘီ အန္ဓဿ ပါနဿ
 ဝတ္ထဿ ယာနဿ မာလာဂန္ဓဝိလေပနဿ သေယျာဝသထပဒီပေယျဿ။
 သော ကာယေန ဒုစ္စရိတံ စရတိ၊ ဝါစာယ ဒုစ္စရိတံ စရတိ၊ မနဿ ဒုစ္စရိတံ
 စရတိ။ သော ကာယေန ဒုစ္စရိတံ စရိတွာ ဝါစာယ ဒုစ္စရိတံ စရိတွာ မနဿ
 ဒုစ္စရိတံ စရိတွာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ
 နိရယံ ဥပပဇ္ဇတိ။ ဧဝံ ပုဂ္ဂလော ဇောတိ ဟောတိ တမပရာယနော။ (၃)

ကထဉ္စ ပုဂ္ဂလော ဇောတိ ဟောတိ ဇောတိပရာယနော၊ ဣဓေကဇ္ဈော
 ပုဂ္ဂလော ဥစ္စေ ကုလေ ပစ္စာဇာတော ဟောတိ ခတ္တိယမဟာသာလကုလေ
 ဝါ ဗြာဟ္မဏမဟာသာလကုလေ ဝါ ဂဟပတိမဟာသာလကုလေ ဝါ အဗျေ
 မဟဒ္ဓနေ မဟာဘောဂေ ပဟူတဇာတရူပရဇတေ ပဟူတဝိတ္တုပကရဏေ
 ပဟူတဓနဓညေ၊ သော စ ဟောတိ အဘိရူပေါ ဒဿနီယော ပါသာဒိကော
 ပရမာယ ဝဏ္ဏပေါက္ခရတာယ သမန္နာဂတော၊ လာဘီ အန္ဓဿ ပါနဿ ဝတ္ထဿ
 ယာနဿ မာလာဂန္ဓဝိလေပနဿ သေယျာဝသထပဒီပေယျဿ။ သော
 ကာယေန သုစ္စရိတံ စရတိ၊ ဝါစာယ သုစ္စရိတံ စရတိ၊ မနဿ သုစ္စရိတံ စရတိ။
 သော ကာယေန သုစ္စရိတံ စရိတွာ ဝါစာယ သုစ္စရိတံ စရိတွာ မနဿ သုစ္စရိတံ
 စရိတွာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ ဧဝံ
 ပုဂ္ဂလော ဇောတိ ဟောတိ ဇောတိပရာယနော။ (၄)

၁၆၉။ ကထဉ္စ ပုဂ္ဂလော ဩဏတောဏတော ဟောတိ။ပ။ ဧဝံ ပုဂ္ဂလော
 ဩဏတောဏတော ဟောတိ။

ကထဉ္စ ပုဂ္ဂလော ဩဏတုဏ္ဏတော ဟောတိ။ပ။ ဧဝံ ပုဂ္ဂလော
 ဩဏတုဏ္ဏတော ဟောတိ။

ကထဉ္စ ပုဂ္ဂလော ဥဏ္ဏတောဏတော ဟောတိ။ပ။ ဧဝံ ပုဂ္ဂလော
 ဥဏ္ဏတောဏတော ဟောတိ။

ကထဉ္စ ပုဂ္ဂလော ဥဏ္ဏတုဏ္ဏတော ဟောတိ။ပ။ ဧဝံ ပုဂ္ဂလော
 ဥဏ္ဏတုဏ္ဏတော ဟောတိ။

၁၇၀။ တတ္ထ ကတမေ စတ္တာရော ရုက္ခုပမာ ပုဂ္ဂလာ။ စတ္တာရော ရုက္ခာ—
ဖေဂ္ဂ သာရပရိဝါရော၊ သာရော ဖေဂ္ဂပရိဝါရော၊ ဖေဂ္ဂ ဖေဂ္ဂပရိဝါရော၊ သာရော
သာရပရိဝါရော။ ဧဝမေဝံ စတ္တာရောမေ ရုက္ခုပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ
လောကသ္မိံ။ ကတမေ စတ္တာရော၊ ဖေဂ္ဂ သာရပရိဝါရော၊ သာရော ဖေဂ္ဂ-
ပရိဝါရော၊ ဖေဂ္ဂ ဖေဂ္ဂပရိဝါရော၊ သာရော သာရပရိဝါရော။

ကထဉ္စ ပုဂ္ဂလော ဖေဂ္ဂ ဟောတိ သာရပရိဝါရော၊ ဣဓေကဇ္ဇော ပုဂ္ဂလော
ဒုဿီလော ဟောတိ ပါပဓမ္မော၊ ပရိသာ စ ခွဿ ဟောတိ သီလဝတိ ကလျာဏ-
ဓမ္မာ။ ဧဝံ ပုဂ္ဂလော ဖေဂ္ဂ ဟောတိ သာရပရိဝါရော။ သေယျထာပိ သော
ရုက္ခော ဖေဂ္ဂ သာရပရိဝါရော၊ တထူပမော အယံ ပုဂ္ဂလော။

ကထဉ္စ ပုဂ္ဂလော သာရော ဟောတိ ဖေဂ္ဂပရိဝါရော၊ ဣဓေကဇ္ဇော
ပုဂ္ဂလော သီလဝါ ဟောတိ ကလျာဏဓမ္မော၊ ပရိသာ စ ခွဿ ဟောတိ
ဒုဿီလာ ပါပဓမ္မာ။ ဧဝံ ပုဂ္ဂလော သာရော ဟောတိ ဖေဂ္ဂပရိဝါရော။
သေယျထာပိ သော ရုက္ခော သာရော ဖေဂ္ဂပရိဝါရော၊ တထူပမော အယံ
ပုဂ္ဂလော။

ကထဉ္စ ပုဂ္ဂလော ဖေဂ္ဂ ဟောတိ ဖေဂ္ဂပရိဝါရော၊ ဣဓေကဇ္ဇော ပုဂ္ဂလော
ဒုဿီလော ဟောတိ ပါပဓမ္မော၊ ပရိသာပိဿ ဟောတိ ဒုဿီလာ ပါပဓမ္မာ။
ဧဝံ ပုဂ္ဂလော ဖေဂ္ဂ ဟောတိ ဖေဂ္ဂပရိဝါရော။ သေယျထာပိ သော ရုက္ခော
ဖေဂ္ဂ ဖေဂ္ဂပရိဝါရော၊ တထူပမော အယံ ပုဂ္ဂလော။

ကထဉ္စ ပုဂ္ဂလော သာရော ဟောတိ သာရပရိဝါရော၊ ဣဓေကဇ္ဇော
ပုဂ္ဂလော သီလဝါ ဟောတိ ကလျာဏဓမ္မော၊ ပရိသာပိဿ ဟောတိ သီလဝတိ
ကလျာဏဓမ္မာ။ ဧဝံ ပုဂ္ဂလော သာရော ဟောတိ သာရပရိဝါရော။ သေယျ-
ထာပိ သော ရုက္ခော သာရော သာရပရိဝါရော၊ တထူပမော အယံ ပုဂ္ဂလော။
ဣမေ စတ္တာရော ရုက္ခုပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။

၁၇၁။ ကတမော စ ပုဂ္ဂလော ရူပပ္ပမာဏော ရူပပ္ပသန္တော၊ ဣဓေကဇ္ဇော
ပုဂ္ဂလော အာရောဟံ ဝါ ပဿိတွာ ပရိဏာဟံ ဝါ ပဿိတွာ သဏ္ဌာနံ ဝါ
ပဿိတွာ ပါရိပူရိံ ဝါ ပဿိတွာ တတ္ထ ပမာဏံ ဂဟေတွာ ပသာဒံ ဇေနတိ၊
အယံ ဝုစ္စတိ ပုဂ္ဂလော ရူပပ္ပမာဏော ရူပပ္ပသန္တော။

ကတမော စ ပုဂ္ဂလော ဃောသပ္ပမာဏော ဃောသပ္ပသန္နော၊ ဣဓေကဇ္ဇော ပုဂ္ဂလော ပရဝဏ္ဏနာယ ပရထောမနာယ ပရပသံသနာယ ပရဝဏ္ဏဟာရိကာယ^၁ တတ္ထ ပမာဏံ ဂဟေတွာ ပသာဒံ ဇေနတိ၊ အယံ ဂုစ္စတိ ပုဂ္ဂလော ဃောသပ္ပမာဏော ဃောသပ္ပသန္နော။

၁၇၂။ ကတမော စ ပုဂ္ဂလော လူခပ္ပမာဏော လူခပ္ပသန္နော၊ ဣဓေကဇ္ဇော ပုဂ္ဂလော စီဝရလူခံ ဝါ ပဿိတွာ ပတ္တလူခံ ဝါ ပဿိတွာ သေနာသနလူခံ ဝါ ပဿိတွာ ဝိဝိဓံ ဝါ ဒုက္ကရကာရိကံ ပဿိတွာ တတ္ထ ပမာဏံ ဂဟေတွာ ပသာဒံ ဇေနတိ၊ အယံ ဂုစ္စတိ ပုဂ္ဂလော လူခပ္ပမာဏော လူခပ္ပသန္နော။

ကတမော စ ပုဂ္ဂလော ဓမ္မပ္ပမာဏော ဓမ္မပ္ပသန္နော၊ ဣဓေကဇ္ဇော ပုဂ္ဂလော သီလံ ဝါ ပဿိတွာ သမာဓိံ ဝါ ပဿိတွာ ပညံ ဝါ ပဿိတွာ တတ္ထ ပမာဏံ ဂဟေတွာ ပသာဒံ ဇေနတိ၊ အယံ ဂုစ္စတိ ပုဂ္ဂလော ဓမ္မပ္ပမာဏော ဓမ္မပ္ပသန္နော။

၁၇၃။ ကထဉ္စ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော ဟောတိ နော ပရဟိတာယ၊ ဣဓေကဇ္ဇော ပုဂ္ဂလော အတ္တနာ သီလသမ္ပန္နော ဟောတိ၊ နော ပရံ သီလသမ္ပဒါယ သမာဒပေတိ။ အတ္တနာ သမာဓိသမ္ပန္နော ဟောတိ၊ နော ပရံ သမာဓိသမ္ပဒါယ သမာဒပေတိ။ အတ္တနာ ပညာသမ္ပန္နော ဟောတိ၊ နော ပရံ ပညာသမ္ပဒါယ သမာဒပေတိ။ အတ္တနာ ဝိမုတ္တိသမ္ပန္နော ဟောတိ၊ နော ပရံ ဝိမုတ္တိသမ္ပဒါယ သမာဒပေတိ။ အတ္တနာ ဝိမုတ္တိဉာဏဒဿနသမ္ပန္နော ဟောတိ၊ နော ပရံ ဝိမုတ္တိဉာဏဒဿနသမ္ပဒါယ သမာဒပေတိ။ ဧဝံ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော ဟောတိ နော ပရဟိတာယ။

ကထဉ္စ ပုဂ္ဂလော ပရဟိတာယ ပဋိပန္နော ဟောတိ နော အတ္တဟိတာယ၊ ဣဓေကဇ္ဇော ပုဂ္ဂလော အတ္တနာ န သီလသမ္ပန္နော ဟောတိ၊ ပရံ သီလသမ္ပဒါယ သမာဒပေတိ။ အတ္တနာ န သမာဓိသမ္ပန္နော ဟောတိ၊ ပရံ သမာဓိသမ္ပဒါယ သမာဒပေတိ။ အတ္တနာ န ပညာသမ္ပန္နော ဟောတိ၊ ပရံ ပညာသမ္ပဒါယ သမာဒပေတိ။ အတ္တနာ န ဝိမုတ္တိသမ္ပန္နော ဟောတိ၊ ပရံ ဝိမုတ္တိသမ္ပဒါယ သမာဒပေတိ။ အတ္တနာ န ဝိမုတ္တိဉာဏဒဿနသမ္ပန္နော ဟောတိ၊ ပရံ ဝိမုတ္တိဉာဏဒဿနသမ္ပဒါယ သမာဒပေတိ။ ဧဝံ ပုဂ္ဂလော ပရဟိတာယ ပဋိပန္နော ဟောတိ နော အတ္တဟိတာယ။

ကထဉ္စ ပုဂ္ဂလော အတ္တဟိတာယ စေဝ ပဋိပန္နော ဟောတိ ပရဟိတာယ စ၊ ဣဓေကဇ္ဇော ပုဂ္ဂလော အတ္တနာ စ သီလသမ္ပန္နော ဟောတိ၊ ပရည သီလသမ္ပဒါယ သမာဒပေတိ။ အတ္တနာ စ သမာဓိသမ္ပန္နော ဟောတိ၊ ပရည သမာဓိသမ္ပဒါယ သမာဒပေတိ။ အတ္တနာ စ ပညာသမ္ပန္နော ဟောတိ၊ ပရည ပညာသမ္ပဒါယ သမာဒပေတိ၊ အတ္တနာ စ ဝိမုတ္တိသမ္ပန္နော ဟောတိ၊ ပရည ဝိမုတ္တိသမ္ပဒါယ သမာဒပေတိ။ အတ္တနာ စ ဝိမုတ္တိဉာဏဒဿနသမ္ပန္နော ဟောတိ၊ ပရည ဝိမုတ္တိဉာဏဒဿနသမ္ပဒါယ သမာဒပေတိ။ ဧဝံ ပုဂ္ဂလော အတ္တဟိတာယ စေဝ ပဋိပန္နော ဟောတိ ပရဟိတာယ စ။

ကထဉ္စ ပုဂ္ဂလော နေဝ အတ္တဟိတာယ ပဋိပန္နော ဟောတိ နော ပရဟိတာယ၊ ဣဓေကဇ္ဇော ပုဂ္ဂလော အတ္တနာ န သီလသမ္ပန္နော ဟောတိ၊ နော ပရံ သီလသမ္ပဒါယ သမာဒပေတိ။ အတ္တနာ န သမာဓိသမ္ပန္နော ဟောတိ၊ နော ပရံ သမာဓိသမ္ပဒါယ သမာဒပေတိ။ အတ္တနာ န ပညာသမ္ပန္နော ဟောတိ၊ နော ပရံ ပညာသမ္ပဒါယ သမာဒပေတိ။ အတ္တနာ န ဝိမုတ္တိသမ္ပန္နော ဟောတိ၊ နော ပရံ ဝိမုတ္တိသမ္ပဒါယ သမာဒပေတိ။ အတ္တနာ န ဝိမုတ္တိဉာဏဒဿနသမ္ပန္နော ဟောတိ၊ နော ပရံ ဝိမုတ္တိဉာဏဒဿနသမ္ပဒါယ သမာဒပေတိ။ ဧဝံ ပုဂ္ဂလော နေဝ အတ္တဟိတာယ ပဋိပန္နော ဟောတိ နော ပရဟိတာယ။

၁၇၄။ ကထဉ္စ ပုဂ္ဂလော အတ္တန္တပေါ ဟောတိ အတ္တပရိတာပနာနုယောဂမနယုတ္တော၊ ဣဓေကဇ္ဇော ပုဂ္ဂလော အစေလကော ဟောတိ မုတ္တာစာရော၊ ဟတ္တာပလေခနော^၁၊ နဇေဟိဘဒ္ဒန္တိကော၊ နတိဋ္ဌဘဒ္ဒန္တိကော၊ နာဘိဟဋ္ဌံ၊ န ဥဒ္ဒိဿကတံ၊ န နိမန္တနံ သာဒိယတိ၊ သော န ကုမ္ဘိမုခါ ပဋိဂ္ဂဏှာတိ၊ န ကဠောပိမုခါ^၂ ပဋိဂ္ဂဏှာတိ၊ န ဇဠကမန္တရံ၊ န ဒဏ္ဍမန္တရံ၊ န မုသလမန္တရံ၊ န ဒွိန္ဒ ဘုဉ္ဇမာနာနံ၊ န ဂဗ္ဘိနိယာ၊ န ပါယမာနာယ၊ န ပုရိသန္တရဂတာယ၊ န သင်္ကီတ္တိသု၊ န ယတ္ထ သာ ဥပဋ္ဌိတော ဟောတိ၊ န ယတ္ထ မက္ခိကာ သဏ္ဌာသဏ္ဌစာရိနီ၊ န မစ္ဆံ၊ န မံသံ၊ န သုရံ၊ န မေရယံ၊ န ထုသောဒကံ ပိဝတိ၊ သော ဧကာဂါရိကော ဝါ ဟောတိ ဧကာလောပိကော၊ ဒွါဂါရိကော ဝါ ဟောတိ ဒွါလောပိကော။ပ။ သတ္တာဂါရိကော ဝါ ဟောတိ သတ္တာလောပိကော၊ ဧကိဿာပိ ဒတ္တိယာ ယာပေတိ၊ ဒွိဟိပိ ဒတ္တိဟိ ယာပေတိ။ပ။ သတ္တဟိပိ ဒတ္တိဟိ ယာပေတိ၊ ဧကာဟိကမ္ဘိ အာဟာရံ အာဟာရေတိ၊ ဒွိဟိကမ္ဘိ^၃ အာဟာရံ အာဟာရေတိ။ပ။ သတ္တာဟိကမ္ဘိ အာဟာရံ အာဟာရေတိ၊ ဣတိ

၁-ဟတ္တာဝလေခနော (သျှာ) ၂-ကလောပိမုခါ(သီ၊ သျှာ) မ ၂-၅-ပိဋ္ဌေပိ။ ၃-ဒွါဟိကမ္ဘိ(သီ)

ဧဝရူပံ အဗုဗ္ဗာသိကမ္ပိ ပရိယာယာဘတ္တဘောဇနာနုယောဂမနုယုတ္တော ဝိဟရတိ။ သော သာကဘက္ခော ဝါ ဟောတိ၊ သာမာကဘက္ခော ဝါ ဟောတိ၊ နိဝါရဘက္ခော ဝါ ဟောတိ၊ ဒဒ္ဒါလဘက္ခော ဝါ ဟောတိ၊ ဟဋ္ဌဘက္ခော ဝါ ဟောတိ၊ ကဏဘက္ခော ဝါ ဟောတိ၊ အာစာမဘက္ခော ဝါ ဟောတိ၊ ပိညာကဘက္ခော ဝါ ဟောတိ၊ တိဏဘက္ခော ဝါ ဟောတိ၊ ဂေါမယဘက္ခော ဝါ ဟောတိ၊ ဝနမူလဖလာဟာရော ယာပေတိ ပဝတ္ထဖလဘောဇီ။ သော သာဏာနိပိ ဓာရေတိ၊ မသာဏာနိပိ ဓာရေတိ၊ ဆဝဒုဿာနိပိ ဓာရေတိ၊ ပံသုကူလာနိပိ ဓာရေတိ၊ တိရိဋ္ဌာနိပိ ဓာရေတိ၊ အဇိနမ္ပိ ဓာရေတိ၊ အဇိနက္ခိပမ္ပိ ဓာရေတိ၊ ကုသစီရမ္ပိ ဓာရေတိ၊ ဝါကစီရမ္ပိ ဓာရေတိ၊ ဖလကစီရမ္ပိ ဓာရေတိ၊ ကေသကမ္ပလမ္ပိ ဓာရေတိ၊ ဝါဠကမ္ပလမ္ပိ ဓာရေတိ၊ ဥလူကပက္ခမ္ပိ^၁ ဓာရေတိ၊ ကေသမဿုလောစကောပိ ဟောတိ ကေသမဿုလောစနာနုယောဂမနုယုတ္တော၊ ဥဗ္ဘဋ္ဌကောပိ ဟောတိ အာသနပဋိက္ခိတ္တော၊ ဥက္ကုဋ္ဌိကောပိ ဟောတိ ဥက္ကုဋ္ဌိကပ္ပဓာနမနုယုတ္တော၊ ကဏ္ဍကာပဿယိကောပိ ဟောတိ ကဏ္ဍကာပဿယေ သေယျံ ကပ္ပေတိ၊ သာယတတိယကမ္ပိ^၂ ဥဒကောရောဟနာနုယောဂမနုယုတ္တော ဝိဟရတိ၊ ဣတိ ဧဝရူပံ အနေကဝိဟိတံ ကာယဿ အတာပနပရိတာပနာနုယောဂမနုယုတ္တော ဝိဟရတိ။ ဧဝံ ပုဂ္ဂလော အတ္တန္တပေါ ဟောတိ အတ္တပရိတာပနာနုယောဂမနုယုတ္တော။

၁၇၅။ ကထဉ္စ ပုဂ္ဂလော ပရန္တပေါ ဟောတိ ပရပရိတာပနာနုယောဂမနုယုတ္တော၊ ဣဓေကဇ္ဇော ပုဂ္ဂလော ဩရုဋ္ဌိကော ဟောတိ သူကရိကော သာကုဏိကော မာဂဝိကော လုဒ္ဒေါ မစ္ဆဃာတကော စောရော စောရဃာတကော ဂေါဃာတကော ဗန္ဓနာဂါရိကော၊ ယေ ဝါ ပနညေပိ ကေစိ ကုရုရကမ္ပန္တာ။ ဧဝံ ပုဂ္ဂလော ပရန္တပေါ ဟောတိ ပရပရိတာပနာနုယောဂမနုယုတ္တော။

၁၇၆။ ကထဉ္စ ပုဂ္ဂလော အတ္တန္တပေါ စ ဟောတိ အတ္တပရိတာပနာနုယောဂမနုယုတ္တော ပရန္တပေါ စ ပရပရိတာပနာနုယောဂမနုယုတ္တော၊ ဣဓေကဇ္ဇော ပုဂ္ဂလော ရာဇော ဝါ ဟောတိ ခတ္တိယော မုဒ္ဒါဝသိတ္တော^၃၊ ဗြာဟ္မဏော ဝါ မဟာသာလော၊ သော ပုရတ္ထိမေန နဂရဿ နဝံ သန္တာဂါရံ^၄၊ ကာရာပေတွာ ကေသမဿုံ ဩဟာရေတွာ ခရာဇိနံ^၅ နိဝါသေတွာ သပ္ပိတေလေန ကာယံ

၁-ဥလူကပက္ခမ္ပိ(သီ၊သျှ)

၂-သာယံတတိယကမ္ပိ (သျှ၊က) မ ၂-၆-ပိဋ္ဌေပိ။

၃-မုဒ္ဒါဝိသိတ္တော (သျှ၊က)

၄-သန္တာဂါရံ (သျှ၊က)၊ ယညာဂါရံ (သီ)

၅-ခုရာဇိနံ (သျှ၊က)

အတ္တဉ္စိတွာ မိဂဝိသာဏေန ပိဋ္ဌိံ ကဏ္ဍုဝမာနော^၁ သန္ဓာဂါရံ ပဝိသတိ သဒ္ဓိံ
 မဟေသိယာ ဗြာဟ္မဏေန စ ပုရောဟိတေန။ သော တတ္ထ အနန္တရဟိတာယ
 ဘူမိယာ ဟရိတုပလိတ္တာယ သေယျံ ကပေတိ။ ဧကိဿာ ဂါဝိယာ သရူပဝစ္ဆာယ
 ယံ ဧကသ္မိံ ထနေ ခီရံ ဟောတိ။ တေန ရာဇာ ယာပေတိ။ ယံ ဒုတိယသ္မိံ ထနေ
 ခီရံ ဟောတိ။ တေန မဟေသိ ယာပေတိ။ ယံ တတိယသ္မိံ ထနေ ခီရံ ဟောတိ။
 တေန ဗြာဟ္မဏော ပုရောဟိတော ယာပေတိ။ ယံ စတုတ္ထသ္မိံ ထနေ ခီရံ ဟောတိ။
 တေန အဂ္ဂိ ဇုဟတိ။ အဝသေသေန ဝစ္ဆကော ယာပေတိ။ သော ဧဝမာဟ
 “ဧတ္တကာ ဥသဘာ ဟညန္တု ယညတ္တာယ၊ ဧတ္တကာ ဝစ္ဆတရာ ဟညန္တု
 ယညတ္တာယ၊ ဧတ္တကာ ဝစ္ဆတရိယော ဟညန္တု ယညတ္တာယ၊ ဧတ္တကာ အဇာ
 ဟညန္တု ယညတ္တာယ၊ ဧတ္တကာ ဥရဗ္ဘာ ဟညန္တု ယညတ္တာယ၊ (ဧတ္တကာ
 အဿာ ဟညန္တု ယညတ္တာယ)^၂ ဧတ္တကာ ရက္ခာ ဆိဇ္ဇန္တု ယူပတ္တာယ၊ ဧတ္တကာ
 ဒဗ္ဘာ လူယန္တု ဗရိဟိသတ္တာယာ”တိ^၃။ ယေဝိဿ တေ ဟောန္တိ ဒါသာတိ ဝါ
 ပေဿာတိ ဝါ ကမ္မကရာတိ ဝါ၊ တေပိ ဒဏ္ဍတဇ္ဇိတာ ဘယတဇ္ဇိတာ အသုမုခါ
 ရဒမာနာ ပရိကမ္မာနိ ကရေန္တိ။ ဧဝံ ပုဂ္ဂလော အတ္တန္တပေါ စ ဟောတိ
 အတ္တပရိတာပနာနုယောဂမနုယုတ္တော ပရန္တပေါ စ ပရပရိတာပနာနုယောဂ-
 မနုယုတ္တော။

၁၇၇။ ကထဉ္စ ပုဂ္ဂလော နေဝ အတ္တန္တပေါ စ ဟောတိ န အတ္တပရိတာပနာ-
 နုယောဂမနုယုတ္တော န ပရန္တပေါ န ပရပရိတာပနာနုယောဂမနုယုတ္တော၊
 သော အနတ္တန္တပေါ အပရန္တပေါ ဒိဋ္ဌေဝ ဓမ္မေ နိစ္ဆာတော နိဗ္ဗာတော
 သိတိဘူတော သုခပ္ပဋိသံဝေဒီ ဗြဟ္မဘူတေန အတ္တနာ ဝိဟရတိ။

ဣမ တထာဂတော လောကေ ဥပ္ပဇ္ဇတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏ-
 သမ္ပန္နော သုဂတော လောကဝိဒူ အနတ္တရော ပုရိသဒမ္မသာရထိ သတ္တာ
 ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ။ သော ဣမံ လောကံ သဒေဝကံ သမာရကံ
 သဗြဟ္မကံ သဿမဏဗြာဟ္မဏိံ ပဇံ သဒေဝမနုဿံ သယံ အဘိညာ သစ္စိကတွာ
 ပဝေဒေတိ။ သော ဓမ္မံ ဒေသေတိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာန-
 ကလျာဏံ သာတ္ထံ သဗျုဇ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေတိ။ တံ
 ဓမ္မံ သုဏာတိ ဂဟပတိ ဝါ ဂဟပတိပုတ္တော ဝါ အညတရသ္မိံ ဝါ ကုလေ

၁-ကဏ္ဍုယမာနော (သိ)
 ၂- () နတ္ထိ သီဟဠပေါတ္တကေ။ မဇ္ဈိမနိကာယေ ကန္တရကသုတ္တေပိ ဧဝမေဝ။
 ၃-ပရိဟိသတ္တာယာတိ (သိ၊ သျာ၊ က) မ ၂-၇-ပိဋ္ဌေပိ။

ပစ္စာဇာတော၊ သော တံ ဓမ္မံ သုတွာ တထာဂတေ သဒ္ဓံ ပဋိလဘတိ၊ သော တေန သဒ္ဓါပဋိလာဘေန သမန္နာဂတော ဣတိ ပဋိသန္တိက္ခတိ “သမ္မာဓော ဃရာဝါသော ရဇာပထော၊ အပ္ပောကာသော ပဗ္ဗဇော၊ နယိဒံ သုကရံ အဂါရံ အဇ္ဈာဝသတာ ဧကန္တပရိပုဏ္ဏံ ဧကန္တပရိသုဒ္ဓံ သင်္ခလိခိတံ ဗြဟ္မစရိယံ စရိတုံ၊ ယံနုနာဟံ ကေသမသုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္စာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇေယျ”န္တိ။ သော အပရေန သမယေန အပ္ပံ ဝါ ဘောဂက္ခန္ဓံ ပဟာယ မဟန္တံ ဝါ ဘောဂက္ခန္ဓံ ပဟာယ အပ္ပံ ဝါ ဉှတိ-ပရိဝဋ္ဋံ ပဟာယ မဟန္တံ ဝါ ဉှတိပရိဝဋ္ဋံ ပဟာယ ကေသမသုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္စာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇေတိ။

၁၇၈။ သော ဧဝံ ပဗ္ဗဇိတော သမာနော ဘိက္ခုနံ သိက္ခာသာဇီဝသမာပန္နော ပါဏာတိပါတံ ပဟာယ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ၊ နိဟိတ-ဒဏ္ဍော နိဟိတသဏ္ဍော လဇ္ဇီ ဒယာပန္နော သဗ္ဗပါဏဘူတဟိတာနုကမ္ပိ ဝိဟရတိ။

အဒိန္နာဒါနံ ပဟာယ အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ၊ ဒိန္နာဒါယီ ဒိန္နပါဠိကဓီ အထေနေန သုစိဘူတေန အတ္တနာ ဝိဟရတိ။

အဗြဟ္မစရိယံ ပဟာယ ဗြဟ္မစာရီ ဟောတိ အာရာစာရီ^၁ ပဋိဝိရတော မေထုနာ ဂါမဓမ္မာ။

မုသာဝါဒံ ပဟာယ မုသာဝါဒါ ပဋိဝိရတော ဟောတိ သစ္စဝါဒီ သစ္စသန္ဓော ထေတော ပစ္စယိကော အဝိသံဝါဒကော လောကဿ။

ပိသုဏံ ဝါစံ ပဟာယ ပိသုဏာယ ဝါစာယ ပဋိဝိရတော ဟောတိ၊ ဣတော သုတွာ န အမုတြ အက္ခာတာ ဣမေသံ ဘေဒါယ၊ အမုတြ ဝါ သုတွာ န ဣမေသံ အက္ခာတာ အမူသံ ဘေဒါယ၊ ဣတိ ဘိန္နာနံ ဝါ သန္ဓာတာ သဟိတာနံ ဝါ အနုပ္ပဒါတာ သမဂ္ဂါရာမော သမဂ္ဂရတော သမဂ္ဂနန္တိ သမဂ္ဂကရဏီ ဝါစံ ဘာသိတာ ဟောတိ။

ဖရသံ ဝါစံ ပဟာယ ဖရသာယ ဝါစာယ ပဋိဝိရတော ဟောတိ၊ ယာ သာ ဝါစာ နေလာ ကဏ္ဍသုခါ ပေမနီယာ ဟဒယင်္ဂမာ ပေါရီ ဗဟုနေကန္တာ ဗဟုနေမနာပါ တထာရူပိ ဝါစံ ဘာသိတာ ဟောတိ။

သမ္မပ္ပလာပံ ပဟာယ သမ္မပ္ပလာပါ ပဋိဝိရတော ဟောတိ ကာလဝါဒီ ဘူတဝါဒီ အတ္တဝါဒီ ဓမ္မဝါဒီ ဝိနယဝါဒီ နိဓာနဝတိံ ဝါစံ ဘာသိတာ ကာလေန သာပဒေသံ ပရိယန္တဝတိံ အတ္ထသံဟိတံ။

၁၇၉။ သော ဗီဇေါမဘူတဂါမသမာရမ္ဘာ ပဋိဝိရတော ဟောတိ။ ဧကဘတ္တိကော ဟောတိ ရတ္တုပရတော၊ ဝိရတော ဝိကာလဘောဇနာ။ နစ္စဂီတဝါဒီတဝိသုကဒဿနာ ပဋိဝိရတော ဟောတိ။ မာလာဂန္ဓဝိလေပန-
ဓာရဏမဏ္ဍနဝိဘူသနဌာနာ ပဋိဝိရတော ဟောတိ။ ဥစ္စာသယနမဟာသယနာ ပဋိဝိရတော ဟောတိ။ ဇာတရူပရဇေတပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ။

အာမကဓညပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ။ အာမကမံသပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ။ ဣတ္ထိကုမာရိကာပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ။ ဒါသိဒါသပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ။ အဇေဋ္ဌကပဋိဂ္ဂဟဏာ ပဋိ-
ဝိရတော ဟောတိ။ ကုက္ကုဋသုကရပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ။ ဟတ္ထိဂဝါဿဝဠဝပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ။ ခေတ္တဝတ္ထုပဋိဂ္ဂဟဏာ ပဋိဝိရတော ဟောတိ။ ဒူတေယျပဟိဏဂမနာနုယောဂါ ပဋိဝိရတော ဟောတိ။ ကယဝိက္ကယာ ပဋိဝိရတော ဟောတိ။ တုလာကုဋကံသကုဋမာနကုဋာ ပဋိ-
ဝိရတော ဟောတိ။ ဥက္ကောဋနဝဉ္ဇနနိကတိသာစိယောဂါ^၁ ပဋိဝိရတော ဟောတိ။ ဆေဒနဝဓဗန္ဓနဝိပရာမောသအာလောပသဟသာကာရာ ပဋိဝိရတော ဟောတိ။

၁၈၀။ သော သန္တုဋ္ဌော ဟောတိ ကာယပရိဟာရိကေန စီဝရေန ကုစ္ဆိ-
ပရိဟာရိကေန ပိဏ္ဍုပါတေန၊ သော ယေန ယေနော ပက္ကမတိ၊ သမာဒါယေဝ ပက္ကမတိ။ သေယျထာပိ နာမ ပက္ခိ သကုဏော ယေန ယေနော ချေတိ၊ သပတ္တဘာရောဝ ချေတိ။ ဧဝမေဝံ ဘိက္ခု သန္တုဋ္ဌော ဟောတိ ကာယပရိဟာရိ-
ကေန စီဝရေန ကုစ္ဆိပရိဟာရိကေန ပိဏ္ဍုပါတေန၊ သော ယေန ယေနော ပက္ကမတိ၊ သမာဒါယေဝ ပက္ကမတိ။ သော ဣမိနာ အရိယေန သီလက္ခန္ဓေန သမန္နာဂတော အဇ္ဈတ္တံ အနဝဇ္ဇသုခံ ပဋိသံဝေဒေတိ။

၁၈၁။ သော စက္ခုနာ ရူပံ ဒိသ္မာ န နိမိတ္တဂ္ဂါဟိ ဟောတိ နာနုဗ္ဗနဂ္ဂါဟိ၊ ယတွာဓိကရဏမေန စက္ခုန္တိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အန္ဓာဿဝေယျံ၊ တဿ သံဝရာယ ပဋိပဇ္ဇတိ၊ ရက္ခတိ စက္ခုန္တိယံ၊ စက္ခုန္တိယေ သံဝရံ အာပဇ္ဇတိ။ သောတေန သဒ္ဓံ သုတွာ။ပ။

ဃာနေန ဂန္ဓံ ဃာယိတွာ။ပ။ ဇိဝါယ ရသံ သာယိတွာ။ပ။ ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ။ပ။ မနသာ ဓမ္မံ ဝိညာယ န နိမိတ္တဂ္ဂါဟိ ဟောတိ နာနဗျဉ္ဇနဂ္ဂါဟိ၊ ယတွာဓိကရဏမေန မနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အန္ဓာဿဝေယျ၊ တဿ သံဝရာယ ပဋိပဇ္ဇတိ၊ ရက္ခတိ မနိန္ဒြိယံ၊ မနိန္ဒြိယေ သံဝရံ အာပဇ္ဇတိ။ သော ဣမိနာ အရိယေန ဣန္ဒြိယသံဝရေန သမန္နာဂတော အဇ္ဈတ္တံ အဗျာသေကသုခံ ပဋိသံဝေဒတိ။

၁၈၂။ သော အဘိက္ကန္တေ ပဋိက္ကန္တေ သမ္မဇာနကာရီ ဟောတိ၊ အာလောကိတေ ဝိလောကိတေ သမ္မဇာနကာရီ ဟောတိ၊ သမိဉ္စိတေ ပသာရိတေ သမ္မဇာနကာရီ ဟောတိ၊ သဃာဋိပတ္တစီဝရဓာရဏေ သမ္မဇာနကာရီ ဟောတိ၊ အသိတေ ပိတေ ခါယိတေ သာယိတေ သမ္မဇာနကာရီ ဟောတိ၊ ဥစ္စာရပဿာဝကမ္မေ သမ္မဇာနကာရီ ဟောတိ၊ ဂတေ ဌိတေ နိသိန္ဓေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှိဘာဝေ သမ္မဇာနကာရီ ဟောတိ။

သော ဣမိနာ စ အရိယေန သီလက္ခန္ဓေန သမန္နာဂတော ဣမိနာ စ အရိယေန ဣန္ဒြိယသံဝရေန သမန္နာဂတော ဣမိနာ စ အရိယေန သတိသမ္ပဇေနေ သမန္နာဂတော ဣမာယ စ အရိယာယ သန္တုဋ္ဌိယာ သမန္နာဂတော^၁ ဝိဝိတ္တံ သေနာသနံ ဘဇေတိ အရည် ရက္ခမူလံ ပဗ္ဗတံ ကန္တရံ ဂိရိဂုဟံ သုသာနံ ဝနပတ္တံ အဟောကာသံ ပလာလပုဉ္စ။ သော ပစ္စာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော နိသီဒတိ ပလ္လက္ခံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ၊ သော အဘိဇ္ဈံ လောကေ ပဟာယ ဝိဂတာဘိဇ္ဈေန စေတသာ ဝိဟရတိ၊ အဘိဇ္ဈာယ စိတ္တံ ပရိသောဓေတိ။ ဗျာပါဒပဒေါသံ ပဟာယ အဗျာပန္နစိတ္တော ဝိဟရတိ သဗ္ဗပါဏဘူတဟိတာနုကမ္မိ၊ ဗျာပါဒပဒေါသာ စိတ္တံ ပရိသောဓေတိ။ ထိနမိဒ္ဓံ^၂ ပဟာယ ဝိဂတထိနမိဒ္ဓေါ ဝိဟရတိ အာလောကသညီ သတော သမ္မဇာနော ထိနမိဒ္ဓါ စိတ္တံ ပရိသောဓေတိ။ ဥဒ္ဓစ္စကုက္ကုစ္စံ ပဟာယ အနုဒ္ဓတော ဝိဟရတိ အဇ္ဈတ္တံ ဝူပသန္တစိတ္တော၊ ဥဒ္ဓစ္စကုက္ကုစ္စာ စိတ္တံ ပရိသောဓေတိ။ ဝိစိကိစ္စံ ပဟာယ တိဏ္ဍဝိစိကိစ္စော ဝိဟရတိ အကထံကထိ ကုသလေသု ဓမ္မေသု၊ ဝိစိကိစ္စာယ စိတ္တံ ပရိသောဓေတိ။

၁၈၃။ သော ဣမေ ပဉ္စ နိဝရဏေ ပဟာယ စေတသော ဥပက္ကိလေသေ ပညာယ ဒုဗ္ဗလိကရဏေ ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ

၁-ပဿ မ ၂-ကန္တရကသုတ္တေ အံ ၁-အတ္တန္တပသုတ္တေ စ။

၂-ထိနမိဒ္ဓံ (သီ၊သျာ)

သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ။ ဝိတက္ကံ-
 ဝိစာရာနံ ပူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ
 အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ။ ပီတိယာ စ
 ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ သတော စ သမ္ပဇာနော သုခဉ္စ ကာယေန
 ပဋိသံဝေဒေတိ၊ ယံ တံ အရိယာ အာစိက္ခန္တိ “ဥပေက္ခကော သတိမာ သုခ-
 ဝိဟာရီ”တိ၊ တတိယံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ။ သုခဿ စ ပဟာနာ ဒုက္ခဿ
 စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္တဂံမာ အဒုက္ခမသုခံ
 ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ ဥပသမ္ပန္န ဝိဟရတိ။

သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနဂ်ဏေ
 ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္စပုတ္တေ ပုဗ္ဗေနိဝါသာ-
 နုဿတိဉာဏာယ စိတ္တံ အဘိနိန္နာမေတိ၊ သော အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ
 အနုဿရတိ။ သေယျထိဒံ၊ ဧကမ္ပိ ဇာတိံ ဒွေပိ ဇာတိယော တိသောပိ
 ဇာတိယော စတသောပိ ဇာတိယော ပဉ္စပိ ဇာတိယော ဒသပိ ဇာတိယော
 ဝီသမ္ပိ ဇာတိယော တိသမ္ပိ ဇာတိယော စတ္တာလီသမ္ပိ ဇာတိယော ပညာသမ္ပိ
 ဇာတိယော ဇာတိသတမ္ပိ ဇာတိသဟဿမ္ပိ ဇာတိသတသဟဿမ္ပိ အနေကေပိ
 သံဝဋ္ဋကပ္ပေ အနေကေပိ ဝိဝဋ္ဋကပ္ပေ အနေကေပိ သံဝဋ္ဋဝိဝဋ္ဋကပ္ပေ၊ “အမုတြာသိ
 ဧဝံနာမော ဧဝံဂေါတ္တော ဧဝံဝဇ္ဇော ဧဝမာဟာရော ဧဝံသုခဒုက္ခပဋိသံဝေဒီ
 ဧဝမာယုပရိယန္တော၊ သော တတော စုတော အမုတြ ဥဒပါဒိ၊ တတြာပါသိ
 ဧဝံနာမော ဧဝံဂေါတ္တော ဧဝံဝဇ္ဇော ဧဝမာဟာရော ဧဝံသုခဒုက္ခပဋိသံဝေဒီ
 ဧဝမာယုပရိယန္တော၊ သော တတော စုတော ဣဂူပပန္နော”တိ၊ ဣတိ သာကာရံ
 သဉ္ဇဒ္ဓေသံ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရတိ။

၁၈၄။ သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနဂ်ဏေ
 ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္စပုတ္တေ သတ္တာနံ
 စုတူပပါတဉာဏာယ စိတ္တံ အဘိနိန္နာမေတိ၊ သော ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန
 အတိက္ကန္တမာနုသကေန သတ္တေ ပဿတိ စဝမာနေ ဥပပဇ္ဇမာနေ ဟိနေ ပဏီတေ
 သုဝဇ္ဇော ဒုဗ္ဗဇ္ဇော သုဂတေ ဒုဂ္ဂတေ ယထာကမ္မူပဂေ သတ္တေ ပဇာနာတိ “ဣမေ
 ဝတ ဘောန္တော သတ္တာ ကာယဒုစ္စရိတေန သမန္နာဂတာ ဝစီဒုစ္စရိတေန
 သမန္နာဂတာ မနောဒုစ္စရိတေန သမန္နာဂတာ၊ အရိယာနံ ဥပဝါဒကာ
 မိစ္ဆာဒိဋ္ဌိကာ မိစ္ဆာဒိဋ္ဌိကမ္မသမာဒါနာ၊ တေ ကာယဿ ဘေဒါ ပရံ မရဏာ
 အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပန္နာ။ ဣမေ ဝါ ပန ဘောန္တော သတ္တာ

ကာယသုစရိတေန သမန္နာဂတာ ဝစီသုစရိတေန သမန္နာဂတာ မနောသုစရိ-
 တေန သမန္နာဂတာ၊ အရိယာနံ အနုပဝါဒကာ သမ္မာဒိဋ္ဌိကာ သမ္မာဒိဋ္ဌိ-
 ကမ္မသမာဒါနာ၊ တေ ကာယဿ ဘောဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ
 ဥပပန္နာ”တိ။ သော ဣတိ ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနသကေန
 သတ္တေ ပဿတိ စဝမာနေ ဥပပဇ္ဇမာနေ ဟီနေ ပဏီတေ သုဝဏ္ဏေ ဒုဗ္ဗဏ္ဏေ
 သုဂတေ ဒုဂ္ဂတေ ယထာကမ္မူပဂေ သတ္တေ ပဇာနာတိ။

၁၈၅။ သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ
 ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္စပုတ္တေ အာသဝါနံ ခယ-
 ဉာဏာယ စိတ္တံ အဘိနိန္နာမေတိ၊ သော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ ပဇာနာတိ၊
 “အယံ ဒုက္ခသမုဒယော”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓော”တိ
 ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ”တိ ယထာဘူတံ
 ပဇာနာတိ၊ “ဣမေ အာသဝါ”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ အာသဝ-
 သမုဒယော”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ အာသဝနိရောဓော”တိ ယထာ-
 ဘူတံ ပဇာနာတိ၊ “အယံ အာသဝနိရောဓဂါမိနီ ပဋိပဒါ”တိ ယထာဘူတံ ပဇာ-
 နာတိ။ တဿ ဧဝံ ဇာနတော ဧဝံ ပဿတော ကာမာသဝါပိ စိတ္တံ ဝိမုစ္စတိ၊
 ဘဝါသဝါပိ စိတ္တံ ဝိမုစ္စတိ၊ အဝိဇ္ဇာသဝါပိ စိတ္တံ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ “ဝိမုတ္တ”မိတိ
 ဉာဏံ ဟောတိ၊ “ခိဏာ ဇာတိ၊ ဝုဿိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ
 ဣတ္ထတ္တာယာ”တိ ပဇာနာတိ။ ဧဝံ ပုဂ္ဂလော နေဝ အတ္တန္တပေါ စ ဟောတိ
 န အတ္တပရိတာပနာနုယောဂမနုယုတ္တော န ပရန္တပေါ န ပရပရိတာပနာ-
 နုယောဂမနုယုတ္တော၊ သော အနတ္တန္တပေါ အပရန္တပေါ ဒိဋ္ဌေဝ ဓမ္မေ
 နိစ္ဆာတော နိဗ္ဗုတော သီတိဘူတော သုခပ္ပဋိသံဝေဒီ ဗြဟ္မဘူတေန အတ္တနာ
 ဝိဟရတိ။

၁၈၆။ ကတမော စ ပုဂ္ဂလော သရာဂေါ၊ ယဿ ပုဂ္ဂလဿ ရာဂေါ
 အပ္ပဟီနေ၊ အယံ ဝုစ္စတိ ပုဂ္ဂလော သရာဂေါ။

ကတမော စ ပုဂ္ဂလော သဒေါသော၊ ယဿ ပုဂ္ဂလဿ ဒေါသော
 အပ္ပဟီနေ၊ အယံ ဝုစ္စတိ ပုဂ္ဂလော သဒေါသော။

ကတမော စ ပုဂ္ဂလော သမောဟော၊ ယဿ ပုဂ္ဂလဿ မောဟော
 အပ္ပဟီနေ၊ အယံ ဝုစ္စတိ ပုဂ္ဂလော သမောဟော။

ကတမော စ ပုဂ္ဂလော သမာနေ၊ ယဿ ပုဂ္ဂလဿ မာနေ
 အပ္ပဟီနေ၊ အယံ ဝုစ္စတိ ပုဂ္ဂလော သမာနေ။

၁၈၇။ ကထဉ္စ ပုဂ္ဂလော လာဘီ ဟောတိ အဇ္ဈတ္တံ စေတောသမထဿ န လာဘီ အဓိပညာဓမ္မဝိပဿနာယ၊ ဣဓေကဇ္ဇော ပုဂ္ဂလော လာဘီ ဟောတိ ရူပသဟဂတာနံ ဝါ အရူပသဟဂတာနံ ဝါ သမာပတ္တိနံ၊ န လာဘီ လောကုတ္တရမဂ္ဂဿ ဝါ ဖလဿ ဝါ၊ ဧဝံ ပုဂ္ဂလော လာဘီ ဟောတိ အဇ္ဈတ္တံ စေတောသမထဿ န လာဘီ အဓိပညာဓမ္မဝိပဿနာယ။

ကထဉ္စ ပုဂ္ဂလော လာဘီ ဟောတိ အဓိပညာဓမ္မဝိပဿနာယ န လာဘီ အဇ္ဈတ္တံ စေတောသမထဿ၊ ဣဓေကဇ္ဇော ပုဂ္ဂလော လာဘီ ဟောတိ လောကုတ္တရမဂ္ဂဿ ဝါ ဖလဿ ဝါ၊ န လာဘီ ရူပသဟဂတာနံ ဝါ အရူပသဟဂတာနံ ဝါ သမာပတ္တိနံ၊ ဧဝံ ပုဂ္ဂလော လာဘီ ဟောတိ အဓိပညာဓမ္မဝိပဿနာယ န လာဘီ အဇ္ဈတ္တံ စေတောသမထဿ။

ကထဉ္စ ပုဂ္ဂလော လာဘီ စေဝ ဟောတိ အဇ္ဈတ္တံ စေတောသမထဿ လာဘီ စ အဓိပညာဓမ္မဝိပဿနာယ၊ ဣဓေကဇ္ဇော ပုဂ္ဂလော လာဘီ ဟောတိ ရူပသဟဂတာနံ ဝါ အရူပသဟဂတာနံ ဝါ သမာပတ္တိနံ၊ လာဘီ လောကုတ္တရမဂ္ဂဿ ဝါ ဖလဿ ဝါ၊ ဧဝံ ပုဂ္ဂလော လာဘီ စေဝ ဟောတိ အဇ္ဈတ္တံ စေတောသမထဿ လာဘီ စ အဓိပညာဓမ္မဝိပဿနာယ။

ကထဉ္စ ပုဂ္ဂလော နေဝ လာဘီ ဟောတိ အဇ္ဈတ္တံ စေတောသမထဿ န လာဘီ အဓိပညာဓမ္မဝိပဿနာယ၊ ဣဓေကဇ္ဇော ပုဂ္ဂလော နေဝ လာဘီ ဟောတိ ရူပသဟဂတာနံ ဝါ အရူပသဟဂတာနံ ဝါ သမာပတ္တိနံ၊ န လာဘီ လောကုတ္တရမဂ္ဂဿ ဝါ ဖလဿ ဝါ၊ ဧဝံ ပုဂ္ဂလော နေဝ လာဘီ ဟောတိ အဇ္ဈတ္တံ စေတောသမထဿ န လာဘီ အဓိပညာဓမ္မဝိပဿနာယ။

၁၈၈။ ကတမော စ ပုဂ္ဂလော အနုသောတဂါမီ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ကာမေ စ ပဋိသေဝတိ၊ ပါပဉ္စ ကမ္မံ ကရေတိ၊ အယံ ဝုစ္စတိ ပုဂ္ဂလော အနုသောတဂါမီ။

ကတမော စ ပုဂ္ဂလော ပဋိသောတဂါမီ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ကာမေ စ န ပဋိသေဝတိ၊ ပါပဉ္စ ကမ္မံ န ကရေတိ၊ သော သဟာပိ ဒုက္ခေန သဟာပိ ဒေါမနဿေန အဿုမုခေနပိ ရုဒမာနော ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ စရတိ၊ အယံ ဝုစ္စတိ ပုဂ္ဂလော ပဋိသောတဂါမီ။

ကတမော စ ပုဂ္ဂလော ဌိတတ္တော၊ ဣဓေကဇ္ဇော ပုဂ္ဂလော ပဉ္စန္ဒံ ဩရဟ္မာဂိ-
ယာနံ သံယောဇနာနံ ပရိက္ခယာ ဩပပါတိကော ဟောတိ တတ္ထ ပရိနိဗ္ဗာယံ
အနာဝတ္တိဓမ္မော တဿာ လောကာ။ အယံ ဝုစ္စတိ ပုဂ္ဂလော ဌိတတ္တော။

ကတမော စ ပုဂ္ဂလော တိဇ္ဈော ပါရဂူတော ထလေ တိဋ္ဌတိ ဗြာဟ္မဏော၊
ဣဓေကဇ္ဇော ပုဂ္ဂလော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာ-
ဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္စိကတွာ ဥပသမ္ပဇ္ဇေ ဝိဟရတိ၊ အယံ
ဝုစ္စတိ ပုဂ္ဂလော တိဇ္ဈော ပါရဂူတော ထလေ တိဋ္ဌတိ ဗြာဟ္မဏော။

၁၈၉။ ကထဉ္စ ပုဂ္ဂလော အပ္ပဿုတော ဟောတိ သုတေန အနုပပန္နော၊
ဣဓေကဇ္ဇဿ ပုဂ္ဂလဿ အပ္ပကံ သုတံ ဟောတိ သုတ္တံ ဂေယျံ ဝေယျာကရဏံ
ဂါထံ ဥဒါနံ ဣတိဝုတ္တကံ ဇာတကံ အဗျူတဓမ္မံ ဝေဒလ္လံ၊ သော တဿ
အပ္ပကဿ သုတဿ န အတ္ထမညာယ ဓမ္မမညာယ ဓမ္မာနုဓမ္မပ္ပဋိပန္နော^၁
ဟောတိ။ ဧဝံ ပုဂ္ဂလော အပ္ပဿုတော ဟောတိ သုတေန အနုပပန္နော။

ကထဉ္စ ပုဂ္ဂလော အပ္ပဿုတော ဟောတိ သုတေန ဥပပန္နော၊ ဣဓေ-
ကဇ္ဇဿ ပုဂ္ဂလဿ အပ္ပကံ သုတံ ဟောတိ သုတ္တံ ဂေယျံ ဝေယျာကရဏံ
ဂါထံ ဥဒါနံ ဣတိဝုတ္တကံ ဇာတကံ အဗျူတဓမ္မံ ဝေဒလ္လံ၊ သော တဿ
အပ္ပကဿ သုတဿ အတ္ထမညာယ ဓမ္မမညာယ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဟောတိ၊
ဧဝံ ပုဂ္ဂလော အပ္ပဿုတော ဟောတိ သုတေန ဥပပန္နော။

ကထဉ္စ ပုဂ္ဂလော ဗဟုဿုတော ဟောတိ သုတေန အနုပပန္နော၊
ဣဓေကဇ္ဇဿ ပုဂ္ဂလဿ ဗဟုကံ သုတံ ဟောတိ သုတ္တံ ဂေယျံ ဝေယျာကရဏံ
ဂါထံ ဥဒါနံ ဣတိဝုတ္တကံ ဇာတကံ အဗျူတဓမ္မံ ဝေဒလ္လံ၊ သော တဿ
ဗဟုကဿ သုတဿ န အတ္ထမညာယ ဓမ္မမညာယ ဓမ္မာနုဓမ္မပ္ပဋိပန္နော
ဟောတိ၊ ဧဝံ ပုဂ္ဂလော ဗဟုဿုတော ဟောတိ သုတေန အနုပပန္နော။

ကထဉ္စ ပုဂ္ဂလော ဗဟုဿုတော ဟောတိ သုတေန ဥပပန္နော၊
ဣဓေကဇ္ဇဿ ပုဂ္ဂလဿ ဗဟုကံ သုတံ ဟောတိ သုတ္တံ ဂေယျံ ဝေယျာကရဏံ
ဂါထံ ဥဒါနံ ဣတိဝုတ္တကံ ဇာတကံ အဗျူတဓမ္မံ ဝေဒလ္လံ၊ သော တဿ
ဗဟုကဿ သုတဿ အတ္ထမညာယ ဓမ္မမညာယ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဟောတိ၊
ဧဝံ ပုဂ္ဂလော ဗဟုဿုတော ဟောတိ သုတေန ဥပပန္နော။

၁-န ဓမ္မမညာယ န ဓမ္မာနုဓမ္မပ္ပဋိပန္နော (သျှာ)၊ န ဓမ္မမညာယ ဓမ္မာနုဓမ္မပ္ပဋိပန္နော (က)

၁၉၀။ ကတမော စ ပုဂ္ဂလော သမဏမစလော၊ ဣဓေကဇ္ဇော ပုဂ္ဂလော တိဏ္ဍံ သံယောဇနာနံ ပရိက္ခယာ သောတာပန္နော ဟောတိ အဝိနိပါတဓမ္မော နိယတော သမ္မောဓိပရာယနော။ အယံ ဝုစ္စတိ ပုဂ္ဂလော သမဏမစလော။

ကတမော စ ပုဂ္ဂလော သမဏပဒုမော၊ ဣဓေကဇ္ဇော ပုဂ္ဂလော တိဏ္ဍံ သံယောဇနာနံ ပရိက္ခယာ ရာဂဒေါသမောဟာနံ တနုတ္တာ သကဒါဂါမိ ဟောတိ၊ သင်္ကဒေဝ ဣမံ လောကံ အာဂန္တာ ဒုက္ခဿန္တိ ကရောတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော သမဏပဒုမော။

ကတမော စ ပုဂ္ဂလော သမဏပုဏ္ဏရိကော၊ ဣဓေကဇ္ဇော ပုဂ္ဂလော ပဉ္စန္ဒံ ဩရုမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ ဩပပါတိကော ဟောတိ၊ တတ္ထ ပရိနိဗ္ဗာယီ အနာဝတ္တိဓမ္မော တသ္မာ လောကာ။ အယံ ဝုစ္စတိ ပုဂ္ဂလော သမဏပုဏ္ဏရိကော။

ကတမော စ ပုဂ္ဂလော သမဏေသု သမဏသုခုမာလော၊ ဣဓေကဇ္ဇော ပုဂ္ဂလော အာသဝါနံ ဓယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္စိကတွာ ဥပသမ္ပဇ္ဇေ ဝိဟရတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော သမဏေသု သမဏသုခုမာလောတိ။

စတုတ္ထနိဒ္ဒေသော။

၅-ပဉ္စကပုဂ္ဂလပညတ္တိ

၁၉၁။ တတြ ယွာယံ ပုဂ္ဂလော အာရဘတိ စ ဝိပ္ပဋိသာရီ စ ဟောတိ၊ တဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ယထာဘူတံ နပ္ပဇာနာတိ၊ ယတ္ထဿ တေ ဥပ္ပန္နာ ပါပကာ အကုသလာ ဓမ္မာ အပရိသေသာ နိရုဇ္ဈန္တိ၊ သော ဧဝမဿ ဝစနီယော “အာယသ္မတော ခေါ အာရမ္ဘဇာ” အာသဝါ သံဝိဇ္ဇန္တိ၊ ဝိပ္ပဋိ-သာရဇာ အာသဝါ ပဝဗုန္တိ၊ သာဓု ဝတာယသ္မာ အာရမ္ဘဇေ အာသဝေ ပဟာယ ဝိပ္ပဋိသာရဇေ အာသဝေ ပဋိဝိနောဒေတွာ စိတ္တံ ပညဉ္စ ဘာဝေတု၊ ဧဝမာယသ္မာ အမုနာ ပဉ္စမေန ပုဂ္ဂလေန သမသမော ဘဝိဿတိ”တိ။

တတြ ယွာယံ ပုဂ္ဂလော အာရဘတိ န ဝိပ္ပဋိသာရီ ဟောတိ၊ တဉ္စ စေတော-ဝိမုတ္တိံ ပညာဝိမုတ္တိံ ယထာဘူတံ နပ္ပဇာနာတိ၊ ယတ္ထဿ တေ ဥပ္ပန္နာ

ပါပကာ အကုသလာ ဓမ္မာ အပရိသေသာ နိရုဇ္ဈန္တိ၊ သော ဧဝမဿ ဝစနီယော “အာယသ္မတော ခေါ အာရမ္ဘဇာ အာသဝါ သံဝိဇ္ဇန္တိ၊ ဝိပုဋ္ဌိသာရဇာ အာသဝါ နပ္ပဝဗ္ဗန္တိ၊ သာဓု ဝတာယသ္မာ အာရမ္ဘဇေ အာသဝေ ပဟာယ စိတ္တံ ပညဉ္စ ဘာဝေတု၊ ဧဝမာယသ္မာ အမုနာ ပဉ္စမေန ပုဂ္ဂလေန သမသမော ဘဝိဿတိ”တိ။

တတြ ယွာယံ ပုဂ္ဂလော န အာရဘတိ ဝိပုဋ္ဌိသာရီ ဟောတိ၊ တဉ္စ စေတော-ဝိမုတ္တိံ ပညာဝိမုတ္တိံ ယထာဘူတံ နပ္ပဇာနာတိ၊ ယတ္ထဿ တေ ဥပ္ပန္နာ ပါပကာ အကုသလာ ဓမ္မာ အပရိသေသာ နိရုဇ္ဈန္တိ၊ သော ဧဝမဿ ဝစနီယော “အာယသ္မတော ခေါ အာရမ္ဘဇာ အာသဝါ န သံဝိဇ္ဇန္တိ၊ ဝိပုဋ္ဌိသာရဇာ အာသဝါ ပဝဗ္ဗန္တိ၊ သာဓု ဝတာယသ္မာ ဝိပုဋ္ဌိသာရဇေ အာသဝေ ပဋိ-ဝိနောဒေတွာ စိတ္တံ ပညဉ္စ ဘာဝေတု၊ ဧဝမာယသ္မာ အမုနာ ပဉ္စမေန ပုဂ္ဂလေန သမသမော ဘဝိဿတိ”တိ။

တတြ ယွာယံ ပုဂ္ဂလော န အာရဘတိ န ဝိပုဋ္ဌိသာရီ ဟောတိ၊ တဉ္စ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ယထာဘူတံ နပ္ပဇာနာတိ၊ ယတ္ထဿ တေ ပါပကာ အကုသလာ ဓမ္မာ အပရိသေသာ နိရုဇ္ဈန္တိ၊ သော ဧဝမဿ ဝစနီယော “အာယသ္မတော ခေါ အာရမ္ဘဇာ အာသဝါ န သံဝိဇ္ဇန္တိ၊ ဝိပုဋ္ဌိသာရဇာ အာသဝါ နပ္ပဝဗ္ဗန္တိ၊ သာဓု ဝတာယသ္မာ စိတ္တံ ပညဉ္စ ဘာဝေတု၊ ဧဝမာယသ္မာ အမုနာ ပဉ္စမေန ပုဂ္ဂလေန သမသမော ဘဝိဿတိ”တိ။ ဣမေ စတ္တာရော ပုဂ္ဂလာ အမုနာ ပဉ္စမေန ပုဂ္ဂလေန ဧဝံ ဩဝဒိယမာနာ ဧဝံ အနုသာသိယမာနာ အနုပုဗ္ဗေန အာသဝါနံ ခယံ ပါပုဏန္တိ။

၁၉၂။ ကထဉ္စ ပုဂ္ဂလော ဒတွာ အဝဇာနာတိ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ယဿ ပုဂ္ဂလဿ ဒေတိ စီဝရပိဏ္ဍပါတသေနာသနဂိလာနပစ္စယဘောသဇ္ဇ-ပရိက္ခာရံ၊ တဿ ဧဝံ ဟောတိ “အဟံ ဒမ္မိ၊ အယံ^၁ ပဋိဂ္ဂဏှာတိ”တိ၊ တမေနံ ဒတွာ အဝဇာနာတိ။ ဧဝံ ပုဂ္ဂလော ဒတွာ အဝဇာနာတိ။

ကထဉ္စ ပုဂ္ဂလော သံဝါသေန အဝဇာနာတိ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ယေန ပုဂ္ဂလေန သဒ္ဓိံ သံဝသတိ ဒွေ ဝါ တီဏိ ဝါ ဝဿာနိ၊ တမေနံ သံဝါသေန အဝဇာနာတိ။ ဧဝံ ပုဂ္ဂလော သံဝါသေန အဝဇာနာတိ။

၁-အယံ ပန (သျှ၊က) အံ ၂-၁၄၅-ဝိဇ္ဇေဝိ။

ကထဉ္စ ပုဂ္ဂလော အာဓေယျမုခေါ ဟောတိ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ပရဿ ဝဏ္ဏေ ဝါ အဝဏ္ဏေ ဝါ ဘာသိယမာနေ ခိပ္ပညေဝ အဓိမုစ္ဆိတာ ဟောတိ။ ဧဝံ ပုဂ္ဂလော အာဓေယျမုခေါ ဟောတိ။

ကထဉ္စ ပုဂ္ဂလော လောလော ဟောတိ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ဣတ္တရသဒ္ဓေါ ဟောတိ ဣတ္တရဘတ္တိ ဣတ္တရပေမော ဣတ္တရပ္ပသာဒေါ။ ဧဝံ ပုဂ္ဂလော လောလော ဟောတိ။

ကထဉ္စ ပုဂ္ဂလော မန္တော မောမူဟော ဟောတိ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ကုသလာကုသလေ ဓမ္မေ န ဇာနာတိ၊ သာဝဇ္ဇာနဝဇ္ဇေ ဓမ္မေ န ဇာနာတိ၊ ဟိနပ္ပဏီတေ ဓမ္မေ န ဇာနာတိ၊ ကဏ္ဍသုက္ကသပ္ပဋိဘာဂေ ဓမ္မေ န ဇာနာတိ။ ဧဝံ ပုဂ္ဂလော မန္တော မောမူဟော ဟောတိ။

၁၉၃။ တတ္ထ ကတမေ ပဉ္စ ယောဓာဇီဝူပမာ ပုဂ္ဂလာ။ ပဉ္စ ယောဓာဇီဝါ— ဣဓေကဇ္ဇော ယောဓာဇီဝေါ ရဇေဉ္ဇေဝံ ဒိသွာ သံသိဒတိ ဝိသိဒတိ န သန္တုမ္ဘတိ^၁ န သက္ကောတိ သင်္ဂါမံ ဩတရိတုံ၊ ဧဝူပေါပိ ဣဓေကဇ္ဇော ယောဓာဇီဝေါ ဟောတိ။ အယံ ပဌမော ယောဓာဇီဝေါ သန္တော သံဝိဇ္ဇမာနော လောကသ္မိ။

ပုန စပရံ ဣဓေကဇ္ဇော ယောဓာဇီဝေါ သဟတိ ရဇေဉ္ဇံ၊ အပိ စ ခေါ ဓဇေဉ္ဇေဝံ ဒိသွာ သံသိဒတိ ဝိသိဒတိ န သန္တုမ္ဘတိ န သက္ကောတိ သင်္ဂါမံ ဩတရိတုံ၊ ဧဝူပေါပိ ဣဓေကဇ္ဇော ယောဓာဇီဝေါ ဟောတိ။ အယံ ဒုတိယော ယောဓာဇီဝေါ သန္တော သံဝိဇ္ဇမာနော လောကသ္မိ။

ပုန စပရံ ဣဓေကဇ္ဇော ယောဓာဇီဝေါ သဟတိ ရဇေဉ္ဇံ၊ သဟတိ ဓဇေဉ္ဇံ၊ အပိ စ ခေါ ဥဿာရဏညေဝံ^၂ သုတွာ သံသိဒတိ ဝိသိဒတိ န သန္တုမ္ဘတိ န သက္ကောတိ သင်္ဂါမံ ဩတရိတုံ၊ ဧဝူပေါပိ ဣဓေကဇ္ဇော ယောဓာဇီဝေါ ဟောတိ။ အယံ တတိယော ယောဓာဇီဝေါ သန္တော သံဝိဇ္ဇမာနော လောကသ္မိ။

ပုန စပရံ ဣဓေကဇ္ဇော ယောဓာဇီဝေါ သဟတိ ရဇေဉ္ဇံ၊ သဟတိ ဓဇေဉ္ဇံ၊ သဟတိ ဥဿာရဏံ၊ အပိ စ ခေါ သမ္ပဟာရေ ဟညတိ ဗျာပဇ္ဇတိ၊ ဧဝူပေါပိ ဣဓေကဇ္ဇော ယောဓာဇီဝေါ ဟောတိ။ အယံ စတုတ္ထော ယောဓာဇီဝေါ သန္တော သံဝိဇ္ဇမာနော လောကသ္မိ။

၁-သတ္တုမ္ဘတိ (သိ) အံ ၂-၇၈-ပိဋ္ဌေပိ။

၂-ဥဿာဒနယေဝ (သိ)၊ ဥဿာဒနညေဝ (သျှ၊က) အံ ၂-၇၈-ပိဋ္ဌေပိ။

ပုန စပရံ ဣဓေကဇ္ဇော ယောဓာဇီဝေါ သဟတိ ရဇဂုံ၊ သဟတိ ဓဇဂုံ၊ သဟတိ ဥဿာရဏံ၊ သဟတိ သမ္ပဟာရံ၊ သော တံ သင်္ဂါမံ အဘိဝိဇီနိတွာ ဝိဇိတသင်္ဂါမော တမေဝ သင်္ဂါမသီသံ အဇ္ဈာဝသတိ၊ ဧဝရူပေါပိ ဣဓေကဇ္ဇော ယောဓာဇီဝေါ ဟောတိ။ အယံ ပဉ္စမော ယောဓာဇီဝေါ သန္တော သံဝိဇ္ဇမာနော လောကသ္မိံ။ ဣမေ ပဉ္စ ယောဓာဇီဝါ သန္တော သံဝိဇ္ဇမာနော လောကသ္မိံ။

၁၉၄။ ဧဝမေဝံ ပဉ္စိမေ ယောဓာဇီဝူပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ ဘိက္ခုသု။ ကတမေ ပဉ္စ၊ ဣဓေကဇ္ဇော ဘိက္ခု ရဇဂ္ဂေညေဝ ဒိသ္မာ သံသီဒတိ ဝိသီဒတိ န သန္တိမ္ဘတိ န သက္ကောတိ ဗြဟ္မစရိယံ သန္တာရေတုံ^၁၊ သိက္ခာဒုဗ္ဗလျံ အာဝိကတွာ^၂ သိက္ခံ ပစ္စက္ခာယ ဟိနာယာဝတ္တတိ။ ကိမဿ ရဇဂ္ဂသ္မိံ၊ ဣဓ ဘိက္ခု သုဏာတိ “အသုကသ္မိံ နာမ ဂါမေ ဝါ နိဂမေ ဝါ ဣတ္ထိ ဝါ ကုမာရိ ဝါ အဘိရူပါ ဒဿနီယာ ပါသာဒိကာ ပရမာယ ဝဏ္ဏပေါက္ခရတာယ သမန္နာဂတာ”တိ၊ သော တံ သုတွာ သံသီဒတိ ဝိသီဒတိ န သန္တိမ္ဘတိ န သက္ကောတိ ဗြဟ္မစရိယံ သန္တာရေတုံ၊ သိက္ခာဒုဗ္ဗလျံ အာဝိကတွာ သိက္ခံ ပစ္စက္ခာယ ဟိနာယာဝတ္တတိ။ ဣဒမဿ ရဇဂ္ဂသ္မိံ။

သေယျထာပိ သော ယောဓာဇီဝေါ ရဇဂ္ဂေညေဝ ဒိသ္မာ သံသီဒတိ ဝိသီဒတိ န သန္တိမ္ဘတိ န သက္ကောတိ သင်္ဂါမံ ဩတရိတုံ၊ တထူပမော အယံ ပုဂ္ဂလော။ ဧဝရူပေါပိ ဣဓေကဇ္ဇော ပုဂ္ဂလော ဟောတိ။ အယံ ပဌမော ယောဓာဇီဝူ-ပမော ပုဂ္ဂလော သန္တော သံဝိဇ္ဇမာနော ဘိက္ခုသု။

၁၉၅။ ပုန စပရံ ဣဓေကဇ္ဇော ဘိက္ခု သဟတိ ရဇဂုံ၊ အပိ စ ခေါ ဓဇဂ္ဂေညေဝ ဒိသ္မာ သံသီဒတိ ဝိသီဒတိ န သန္တိမ္ဘတိ န သက္ကောတိ ဗြဟ္မစရိယံ သန္တာရေတုံ၊ သိက္ခာဒုဗ္ဗလျံ အာဝိကတွာ သိက္ခံ ပစ္စက္ခာယ ဟိနာယာဝတ္တတိ။ ကိမဿ ဓဇဂ္ဂသ္မိံ၊ ဣဓ ဘိက္ခု န ဟေဝ ခေါ သုဏာတိ “အသုကသ္မိံ နာမ ဂါမေ ဝါ နိဂမေ ဝါ ဣတ္ထိ ဝါ ကုမာရိ ဝါ အဘိရူပါ ဒဿနီယာ ပါသာဒိကာ ပရမာယ ဝဏ္ဏပေါက္ခရတာယ သမန္နာဂတာ”တိ။ အပိ စ ခေါ သာမံ^၃ ပဿတိ ဣတ္ထိ ဝါ ကုမာရိ ဝါ အဘိရူပံ ဒဿနီယံ ပါသာဒိကံ ပရမာယ ဝဏ္ဏပေါက္ခရတာယ သမန္နာဂတံ၊ သော တံ ဒိသ္မာ သံသီဒတိ ဝိသီဒတိ န သန္တိမ္ဘတိ န သက္ကောတိ ဗြဟ္မစရိယံ သန္တာရေတုံ၊ သိက္ခာဒုဗ္ဗလျံ အာဝိကတွာ သိက္ခံ ပစ္စက္ခာယ ဟိနာယာဝတ္တတိ။ ဣဒမဿ ဓဇဂ္ဂသ္မိံ။

၁-သန္တာနေတုံ (သီ၊ သျာ) အံ ၂-၇၉-ဝိဇ္ဇေဝိ။

၂-အာဝိကတွာ (သီ) ၃-သာမံယေဝ (သီ)

သေယျထာပိ သော ယောဓာဇီဝေါ သဟတိ ရဇဂုံ၊ အပိ စ ခေါ ဓဇ္ဇေညေဝ ဒိသွာ သံသီဒတိ ဝိသီဒတိ န သန္တမ္ဘတိ န သက္ကောတိ သင်္ဂါမံ ဩတရိတုံ၊ တထူပမော အယံ ပုဂ္ဂလော။ ဧဝရူပေါပိ ဣဓေကဇ္ဇော ပုဂ္ဂလော ဟောတိ။ အယံ ဒုတိယော ယောဓာဇီဝူပမော ပုဂ္ဂလော သန္တော သံဝိဇ္ဇမာနော ဘိက္ခုသု။

၁၉၆။ ပုန စပရံ ဣဓေကဇ္ဇော ဘိက္ခု သဟတိ ရဇဂုံ၊ သဟတိ ဓဇ္ဇဂုံ၊ အပိ စ ခေါ ဥဿာရဏညေဝ သုတွာ သံသီဒတိ ဝိသီဒတိ န သန္တမ္ဘတိ န သက္ကောတိ ဗြဟ္မစရိယံ သန္တာရေတုံ၊ သိက္ခာဒုဗ္ဗလျံ အာဝိကတွာ သိက္ခံ ပစ္စက္ခာယ ဟိနာယာဝတ္တတိ။ ကိမဿ ဥဿာရဏာယ၊ ဣဓ ဘိက္ခု အရညဂတံ ဝါ ရုက္ခမူလဂတံ ဝါ သုညာဂါရဂတံ ဝါ မာတုဂါမော ဥပသင်္ကမိတွာ ဦဟသတိ^၁ ဥလ္လပတိ ဥဇ္ဇေတိ ဥပ္ပဏ္ဍေတိ၊ သော မာတုဂါမေန ဦဟသိယမာနော ဥလ္လပိယမာနော ဥဇ္ဇိယမာနော ဥပ္ပဏ္ဍိယမာနော သံသီဒတိ ဝိသီဒတိ န သန္တမ္ဘတိ န သက္ကောတိ ဗြဟ္မစရိယံ သန္တာရေတုံ၊ သိက္ခာဒုဗ္ဗလျံ အာဝိကတွာ သိက္ခံ ပစ္စက္ခာယ ဟိနာယာဝတ္တတိ။ ဣဒမဿ ဥဿာရဏာယ။

သေယျထာပိ သော ယောဓာဇီဝေါ သဟတိ ရဇဂုံ၊ သဟတိ ဓဇ္ဇဂုံ၊ အပိ စ ခေါ ဥဿာရဏညေဝ သုတွာ သံသီဒတိ ဝိသီဒတိ န သန္တမ္ဘတိ န သက္ကောတိ သင်္ဂါမံ ဩတရိတုံ၊ တထူပမော အယံ ပုဂ္ဂလော။ ဧဝရူပေါပိ ဣဓေကဇ္ဇော ပုဂ္ဂလော ဟောတိ။ အယံ တတိယော ယောဓာဇီဝူပမော ပုဂ္ဂလော သန္တော သံဝိဇ္ဇမာနော ဘိက္ခုသု။

၁၉၇။ ပုန စပရံ ဣဓေကဇ္ဇော ဘိက္ခု သဟတိ ရဇဂုံ၊ သဟတိ ဓဇ္ဇဂုံ၊ သဟတိ ဥဿာရဏံ၊ အပိ စ ခေါ သမ္ပဟာရေ ဟညတိ ဗျာပဇ္ဇတိ။ ကိမဿ သမ္ပဟာရသ္မိံ၊ ဣဓ ဘိက္ခု အရညဂတံ ဝါ ရုက္ခမူလဂတံ ဝါ သုညာဂါရဂတံ ဝါ မာတုဂါမော ဥပသင်္ကမိတွာ အဘိနိသီဒတိ အဘိနိပဇ္ဇတိ အဇ္ဈောတ္ထရတိ။ သော မာတုဂါမေန အဘိနိသီဒိယမာနော အဘိနိပဇ္ဇိယမာနော အဇ္ဈောတ္ထရိယမာနော သိက္ခံ အပ္ပစ္စက္ခာယ ဒုဗ္ဗလျံ အနာဝိကတွာ မေထုနံ ဓမ္မံ ပဋိသေဝတိ။ ဣဒမဿ သမ္ပဟာရသ္မိံ။

သေယျထာပိ သော ယောဓာဇီဝေါ သဟတိ ရဇဂုံ၊ သဟတိ ဓဇ္ဇဂုံ၊ သဟတိ ဥဿာရဏံ၊ အပိ စ ခေါ သမ္ပဟာရေ ဟညတိ ဗျာပဇ္ဇတိ၊

၁-ဥဟသတိ (အဋ္ဌကထာ) အံ ၂-၈၀ ပိဋ္ဌေပိ။

တထူပမော အယံ ပုဂ္ဂလော။ ဧဝရူပေါပိ ဣဓေကဇ္ဇော ပုဂ္ဂလော ဟောတိ။ အယံ စတုတ္ထော ယောဓာဇီဝပမော ပုဂ္ဂလော သန္တော သံဝိဇ္ဇမာနော ဘိက္ခုသု။

၁၉၈။ ပုန စပရံ ဣဓေကဇ္ဇော ဘိက္ခု သဟတိ ရဇဂုံ၊ သဟတိ ဓဇဂုံ၊ သဟတိ ဥဿာရဏံ၊ သဟတိ သမ္ပဟာရံ။ သော တံ သင်္ဂါမံ အဘိဝိဇ္ဇနိတွာ ဝိဇိတ-သင်္ဂါမော တမေဝ သင်္ဂါမသီသံ အဇ္ဈာဝသတိ။ ကိမဿ သင်္ဂါမဝိဇယသ္မိံ၊ ဣဓ ဘိက္ခု၊ အရညဂတံ ဝါ ရုက္ခမူလဂတံ ဝါ သုညာဂါရဂတံ ဝါ မာတုဂါမော ဥပသင်္ကမိတွာ အဘိနိသီဒတိ အဘိနိပဇ္ဇတိ အဇ္ဈောတ္ထရတိ။ သော မာတုဂါမေန အဘိနိသီဒိယမာနော အဘိနိပဇ္ဇိယမာနော အဇ္ဈောတ္ထရိယမာနော ဝိနိ-ဝေဋ္ဌေတွာ ဝိနိမောစေတွာ ယေန ကာမံ ပက္ကမတိ။

သော ဝိဝိတ္တံ သေနာသနံ ဘဇေတိ အရညံ ရုက္ခမူလံ ပဗ္ဗတံ ကန္တရံ ဂိရိဂူဟံ သုသာနံ ဝနပတ္တံ အဇ္ဈောကာသံ ပလာလပုဉ္ဇံ။ သော အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိ ဥပဋ္ဌပေတွာ၊ သော အဘိဇ္ဈံ လောကေ ပဟာယ ဝိဂတာဘိဇ္ဈေန စေတသာ ဝိဟရတိ၊ အဘိဇ္ဈာယ စိတ္တံ ပရိသောဓေတိ။ ဗျာပါဒပဒေါသံ ပဟာယ အဗျာပန္နစိတ္တော ဝိဟရတိ သဗ္ဗပါဏဘူတဟိတာ-နုကမ္ပိ၊ ဗျာပါဒပဒေါသာ စိတ္တံ ပရိသောဓေတိ။ ထိနမိဒ္ဓံ ပဟာယ ဝိဂတထိနမိဒ္ဓေါ ဝိဟရတိ အာလောကသညီ သတော သမ္ပဇာနော၊ ထိနမိဒ္ဓါ စိတ္တံ ပရိသောဓေတိ။ ဥဒ္ဒစ္စကုက္ကုစ္စံ ပဟာယ အနုဒ္ဒတော ဝိဟရတိ အဇ္ဈတ္တံ ဝူပသန္တစိတ္တော၊ ဥဒ္ဒစ္စကုက္ကုစ္စာ စိတ္တံ ပရိသောဓေတိ။ ဝိစိကိစ္ဆံ ပဟာယ တိဏ္ဍဝိစိကိစ္ဆော ဝိဟရတိ အကထံကထိ ကုသလေသု ဓမ္မေသု၊ ဝိစိကိစ္ဆာယ စိတ္တံ ပရိသောဓေတိ။

သော ဣမေ ပဉ္စ နိဝရဏေ ပဟာယ စေတသော ဥပက္ကိလေသေ ပညာယ ဒုဗ္ဗလီကရဏေ ဝိဝိဇ္ဇေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဖျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ ဝိတက္ကဝိစာရာနံ ဝူပသမာ ဒုတိယံ ဖျာနံ။ပ။ တတိယံ ဖျာနံ။ပ။ စတုတ္ထံ ဖျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္စပုတ္တေ အာသဝါနံ ခယဉာဏာယ စိတ္တံ အဘိနိန္ဒာမေတိ၊ သော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခသမုဒယော”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခ-နိရောဓော”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ”တိ ယထာဘူတံ ပဇာနာတိ၊ “ဣမေ အာသဝါ”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ

အာသဝသမုဒယော”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ အာသဝနိရောဓော”တိ ယထာဘူတံ ပဇာနာတိ၊ “အယံ အာသဝနိရောဓဂါမိနီ ပဋိပဒါ”တိ၊ ယထာဘူတံ ပဇာနာတိ။

တဿ ဧဝံ ဇာနတော ဧဝံ ပဿတော ကာမာသဝါပိ စိတ္တံ ဝိမုစ္စတိ၊ ဘဝါသဝါပိ စိတ္တံ ဝိမုစ္စတိ၊ အဝိဇ္ဇာသဝါပိ စိတ္တံ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ “ဝိမုတ္တ”မိတိ ဉာဏံ ဟောတိ၊ “ခိဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏိယံ၊ နာပရံ ဣတ္ထတ္တာယာ”တိ ပဇာနာတိ။ ဣဒမဿ သင်္ဂါမဝိဇယသ္မိံ။ သေယျထာပိ သော ယောဓာဇီဝေါ သဟတိ ရဇဂုံ၊ သဟတိ ဓဇဂုံ၊ သဟတိ ဥဿာရဏံ၊ သဟတိ သမ္ပဟာရံ။ သော တံ သင်္ဂါမံ အဘိဝိဇီနိတွာ ဝိဇီတသင်္ဂါမော တမေဝ သင်္ဂါမသီသံ အဇ္ဈာဝသတိ၊ တထူပမော အယံ ပုဂ္ဂလော။ ဧဝရူပေါပိ ဣဓေကဇ္ဈော ပုဂ္ဂလော ဟောတိ။ အယံ ပဉ္စမော ယောဓာဇီဝပမော ပုဂ္ဂလော သန္တော သံဝိဇ္ဇမာနော ဘိက္ခုသု။ ဣမေ ပဉ္စ ယောဓာဇီဝပမာ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ ဘိက္ခုသု။

၁၉၉။ တတ္ထ ကတမေ ပဉ္စ ပိဏ္ဍပါတိကာ၊ မန္တတ္တာ မောမူဟတ္တာ ပိဏ္ဍပါတိကာ ဟောတိ၊ ပါပိဇ္ဈော ဣစ္ဆာပကတော ပိဏ္ဍပါတိကာ ဟောတိ၊ ဥမ္မာဒါ စိတ္တဝိက္ခေပါ ပိဏ္ဍပါတိကာ ဟောတိ၊ ဝဏ္ဏိတံ ဗုဒ္ဓေဟိ ဗုဒ္ဓသာဝကေဟိတိ ပိဏ္ဍပါတိကာ ဟောတိ၊ အပိ စ အပ္ပိစ္ဆတံယေဝ^၁ နိဿာယ သန္တုဋ္ဌိယေဝ နိဿာယ သလ္လေခံယေဝ နိဿာယ ဣဒမတ္ထိတံယေဝ^၂ နိဿာယ ပိဏ္ဍပါတိကာ ဟောတိ။ တတြ ယွာယံ ပိဏ္ဍပါတိကာ အပ္ပိစ္ဆတံယေဝ နိဿာယ သန္တုဋ္ဌိယေဝ နိဿာယ သလ္လေခံယေဝ နိဿာယ ဣဒမတ္ထိတံယေဝ နိဿာယ ပိဏ္ဍပါတိကာ၊ အယံ ဣမေသံ ပဉ္စန္ဒံ ပိဏ္ဍပါတိကာနံ အဂ္ဂေါ စ သေဋ္ဌော စ ပါမောက္ခော^၃ စ ဥတ္တမော စ ပဝရော စ။

သေယျထာပိ နာမ ဂဝါ ခီရံ၊ ခီရမှာ ဒဓိ၊ ဒဓိမှာ နဝနီတံ^၄၊ နဝနီတမှာ သပ္ပိ၊ သပ္ပိမှာ သပ္ပိမဏ္ဍော၊ သပ္ပိမဏ္ဍံ တတ္ထ အဂ္ဂမက္ခာယတိ။ ဧဝမေဝံ ယွာယံ ပိဏ္ဍပါတိကာ အပ္ပိစ္ဆတံယေဝ နိဿာယ သန္တုဋ္ဌိယေဝ နိဿာယ သလ္လေခံယေဝ နိဿာယ ဣဒမတ္ထိတံယေဝ နိဿာယ ပိဏ္ဍပါတိကာ ဟောတိ၊ အယံ ဣမေသံ ပဉ္စန္ဒံ ပိဏ္ဍပါတိကာနံ အဂ္ဂေါ စ သေဋ္ဌော စ ပါမောက္ခော စ ဥတ္တမော စ ပဝရော စ။ ဣမေ ပဉ္စ ပိဏ္ဍပါတိကာ။

၁-အပ္ပိစ္ဆယေဝ (သျှ) အံ ၂-၁၉၃ ပိဋ္ဌေပိ။	၂-ဣဒမတ္ထိတံယေဝ (သီ)
၃-မောက္ခော (သီ)	၄-နောနီတံ (သီ)

၂၀၀။ တတ္ထ ကတမေ ပဉ္စ ခလုပစ္ဆာဘတ္တိကာ။ပ။ ပဉ္စ ဧကာသနိကာ။ပ။ ပဉ္စ ပံသုကူလိကာ။ပ။ ပဉ္စ တေစီဝရိကာ။ပ။ ပဉ္စ အာရညိကာ။ပ။ ပဉ္စ ရုက္ခမူလိကာ။ပ။ ပဉ္စ အဟောကာသိကာ။ပ။ ပဉ္စ နေသန္တိကာ။ပ။ ပဉ္စ ယထာသန္တတိကာ။ပ။

၂၀၁။ တတ္ထ ကတမေ ပဉ္စ သောသာနိကာ၊ မန္တတ္တာ မောမူဟတ္တာ သောသာနိကာ ဟောတိ၊ ပါပိစ္ဆော ဣစ္ဆာပကတော သောသာနိကာ ဟောတိ၊ ဥမ္မာဒါ စိတ္တဝိက္ခေပါ သောသာနိကာ ဟောတိ၊ ဝဏ္ဏိတံ ဗုဒ္ဓေဟိ ဗုဒ္ဓသာဝကေဟိတံ သောသာနိကာ ဟောတိ၊ အပိ စ အပ္ပိစ္ဆတိယေဝ နိဿာယ သန္တုဋ္ဌိယေဝ နိဿာယ သလ္လေခံယေဝ နိဿာယ ဣဒမတ္တိတိယေဝ နိဿာယ သောသာနိကာ ဟောတိ။ တတြ ယွာယံ သောသာနိကာ အပ္ပိစ္ဆတိယေဝ နိဿာယ သန္တုဋ္ဌိယေဝ နိဿာယ သလ္လေခံယေဝ နိဿာယ ဣဒမတ္တိတိယေဝ နိဿာယ သောသာနိကာ၊ အယံ ဣမေသံ ပဉ္စန္ဒံ သောသာနိကာနံ အဂ္ဂေါ စ သေဋ္ဌော စ ပါမောက္ခော စ ဥတ္တမော စ ပဝရော စ။

သေယျထာပိ နာမ ဂဝါ ခိရံ၊ ခိရမှာ ဒဓိ၊ ဒဓိမှာ နဝနီတံ၊ နဝနီတမှာ သပ္ပိ၊ သပ္ပိမှာ သပ္ပိမဏ္ဍော၊ သပ္ပိမဏ္ဍံ တတ္ထ အဂ္ဂမက္ခာယတိ။ ဧဝမေဝံ ယွာယံ သောသာနိကာ အပ္ပိစ္ဆတိယေဝ နိဿာယ သန္တုဋ္ဌိယေဝ နိဿာယ သလ္လေခံယေဝ နိဿာယ ဣဒမတ္တိတိယေဝ နိဿာယ သောသာနိကာ ဟောတိ၊ အယံ ဣမေသံ ပဉ္စန္ဒံ သောသာနိကာနံ အဂ္ဂေါ စ သေဋ္ဌော စ ပါမောက္ခော စ ဥတ္တမော စ ပဝရော စ။ ဣမေ ပဉ္စ သောသာနိကာ။

ပဉ္စကနိဒ္ဒေသော။

၆-ဆက္ကပုဂ္ဂလပညတ္တိ

၂၀၂။ တတြ ယွာယံ ပုဂ္ဂလော ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု သာမံ သစ္စာနိ အဘိသမ္ဗုဒ္ဓတိ၊ တတ္ထ စ သဗ္ဗညုတံ ပါပုဏာတိ ဗလေသု စ ဝသီဘာဝံ၊ သမ္မာသမ္ဗုဒ္ဓေါ တေန ဒဋ္ဌဗ္ဗော။

တတြ ယွာယံ ပုဂ္ဂလော ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု သာမံ သစ္စာနိ အဘိသမ္ဗုဒ္ဓတိ၊ န စ တတ္ထ သဗ္ဗညုတံ ပါပုဏာတိ န စ ဗလေသု ဝသီဘာဝံ၊ ပစ္စေကသမ္ဗုဒ္ဓေါ တေန ဒဋ္ဌဗ္ဗော။

တတြ ယွာယံ ပုဂ္ဂလော ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု သာမံ သစ္စာနိ အနဘိသမ္ဗုဇ္ဈတိ၊ ဒိဋ္ဌေဝ ဓမ္မေ ဒုက္ခဿန္တကရော ဟောတိ၊ သာဝကပါရမိဉ္စ ပါပုဏာတိ၊ သာရိပုတ္တမောဂ္ဂလ္လာနာ တေန ဒဋ္ဌဗ္ဗာ။

တတြ ယွာယံ ပုဂ္ဂလော ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု သာမံ သစ္စာနိ အနဘိသမ္ဗုဇ္ဈတိ၊ ဒိဋ္ဌေဝ ဓမ္မေ ဒုက္ခဿန္တကရော ဟောတိ၊ န စ သာဝကပါရမိ ပါပုဏာတိ၊ အဝသေသာ အရဟန္တာ တေန ဒဋ္ဌဗ္ဗာ။

တတြ ယွာယံ ပုဂ္ဂလော ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု သာမံ သစ္စာနိ အနဘိသမ္ဗုဇ္ဈတိ၊ န စ ဒိဋ္ဌေဝ ဓမ္မေ ဒုက္ခဿန္တကရော ဟောတိ၊ အနာဂါမိ ဟောတိ အနာဂန္တာ ဣတ္ထတ္တံ၊ အနာဂါမိ တေန ဒဋ္ဌဗ္ဗော။

တတြ ယွာယံ ပုဂ္ဂလော ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု သာမံ သစ္စာနိ အနဘိသမ္ဗုဇ္ဈတိ၊ န စ ဒိဋ္ဌေဝ ဓမ္မေ ဒုက္ခဿန္တကရော ဟောတိ၊ အာဂန္တာ ဣတ္ထတ္တံ၊ သောတာပန္နသကဒါဂါမိနော တေန ဒဋ္ဌဗ္ဗာ။

ဆက္ကနိဒ္ဒေသော။

၇-သတ္တကပုဂ္ဂလပညတ္တိ

၂၀၃။ ကထဉ္စ ပုဂ္ဂလော သင်္ကံ နိမုဂ္ဂေါ နိမုဂ္ဂေါ ဟောတိ၊ ဣဓေကစ္စော ပုဂ္ဂလော သမန္နာဂတော ဟောတိ ဧကန္တကာဠကေဟိ အကုသလေဟိ ဓမ္မေဟိ။ ဧဝံ ပုဂ္ဂလော သင်္ကံ နိမုဂ္ဂေါ နိမုဂ္ဂေါ ဟောတိ။

ကထဉ္စ ပုဂ္ဂလော ဥမ္မုဇ္ဇိတွာ နိမုဇ္ဇတိ၊ ဣဓေကစ္စော ပုဂ္ဂလော ဥမ္မုဇ္ဇတိ “သာဟု သဒ္ဓါ ကုသလေသု ဓမ္မေသု၊ သာဓု^၂ ဟိရီ ကုသလေသု ဓမ္မေသု၊ သာဓု ဩတ္တပ္ပံ ကုသလေသု ဓမ္မေသု၊ သာဓု ဝီရိယံ^၃ ကုသလေသု ဓမ္မေသု၊ သာဓု ပညာ ကုသလေသု ဓမ္မေသု”တိ။ တဿ သာ သဒ္ဓါ နေဝ တိဋ္ဌတိ နော ဝဗ္ဗတိ ဟာယတိယေဝ၊ တဿ သာ ဟိရီ နေဝ တိဋ္ဌတိ နော ဝဗ္ဗတိ ဟာယတိယေဝ၊ တဿ တံ ဩတ္တပ္ပံ နေဝ တိဋ္ဌတိ နော ဝဗ္ဗတိ ဟာယတိယေဝ၊ တဿ တံ ဝီရိယံ နေဝ တိဋ္ဌတိ နော ဝဗ္ဗတိ ဟာယတိယေဝ၊ တဿ သာ ပညာ နေဝ တိဋ္ဌတိ နော ဝဗ္ဗတိ ဟာယတိယေဝ။ ဧဝံ ပုဂ္ဂလော ဥမ္မုဇ္ဇိတွာ နိမုဇ္ဇတိ။

၁-ဒုက္ခဿန္တ ကရောတိ (သီ) ဧဝပရိပိ။ ၂-သာဟု (သီ၊ သျာ) ဧဝံ တီသု ဌာနေသုပိ။

၃-ဝီရိယံ (သီ၊ သျာ)

ကထဉ္စ ပုဂ္ဂလော ဥမ္မုဒ္ဓိတွာ ဌိတော ဟောတိ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ဥမ္မုဒ္ဓိတိ “သာဟု သဒ္ဓါ ကုသလေသု ဓမ္မေသု၊ သာဓု ဟိရီ ကုသလေသု ဓမ္မေသု၊ သာဓု ဩတ္တပ္ပံ ကုသလေသု ဓမ္မေသု၊ သာဓု ဝီရိယံ ကုသလေသု ဓမ္မေသု၊ သာဓု ပညာ ကုသလေသု ဓမ္မေသု”တိ။ တဿ သာ သဒ္ဓါ နေဝ ဟာယတိ နော ဝဗ္ဗတိ ဌိတာ ဟောတိ၊ တဿ သာ ဟိရီ နေဝ ဟာယတိ နော ဝဗ္ဗတိ ဌိတာ ဟောတိ၊ တဿ တံ ဩတ္တပ္ပံ နေဝ ဟာယတိ နော ဝဗ္ဗတိ ဌိတံ ဟောတိ၊ တဿ တံ ဝီရိယံ နေဝ ဟာယတိ နော ဝဗ္ဗတိ ဌိတံ ဟောတိ၊ တဿ သာ ပညာ နေဝ ဟာယတိ နော ဝဗ္ဗတိ ဌိတာ ဟောတိ။ ဧဝံ ပုဂ္ဂလော ဥမ္မုဒ္ဓိတွာ ဌိတော ဟောတိ။

ကထဉ္စ ပုဂ္ဂလော ဥမ္မုဒ္ဓိတွာ ဝိပဿတိ ဝိလောကေတိ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ဥမ္မုဒ္ဓိတိ “သာဟု သဒ္ဓါ ကုသလေသု ဓမ္မေသု၊ သာဓု ဟိရီ ကုသလေသု ဓမ္မေသု၊ သာဓု ဩတ္တပ္ပံ ကုသလေသု ဓမ္မေသု၊ သာဓု ဝီရိယံ ကုသလေသု ဓမ္မေသု၊ သာဓု ပညာ ကုသလေသု ဓမ္မေသု”တိ။ သော တိဏ္ဍံ သံယောဇနာနံ ပရိက္ခယာ သောတာပန္နော ဟောတိ အဝိနိပါတဓမ္မော နိယတော သမ္မောဓိ-ပရာယနော။ ဧဝံ ပုဂ္ဂလော ဥမ္မုဒ္ဓိတွာ ဝိပဿတိ ဝိလောကေတိ။

ကထဉ္စ ပုဂ္ဂလော ဥမ္မုဒ္ဓိတွာ ပတရတိ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ဥမ္မုဒ္ဓိတိ “သာဟု သဒ္ဓါ ကုသလေသု ဓမ္မေသု၊ သာဓု ဟိရီ ကုသလေသု ဓမ္မေသု၊ သာဓု ဩတ္တပ္ပံ ကုသလေသု ဓမ္မေသု၊ သာဓု ဝီရိယံ ကုသလေသု ဓမ္မေသု၊ သာဓု ပညာ ကုသလေသု ဓမ္မေသု”တိ။ သော တိဏ္ဍံ သံယောဇနာနံ ပရိက္ခယာ ရာဂဒေါသ-မောဟာနံ တနုတ္တာ သကဒါဂါမီ ဟောတိ သင်္ကဒေဝ ဣမံ လောကံ အာဂန္နာ ဒုက္ခဿန္တကရော ဟောတိ။ ဧဝံ ပုဂ္ဂလော ဥမ္မုဒ္ဓိတွာ ပတရတိ။

ကထဉ္စ ပုဂ္ဂလော ဥမ္မုဒ္ဓိတွာ ပတိဂါဓပ္ပတ္တော ဟောတိ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ဥမ္မုဒ္ဓိတိ “သာဟု သဒ္ဓါ ကုသလေသု ဓမ္မေသု၊ သာဓု ဟိရီ ကုသလေသု ဓမ္မေသု၊ သာဓု ဩတ္တပ္ပံ ကုသလေသု ဓမ္မေသု၊ သာဓု ဝီရိယံ ကုသလေသု ဓမ္မေသု၊ သာဓု ပညာ ကုသလေသု ဓမ္မေသု”တိ။ သော ပဉ္စန္ဒ ဩရုမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ ဩပပါတိကော ဟောတိ တတ္ထ ပရိနိဗ္ဗာယီ အနာဝတ္တိဓမ္မော တဿ လောကာ။ ဧဝံ ပုဂ္ဂလော ဥမ္မုဒ္ဓိတွာ ပတိဂါဓပ္ပတ္တော ဟောတိ။

ကထဉ္စ ပုဂ္ဂလော ဥမ္မုဒ္ဓိတွာ တိဏ္ဍော ဟောတိ ပါရဂူတော ထလေ တိဋ္ဌတိ ဗြာဟ္မဏော၊ ဣဓေကဇ္ဇော ပုဂ္ဂလော ဥမ္မုဒ္ဓိတိ “သာဟု သဒ္ဓါ ကုသလေသု

ဓမ္မေသု၊ သာဓု ဟိရီ ကုသလေသု ဓမ္မေသု၊ သာဓု ဩတ္တပုံ ကုသလေသု ဓမ္မေသု၊ သာဓု ဝီရိယံ ကုသလေသု ဓမ္မေသု၊ သာဓု ပညာ ကုသလေသု ဓမ္မေသု”တိ။ သော အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္စိကတွာ ဥပသမ္ပဇ္ဇေ ဝိဟရတိ။ ဧဝံ ပုဂ္ဂလော ဥမ္မုဇ္ဈိတွာ တိဇ္ဈော ဟောတိ ပါရဂူတော ထလေ တိဋ္ဌတိ ဗြာဟ္မဏော။

၂၀၄။ ကတမော စ ပုဂ္ဂလော ဥဘတောဘာဂဝိမုတ္တော၊ ဣဓေကဇ္ဈော ပုဂ္ဂလော အဋ္ဌ ဝိမောက္ခေ ကာယေန ဖုသိတွာ ဝိဟရတိ၊ ပညာယ စဿ ဒိသွာ အာသဝါ ပရိက္ခိဏာ ဟောန္တိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ဥဘတောဘာဂဝိမုတ္တော။

၂၀၅။ ကတမော စ ပုဂ္ဂလော ပညာဝိမုတ္တော။ပ။ ကာယသက္ခိ။ ဒိဋ္ဌိပ္ပတ္တော။ သဒ္ဓါဝိမုတ္တော။ ဓမ္မာနုသာရီ။

၂၀၆။ ကတမော စ ပုဂ္ဂလော သဒ္ဓါနုသာရီ၊ ယဿ ပုဂ္ဂလဿ သောတာပတ္တိဖလသစ္စိကိရိယာယ ပဋိပန္နဿ သဒ္ဓိန္ဒြိယံ အဓိမတ္တံ ဟောတိ၊ သဒ္ဓါဝါဟိ သဒ္ဓါပုဗ္ဗင်္ဂမံ အရိယမဂ္ဂံ ဘာဝေတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော သဒ္ဓါနုသာရီ၊ သောတာပတ္တိဖလသစ္စိကိရိယာယ ပဋိပန္နော ပုဂ္ဂလော သဒ္ဓါနုသာရီ၊ ဖလေ ဌိတော သဒ္ဓါဝိမုတ္တောတိ။

သတ္တကနိဒ္ဒေသော။

၈-အဋ္ဌကပ္ပလပညတ္တိ

၂၀၇။ တတ္ထ ကတမေ စတ္တာရော မဂ္ဂသမင်္ဂိနော စတ္တာရော ဖလသမင်္ဂိနော ပုဂ္ဂလာ။ သောတာပန္နော၊ သောတာပတ္တိဖလသစ္စိကိရိယာယ ပဋိပန္နော။ သကဒါဂါမီ၊ သကဒါဂါမီဖလသစ္စိကိရိယာယ ပဋိပန္နော။ အနာဂါမီ၊ အနာဂါမီ- ဖလသစ္စိကိရိယာယ ပဋိပန္နော။ အရဟတာ၊ အရဟတ္တဖလသစ္စိကိရိယာယ^၁ ပဋိပန္နော။ ဣမေ စတ္တာရော မဂ္ဂသမင်္ဂိနော၊ ဣမေ စတ္တာရော ဖလသမင်္ဂိနော ပုဂ္ဂလာ။

အဋ္ဌကနိဒ္ဒေသော။

၉-နဓကပုဂ္ဂလပညတ္တိ

၂၀၈။ ကတမော စ ပုဂ္ဂလော သမ္မာသမ္ဗုဒ္ဓေါ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု သာမံ သစ္စာနိ အဘိသမ္ဗုဒ္ဓါတိ၊ တတ္ထ စ သဗ္ဗညုတံ ပါပုဏာတိ ဗလေသု စ ဝသီဘာဝံ။ အယံ ဝုစ္စတိ ပုဂ္ဂလော သမ္မာသမ္ဗုဒ္ဓေါ။

ကတမော စ ပုဂ္ဂလော ပစ္စေကသမ္ဗုဒ္ဓေါ၊ ဣဓေကဇ္ဇော ပုဂ္ဂလော ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု သာမံ သစ္စာနိ အဘိသမ္ဗုဒ္ဓါတိ၊ န စ တတ္ထ သဗ္ဗညုတံ ပါပုဏာတိ န စ ဗလေသု ဝသီဘာဝံ။ အယံ ဝုစ္စတိ ပုဂ္ဂလော ပစ္စေကသမ္ဗုဒ္ဓေါ။

ကတမော စ ပုဂ္ဂလော ဥဘတောဘာဂဝိမုတ္တော၊ ဣဓေကဇ္ဇော ပုဂ္ဂလော အဋ္ဌ ဝိမောက္ခေ ကာယေန ဖုဿိတွာ ဝိဟရတိ၊ ပညာယ စဿ ဒိသ္မာ အာသဝါ ပရိက္ခိဏာ ဟောန္တိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ဥဘတောဘာဂဝိမုတ္တော။

ကတမော စ ပုဂ္ဂလော ပညာဝိမုတ္တော၊ ဣဓေကဇ္ဇော ပုဂ္ဂလော န ဟေဝ ခေါ အဋ္ဌ ဝိမောက္ခေ ကာယေန ဖုဿိတွာ ဝိဟရတိ၊ ပညာယ စဿ ဒိသ္မာ အာသဝါ ပရိက္ခိဏာ ဟောန္တိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ပညာဝိမုတ္တော။

ကတမော စ ပုဂ္ဂလော ကာယသက္ကံ၊ ဣဓေကဇ္ဇော ပုဂ္ဂလော အဋ္ဌ ဝိမောက္ခေ ကာယေန ဖုဿိတွာ ဝိဟရတိ၊ ပညာယ စဿ ဒိသ္မာ ဧကဇ္ဇေ အာသဝါ ပရိက္ခိဏာ ဟောန္တိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ကာယသက္ကံ။

ကတမော စ ပုဂ္ဂလော ဒိဋ္ဌိပ္ပတ္တော၊ ဣဓေကဇ္ဇော ပုဂ္ဂလော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ ပဇာနာတိ။ပ။ “အယံ ဒုက္ခနိရောဂေါမိနိ ပဋိပဒါ”တိ ယထာဘူတံ ပဇာနာတိ၊ တထာဂတပ္ပဝေဒိတာ စဿ ဓမ္မာ ပညာယ ဝေါဒိဋ္ဌာ ဟောန္တိ ဝေါစရိတာ၊ ပညာယ စဿ ဒိသ္မာ ဧကဇ္ဇေ အာသဝါ ပရိက္ခိဏာ ဟောန္တိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ဒိဋ္ဌိပ္ပတ္တော။

ကတမော စ ပုဂ္ဂလော သဒ္ဓါဝိမုတ္တော၊ ဣဓေကဇ္ဇော ပုဂ္ဂလော “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ ပဇာနာတိ။ပ။ “အယံ ဒုက္ခနိရောဂေါမိနိ ပဋိပဒါ”တိ ယထာဘူတံ ပဇာနာတိ၊ တထာဂတပ္ပဝေဒိတာ စဿ ဓမ္မာ ပညာယ

ဝေါဒိဋ္ဌာ ဟောန္တိ ဝေါစရိတာ၊ ပညာယ စဿ ဒိသ္မာ ဧကဇ္ဇေ အာသဝါ ပရိက္ခိကာ ဟောန္တိ၊ နော စ ခေါ ယထာ ဒိဋ္ဌိပ္ပတ္တဿ။ အယံ ဝုစ္စတိ ပုဂ္ဂလော သဒ္ဓါဝိမုတ္တော။

ကတမော စ ပုဂ္ဂလော ဓမ္မာနုသာရီ၊ ယဿ ပုဂ္ဂလဿ သောတာ-
ပတ္တိဖလသစ္စိကိရိယာယ ပဋိပန္နဿ ပညိန္ဒြိယံ အဓိမတ္တံ ဟောတိ၊ ပညာဝါဟိ
ပညာပုဗ္ဗင်္ဂမံ အရိယမဂ္ဂံ ဘာဝေတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော ဓမ္မာနုသာရီ။
သောတာပတ္တိဖလသစ္စိကိရိယာယ ပဋိပန္နော ပုဂ္ဂလော ဓမ္မာနုသာရီ။ ဖလေ
ဌိတော ဒိဋ္ဌိပ္ပတ္တော။

ကတမော စ ပုဂ္ဂလော သဒ္ဓါနုသာရီ၊ ယဿ ပုဂ္ဂလဿ သောတာ-
ပတ္တိဖလသစ္စိကိရိယာယ ပဋိပန္နဿ သဒ္ဓိန္ဒြိယံ အဓိမတ္တံ ဟောတိ၊ သဒ္ဓါဝါဟိ
သဒ္ဓါပုဗ္ဗင်္ဂမံ အရိယမဂ္ဂံ ဘာဝေတိ။ အယံ ဝုစ္စတိ ပုဂ္ဂလော သဒ္ဓါနုသာရီ။
သောတာပတ္တိဖလသစ္စိကိရိယာယ ပဋိပန္နော ပုဂ္ဂလော သဒ္ဓါနုသာရီ။ ဖလေ
ဌိတော သဒ္ဓါဝိမုတ္တောတိ။

နဝကနိဒ္ဒေသော။

၁၀-ဒသကပုဂ္ဂလပညတ္တိ

၂၀၉။ ကတမေသံ ပဉ္စန္ဒံ ဣဓ နိဋ္ဌာ၊ သတ္တက္ခတ္တုပရမဿ၊ ကောလံ-
ကောလဿ၊ ဧကဗီဇိဿ၊ သကဒါဂါမိဿ၊ ယော စ ဒိဋ္ဌေဝ ဓမ္မေ အရဟာ၊
ဣမေသံ ပဉ္စန္ဒံ ဣဓ နိဋ္ဌာ။

ကတမေသံ ပဉ္စန္ဒံ ဣဓ ဝိဟာယ နိဋ္ဌာ၊ အန္တရာပရိနိဗ္ဗာယိဿ၊ ဥပဟစ္စ-
ပရိနိဗ္ဗာယိဿ၊ အသင်္ခါရပရိနိဗ္ဗာယိဿ၊ သသင်္ခါရပရိနိဗ္ဗာယိဿ၊ ဥဒ္ဓံသောတဿ
အကနိဋ္ဌဂါမိနော၊ ဣမေသံ ပဉ္စန္ဒံ ဣဓ ဝိဟာယ နိဋ္ဌာတိ။ ဧတ္တာဝတာ
ပုဂ္ဂလာနံ ပုဂ္ဂလပညတ္တိတိ။

ဒသကနိဒ္ဒေသော။

ပုဂ္ဂလပညတ္တိပကရဏံ နိဋ္ဌိတံ။

ဓာတ်ကထာပါဠိယာ

လက္ခိတဗ္ဗပဒါနံ အနုက္ကမဏိကာ

ပဒါနုက္ကမော	ပိဋကော်	ပဒါနုက္ကမော	ပိဋကော်
[အ]		[ဥ]	
အဒုက္ခမသုခါယ	၁၄	ဥပပတ္တိဘဝါဒိ	၁၃
အဓိမောက္ခေနာဒိ	၆၂	ဥပါဒါနေဟိ ဓမ္မေဟိ အာဒိ	၉၈
အနိဒဿနာ ဓမ္မာဒိ	၂၀	ဥပါဒိနော ဓမ္မာ အာဒိ	၁၈
အနာရမ္မဏေဟိ အာဒိ	၄၁	ဥပါယာသေန	၆၁
အပ္ပစ္စယေဟိ ဓမ္မေဟိ အာဒိ	၇၁	ဥပေက္ခာသဟဂတေဟိ အာဒိ	၇၄
အပ္ပမညာ	၁၄	ဥပေက္ခိန္ဒြိယံ	၄၅
အပ္ပမာဏာဒိ	၁၇		
အပရာမဋ္ဌေဟိ အာဒိ	၇၂	[က]	
အဗ္ဘန္တရမာတိကာ	၁	ကာမာဝစရာ ဓမ္မာအာဒိ	၂၆
အဗျာကတာ	၁၄	ကုသလာ ဓမ္မာ အာဒိ	၄၈
အရူပက္ခန္ဓာ	၆၄	ကုသလေဟိ ဓမ္မေဟိ အာဒိ	၃၈
အရူပဘဝေနာဒိ	၃၇	ကေနစိ ဝိညေယျာ ဓမ္မာ အာဒိ	၂၀
အဝိဇ္ဇာ	၁၂	[ခ]	
အဝိဇ္ဇာပစ္စယာဒိ		ခန္ဓာ စတုရော	၅၇
အဝိတက္ကဝိစာရမတ္တာဒိ	၁၆	[ခ]	
အဝိတက္ကဝိစာရမတ္တေဟိ အာဒိ	၆၉	စက္ခာယတနေန အာဒိ	၂၉
အသညာဘဝေန	၂၈	စက္ခာယတနံ အာဒိ	၅
အသံကိလေသိကေဟိ	၄၂-၇၃	စက္ခုဓာတု အာဒိ	၇
[အာ]		စက္ခုန္ဒြိယံ အာဒိ	၁၀
အာသဝါ ဓမ္မာဒိ	၂၁	စေတသိကာ ဓမ္မာ အာဒိ	၂၃
အာသဝေဟိ အာဒိ	၆၃	စေတသိကေဟိ အာဒိ	၃၂
[အု]		[ဇ]	
ဣဒ္ဓိပါဒေန	၆၁		
ဣဒ္ဓိပါဒေန ယေဓမ္မာ အာဒိ	၈၀	ဇာတိ	၁၃
ဣဒ္ဓိပါဒေါ	၁၃-၄၆	ဇာတိယာ ယေ ဓမ္မာ အာဒိ	၃၁

ပဒါနက္ခမာ	ပိဋကော်	ပဒါနက္ခမာ	ပိဋကော်
[ချ]		[မ]	
ဈာနေန	၆၁	မနာယတနံ	၄၃
ဈာနံ	၁၃	မနိန္ဒြိယေန ယေ ဓမ္မာ အာဒိ	၆၆
[က]		မနိန္ဒြိယံ	၄၄
တယော ဓန္ဒာ		မဟဂ္ဂတာရမ္မဏေဟိ အာဒိ	၇၀
[ခ]		[ရ]	
ဒဿာယတနာ	၂၉	ရူပက္ခန္ဓေန အာဒိ	၃၅-၆၅
ဒုက္ခသစ္စံ	၈	ရူပက္ခန္ဓော	၃
ဒွေ သစ္စာ	၇၇	ရူပက္ခန္ဓော ကတိဟိ အာဒိ	၄၃
[ဓ]		ရူပဉ္စ ဓမ္မာယတနံ	၄၂
ဓမ္မာယတနေန အာဒိ	၃၅	ရူပဘဝေန ယေ ဓမ္မာ အာဒိ	၆၇
ဓမ္မာယတနံဓမ္မဓာတု		ရူပိဟိ ဓမ္မေဟိ အာဒိ	၃၉
၅၅-၅၈-၇၄-၁၀၀		[လ]	
[န]		လက္ခဏမာတိကာ	၂
နယမာတိကာ	၁	[ဝ]	
နယမုခမာတိကာ	၂	ဝိညာဏက္ခန္ဓော	၃
န ရူပါဝစရေဟိ အာဒိ	၁၀၀	ဝိပါကာ ဓမ္မာ အာဒိ	၁၅
နော စိတ္တသံသဋ္ဌသမုဋ္ဌာနာဒိ	၂၄	ဝေဒနာက္ခန္ဓေန အာဒိ	၇၈
[ပ]		ဝေဒနာက္ခန္ဓေန ယေ ဓမ္မာ	
ပရာမဋ္ဌာ ဓမ္မာ အာဒိ	၂၂	အာဒိ	၃၀-၅၆-၅၉
ပရာမဋ္ဌေဟိ အာဒိ	၉၇	ဝေဒနာက္ခန္ဓော	၃
ပရိဝေဒနာ	၃၇	ဝေဒနာယ အာဒိ	၆၁
[ဖ]		[သ]	
ဖဿာဒိ	၄၇	သင်္ခါရပစ္စယာ အာဒိ	၃၆-၇၉
ဖဿေန ယေ ဓမ္မာ အာဒိ	၆၇	သင်္ခါရပစ္စယာဝိညာဏ်အာဒိ	၄၅-၆၀
[ဗ]		သင်္ခါရက္ခန္ဓော	၃
ဗာဝိသတိန္ဒြိယာနိ	၁၂	သညာက္ခန္ဓော	၃
ဗာဟိရမာတိကာ	၂	သဒ္ဓိန္ဒြိယေန အာဒိ	၆၀
		သဒ္ဓိန္ဒြိယေန ယေ ဓမ္မာ အာဒိ	၇၆-၇၉

လက်ကိုင်ပစ္စည်း အနုပညာ

၁၈၉

ပစ္စည်းအမျိုးအမည်	ပမာဏ	ပစ္စည်းအမျိုးအမည်	ပမာဏ
[သ]		[သ]	
သန့်သန့်သန့်သန့်သန့် အား	၃၉	သုခိန္ဒြိယ အား	၁၁
သမုဒယသမ္ဘေဒ အား	၃၃-၃၆	သောကေသ အား	၃၇-၆၀-၇၉
သမုဒယသမ္ဘေဒ ယေ ဓမ္မ အား	၇၅	သောတာပတ္တိ အား	၆
သမုဒယသမ္ဘေဒ အား	၄၄	သောတိန္ဒြိယ အား	၁၀
သဝိတက္က အား	၂၆	သံယောဇနေဟိ ဓမ္မဟိ အား	၃၁
သဝိတက္ကဟိ ဓမ္မဟိ အား	၉၉	[ဗ]	
သဗ္ဗာဏသုပ္ပဓာန အား	၃၇	ဟေတု ဓမ္မ အား	၁၉
သုခါယ ဝေဒနာ အား	၆၈	ဟေတုဟိ ဓမ္မဟိ အား	၃၉

ပုဂ္ဂလပညတ္တိပါဠိယာ

လက္ခိတဗ္ဗပဒါနံ အနုက္ကမဏိကာ

ပဒါနုက္ကမော	ပိဋကော်	ပဒါနုက္ကမော	ပိဋကော်
[အ]		[ဂ]	
အတ္တန္တပေါ	၁၆၃	ဂိလာနူပမာ	၁၃၀
အန္တရာပရိနိဗ္ဗာယီ	၁၁၉	ဂုတ္တဒ္ဓါရော	၁၂၇
အန္ဓော	၁၃၄	ဂူထဘာဏီ	၁၃၂
အနာဂါမီ	၁၁၉	ဂေါတြဘူ	၁၁၅
အနိဿုကီ	၁၂၆	[ဃ]	
အပ္ပဿုတော	၁၇၂	ဃောသပ္ပမာဏော	၁၆၂
အမစ္ဆရီ	၁၂၆	[ဇ]	
အမာယာဝီ	၁၂၆	စတ္တာရော အမ္မူပမာ	၁၅၁
အရိယော	၁၁၆	စတ္တာရော အာသီဝိဿုပမာ	၁၅၅
အရုက္ခပမစိတ္တော	၁၃၃	စတ္တာရော ဥဒကရဟဒ္ဒုပမာ	၁၅၃
အသင်္ခါရပရိနိဗ္ဗာယီ	၁၁၉	စတ္တာရော ကုမ္ဘူပမာ	၁၅၂
အသဋ္ဌော	၁၂၆	စတ္တာရော ဓမ္မကထိကာ	၁၄၈
အသပ္ပုရိသတရော	၁၄၃	စတ္တာရော ပုဂ္ဂလာ	၁၀၇
အသပ္ပုရိသော	၁၄၃	စတ္တာရော ဗလီဗဒ္ဒူပမာ	၁၅၄
[င]		စတ္တာရော မူသိကူပမာ	၁၄၉
ဥဋ္ဌိတညူ	၁၄၇	စတ္တာရော ရုက္ခူပမာ	၁၆၁
ဥစ္ဆိဂ်ပညော	၁၃၅	စတ္တာရော ဝလာဟကူပမာ	၁၄၈
ဥပနာဟီ	၁၂၁	[ဆ]	
ဥပဟစ္စပရိနိဗ္ဗာယီ	၁၁၉	ဆက္ကပုဂ္ဂလပညတ္တိ	၁၈၀
ဥဘတောဘာဂဝိမုတ္တော	၁၈၄	ဆ ပညတ္တိယော	၁၀၁
[ဇ]		ဆ ပုဂ္ဂလာ	၁၁၂
ဧကမီဇီ	၁၁၉	[ဇ]	
[ဈ]		ဇောတိ ဇောတိပရာယနော	၁၆၀
ကလျာဏမိတ္တော	၁၂၇	ဇောတိ တမပရာယနော	၁၅၉
ကာသိကဝတ္ထူပမာ	၁၃၈		
ကောဓနော	၁၂၁		

ပဒါနက္ခမော	ပိဋကော်	ပဒါနက္ခမော	ပိဋကော်
[ခ]		[ဃ]	
ဌိတကပ္ပိ	၁၁၆	ပဉ္စ ပိဏ္ဍပါတိကာ	၁၇၉
[က]		ပဉ္စ ပုဂ္ဂလာ	၁၁၀
တမော ဇောတိပရာယနော	၁၅၉	ပဉ္စ ယောဓာဇီဝုပသမာ	၁၇၅
တမော တမပရာယနော	၁၅၉	ပဉ္စ သောသာနိကာ	၁၈၀
တယော ပုဂ္ဂလာ	၁၀၆	ပညာဝိမုတ္တာ	၁၈၄
တယော သတ္တာရာ	၁၄၂	ပဏီတာဓိမုတ္တာ	၁၂၉
တိဏ္ဍော ပါရဂူတော	၁၇၂	ပထဝိလေခုပမော	၁၃၇
[ခ]		ပဒပရမော	၁၄၇
ဒသကပုဂ္ဂလပညတ္တိ	၁၈၅	ပယိရပါသိတဗ္ဗော	၁၄၀
ဒသပုဂ္ဂလာ	၁၁၃	ပရန္တပေါ	၁၆၄
ဒိဋ္ဌိဝိပနော	၁၂၄	ပဋ္ဌာသီ	၁၂၁
ဒုပ္ပမေယျော	၁၃၉	ပါပမိတ္တာ	၁၂၃
ဒုဗ္ဗဇော	၁၂၃	ပုဂ္ဂလပညတ္တိ	၁၀၂
ဒွိစက္ခု	၁၃၄	ပုထုဇ္ဇနော	၁၁၅
ဒွေပုဂ္ဂလာ	၁၀၄	ပုထုပညော	၁၃၆
ဒွေပုဂ္ဂလာ ဒုလ္လဘာ	၁၂၈	ပုပ္ဖဘာဏီ	၁၃၃
[ခ]		ပေါတ္တကူပမာ	၁၃၇
ဓမ္မပ္ပမာဏော	၁၆၂	[ဃ]	
ဓမ္မာနုသာရီ	၁၈၅	ဖေဂ္ဂ၊ ဖေဂ္ဂပရိဝါရော	၁၆၁
[န]		ဖေဂ္ဂ၊ သာရပရိဝါရော	၁၆၁
နဝ ပုဂ္ဂလာ	၁၁၃	[ဃ]	
နိရာသော	၁၂၉	ဗဟိဒ္ဓါသံယောဇနော	၁၂၅
နေယျော	၁၄၇	ဗဟုဿုတော	၁၇၂
[ဃ]		[က]	
ပစ္စေကသမ္ပုဒ္ဓေါ	၁၈၄	ဘောဇနော အမတ္တညူ	၁၂၃
ပဉ္စကပုဂ္ဂလပညတ္တိ	၁၇၃	ဘောဇနော မတ္တညူ	၁၂၇
ပဉ္စ ခလုပစ္စာဘတ္တိကာ	၁၈၀		

လက်ကိုင်စာပေအနုပညာ

၁၉၃

စာအုပ်အမည်	ပုံနှိပ်နှစ်	စာအုပ်အမည်	ပုံနှိပ်နှစ်
[မ]		[သ]	
မင်္ဂလာ	၁၂၁	သတ္တကုတ္တုပရမော	၁၁၈
မဂ္ဂသမဂ္ဂိနော	၁၈၃	သတ္တပုဂ္ဂလာ	၁၁၂
မစ္ဆရီ	၁၂၂	သဒ္ဓါနုသာရီ	၁၈၅
မဇ္ဈိမနိကာယ	၁၃၃	သပ္ပုရိသတရော	၁၄၄
မာယာဝိ	၁၂၂	သပ္ပုရိသော	၁၄၄
မုဋ္ဌဿတိ	၁၂၄	သမဏစလော	၁၇၃
[ယ]		သမဏပဒုမော	၁၇၃
ယုတ္တပုဋ္ဌိဘာနော	၁၄၇	သမဏပုဏ္ဏရီကော	၁၇၃
[ရ]		သမဏသုခမာလော	၁၇၃
ရူပပွမာဏော	၁၆၁	သမယဝိမုတ္တပုဂ္ဂလာဒိ	၁၁၄
[လ]		သမ္မာသမ္ဗုဒ္ဓေါ	၁၁၇-၁၈၄
လူခပွမာဏော	၁၆၂	သာရော ဖေဂ္ဂပရိဝါရော	၁၆၁
[ဝ]		သာရော သာရပရိဝါရော	၁၆၁
ဝဇ္ဇဗဟုလော	၁၄၆	သာဝဇ္ဇော	၁၄၆
ဝဇ္ဇိပမာဏော	၁၃၄	သိက္ခာသာဇီဝသမာပန္နော	၁၆၆
ဝိဇ္ဇုပမာဏော	၁၃၃	သီလသမ္ပန္နော	၁၂၈
ဝိပဋ္ဌိတညူ	၁၄၇	သီလဝိပန္နော	၁၂၄
[သ]		သုပ္ပမေယျော	၁၃၉
သကဒါဂါမီ	၁၁၉	သုဝဇ္ဇော	၁၂၇
သတ္တကပုဂ္ဂလပညတ္တိ	၁၈၁	သေက္ခော	၁၁၇
		သောတာပန္နော	၁၂၀
		[ဟ]	
		ဟိနာဓိမုတ္တော	၁၂၉

ဓာတ်ကထာပါဠိယာ

နာနာပါဌာ

ပဌမော မူလပါဌော၊ သီ....သီဟဠပေါတ္တကံ၊ သျာ....သျာမပေါတ္တကံ၊
ကံ....ကမ္မောဇပေါတ္တကံ၊ ဣ....ဣဂ်လိသပေါတ္တကံ၊ က....ကေသုစိ မရမ္မပေါတ္တ-
ကေသု ဒိဿမာနပါဌော၊ က-သီ....ကေသုစိ သီဟဠပေါတ္တကေသု ဒိဿမာန-
ပါဌော၊ ဌ....အဋ္ဌကထာ။

ဓာတ်ကထာပါဠိယာ

နာနာပါဌာ	ပိဋကံ
[အ]	
အနုပါဒိန္နေဟိ = အနုပါဒိဏ္ဏေဟိ (သီ၊က)	၇၂
[က]	
ကမ္မဘဝေန = ဥပါဒါနပစ္စယာ ကမ္မဘဝေန (သျာ)	၃၀
ကမ္မဘဝေါ = ဥပါဒါနပစ္စယာ ကမ္မဘဝေါ (သီ၊သျာ)	၁၂
[ခ]	
စူဠန္တရဒုကာ = စူလန္တရဒုကာ (သီ)	၃၂
[ဓ]	
တိံသဝိဓာတိ = တိံသဝိဓန္တိ (ဣ)	၃၄
[ခ]	
ဒွေဝိသယော = ဒွေ ဝိသတိ (သျာ)	၄၂
[န]	
န ဟေတုသဟေတုကေဟိ = န ဟေတူဟိ သဟေတုကေဟိ (ဗဟူသု)	၆၂
န ဟေတုသဟေတုကေဟိ = န ဟေတူ သဟေတုကေဟိ (သီ)	
န ဟေတူဟိ သဟေတုကေဟိ (သျာ၊က)	၃၉
န ဟေတု အဟေတုကာ = န ဟေတူ အဟေတုကာ (သျာ၊က)	
အဘိ ၂-ဒုကပဉ္စာပုစ္ဆကေပိ။	၁၉
[ဝ]	
ပရိတ္တာရမ္မဏာ = ပရိတ္တာရမဏာ (?)	၁၇
ပုနဒေဝ = ပုနရေဝ (ဣ)	၂၉

ပုဂ္ဂလပညတ္တိပါဠိယာ

နာနာပါဌာ

နာနာပါဌာ

ပိဋကံ

[အ]

အဋ္ဌပနာ = အာဋ္ဌပနာ (က) အဘိ ၂-၃၇၁-ပိဋေပိ။	၁၂၁
အနာဂန္တာ = အနာဂန္တာ (သျှာ၊က) အံ ၁-၄၇၈-ပိဋေပိ။	၁၁၂
အပ္ပဝဇ္ဇော = အပ္ပသာဝဇ္ဇော (သျှာ၊က) အံ ၁-၄၅၂-ပိဋေပိ။	၁၀၇
အပ္ပိစ္ဆတံယေဝ = အပိစ္ဆယေဝ (သျှာ) အံ ၂-၁၉၃-ပိဋေပိ။	၁၇၉
အယံ = အယံ ပန (သျှာ၊က) အံ ၂-၁၄၅-ပိဋေပိ။	၁၇၄
အရဟတ္တဖလသစ္စိကိရိယာယ = အရဟတ္တာယ (ဣ)	၁၀၄
အရဟတ္တဖလသစ္စိကိရိယာယ = အရဟတ္တာယ (သျှာ၊က)	
အံ ၃-၁၁၅-ပိဋေပိ။	၁၈၃
အသင်္ဂါဟဏာ အပရိယောဂါဟဏာ = အသံဂါဟနာ အပရိယော-	
ဂါဟနာ (သီ၊သျှာ၊က)	၁၂၄

[အာ]

အာဂါမိ = သောတာပန္နသကဒါဂါမိ (သျှာ၊က) အံ-၁-၄၇၈-ပိဋေပိ။	၁၁၂
အာမဝဏ္ဏိ = အာမဝဏ္ဏိ (သျှာ၊က) အံ ၁-၄၂၁-ပိဋေပိ။	၁၅၁
အာရဘတိ = အာရမ္ဘတိ (သီ၊သျှာ)	၁၁၀
အာရမ္ဘဇာ = အာရမ္ဘဇာ (က) အံ ၂-၁၄၇-ပိဋေပိ။	၁၇၃
အာရာစာရီ = အနာစာရီ (က)	၁၆၆
အာဝိကတွာ = အာဝိကတွာ (သီ)	၁၇၆
အာသဝံ ဒေတိ = အဿဝနောတိ (သီ)	၁၃၃
အာသိဝိသာ = အာသိဝိသာ (သျှာ)	၁၅၅

[ဣ]

ဣဒမတ္တိတံယေဝ = ဣဒမတ္တိတံယေဝ (သီ)	၁၇၉
----------------------------------	-----

နာနာပါဌာ

ပိဋကံ

[ဥ]

ဥစ္စင်္ဂိပညော = ဥစ္စင်္ဂိပညော (သျှာ) ၁၀၆

ဥလူကပက္ခမိ = ဥလူကပက္ခမိ (သီ၊ သျှာ) ၁၆၄

ဥဿာရဏညေဝ = ဥဿာဒနံယေဝ (သီ) ဥဿာဒနညေဝ (သျှာ၊ က)
အံ-၂-၇၈-ပိဋ္ဌေပိ။ ၁၇၅

ဥသုယာ ဥသုယနာ = ဥသုယာ ဥသုယနာ (က)
အဘိ ၂-၃၇၂-ပိဋ္ဌေပိ။ ၁၂၂

[ဦ]

ဦဟသတိ = ဥဟသတိ (အဋ္ဌကထာ) အံ ၂-၈၀-ပိဋ္ဌေပိ။ ၁၇၇

[ဧ]

(ဧတ္တကာ အဿာ ဟညန္တုယညတ္တာယ) = ()နတ္ထိသီဟဋ္ဌပေါတ္တကေ၊
မဇ္ဈိမနိကာယေ ကန္တရကသုတ္တေပိ ဧဝမေဝ။ ၁၆၅

ဧဝမေဝံ = ဧဝမေဝ (သီ) ၁၃၁

“ဧဟန္တော = ဧဟိ ဘော (သျှာ၊ က) မ ၁-၃၅၅၊ အံ ၁-၁၂၅-ပိဋ္ဌေသုပိ။ ၁၃၂

[က]

ကက္ကရတာ ကက္ကရိယံ = ကက္ကဋ္ဌတာ ကက္ကဋ္ဌိယံ (သျှာ) ဧဝံ ခုဒ္ဒကဝိဘင်္ဂဒုက
နိဒ္ဒေသေပိ။ ၁၂၂

ကဋ္ဌလာယ = ကထလာယ (က) ကထလေန (ဋ္ဌ) အံ ၁-၁၂၂-ပိဋ္ဌေပိ။ ၁၃၃

ကဏ္ဍဝမာနော = ကဏ္ဍုယမာနော (သီ) ၁၆၅

ကဋ္ဌောပိမုခါ = ကလောပိမုခါ (သီ၊ သျှာ) မ ၂-၅-ပိဋ္ဌေပိ။ ၁၆၃

ကာလကိရိယံ = ကာလံ ကိရိယံ (က) ၁၁၉

[ခ]

ခရာဇိနံ = ခုရာဇိနံ (သျှာ၊ က) ၁၆၄

[ဂ]

ဂန္တာ = ဂတော (သီ) ဂန္တာ (သျှာ) ၁၃၅

ဂရံ ကတွာ = ဂရကတွာ (သီ) ၁၀၆

[တ]

တပေတာ စ = တပေတာ စ၊ အယံ ဝုစ္စတိ ပုဂ္ဂလော တိတ္တော (သီ) ၁၂၉

တိလာ တဏှုလာ = တိလတဏှုလာ (က) အံ ၁-၁၂၈-ပိဋ္ဌေပိ။ ၁၃၅

နာနာပါဌာ

ပိဋကံ

[၈]

ထိနမိဒ္ဓံ = ထိနမိဒ္ဓံ (သီ၊ သျှာ)

၁၆၈

[၉]

ဒလိဒ္ဓေ = ဒဠိဒ္ဓေ (သီ) အံ ၁-၄၉၇-ပိဋေပိ။

၁၅၉

ဒုက္ခဿန္တကရော ဟောတိ = ဒုက္ခဿန္တ ကရောတိ (သီ) ဧဝမုပရိပိ။

၁၈၁

ဒုဿနာ ဒုဿိတတ္ထံ = ဒုဿနာ ဒုဿိတတ္ထံ (သျှာ)

၁၂၁

ဒွိဟိကမ္ပိ = ဒွါဟိကမ္ပိ (သီ)

၁၆၃

[၁၀]

ဓမ္မမညာယ ဓမ္မာနုဓမ္မပ္ပဋိပန္နော = န ဓမ္မမညာယ န ဓမ္မာနုဓမ္မပ္ပဋိပန္နော
(သျှာ) န ဓမ္မမညာယ ဓမ္မာနုဓမ္မပ္ပဋိပန္နော (က)

၁၇၂

ဓမ္မဿဝဏာယ = ဓမ္မဿဝနာယ (သျှာ)

၁၃၅

[၁၁]

နဝနီတံ = နောနီတံ (သီ)

၁၇၉

နဟေဝ ခေါ = နေဝ ခေါ (သီ) အံ ၁-၄၂၆-ပိဋေပိ။

၁၅၅

နိက္ကုဇော = နိကုဇော (သျှာ) အံ ၁-၁၂၈-ပိဋေပိ။

၁၃၅

[၁၂]

ပက္ကဝဏ္ဏိ = ပက္ကဝဏ္ဏိ (သျှာ၊ က)

၁၅၁

ပစ္စေကသမ္ပုဒ္ဓေါ = ပစ္စေကဗုဒ္ဓေါ (သီ)

၁၀၃-၁၂၉

ပညဝန္တော = ပညဝန္တာ (သီ)

၁၁၆

ပညပေတိ = ပညာပေတိ (သီ၊ သျှာ)

၁၄၂

ပဋိဂ္ဂဏှာတိ = ပတိဂဏှာတိ (သီ) ရူပသိဒ္ဓိဋ္ဌိကာယ ပန သမေတိ။

၁၃၈

ပတိတ္ထိယတိ = ပတိဋ္ဌိယတိ (သျှာ၊ က) အံ ၁-၁၂၂-ပိဋေပိ။

၁၃၃

ပထဝိယာ = ပဌဝိယာ (သီ၊ သျှာ)

၁၃၇

ပရဝဏ္ဏဟာရိကာယ = ပရဝဏ္ဏဟာရိယာ (သီ)

၁၆၂

ပရနိမ္မိတဝသဝတ္တိ ဒေဝေ = ပရနိမ္မိတဝသဝတ္တိဒေဝေ (သီ၊ သျှာ)

၁၅၈

ပရိပူရကာရိ = ပရိပူရိကာရိ (သျှာ)

၁၀၇

ပဝတ္တိနိ = ပဝတ္တနိ (သီ) အံ ၁-၁၂၃-ပိဋေပိ။

၁၄၀

ပဠာသိ = ပလာသိ (သျှာ၊ က)

၁၀၄

နာနာပါဌာ

ပိဋကံ

[ခ]

ပါမောက္ခော = မောက္ခော (သီ)	၁၇၉
ပါရဂူတော = ပါရဂူတော (သီ၊ သျှာ)	၁၁၀
ပိသုဏ္ဍဝါစော = ပိသုဏ္ဍဝါစော	၁၄၄

[ခ]

ဖရသဝါစော = ဖရသဝါစော (သီ) ဒီ ၃-၆၇-ပိဋကံ။	၁၄၄
ဖုသိတွာ = ဖသိတွာ (သီ၊ ဣ)	၁၁၄

[ခ]

ဗရိဟိသတ္တာယာ”တိ = ပရိဟိသတ္တာယာတိ (သီ၊ သျှာ၊ က) မ၂-၇-ပိဋကံ။	၁၆၅
ဗလိဗဒ္ဒါ = ဗလိဗဒ္ဒါ (သျှာ)	၁၅၄
ဗလိဗဒ္ဒါပမာ = ဗလိဗဒ္ဒါပမာ (သီ)	၁၀၈
ဗလေသု = ဗလေသု (ဣ)	၁၁၂

[ခ]

မက္ခာယနာ မက္ခာယိတတ္တံ = မက္ခိယနာ မက္ခိယိတတ္တံ (သီ)	
မက္ခိယနာ မက္ခိယိတတ္တံ (က)	၁၂၁
မိစ္ဆာဒိဋ္ဌိ = မိစ္ဆာဒိဋ္ဌိ (က)	၁၄၄
မုဒ္ဒါဝသိတ္တော = မုဒ္ဒါဘိသိတ္တော (သျှာ၊ က)	၁၆၄

[ယ]

ယုတ္တပ္ပဋိဘာနော = ယုတ္တပ္ပဋိဘာဏော (သျှာ) အံ ၁-၄၅၂-ပိဋကံ။	၁၄၇
ယေသံ ခေါပန သော = ယေသံ ခေါ ပန (သဗ္ဗတ္ထ) အံ ၁-၂၄၉-ပိဋကံ။	၁၃၈

[ဝ]

ဝိပဉ္စိတညူ = ဝိပဉ္စိတညူ (သီ) အံ ၁-၄၅၂-ပိဋကံ။	၁၀၇
ဝိပရိယာသဂ္ဂါဟော = ဝိပရိယေသဂ္ဂါဟော (သဗ္ဗတ္ထ) ပဒသိဒ္ဓိ စိန္တေတဗ္ဗာ။	၁၂၄
ဝီရိယံ = ဝီရိယံ (သီ၊ သျှာ)	၁၈၁
ဝေနကုလေ = ဝေဏကုလေ (သီ၊ သျှာ)	၁၅၉

နာနာပါဌာ

ပိဋကံ


[သ]

သကဂဝစဏ္ဍော = သကဝစဏ္ဍော (က-သီ) အံ ၁-၄၂၃-ပိဋ္ဌေပိ။	၁၅၄
သန္တမ္ဘတိ = သတ္တမ္ဘတိ (သီ) အံ ၂-၇၈-ပိဋ္ဌေပိ။	၁၇၅
သန္တာဂါရံ = သန္တာဂါရံ (သျှာ) ယညာဂါရံ (သီ)	၁၆၄
သန္တာရေတုံ = သန္တာနေတုံ (သီ၊ သျှာ) အံ ၂-၇၉-ပိဋ္ဌေပိ။	၁၇၆
သမ္မောဓိပရာယနော = သမ္မောဓိပရာယဏော (သီ၊ က)	၁၁၈
သမ္မဂ္ဂတာ = သမဂ္ဂတာ (က)	၁၂၄
သမ္မာဒိဋ္ဌိ = သမာဒိဋ္ဌိ (က)	၁၄၅
သမိဉ္ဇိတံ = သမ္ဗိဉ္ဇိတံ (သီ၊ သျှာ)	၁၅၁
သာစိယောဂါ = သာဝိယောဂါ (သျှာ၊ က)	၁၆၇
သာဓု = သာဟု (သီ၊ သျှာ) ဧဝံ တီသု ဌာနေသုပိ။	၁၈၁
သာမံ = သာမံယေဝ (သီ)	၁၇၆
သာယတတိယကမ္ဘိ = သာယံတတိယကမ္ဘိ (သျှာ၊ က) မ ၂-၆-ပိဋ္ဌေပိ။	၁၆၄
သီတိဘူတော = သီတိဘူတော (သီ၊ က)	၁၁၀
သုကတဒုက္ကဋ္ဌာနံ = သုကဋ္ဌဒုက္ကဋ္ဌာနံ (သီ)	၁၂၄
သံသန္တတိမေဝ သန္တိယတိမေဝ =စေဝ (သျှာ) အံ ၁-၂၈၇-ပိဋ္ဌေပိ။	၁၃၇

[ဗာ]

ဟတ္ထာပလေခနော = ဟတ္ထာဝလေခနော (သျှာ)	၁၆၃
------------------------------------	-----

ပ-မ-သ-စ-အဘိ-၃/၁၄-၉-၂၀၁၅ (၁၀၀၀+၂၀၀) ရွှေ-ကွန်။



ဆဋ္ဌသင်္ဂါယနာတင်စာမူတော်၊ ဤ ဓာတုကထာ၊
ပုဂ္ဂလပညတ္တိပါဠိကျမ်းစာကို
အရှည်တည်တံ့ပြန်ပွားစေရန် ရည်သန်၍
ငွေပဒေသာပင်စိုက်ထူကာ
ပညာသံဝတ္တနိကကုသိုလ်ပြုကြသော
ဓမ္မဒါန ဒါယကာများ

ဦးအောင်သန်း + ဒေါ်တင်ညွန့်တို့ကို
ရည်မှန်းလျက်
ဗိုလ်မှူးညွန့်သောင် (ရေ-ငြိမ်း) + (ဒေါ်ခင်မာယု)
တို့ကိုအမျှထား၍

ဦးအောင်သန်းထွဋ် (Chief Engineer,
LIZSTAR SHIPPING CO.,LTD, SINGAPORE)

နှင့်

ဇနီး - ဒေါ်အေးယုသောင်
သား - မောင်ကောင်းခံသူ၊ မောင်ဉာဏ်ဝင်းထွဋ်
မိသားစုကောင်းမျှ

နတ်လူသာဓုခေါ်စေသောပ်။

စာတုကထာပါဠိ

မာတိကာ			ပိဋက
ဥဇ္ဇေသ			
၁-နယမာတိကာ			၁
၂-အပ္ပန္တရမာတိကာ			၁
၃-နယမုခမာတိကာ			၂
၄-လက္ခဏမာတိကာ			၂
၅-ဗာဟိရမာတိကာ			၂
၁-ပဋ္ဌမနယ			
၁-သင်္ဂဟာသင်္ဂဟပဒနိဇ္ဇေသ			
၁-ခန္ဓ			၃
၂-အာယတန			၅
၃-ဓာတု			၇
၄-သစ္စ			၈
၅-ဣန္ဒြိယ			၁၀
၆-ပဋိစ္စသမုပ္ပါဒါဒိ			၁၂
၇-တိက			၁၄
၈-ဒုက			၁၉
၂-ဒုတိယနယ			
၂-သင်္ဂဟိတေနအသင်္ဂဟိတပဒနိဇ္ဇေသ			၂၈
၃-တတိယနယ			
၃-အသင်္ဂဟိတေနသင်္ဂဟိတပဒနိဇ္ဇေသ			၃၀
၄-စတုတ္ထနယ			
၄-သင်္ဂဟိတေနသင်္ဂဟိတပဒနိဇ္ဇေသ			၃၃

[ခ]

အဘိဓမ္မပိဋက ဓာတုကထာပါဠိ

ဓာတိက			ပိဋက
၅-ပဉ္စမနယ			
၅-အသင်္ဂဟိတေနအသင်္ဂဟိတပဒနိဒ္ဒေသ			၃၅
၁-တိက			၃၈
၂-ဒုက			၃၉
၆-ဆဋ္ဌနယ			
၆-သမ္ပယောဂဝိပ္ပယောဂပဒနိဒ္ဒေသ			၄၃
၁-ခန္ဓ			၄၃
၂-အာယတန			၄၃
၃-ဓာတု			၄၄
၄-သစ္စာဒိ			၄၄
၅-တိက			၄၈
၆-ဒုက			၅၀
၇-သတ္တမနယ			
၇-သမ္ပယုတ္တေနဝိပ္ပယုတ္တပဒနိဒ္ဒေသ			၅၆
၈-အဋ္ဌမနယ			
၈-ဝိပ္ပယုတ္တေနသမ္ပယုတ္တပဒနိဒ္ဒေသ			၅၈
၉-နဝမနယ			
၉-သမ္ပယုတ္တေနသမ္ပယုတ္တပဒနိဒ္ဒေသ			၅၉
၁၀-ဒသမနယ			
၁၀-ဝိပ္ပယုတ္တေနဝိပ္ပယုတ္တပဒနိဒ္ဒေသ			၆၅
၁-တိက			၆၇
၂-ဒုက			၇၀
၁၁-ဧကဒသမနယ			
၁၁-သင်္ဂဟိတေနသမ္ပယုတ္တဝိပ္ပယုတ္တပဒနိဒ္ဒေသ			၇၅

အဘိဓမ္မပိဋက ဓာတုကထာပါဠိ

[၈]

မာတိကာ

ပိဋက

၁၂-ဒွါဒသမနယ

၁၂-သမ္ပယုတ္တေနသင်္ဂဟိတာသင်္ဂဟိတပဒနိဒ္ဒေသ ၇၈

၁၃-တေရသမနယ

၁၃-အသင်္ဂဟိတေနသမ္ပယုတ္တဝိပ္ပယုတ္တပဒနိဒ္ဒေသ ၈၄

၁၄-ခုဒ္ဒသမနယ

၁၄-ဝိပ္ပယုတ္တေနသင်္ဂဟိတာသင်္ဂဟိတပဒနိဒ္ဒေသ ၈၈

၁-ဓန္ဓာဒိ ၈၈

၂-သစ္စာဒိ ၈၉

၃-ဖဿာဒိသတ္တက ၉၁

၄-တိက ၉၁

၅-ဒုက ၉၅

ဓာတုကထာပါဠိမာတိကာ နိဋ္ဌိတာ။

ပုဂ္ဂလပညတ္တိပါဠိ

မာတိကာ			ပိဋက
	မာတိကာ		
၁-ဧကကဉဒေသ			၁၀၁
၂-ဒုကဉဒေသ			၁၀၄
၃-တိကဉဒေသ			၁၀၆
၄-စတုက္ကဉဒေသ			၁၀၇
၅-ပဉ္စကဉဒေသ			၁၁၀
၆-ဆက္ကဉဒေသ			၁၁၂
၇-သတ္တကဉဒေသ			၁၁၂
၈-အဋ္ဌကဉဒေသ			၁၁၃
၉-နဝကဉဒေသ			၁၁၃
၁၀-ဒသကဉဒေသ			၁၁၃
	နိဇ္ဇေသ		
၁-ဧကကပုဂ္ဂလပညတ္တိ			၁၁၄
၂-ဒုကပုဂ္ဂလပညတ္တိ			၁၂၁
၃-တိကပုဂ္ဂလပညတ္တိ			၁၂၉
၄-စတုက္ကပုဂ္ဂလပညတ္တိ			၁၄၃
၅-ပဉ္စကပုဂ္ဂလပညတ္တိ			၁၇၃
၆-ဆက္ကပုဂ္ဂလပညတ္တိ			၁၈၀
၇-သတ္တကပုဂ္ဂလပညတ္တိ			၁၈၁
၈-အဋ္ဌကပုဂ္ဂလပညတ္တိ			၁၈၃
၉-နဝကပုဂ္ဂလပညတ္တိ			၁၈၄
၁၀-ဒသကပုဂ္ဂလပညတ္တိ			၁၈၅

ပုဂ္ဂလပညတ္တိမာတိကာ နိဋ္ဌိတာ။

ဆဋ္ဌသင်္ဂါယနာတင်စဉ်က သင်္ဂီတိမဟာထေရ်တို့၊
ရွတ်ဆိုကြသည့်အတိုင်း ပုံနှိပ်သည့်
ပါဠိပိဋကတ်ကျမ်း (၁၃၂၀/၁၉၅၈) ခုနှစ်စာမူတော်ကို
ဗုဒ္ဓစာပေအဖွဲ့က ကွန်ပျူတာစာစီပူဇော်ပေးလှူသည်။
(၁၃၇၇-ခုနှစ်)

ဦးအောင်သန်း + ဒေါ်တင်ညွန့်တို့ကို
ရည်မှန်းလျက်
ဗိုလ်မှူးညွန့်သောင် (ရေ-ငြိမ်း) + (ဒေါ်ခင်မာယု)
တို့ကိုအမှူးထား၍
ဦးအောင်သန်းထွဋ် (Chief Engineer,
LIZSTAR SHIPPING CO.,LTD, SINGAPORE)
နှင့်
ဇနီး-ဒေါ်အေးယုသောင်
သား-မောင်ကောင်းစံသူ၊ မောင်ဉာဏ်ဝင်းထွဋ်
မိသားတစ်စုမှ လှူဒါန်းသည်။

ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန
သာသနာရေးဦးစီးဌာန၊ ကမ္ဘာအေးစာပုံနှိပ်တိုက်တွင်
ညွှန်ကြားရေးမှူး ဦးဝင်းထင်အောင်
(မှတ်ပုံတင်အမှတ်- ၀၃၈၄၃/၀၂၄၀၅) က
ပုံနှိပ်ထုတ်ဝေသည်။